



# coco အေ

## ပုဂ္ဂိုလ်မြို့သူ



design: ဦး မြတ်



СОСОСЗАМ

уξθ:61221

### နိတာဝန် အရေးသုံးပါး

- \* ပြည်ထောင်စုမြို့တွဲရေး နှုန်းအရေး
- \* တိုင်ရင်းသားစည်းလုံးညီညာတို့မြို့တွဲရေး နှုန်းအရေး
- \* အချုပ်အခြားအကာတည်တွဲမြို့တွဲရေး နှုန်းအရေး

### နိုင်ငံရေးဦးတည်ချက် (၄) ရှု

- \* နိုင်ငံတော်တည်ပြုမြို့တွဲရေး၊ ရပ်စွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးဝိုးရေး။
- \* အမျိုးသားပြန်လည်စည်းလုံးညီညာတို့ရေး။
- \* ခိုင်မာသည့်စွဲစည်းပုံအခြေခံဥပဒေအသစ်ဖြစ်ပေါ်လာရေး။
- \* ဖြစ်ပေါ်လာသည့်စွဲစည်းပုံအခြေခံဥပဒေအသစ်နှင့်အညီ ခေတ်စိုးဖြိုးတိုးတက် သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေး။

### စီးပွားရေးဦးတည်ချက် (၅)

- \* စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံစုံဖြိုးတိုးတက်အောင်တည်ဆောက်ရေး။
- \* ဈေးကွက်စီးပွားရေးစနစ်ပြုပြုစွာ ဖြစ်ပေါ်လာရေး။
- \* ပြည်တွင်ပြည်ပမှ အတတ်ပညာနှင့်အရင်းအနှံးများ ပိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတုံးတက်အောင်တည်ဆောက်ရေး။
- \* နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ့တို့၏ လက်ဝယ်တွင်ရှိရေး။

### လူမှုရေးဦးတည်ချက် (၆) ရှု

- \* တစ်မျိုးသားလုံး၏ စိတ်ပါတ်နှင့်အကျင့်စာရိတ္ထမြို့မားရေး။
- \* အမျိုးဂုဏ်၊ အတိဂုဏ်ပြင်များရေးနှင့် ယဉ်ကျေးမှုအမွှာအနှစ်များ အမျိုးသားရေးလက္ခဏာများ မပေါ်ကြန်ပျက်အောင် ထိန်းသိုင်းစောင့်ရောက်ရေး။
- \* မျိုးချို့စိတ်ခါတ်ရှင်သန်ထက်မြှုပ်ရေး။
- \* တစ်မျိုးသားလုံး ကျန်းမာကြုံခိုင်ရေးနှင့် ပညာရည်မြင်းမားရေး။

### ပြည်သူ့သောထား

- \* ပြည်ပအားကိုး ပုဆိုနိုင်း အဆိုးမြင်ပါဒီများအား ဆန့်ကျင်ကြ။
- \* နိုင်ငံတော်တည်ပြုမြို့တွဲရေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နောက့်ယှဉ်ဖျက်ဆိုရေးအား ဆန့်ကျင်ကြ။
- \* နိုင်ငံတော်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖော့ယှဉ်သော ပြည်ပနိုင်ငံ များအား ဆန့်ကျင်ကြ။
- \* ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံးရန်သူအဖြစ် သတ်မှတ် ချေမှန်းကြ။  
 နိုင်ငံတော်စွဲစည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးသည်  
 ပြည်ထောင်စုသားအားလုံး၏ ပစာနက္ခသောတာဝန်ဖြစ်သည်။

თამაზის პულიკორ ჯამარ  
რია / ეივა (၆)  
მუკინუა: გვერდი ერთ ჯამარ  
ეელ / ეივა (၃)  
ထုတ်ဝေသူ  
ဒေါ်ဝေဝေအောင  
ဂိုင်းစာပေ  
ဘျေဝါ ဘိုလိမ်းလမ်း၊ မင်္ဂလာတောင်ညွန့်  
ပုံနှိပ်သူ  
ဦးမောင်မြို့  
ကြောင်နှစ်ကောင်ပုံနှိပ်တိုက်

ထုတ်ဝေခြင်း:  
ပထမအကြိမ် ၂၀၀၄ ခုနှစ် မြန်မာ  
အုပ်ရေ ၅၀၀၁ တန်ဖိုး (၃၀) ကျော်

အနန္တဘာနန္တငီးပါးအပါအဝင် မိဘနှစ်ပါး ဖြစ်သူ  
ဖေဖေနှင့်မေမေအား ရုပ်နဲ့နာမ်တည်ပြုသရွာ။ သန့်  
ရှင်းစွာ ရှာဖွေရအပ်သောငွေဖြင့် ထောက်ပံ့ကူညီ  
ကျွေးမွှေးပြုစုနိုင်သည့် သမီးကောင်းရတနာဖြစ်ရပါ  
လို၏။

ဤဝတ္ထု၊ အမည်၊ အတ်လင်းနှင့် ဝတ္ထုတွင်းပါ  
အတ်ကောင်များသည် စာရေးသူ၏ စိတ်ကူး ယဉ်များသာ  
ဖြစ်ပါသည်။

မည်သူကိုမျ မရည်ရွယ်ပါ။  
တိုက်ဆိုင်မှုရှိလွှင် ခွင့်လွှတ်ပါ။

၆၀၆၀၆၃၁။

## ၃၂

### ‘ဘန်းထင်လင်း’

ဒီနာမည်ကို ကြားစက ‘ရေချမ်း’ နှလုံးသားတွေ အေးခဲ့  
မာကြောသွားလိုက်တာ လူစင်စစ်က ရေခဲတုံးသဏ္ဌာန် တူသွားခဲ့ရ  
ပါသည်။

သူရဲ့စိတ်တွေကတော့ ဘယ်လောက်တောင် ဆူပွက်သွား  
ခဲ့ရသလဲဆိုလျှင် ပေါက်ကဲတော့မယ့် မီးတောင်ရဲ့ ထိပ်အဝလို  
သွေးခုန်နှင့် တွေက ဆောင့်ကာ ဆောင့်ကာ တိုးလာပါ၍ အေးခဲ့  
ခြင်းနှင့် ပူလောင်ပြင်းပြခြင်း ဆန့်ကျင်ဘက်နှစ်ခုတို့ရဲ့ အားပြိုင်  
မှုကြောင့် ဖရိုဖရဲ့ လဲပြိုကျမသွားအောင် အနားက ခုံတန်းပေါ်ကို  
ပစ်ထိုင်ချလိုက်မိပါသည်။

ဒီနာမည်နဲ့ သူဝေးကွာခဲ့ရတာ နှစ်တွေ ဘယ်လောက်တောင်  
များ ကြာမြင့်ခဲ့ပြီလဲ။

**မွန်ခြားမြေသူ**

\*\*\*

၆

မှတ်မှတ်ရရ ရေတွက်ကြည့်လျင် ဆယ့်ငါးနှစ်ကြီးများတောင်  
ကြာမြင့်ခဲ့ပါပြီ။

ဒီလောက် အချိန်တွေကို တိတိကျကျ မှတ်သားထားမိတာ  
‘ဘုန်းထင်လင်း’ ဆိုတဲ့ ဒီကောင့်ကြောင့်မဟုတ်ပါ။

‘ဓမ္မံရေအေး’ ဆိုတဲ့ သူ့ရဲ့သမီးလေးကြောင့်ပါ။

သမီးလေးအကြောင်းကို တွေးမိတာနဲ့ သူ့ရဲ့မျက်လုံးအိမ်  
တွင် မျက်ရည်ကြည့်တို့ ထွဲခဲ့မိသည်။ နှုတ်ခမ်းဖျားတွင် သမီးလေး  
ကို တဖွဲ့ဖွဲ့ ရွတ်ခေါ်မိသည်။

ခုခုံ သမီးလေး အသက်သုံးဆယ်တွင်းကိုပင် ရောက်ရှိနေ  
ရောပဲ့။ အဖေတွေ့ချင်လိုက်တာ သမီးလေးရယ်၊ သမီးလေး ဘယ်  
လိုအနေမှုလဲ၊ အမိမေတ္တာရှုက်သား ကျနေပြီလား။

သားသမီးတွေကော ရနေပြီလား။

အဖွဲ့မြေးလေးတွေ ရှိနေမယ်ဆို အဖေမြင်ချင်လိုက်တာ  
သမီးရယ်။

အတွေးများဖြင့် မျက်ဝန်းက မျက်ရည်များစီးအကျ...

“**ပြော်...** အဘက ဒီမှာထိုင်နေတာကိုး... ထိုင်အုံးနော် အဘ<sup>ဘုန်းတော်</sup> ‘**ဦးဘုန်းထင်လင်း**’ အတွက် ငပါရေချို့ ချိန်ပေးလိုက်အုံး  
မယ်”

‘**သံချောင်း**’ နောက်ဖေးဘက်ရှိ ငပါရေချို့တွေရှိရာကို ထွက်  
အသွား ‘**ရေချမ်း**’ နေရာမှာ သွေးပျက်စွာ ကျွန်ရှိခဲ့ရပါသည်။

‘**ဘုန်းထင်လင်း**’ ဒီနာမည်က သူ့ဘဝမှာဘာလို့များ တစ်ခို့  
လုံး လိုက်လာပြီး နောင့်ယုက်နေရတာပါလိမ့်။

ဒီနာမည်ကို ကြားရမယ်သာဆို ဒီကျိုက်ထိုကို သူမလာခဲ့ပါ

**ကြော်မြော်ကျော်မြို့**

ဘူး။ ခုတော့ သူနာကြည်းရဖို့၊ ကြကွဲရဖို့နဲ့ ပိုခံစားရဖို့ပဲ ဖြစ်လာခဲ့ရတော့သည်။

ဖြစ်နိုင်မယ်ဆို သူဘဝကို တစ်ချိန်လုံး လိုက်ပါ နှောင့်ယုက်ဖျက်ဆီးနေတဲ့ ဒီ ‘ဘုန်းထင်လင်း’ ဆိုတဲ့ နာမည်ကို ခဲ့ဖျက်နဲ့သာဖျက်ပစ်လိုက်ချင်ပါရဲ့။

မဖျက်သာ၍ မျက်နှာက စို့တက်လာတဲ့ ချွေးကိုမျက်နှာသုတေပါဒြှင့်အသုတ် ...

“ဟော... အဘက ဒီမှာ လာထိုင်နေတာကိုး အပေါ်တက်လေအဘ”

ပိုင်ရှင်၏ သမီးလေး ‘ချိမြာ’ က သူကိုလာပြောတာဖြစ်ပါသည်။

အူဖွေးသောအသား သွယ်မြင့်သောအရပ်လေးဖြင့် ‘ချိမြာ’ စွာပြီးနေသာ မိန်းကလေးက နာမည်လေးနဲ့လိုက်ဖက်ညီသူပါ။

“အဖော်က သထုသွားနေလို့ အဘရော.. ‘ချိမြာ’ ဝင်လုပ်ပေးနေရတာ... ‘သံချောင်း’ ရောက်လာပေလို့သာပေါ့... အဘကော... နေမကောင်းလို့ဆို”

“အေး... ဒီဘယ်ဘက်တစ်ခြမ်းက ကျင်ကျင်နေတယ်”

“အဲဒါ လေဖြတ်ချင်လို့ အဘရော... ပေါ့မနေနဲ့...”

“သေသွားပြီဆိုတော့လည်း ဒီသံသရာဝှဉ်ထဲက ကျတ်တပေါ့ သမီးရယ်”

“သေသွားတာ အရေးမကြီးဘူး အဘရဲ့... မသေဘဲ တိုးလို့တန်းလန်းကြီး ထိုင်မရဲ... ထမရ ဖြစ်နေတော့ ဘယ်လိုလုပ်မလဲအဘရဲ့...”

ဒီစကားကြားတော့ လောလောဆယ် ရွာမှာ ကြည့်လာခဲ့တဲ့  
‘ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်’ ရပ်ရှင်ထဲက ‘ဦးအေးကို’ ကြီး  
ဘင်ဂျိန့်တီးတဲ့ သီးချင်းလေးကို သတိရလိုက်မိသည်။

ရှေ့တိုး နောက်ဆုတ် အိမ်မြှောင်အဖြူးပြတ်သလို ထိုင်မရာ  
ထမရနဲ့ လဲကျတော့မယ့် ‘ဉွှေန့်ဝင်း’ ရဲ့အဖြစ်ကို စောင်းဆိုထားတဲ့  
သီးချင်းကောင်းလေးပါ။

သူအဖို့ကတော့ ဘာတူးတော့မှာလဲ၊ ထိုင်နေလည်း သူ့နှုန်လုံး  
သားက သေနေသလို၊ ထနေတော့လည်း သူ့နှုန်လုံးသားက ပြန်ရှင်  
လာမှာမှ မဟုတ်တော့တာဘဲလေး။

“ရွာမှာလည်း အမေက ပြောတာပါပဲ... အဘကိုက တယူ  
သန် တစွဲတိုးလေ”

နောက်ဖေး ငပိဖိတွေရှိရှုမှ ထွက်လာတဲ့ ‘သံချောင်း’ က ဝင်  
ပြောတာဖြစ်ပါသည်။ သူ့လက်ထဲမှာတော့ ပလပ်စတစ်ဘူးကြီး  
တစ်လုံးကို မနိုင်မနိုင်း မလျက်ပါလာခဲ့သည်။

“မနေ့ညာတည်းက ‘ဦးဘုန်းထင်လင်း’ လာမှာထားတာလေ  
အဘရဲ့... ကျွဲ့ကောသီးငါးလုံးလည်း လာမှာထားသေးလို့ အိမ်က  
ကောင်လေးတွေကို ‘ရွှေမြေ’ ဆိုင်မှာ သွားဝယ်ခိုင်းထားတယ်”

“အေး... အဲဒီဆိုင်က အသီးက ကောင်းလည်းကောင်း... ချို့  
လည်းချို့တယ်လို့ ငါတို့လည်း ကြားတယ်”

‘သံချောင်း’ က ဝင်ပြောတာဖြစ်ပါသည်။ ကိုယ့်အစ်မရဲ့သား  
ကိုယ့်တူမို့ ‘သံချောင်း’ ဟုသာ အလွယ်တကူ ခေါ်နေပေမယ့် ‘သံ  
ချောင်း’ က စာပေးစာယူနဲ့ ဘွဲ့ရပြီးသား လူငယ်တစ်ယောက်ပါ။  
ပြီးတော့ ဒီအိမ်ပိုင်ရှင်ရဲ့သမီး ‘ချို့မြေ’ နဲ့လည်း သူငယ်ချင်း။

“ငါတော့ အိမ်လာသမျှ ဖောက်သည်တိုင်း အဲဒီခြိကိုပဲ ညွှန်  
တာပဲ”

“ဘာလဲ... ကျွဲ့ကောသီးထက် ခြိပိုင်ရှင်က ပိုချိန်လို့လား”

“ဘာ... သံချောင်းကလည်း ဘာတွေပြောနေတာလဲ”

‘ချိမ်’က ရုက်ကာ ‘သံချောင်း’ကိုရိုက်ပြီး နောက်ဖက်သို့  
ဝင်ပြီးသွားပါတော့သည်။



“တကယ်တော့ အဲဒီ ‘ရွှေမြ’ ခြုံင်ရှင်က ဒီကမဟုတ်ဘူး၊ အဘရဲ့... မှုံးဘိုးဘက်ကဆိုလားပဲ... စိုက်ပျိုးရေးနဲ့ဘွဲ့၊ ရပြီးဒီမှာ ခြုံလာလုပ်တာတဲ့”

မှုံးဘိုးဆိုတဲ့ စကားပါလာတော့ ‘ရေချမ်း’ စိတ်တွေ နှီးကြလာသည်။

တကယ်တော့ သူဒီဇိုး ‘ကျိုက်ထိ’ ကို လာဖို့မဟုတ်ပါ။ ဇွန်နဝါရီလ၊ မကောင်းချင်တာကြောနေပြီမို့ အပ်ယာထဲ ကွွဲးနေဆဲ အရှိုးလေးရောက်လာခဲ့တာဖြစ်ပါသည်။

အရှိုးလေးက အဖွဲ့ညီမနှစ်ဝမ်းကွဲပါ။

“‘ရေချမ်း’ မင်းနေမကောင်းဘူးဆို... မနက်က ‘သင်းကြည်မ’ လာပြောတယ်”

‘သင်းကြည်မ’ က ‘ရေချမ်း’ ရဲ့ နှစ်မဝမ်းကွဲပါ။

‘ရေချမ်း’ အခုရောက်နေတဲ့ ကော့ထင်းရွာသားနဲ့ အိမ်  
ထောင်ကျကာ သားသမီးနှစ်ယောက်ပင် အရွယ်ရောက်နေပါ၌။

အကြီးကောင် ‘ခင်မောင်ကြည်’ ဟုခေါ်တဲ့ ‘သံချောင်း’ က  
ဘဲရဖြီး အဖော့ရဲ့ အင်းထဲမှာ ကြီးကြပ်သူအဖြစ် ဝင်လုပ်နေသလို  
အင်ယ်မ ‘ခင်မေကြည်’ က တက္ကသိုလ်နောက်ဆုံးနှစ်တက်ရင်း  
အမှုရဲ့ အန်းခြံလုပ်ငန်းများ ဝင်ကူညီနေတာမို့ သူတို့ရဲ့ စီးပွားရေး  
က ပြောလည်ကြပါသည်။

ဒီလို ပြောလည်၍လည်း ‘ရေချမ်း’ ကို အန်းခြံမှာ အလုပ်ပေး  
ထားနိုင်တာပါ။

‘ရေချမ်း’ အလုပ်က အန်းခြံကို ကြီးကြပ်ပေးရရှုပါ။ ဒီအ<sup>၃</sup>  
တွက် နေဖိုးစားဖို့ရသည်။ ပိုလျှင် ‘ရေချမ်း’ သောက်သည်။ ဒီအချိန်  
ဟာ ‘ရေချမ်း’ အတွက် စိတ်အချမ်းသာဆုံးအချိန်ပါ။

လူမသိ၊ သူမသိ မူးနေအောင် သောက်ရလျှင် ပိုလိုတောင်  
ပျော်သေး။

အပျော်ဆုံးကတော့ ကမ္မာလောက်ကြီးကိုပါ မေ့သွားအောင်  
သောက်နိုင်လျှင် အပျော်ဆုံးပါ။

လူက မြေကြီးပေါ်မှာ ဖလက်ပြကာ တစ်လောကလုံးကို  
ပြောချင်တာ ပြောနေရတာ ‘ရေချမ်း’ ပျော်သည်။

ဒီလို ပျော်လို့လည်း ဒီ ကော့ထင်းရွာမှာ နေလာတာ ဆယ်  
နှစ်တိုင်လာခဲ့ပါ၌။ ဒီဆယ်နှစ်အတွင်း ‘ရေချမ်း’ ဘဝလည်း အနည်း  
ထိုင်လာခဲ့ပြီ။

မေ့သင့်တာကိုမေ့ကာ အေးအေးချမ်းချမ်းနေပါတော့မည်ဟု

**မွန်ချိုးမြှေ့သူ**      \*\*\* \* \* \*  
ကံကာမှ ဒီရောဂါက စဖြစ်လာသည်။

၂၂

“ဟုတ်တယ် အရီးလေး ... ပျောက်သွားမှာပါ”

“ဆေးမသောက် ဘာမသောက်နဲ့ ဘယ်လိုလုပ် ပျောက်မှာ  
လည်း ‘ရေချမ်း’ ရယ်... ဒီနေ့ ‘သံချောင်း’ ကျိုက်ထိုက ‘ကိုသာအေး’  
တို့ဆီကို စာရင်းရှင်းဖို့ သွားစရာရှိတယ်... မင်းလိုက်သွားပြီး ဆေး  
ခန်းပြခဲ့ပါလား”

“ဟာ... အဲဒီလောက်လည်း လိုမယ် မထင်ပါဘူး အရီးလေး  
ရယ်... ဒီမှာလည်း ဆေးတွေသောက်နေသားပဲ”

ပြောမယ့်သာပြောရတာပါ ‘ရေချမ်း’ ရမ်းသမ်းသောက်နေတဲ့  
ဆေးတွေနဲ့လည်း ‘ရေချမ်း’ မသက်သာပါ။ ပိုဆိုးလာကာ ဖြစ်စက  
ခြေဖျားလက်ဖျား ကျင်ရုံတင်ကျင်တာပါ။ ခုနောက်ပိုင်း ပိုက်တွေပါ  
ကျင်ကနဲ့ ကျင်ကနဲ့ ဖြစ်လာသည်။

ဒါပေမယ့် ရှိရင်းဖွဲ့ ထုံပေပေ စိတ်လေးနဲ့ အရီးလေးကို ငြင်း  
လိုက်မိပါသည်။

“နေပါစေ အရီးလေးရာ... မသွားတော့ပါဘူး”

“‘ရေချမ်း’ မင်းကိုယ်မင်း ကလေးထင်နေလား... ငယ်တုန်း  
က မင်းလုပ်ချင်တာလုပ်တာ အရီး ဘာမှမပြောချင်ပေမယ့် ခုမင်းက  
ငယ်တော့တဲ့ အရွယ်မဟုတ်ဘူး... ငယ်တုန်းကလို့ ပေတေနေလို့  
မဖြစ်တော့ဘူး... မင်းဖာသာ အဝတ်လဲထားလိုက် ‘သံချောင်း’  
သွားခါနီး ငါလွှတ်လိုက်မယ်... ရော့ ‘သင်းကြည်မ’ က ပေးလိုက်  
တာ”

အရီးလေးက ထောင်တန်ငါးရွက်ကို လုမ်းပေးကာ သူ့တဲ့  
လေးထဲက ထွက်သွားပါတော့သည်။

**ကြော်မြော်စားမြို့**

ဒေဝါဒအိမ် ဒီတော့လည်း ‘ရေချမ်း’ အဝတ်လဲကာ ‘သံချောင်း’ ကို စောင့်ရှုပုံ ဘာမှ စောဒက တက်စရာမရှိတော့ပါ။ ဒီလိုနှင့် ကျိုက်ထိုက ‘ကိုသာအေး’ တို့အိမ်ကို ရောက်လာခဲ့ရတာ ဖြစ်ပါသည်။

‘ကိုသာအေး’ နဲ့ ‘မမြတ်’ တို့က မိရိုးဖလာ ငါးပါး ခြောက်လုပ်ငန်းများကို လုပ်ကိုင်သူများဖြစ်ရာ ဈေးထဲတွင် ငါးခြောက်ပွဲရုံဖွဲ့ထားပြီး အိမ်မှာတော့ ပိုရေချို့များကို အကြီးအကျယ် လျောင်ကာ လက်လီလက်ကား ရောင်းချသူတွေမျို့ အရိုလေးတို့ မိသားစုနဲ့က လုပ်ငန်းခြင်းဆက်ကာ စွေမျိုးရင်းမြာလို ခင်မင်နေ ကြသူတွေဖြစ်ပါသည်။

“ဒါနဲ့ အဲဒီခြိုပိုင်ရှင်နာမည်က ဘယ်သူတဲ့လဲ ‘သံချောင်း’ ရဲ့”

“ကျွန်တော်လည်း မသိဘူး အဘ... ‘ချိုမြဲ’ တော့ သိမလား မသိဘူး... ‘ချိုမြဲ’ ရေ ခဏ”

‘သံချောင်း’ အော်ခေါ်ပြီး မကြာခင် ‘ချိုမြဲ’ သူ့လက်ကို ရေသုတေသန်း ရောက်လာပါသည်။

‘ချိုမြဲ’ မျက်နှာတွင် ခုနက စကားအတွက် ရှုက်ရိုပ်မပြုယေးပါ။

“ဒီမှာ အဘက နင်ပြောတဲ့ ‘ရွှေမြေ’ ကွဲကောခြိုပိုင်ရှင်ရဲ့ နာမည်ကို သိချင်လို့တဲ့”

“နာမည်က အဆန်းပဲ အဘရဲ့... ‘ချိုမြဲ’ တောင် ပါးစပ်ဖျား တင် မွေ့နေသလိုပဲ”

“‘ပုည့်’ များလား”

‘ရေချမ်း’ နှုတ်ဖျားက ထွက်လာတဲ့ စကားကြောင့် ‘ချိုမြဲ’က

**မွန်ချိုးမြှော်**

\*\*\* \* \*\*\* \*

၁၄

အံသုသလို လုမ်းပြောပါသည်။

“ဟုတ်တယ်... ဟုတ်တယ်... အဲဒီနာမည်ပဲ... အဘက  
ဘယ်လိုဘိတာလဲ”

ထူးထူးဆန်းဆန်း ဒီရေးမှ သူနဲ့ရင်းနှီးတဲ့ နာမည်ပိုင်ရှင်တွေ  
နဲ့ပဲ လာတိုးနေရလေသည်။

မျက်ဝန်းထဲ အသားသို့ မျက်လုံးပြုးပြုးနဲ့ ကောင်လေး  
တစ်ယောက်၏ ပုံသဏ္ဌာန်ကို ဖြင့်ယောင်လာမိလေသည်။

‘**ဗုဇ္ဈ**’ ကသမီးလေးနဲ့ အရွယ်တူပါ။ အလွန်ဆုံးငယ်လှမှ  
တစ်လန်စံလပဲ ငယ်တာဆိုတော့ ဒီကလေးတောင် သုံးဆယ်နားနီး  
ရောပေါ့။

အေးလေ အချိန်ဆိုတာ လူကိုပြပြင်ပြောင်းလဲစေတာပဲ။  
သမီးလေးကော ဘယ်လိုဘဝမှာ ဘယ်လိုများကြီးပြင်းနေမှာပါ  
လိမ့်။

နေရာကအထ လူကမူးကနဲဖြစ်ကာ မိုက်ကနဲမျက်လုံးကပြာ  
ဝေသွားတာကြောင့် အိမ်တိုင်ကိုလှမ်းအကိုင် ...

“ အဘ... အဘ... ဘာဖြစ်တာလဲ”

‘သံချောင်း’ က စိုးရိမ်စွာလှမ်းမေးသလို ‘ချိုမြဲ’ ကလည်းစိုး  
ရိမ်သံလေးဖြင့် ...

“အဘ ... အဘမူးရင် ဒီမှာထိုင်နေအုံး ... ‘ချိုမြဲ’ ရေအေးအေး  
လေးတစ်ခွက် သွားခပ်ပေးမယ်နော်”

နောက်ဖေးကို အပြေးအလွှားထွက်သွားတဲ့ ‘ချိုမြဲ’ ကိုင်း  
ကြည့်ကာ သမီးလေးကိုသတိရမိပါသည်။ သမီးလေးဆိုရင်ကော  
သူ့အဖေ အခုလို ဖြစ်နေတာမြင်ရင် ပျောလောင်ခတ်နေမှာလား။

**ကြော်နှင့်ကော်မြို့**

၆၀၆၀၆၃၁၂

\*\*\* \* \* \*\*\*

၁၅

မျက်လုံးကိုအမိတ် မျက်ဝန်းထဲမှာ မမြင်ချင်သော လူတစ်  
ယောက်ရဲ့ပုံရိပ်က အလိုလိုနေရင်းကို ထင်ဟပ်လို့လာပါတော့  
သည်။

\*\*\* \* \* \*\*\*

ဗြော်နီကော်စားမြိုက်



အြေဖွေးသောအသားပေါ်တွင် မျက်ခုံးနှစ်ဖက်က  
ထင်းနေအောင်ရှိကာ နှာတံ့ပေါ်ပေါ် အနားသပ်ညီညာသော လှပ  
သည့် နှုတ်ခမ်းတစ်စုံဖြင့် ‘ဘုန်းထင်လင်း’ က သူ့ကို မဲ့ပြီးပြီး  
**ကြည့်နေပါသည်။**

ဒီအပြီးက အသက်ဝင်လှပပါသည်။ သမီးနဲ့မင်းနဲ့ ဘာဆိုင်  
လို့လဲဟု ပြောနေသယောင်ယောင်ပါ။

ဆိုင်တယ် ဆိုင်ပါတယ်။ သမီးဟာ ‘အေးမြဲ’ ရဲ့ သမီးလေး  
လေး။ ‘အေးမြဲ’ ဆိုတာ ငါမိန်းမ။ ငါဘဝတစ်သက်တာမှာ တစ်  
ယောက်တည်းပဲ ချစ်ခဲ့တဲ့မိန်းမဟု ‘ရေချမ်း’ ကကြံးအော်တော့  
‘ဘုန်းထင်လင်း’ ကပြီးသည်။

အပေါ်နှုတ်ခမ်းတွန်းရုံလေး ပြီးနေတဲ့ သူ့အပြီးက ကြည့်

၆၀၆၃၁  
လိုကောင်းလှပါသည်။

\*\*\*

၁၄

မင်္ဂလားသော သူ့အရပ်၊ ခန့်ညားထည်ဝါသော သူ့ကိုယ်ဟန်  
ဖြင့် ‘ဘုန်းထင်လင်း’ ကအမြဲလိုပင် ကြည့်ကောင်းနေတတ်သူတစ်  
ယောက်ပါ။

ဒီလို ကြည့်ကောင်းနေ၍ပဲ ‘အေးမြှု’ တစ်ယောက် ‘ဘုန်းထင်  
လင်း’ ကို စွဲလန်းသွားခဲ့ရတာလား။

သူ ကြောက်တွေးနေစဉ် ‘ဘုန်းထင်လင်း’ က ထပ်ပြီးပါ  
သည်။

ဒီအပြီးက အဖြေကိုဖော်ပြန်သလိုပါ။သမီးလေးက ‘အေးမြှု’  
နဲ့ငါနဲ့ရဲ့တဲ့ သမီးလေးဟု သူ့နားနားတွင် ကြံးအော်နေသလိုပါ။

သူအံကြိတ်ကာ ပြုမ်နေတော့ ‘ဘုန်းထင်လင်း’ က သူ့ပခံး  
ကိုပုတ်ကာ တိုးတိုးပြောသည်။

“ မင်း စိတ်လျော့လိုက်ပါက္ခာ ” တဲ့။

“ ဘာလို့ လျော့ရမှာလဲ... သမီးလေးဟာ ငါ့သမီး ‘အေးမြှု’  
စမွေးပြီး ဖဝါးလက်နှစ်လုံး ပခံးလက်နှစ်သစ်တည်းက ငါပဲချိ ငါပဲ  
ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ... သမီးလေးဟာ ငါ့သမီး... ‘စမ်းရေအေး’  
ဟာ ငါ့သမီး... ငါ့သမီးလေးမို့လို့ နာမည်ကိုတောင် ငါ့နာမည်ကော  
ငါ့မိန်းမ ‘အေးမြှု’ ရဲ့နာမည်ပါ ပါအောင်မှုည့်ထားခဲ့ တာ ...  
မင်းအစီအစဉ်ကို လက်လျော့လိုက်ပါ”

ဟု သူပြောတော့ ‘ဘုန်းထင်လင်း’ ကဟားတိုက်ရယ်ပါ  
သည်။

“ လက်လျော့ရမှာက မင်းက္ခာ... မင်းနာမည်လေးပါရုံနဲ့  
မင်း သမီးဖြစ်ရောတဲ့လား... မင်း သမီးကို ဘယ်လိုကျွေးမလဲ ”

ကြော်နိုင်ကုန်မို့၏

“ငါလည်း ခြိစိုက်နေတာပဲကွ ။ မင်းတို့လို ကျိုကျိုတက် မချမ်းသာပေမယ့် ငါလည်း ငါသမီးကို လူလားမြောက်အောင်ထား နိုင်ပါတယ်”

သူ ပြန်ပြောလိုက်မိတာဖြစ်ပါသည်။  
တကယ်ပါ။ ‘ဘုန်းထင်လင်း’ တို့လောက် မချမ်းသာပေမယ့်  
သူရသမျှ သမီးလေးကိုဆင်သည်။

ရွာထဲမှာဆို သမီးလေးကအတောက်ပဆုံး အချောမောဆုံး။  
သူ့အလုပ်က ခြိစိုက်တာဆိုပေမယ့်လည်း သမီးလေးကို မည့်ဣးငယ်  
ရအောင် သူထားသည်။

ဒါပေမယ့် သမီးလေးအတွက် တိုက်တွေ ကားတွေတော့ သူ  
တကယ် မတတ်နိုင်ခဲ့ပါ။

“မင်း ဟိုမှာကြည့်စမ်း ... ဘာလ”  
‘ဘုန်းထင်လင်း’ လှမ်းပြတဲ့နေရာမှာ ရှိနေတာက မာစီးဒီး  
ကားသစ်ကြီးပါ။

“သမီးလေးက အဲဒီလိုကားမျိုးစီးချင်ပါတယ်ဆို...မင်းဘယ်  
လိုလုပ်မလဲ ... ပြီးတော့ တို့စွဲ ရော့သော်ဘုံးဘာတို့နဲ့ မင်းသူ့  
ကို လူတန်းစွေနေနိုင်အောင် ထားနိုင်လို့လား”

သူ ဘာမှမပြောဘဲ ‘ဘုန်းထင်လင်း’ ကိုသာ ငေးကြည့်နေမိ  
ပါသည်။

ကြည့်ရင်း ကြည့်ရင်း ဒီကောင့်ကိုမှန်းတီးနာကြည့်းတဲ့စိတ်  
က ဘယ်ကဘယ်လို ပေါ်လာမှန်းမသိပါ။ ဒီကောင်ကို အမှုန်း  
ကြိတ်ပစ်ချင်စိတ်ပင် ပေါက်လာမိပါသည်။

‘ဘုန်းထင်လင်း’ ဆိုတဲ့ ဒီကောင်က သူ့ဘဝကို ဘာဖြစ်လို့

၆၀၆၃၁

\*\*\*

၁၂

များ ပါဝင်ပတ်သက်နေရတာလဲ။ ပါဝင်ပတ်သက်ခဲ့သမျှကလည်း  
သူ့နှလုံးသားကို ခြေမွှေ့ဖို့ ကိစ္စတွေပဲ ဖြစ်နေခဲ့လေသည်။  
ဒီလိုမှန်းသိရင် သူ ဒီကောင်နဲ့ တစ်နေ့တည်းတစ်ရက်  
တည်း အတူတူ မမွေးချင်ခဲ့ပါဘူး။

ခုတော့ ဒီကောင်က သူ့ထက်တစ်နာရီလေးစောမွေးရုံး။  
သူ့ဘဝရဲ့ အလေးထားဆုံး၊ အမြတ်နှုံးဆုံး၊ သူတန်ဖိုးအထားဆုံး  
အရာမှန်းသမျှကို သိမ်းကြုံးယူငင်ဘူး။ ကြုံးစားနေလေသည်။

မင်းဘာကောင်လဲ မင်းဟာ ငါ့ဘဝကိုကောင်းကျိုးလုံး၏  
မပေးဘဲ ဆိုးကျိုးပဲပေးတဲ့ကောင်ဆိုတော့ ‘ဘုန်းထင်လင်း’ ကရယ်  
မော်ပြီး ‘ဘဝဆိုတာ မတူကြဘူးလေ’ တဲ့။

ဒါကိုတော့ ‘ရေချမ်း’ လက်ခံပါသည်။

ဘဝခြင်းမတူခဲ့ကြလို့သာ သူနဲ့ ‘ဘုန်းထင်လင်း’ တစ်နေ့  
တည်း တစ်ရက်တည်း မွေးခဲ့ကြပေမယ့် အချိန်လေးတစ်နာရီစောကာ  
ဒီကောင်က ကြာသပတေးသား ‘အထွန်း’ ဘွားဖြစ်ခဲ့လေသည်။

သူက တစ်နာရီနောက်ကျကာ သောကြာသား ‘ဘင်္ဂ’ ဘွား  
ဖြစ်ခဲ့ရပါသည်။

မွေးဖွားခဲ့ရတဲ့အခြေအနေကိုလည်း ကြည့်ပါအုံး။ ဒီကောင့်  
အမေက ရန်ကုန်မြို့ရဲ့အချက်အချာကျသော ဗဟိုအမျိုးသမီးသား  
ဖွားဆေးရုံရဲ့ အထူးခန်းထဲမှာ ဒီကောင့်ကို မွေးဖွားနေရတဲ့အချိန်  
ကျပ်အမေကတော့ ရန်ကုန်မြို့နဲ့။ မိုင်အများကြီးဝေးကွာတဲ့  
‘ကိုက်ထိ’ မြို့ရဲ့ ဟိုးချောင်ကျလှတဲ့ ရွာလေးတစ်ရွာမှာ ကျပ်ကို  
မွေးဖွားခဲ့ရတာပါ။

ကျပ်ကိုမွေးတော့ ကျပ်အဖေလည်း ကျပ်အနားမှာမရှိဘူး။

ကြော်နိုင်ကော်မို့

## မျှော်နြိုး

\*\*\*

၂၀

မင်းအမေလိုက်နာလို့ မင်းအဖေလိုက်စောင့်နေတဲ့ ကားပေါ်  
က ဒရိုင်ဘာဟာ ကျော်ရဲ့အဖေပါပဲ။ မင်းအဖေ မင်းအမေအတွက်  
ဖိုးရိမ်လွန်းပြီး ထိုင်မရထမရဖြစ်နေတဲ့အချိန် ကျော်အဖေကော ကျော်  
အမေအတွက် မပူးပန်ဘဲ နေမတဲ့လား။

ကျော်အဖေက ကျော်အမေအတွက် စိတ်ပူပြီးခွင့်နဲ့ပြန်ချင်  
တာတောင် တစ်ပတ်လောက်တော့နေပေးပါအုံး ‘ကိုထွန်းမောင်’  
ရယ်ဟု ဆိုတာကြောင့် ကျေးဇူးရှင်စကားကိုနားထောင်ပြီး နေပေးခဲ့  
ရတယ်။

အဲဒီလောက်အထိ ကျော်အဖေဟာ ကျေးဇူးသစ္စာကို စောင့်သိ  
ခဲ့ပါတယ်။

ဒီကျေးဇူးဆိုတဲ့ တရားတွေကလည်း အဖွဲ့လက်ထက်မှ  
မဟုတ်ဘူး၊ အဖေတို့ ဘိုးဘွားဘိုးဘင်တွေ လက်ထက်ကတည်းက  
ဆိုတော့ အဖေဘယ်ငြင်းလို့ ဖြစ်နိုင်ပါမလဲလေ။ အဖေတို့နေတဲ့  
အခုအိမ်ကလေးတောင် ရန်ကုန်ကအဲဒီသူငြေးက ဆောက်ပေးခဲ့တာ  
လို့ ကြားခဲ့ရတာပါပဲ။

အဲဒါ ကျော်မမွေးခင်ကတည်းက ဖြစ်ပျက်ခဲ့တဲ့အခြေအနေ  
တွေပါ။ ကျော်မွေးလာတော့လည်း ကျော်က ဘာကောင်မို့လို့လဲ။  
သူတို့ရဲ့ကျေးဇူးတရားတွေနဲ့ပဲ လုံးတွေးရစ်ပတ်ခဲ့ပြီး လူဖြစ်လာ  
ခဲ့ရပြန်တာပါပဲ။

‘ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်’ လူဖြစ်ရတာခြင်းအတူ  
တူ ကျော်ဘဝကို ကျော် ပြန်စဉ်းစားကြည့်နေမိတာပါ။

ဘာဖြစ်လို့များ အခြားလူတွေလို့ လွတ်လွတ်ကျွတ်ကျွတ်  
လူမဖြစ်ခဲ့ရတာလဲ။

လူမဖြစ်ခင် သန္ဓာသားဘဝတည်းက အမေစားခဲ့ရတဲ့ထမင်း  
အားလုံးက ‘ဘုန်းထင်လင်းး’ ဆိုတဲ့ကျော်ဘဝကို မကောင်းကိုး  
**ကြော်နှင့်ကော်မျိုး**

ပေးလာမယ့် ဒီကောင်အဖော်ထမင်းတွေ။

အမေဝတ်ခဲ့တဲ့အဝတ်အစားတွေဆိုတာလည်း ‘ဘန်းထင်လင်း’ ဆိုတဲ့ ဒီကောင်အမေရဲ့ အဝတ်အစားအကျတွေ။

ကိုယ်ဝန်ဆောင်သည် အားတိုးဆေးတို့ဘာတို့ ဆိုတာတွေ  
ကလည်း ဒီကောင်နဲ့ပတ်သက်တဲ့ အသိုင်းအရိုင်းတွေဆီကလာတဲ့  
ပစ္စည်းတွေပါပဲ။

ကျူပ်မှာ လူမဖြစ်ခင် သန္ဓာသားဘဝတည်းက ဒီကောင့်  
လွမ်းမိုးမှုနဲ့အသွေးအသားအတုံးအခဲ ဖြစ်လာခဲ့ရတယ်။

ဖြစ်နိုင်ရင် ကျူပ် ဒီကောင်နဲ့လုံးဝကိုမပတ်သက်ချင်ပါဘူး  
ဗျာ။ ဒီကောင်နဲ့ပတ်သက်မှ ကျူပ်လူဖြစ်ရတယ်ဆို ကျူပ်ရဲ့အသွေး  
အသားတွေကို တစ်စာစီဖွဲ့ထဲတို့ဗြို့ပြီး ခြေမှာစံလိုက်ချင်တာပါပဲ။

ကျူပ် အဲဒီကောင်ကို အဲဒီလောက်အထိကို မှန်းတယ်။

ဒါပေမယ့် ကျူပ်ဘဝစတင်ကာ ဖြစ်တည်လာကတည်းက ဒီ  
ကောင်နဲ့ပတ်သက်ဖို့က သူ့အလိုလို ပါလာပြီးသားဆိုတော့ ကျူပ်  
လည်း ဘယ်လိုဖန်တီးခွင့် ရနိုင်မှာတဲ့လဲလေ။

ကျူပ်မွေးခဲ့တဲ့အချိန်ကို ကျူပ် ပြန်သတိရနေမိတယ်။



အဲဒီနေ့ကနှင့်တွေတဖြင့်ဖြင့်ကျနေတဲ့ ဆောင်း  
တွင်းညကြီး တစ်ညမှာပေါ့။

ညီးပိုင်းထဲက အမေ့ဗိုက်နာနေလိုက်တာ ညကြီးမိုးချုပ်  
တော့ ဗိုက်အနာဂိုစိပ်လာတော့တာပါပဲ။  
အမေ့နားမှာ အရပ်ဝမ်းဆွဲသည်ကြီး ‘ဒေါကြီးကာ’ ကထိုင်  
လို့။

“ချမ်းလိုက်တာအေး ... ဒီနှစ်ဆောင်းလောက်အေးတာ  
ကျုပ် ရာဇ်ဝမှာ တစ်ခါဗုံးမှ မကြံ့ဘူးပါဘူး ... ဒီလောက်အေးတဲ့နေ့မှ  
ပဲ ‘ရှင်ဗြမ်းမယ်’ တို့များ ကလေးမွေးချင်ရတယ်လို့ ... ဟဲ့ ရောန်း  
တည်ထားရဲ့လား”

**ကြော်နှင့်ကျော်မို့**

အရပ်လက်သည် ‘ဒေါကီးကြာ’ ကြီးရဲ မြည်တွန်တောက  
တီးတဲ့ စကားသံကို အမိဝင်းတွင်းကထွက်ခါနီးနေတဲ့ ကျူပ်က  
ကြားနေရတာပေါ့။

“ဗိုက်နာတာပဲ အစ်မရယ် ... အချမ်းပေါ့တဲ့မှာပဲ နာလို့ရ<sup>၅</sup>  
မှာလား ... သူနာချင်တဲ့အချိန်နာမှာပေါ့လို့”

ဒီလောက်မေးခိုက်အောင် ချမ်းနေတဲ့ကြားက အမေပြန်ပြော  
နေတာကိုလည်း ကြားနေရတာပါပဲ။

“ကဲပါအော့ ... စကားများမနေပါနဲ့ ... ညှစ် ... ညှစ် ...ဟဲ  
‘အေးတင်’ ဒီနေရာကိုတွန်းစစ်း”

“အမယ်လေး ‘ကိုထွန်းမောင်’ ရေ့ ... ‘ဦးမယ်’ ကို  
ကယ်ပါအံ့း”

အမေ့ရဲအော်ဟစ်သံကြားမှာ ဒေါကီး‘ကြီးကြာ’ရဲအ မနာပ  
စကားသံက တိုးထွက်လာသည်။

“ကောင်မ ... × × က × × ဤီးခုမှ တစ်ပြနှစ်ပြုအော်နေလိုက်  
တာ ... နင်အော်လည်း နင့်ယောက်ဌားကကြားမှာမှ မဟုတ်တာ ...  
ညှစ် ညှစ် ... အားစိုက်ညှစ်”

“အမေရေ့ ... နာတယ်”

ဒေါကီး‘ကြီးကြာ’ ရဲပြန်ပြောသံ အမေရဲ့ဤီးသံ အိမ်နီး  
နားချင်း ဒေါကီး‘အေးတင့်’ တို့ရဲအားစိုက်တွန်းတိုးမှုတွေအဆုံး  
မှာ ‘ဝါး’ ကနဲအော်ရင်း ကျူပ်လူလောကထဲကို ရောက်လာပါတော့  
တယ်။

အမေ့ဗိုက်ကြီးထဲမှာ နေစဉ်တွန်းကစွေးတွေးပေမယ့် အပြင်  
ကိုရောက်လာတော့ ပြင်ပလေနဲ့ထိပြီး အေးမြွှေ့နဲ့ဆောင်းရာ

မွန့်ချိုးမြှော်

\*\*\* \* \* \*

၂၅

သီရဲဒဏ်ကြောင့် သိပ်အေးပြီး ကျပ် ကျယ်ကျယ်လောင်လောင်  
အော်တာပေါ့များ။

ဒေါက်း ‘ကြိုးကြာ’ က ...

“ ‘ြမ်းမယ်’ နှင့်သားကသိပ်အော်တာပဲ ... ကျပ်တော့  
‘ဖိုးအော်’ လို့ပဲ နာမည်ပေးလိုက်ချင်တာပါပဲတော်”

ဒီအချိန်မှာ အိမ်နီးနားချင်းဖြစ်တဲ့ ဒေါက်း ‘အေးတင့်’ ကရေး  
စွေးစွေးလေးချိုးပေးလို့ ကျပ် မိမိကျြေးမြှုမြှေးနေမိတယ်။ ဒါကိုအမေ  
က ကျေနံပိသလိုင်းကြည့်ပြီး ဒေါက်း ‘ကြိုးကြာ’ ကိုပြန်ပြော  
တယ်လေ။

“ ကျွန်ုံမသားက ဒီလောက်အေးတာ အစ်မရယ် ... ချမ်းလွန်း  
တော့လည်း အော်မိမှာပေါ့ ... အစ်မတောင် ချမ်းလွန်းလို့ ြီးသေး  
တာပဲ မဟုတ်ဘူးလား ... တကယ်ဆို ‘ရေခဲ’ လို့ပဲခေါ်သင့်တာပါ  
သားရေ့ ‘ရေခဲ’ ”

“ ‘ရေခဲ’ မကောင်းပါဘူးအေး ... ‘ရေချမ်း’ ဆိုမှုဟုတ်တူတော်  
တူတ်ရှိသေး ... ချမ်းကလည်းချမ်းနေတဲ့အချိန်ဆိုတော့ အမှတ်တရ  
ပေါ့အေး ... ‘ရေချမ်း’ ရေ့ ‘ရေချမ်း’ ”

ဒေါက်း ‘ကြိုးကြာ’ က ဒေါက်း ‘အေးတင့်’ လက်ထဲကပါဆိုး  
ထွေးထားပြီးတဲ့ ကျပ်ကိုလက်ကမ်းချိုရင်း ပြောလိုက်တာဖြစ်  
တယ်။

အဲဒီအချိန်မှာ ဖောင်နည်းနည်းပါးပါးတွေက်တတ်တဲ့ ဒေါ်  
ကြီး ‘အေးတင့်’ က အိမ်ထရုံမှာချိုက်ထားတဲ့ ပြုကွဲဖိန်ကိုဆွဲကြည့်  
ရင်း ကျပ်ကိုတွေက်ပေးတယ်လေ။

“ ညည်းသားက ခြောက်ခြောက်းဘင်္ဂဘားကြီးအေး ... ဟို  
ဖက်ကို တစ်နာရီနှစ်နာရီလောက်သာ စောမွေးလိုက်ရင် အထွန်း  
**ကြော်မြော်ကျော်မြို့**

ဘွား ကြောသပတေးသားလေးဖြစ်မှာ ”

“ ဘင်္ဂဘွားက ဘာဖြစ်လို့တုန်းအေး ”

ဒေါက္ခိုး ‘ကြိုးကြာ’ က လုမ်းမေးတာ ဖြစ်ပါသည်။

ကျော်ကတော့ အမေ့ရင်ခွင်တွင်းမှာခိုဝင်ရင်း အမေ့နို့ချိုကို  
မရမက စို့နေတဲ့အချိန်လေ။ အရေးထဲအမေနို့ကလည်း မထွက်  
သေးဘူး ကျော်ကလည်းအရမ်းကို စို့ချင်နေမိပြီ။

အမေကတော့ သူ့လက်လေးနဲ့ ကျော်နှုတ်ခမ်းနားကို နှို့သီး  
လေးထိုးပေးပါရဲ့။

ကျော်တို့သားအမိ ဒီဘက်ကဖြစ်ပျက်နေချိန် ဟိုဘက်က  
လည်း ဒေါက္ခိုး ‘အေးတင့်’ တို့က ပြောဆိုနေကြတာပါ။

“ ဘင်္ဂဆိုတာ အပျက်အေး ... သူ့အပျက်ပြုပေါ်က သောကြာ  
မှာရှိတော့ မိန်းမပြုပေါ်မကောင်းဘူး ... မိန်းမနဲ့ဝေးဝေးနေမှ ”

“အမယ်လေး အစ်မရယ် ... မုန့်ဆီကြော်က ဘယ်မှာနေမှန်း  
မသိဘူး နှုတ်ခမ်းနာနဲ့တည့်ပါမလား တွေးသလိုဖြစ်နေပြီ ... အစ်မ  
တူက အခုမှ ပိစိကလေးရှိသေးတာ ”

“အေးပါ ... အခုပြောတာမဟုတ်သေးပါဘူး ... ကြီးလာမှ  
ကျော်ကပြောတာပါ... ခုတော့ ညည်းတို့ခေါ်သလို ‘ရေချမ်း’ ပဲ  
ခေါ်မှာပါ ... ‘ရေချမ်း’ ရေ ‘ရေချမ်း’ ”

အဲဒီအချိန်ကစြိုး ကျော်နာမည်ကို ‘ရေချမ်း’ လို့ခေါ်လိုက်တာ  
ခုချိန်ထိတိုင်အောင်ပဲ၊ ‘ရေချမ်း’ လို့ တွင်တော့တာပါပဲ။

အဖွဲ့နှုန်းစံဝင်းကွဲ ကျော်နဲ့ဆို အရီးလေးတော်တဲ့ အရီး  
လေး ‘မတင်လှ’ ကဆို ကျော်ကို ချစ်ရှာလွန်းလို့ ဝမ်းသာအားရ  
ပြောရှာတယ်။

**မြန်မားမြှေသူ**

\*\*\* \* \* \*

**၂၅**

“ကျုပ်အစ်ကိုသာ တွေ့လိုကတော့ ဘယ်လောက်များ ဝမ်းသာရှာမလဲ ... သူ့ခင်များလည်း မိန်းမမွေးလိုကတောင် အနားမနေရ ရှာဘူး... ငါတူလေး ကံဆိုးရာတယ်”

“မကြာခင်ရောက်လာများပေါ့ ‘မတင်လှ’ ရယ်... ကျုပ်တို့ လည်း ‘ဌ်မှုမယ်’ အနားမှာရှိနေကြတာပဲ ... အားမငယ်ရပါဘူး တော်”

“အေးပါ... အေးပါ... ကျုပ်ကလည်း သဘောပြောတာပါ... ‘ရေချမ်း’ ရေ့ တူကလေး ... ဒီမှာအနီးလေးလေ အနီးလေးကိုကြည့် လိုက်ပါအေး”

တော့မှာ ကျုပ်က ‘ရေချမ်း’ ဆိုပြီး နာမည်ရနေချိန် ဖြူမှာကျုပ် နဲ့ တစ်ချိန်တည်း မွေးတဲ့ကောင်ကိုလည်း နောက်တစ်နေ့မှာပဲ သူ့အဖိုး အဖွားတွေက နာမည်ပေးခဲ့တယ်တဲ့လေ။

နေ့သင့်နံသင့်လည်းကိုက်အောင် သူ့အဖေအမတွေရဲ့ နံမည် တွေလည်းပါအောင် ‘ဘုန်းထင်လင်း’ တဲ့လေ။

ဘယ်လောက်သားနားခန်းထည်တဲ့ နာမည်လဲ။

ကျုပ်အဖေက သူ့အဖေ ‘ဦးထင်ကြီး’ နဲ့ သူ့အမ ‘ဒေါ်ထိုင် ထားလင်း’ တို့အိမ်က ဒရိုင်ဘာဆိုတော့ အားလုံးကို ပြန်ပြောပြုခဲ့တာပေါ့။

ကျုပ်ကို မွေးတဲ့ညာကလည်း အဖွေခမျာ ရွာကို ပြန်လာချင် လွန်းလို့ နေလို့မရနိုင်အောင်ပါဘဲတဲ့။

ကိုယ့်မိန်းမ နေ့စွဲလစွဲ ကိုယ်ဝန်သည်ကြီးကို ရွာမှာပစ်ပြီး သူများမိန်းမ ကိုယ်ဝန်သည်ကို မီးနေစောင့်ပေးနေရတဲ့အဖွေဘဝက လည်း သနားစရာပါ။

**ကြော်စွဲကောင်းမာရ်မြိုင်**

၆၀၆၀၆၃၀၄  
\*\*\*  
\* \* \* \*  
အဖောကို ပြန်ရောက်လာတော့ ကျူပ်က မီးတောင်ထွက်  
နေပြီ။

\*\*\*  
\* \* \* \*

ကြော်လောင်စာမျက်နှာ



အဖက အမှုလက်ထဲက ကျုပ်ကို တယုတယ္ယွံချိ  
ရင်း မျက်ရည်တွေ လည်နေခဲ့ပါတယ်။

“သားရယ်... အဖလည်း အပြီးလာချင်တာပါပဲ... တစ်နှုံ  
မှုကို ရတက်မအေးပါဘူး... ခုမှပဲ ရင်ထဲက အလုံးကြီးကျသွား  
တော့တယ်”

အဖက ကျုပ်ကို ဖွေဖက်ပြီး နမ်းလျှော့နေပါတယ်။

“ရော့... ဒါ သားအတွက်တဲ့ မြို့ထဲက သူ့ရွှေးလက်ဆောင်  
ပေးလိုက်တာ”

အိမြောင်း နှုံးညံ့တဲ့ ဂုမ်းသားလေးနဲ့ ချုပ်ထားတဲ့ ဦးထုတ်နဲ့  
ဂုမ်းဆောင်အပြာရောင်လေးပါ။

“သူ့သားအတွက်ဝယ်ရင်း ကျုပ်ကိုပါ လက်ဆောင်ပေးလိုက်  
တာ... သူ့သားအတွက်က ပန်းရောင်လေး... အသားကလည်း အ

**ကြော်စွဲမြတ်စွာမြတ်စွာ**

ရမ်းဖြူတော့ ဂုမ်းစောင်လေးခြားထားရင် တကယ့်ကော်ပတ်ရှုပ်လေး  
လိုပဲ”

‘အနောကကော’ လို့ ကျူပ်အဖွဲ့ရင်ကို ခြေထောက်လေးနဲ့  
ကန်ရင်း မေးမိတော့ အဖောက ကျူပ်ကိုန်းရင်း ...

“အဖွဲ့သားကလည်း ချောပါတယ်ဗျာ... အမေလို မျက်ခုံး  
ကောင်း... မျက်လုံးကောင်းနဲ့ ကြီးလာရင် မြာစွဲမယ့်ရှုပ်ဗျာ... တော်  
ကြာ... အဖွဲ့ထက် အိမ်ထောင်စောကျနေရင် ကျေနေအုံမှာ... အဖွဲ့  
ကို ချွေးမချောချောရှာပေးနော်”

“‘ကိုယ့်နံးမောင်’ ကလည်းလေ တော်သားကဖြင့် ခုံးမှ မီး  
ထွက်ရုံးရှိသေးတယ်... တော်က စိတ်ကူးယဉ်နေလိုက်တာ”

အမွှဲရဲရယ်သံ အဖွဲဲသဘောတကျ ပြီးဟန်တွေက ကျူပ်  
ဘဝအတွက်တော့ စမ်းရေစီးသံတွေလိုပါပဲလေ။

“ရော်... ဒါတွေက မင်းအတွက် လိုတာသုံးဖို့ဆိုပြီး သူ့မြေးက  
ပေးလိုက်တဲ့ပိုက်ဆုံး”

“သဘောကောင်းလိုက်တဲ့ သူ့မြေးနော်”

ငယ်လွန်းလို့ မမြင်ရသေးပေမယ့် အဲဒီအချိန်က အမေမျက်  
နှာ ပြီးနေ့မယ်လိုတာ ကျူပ်ခံစားနားလည်နေမိတယ်လေ။

“အတော်ပဲ... တော်သားကြီးလာရင်လည်း အဲဒီကိုပဲ ပို့ထား  
လိုက်မယ်... နှင့်ပို့ဆို ဒီမှာ ငါးဖမ်းတဲ့အလုပ် လုပ်နေရမယ်”

အမွှဲရဲ နိုမိတ်ဖတ်စကားအတိုင်း ကျူပ်ခုနှစ်နှစ်အရွယ်မှာ  
အမေအပူရှုပ်ကာ ရှတ်တရက်ဆုံးပါးသွားတာမို့ ကျူပ် ရန်ကုန်က  
အဖွဲ့ဆီကို ရောက်လာခဲ့ပါတော့တယ်... အဲဒီမှာ ‘ဘုန်းထင်လင်း’  
ကို ကျူပ်စတွေ့ခဲ့ရတော့တာပါပဲ။

အသားက ပန်းနသွေးရောင် ထင်းနေတဲ့မျက်ခုံးမွေးနှစ်ဖက်နဲ့ နှိုတ်ခမ်းရဲရဲလေးကို ပိုင်ဆိုင်ထားတဲ့ ‘ဘုန်းထင်လင်း’ က အဖော်သလို ကော်ပတ်ရပ်လေးတစ်ရပ်နဲ့တူတာ အမှန်ပါ။

ကျော်ရောက်သွားတဲ့အချိန်က ဒီကောင်ကျောင်းက ပြန်လာတဲ့အချိန်။

လွယ်အိတ်ကို လွယ်ပေးသူကတစ်ယောက် ထမင်းဘူးနဲ့ ရောူးပါ ခြင်းတောင်းကိုလာယူသူက တစ်ယောက်မြှို့ ကျောင်းကပြန်လာတဲ့သားကို အမေလုပ်တဲ့သူက အိမ်ဝက် ဆီးကြွှေ့နေတယ်လေ။

“ဟော... သားလေး ‘ဘုန်း’ ပြန်လာပြီ... သားအတွက် မာမိပူတင်းဖုတ်ပေးထားတယ်... သားလေး စားတော့မလား...”

“သား မဆောသေးဘူး မာမိ”

သူအမေကို ပြန်ပြောရင်း ဒီကောင်က ဆိုဖာနားမှာ ခပ်ကုပ်ကုပ်လေး ထိုင်နေတဲ့ ကျော်ကို လုမ်းကြည့်နေတယ်လေ...”

“သူက ဘယ်သူလည်း မာမိ”

“‘ရေချမ်း’ တဲ့ သားရဲ့... ‘ဘကြီးထွန်း’ ရဲ့သားလေးပေါ့”

“သူက ဘာလာလုပ်တာလဲ”

“သူက ‘ဘကြီးထွန်း’ နဲ့ ဒီမှာ လာနေတာ”

အဲဒီအချိန်မှာပဲ အဖော်ဆိုင်းထဲကို ဝင်လာခဲ့ပါသည်။

“သား”

ကျော် အဖွဲ့ဆီကို ပြေးသွားလိုက်မိပါသည်။

အဖောက ကျော်ကို ဖွေ့ချိရင်း အရှိုးလေးကို လုမ်းပြောပါသည်။

“‘မတင်’ လိုက်ပို့ရတာကိုး”

“အေးလေ.... တစ်ယောက်မှ မှ မအားတာ.... ငါပဲ လိုက်ပို့  
ပေးရတာပေါ့... အစ်ကိုသားကလည်း အဖွဲ့ဆီကို သွားချင်လို့  
တရိုက်ဖြစ်နေတာ”

အမေဆုံးသွားပြီးတည်းက အရီးလေးက ကျုပ်ကိုခေါ်ထားခဲ့  
တာပါ။ ဥတစ်လုံး တစ်ကောက်ကြွေက အမေကိုယူထားတဲ့ အဖွဲ့  
အတွက် အမေမရှိတဲ့နောက် အမေဘက်က ဆွဲမျိုးကမရှိတော့ပါ။  
ဒီတော့ အဖေကလွှဲ၍ ကျုပ်ဘဝမှာ အားကိုးစရာမရှိပါ။

ကျုပ်တို့ သားအဖနှစ်ယောက်ကို ၈၈:ကြည့်ရင်း သူငြေးက  
တော်က စာနာစွာ ပြောပါသည်။

“ကဲပါ... ‘ကိုထွန်းမောင်’ လည်း ပင်ပမဲ့လာတယ်...  
သားလေးကို ခေါ်သွားတော့လေ... အစ်မကော ဒီည့် ဒီမှာအပိုမှာ  
လား”

“မအပိုတော့ပါဘူးကျယ်... အိမ်ကမှာတာဝယ်ပြီး ရွာကိုသဲ  
ခြင်းပဲ ပြန်ရမှာ... ရော့... ‘ရေချမ်း’ သားအဝတ်တွေ”

အရီးလေးလှမ်းပေးတဲ့ ပုဆိုးထုပ်ထဲမှာ ကျုပ်ရဲ့အကျိုးတွေ  
ပါလာတယ်လေ။ ဆင်းရဲတဲ့ ကျုပ်တို့အတွက်တော့ ဘယ်မှာလာ  
အများကြီးရှိနိုင်ပါမလဲ။

“အဝတ်အစားအတွက်တော့ ပူမနေပါနဲ့ အစ်မရယ်... သား  
လေး ‘ဘုန်း’ နဲ့ ‘ရေချမ်း’ တို့က ရွယ်တူတွေပဲ... သားအကျိုးတွေ  
အများကြီးပေးမှာပါ”

“ကျေးဇူးတင်ပါတယ် ညီမရယ်... အစ်မတို့မှာလည်း ဒီအစ်  
ကိုနဲ့ ဒီတူတစ်ယောက်တည်းရှိဘာဆိုတော့ စိတ်ချထားခဲ့မယ်နော်”

“စိတ်ချပါ အစ်မ”

မွန်ခြားမြေသူ

\*\*\* \* \*\*\*

၃၂

အဲဒီအချိန်ကစပြီး ကျေပ်ဘဝဟာ ‘ဘုန်းထင်လင်း’ ဆိုတဲ့  
အရိပ်ကြီးရဲ့အောက်ကို အလိုလိုရောက်သွားခဲ့ရတော့တာပါပဲ။

\*\*\* \* \*\*\*

ကြော်နော်စားမိုက်



ରେଗର୍ଡଠାୟ ମନେବୁଃତୁଅବର୍ପି । ମତାଃବୁଃତୁ ଆତାଃଆତାତେ  
ତାଃରତାଭୂଦ୍ଧି ଗ୍ରୂପ ତେର୍ନତେର୍ନଲେଃଗ୍ରି ପ୍ରେରଣିପିତାଯି ॥

ଗ୍ରୂପତ୍ରିଷ୍ଟାରତା ତ୍ରିକ୍ରିଅମିଳଗ୍ରୀଃରୁଷାର୍ଗର୍ବାର୍ଗ Servent  
Quarter ଲ୍ଯୁଓର୍ତ୍ତ ଆଶେତାନ୍ତଃଲ୍ଯୁବାଃମ୍ବା ଷ୍ଟାର୍ପିତାଯି ॥

ଆଶେତାନ୍ତଃଲ୍ଯୁବାଃଶ୍ଵିପେମଯ୍ତଲନ୍ଦ୍ରିଃ ଗ୍ରୂପତ୍ରିଷ୍ଟାଗ ରକ୍ଷିତିଃ  
ଗ୍ରୂପଥର୍ଗା ଅମିଳତାର୍ଗିରିଣ ଅମ୍ବାଗ୍ରୀଃଗ୍ରି ଚାତାପୈ ॥

ଚୁପ୍ତିଃ । ଅତିରକ୍ତାଙ୍କ । ତ୍ରିକ୍ରିଅମିଳଲୁଲୁ ରୂପିରୂପିଲେଃ ॥  
ଅସିମ୍ବା ଗ୍ରିପ୍ରିଅରକ୍ଷିନ୍ଦ୍ରିଃକ୍ରିଯି ଚିଃଚିନ୍ଦ୍ରିଷ୍ଟାର୍ଗର୍ବାଯି ॥ ଗ୍ରୂପତ୍ରିଅରକ୍ଷିନ୍ଦ୍ରିଃ  
ଗ ଚାର୍ଯ୍ୟାର୍ଗର୍ବାର୍ଗଅରକ୍ଷିନ୍ଦ୍ରିଃଅରକ୍ଷିନ୍ଦ୍ରିଃ ॥ ପ୍ରିଃତୋ ଯମନ୍ଦିଶ୍ଵରିଗ୍ରୀଃ ‘ତେମ୍ଭୁ’  
ରୁଷାରକ୍ଷିନ୍ଦ୍ରିଃ । ପ୍ରିଃତୋ ଶ୍ରୀରାଧାର୍ମିକାଲିକ ହୃଦୟାରକ୍ଷିନ୍ଦ୍ରିଃଭୁବନାର୍ଗର୍ବା ॥

ତତ୍ତ୍ଵିଃତତ୍ତ୍ଵିଃଗ୍ରି ଶ୍ରୀଅକ୍ଷୁଯିଷ୍ଠାଯିପେ ଷ୍ଟାର୍ଗର୍ବାର୍ଗର୍ବାର୍ଗର୍ବା

**မြန်မားမြေသူ**

\*\*\*

၅

ပေသုံးဆယ်စီနဲ့ဆိုတော့ ကောင်းကောင်းကြီးကို နေပျားတဲ့အခန်း  
တွေပါ။

အိမ်မကြီးနဲ့ကလည်း အတော်လေး လှမ်းတာဆိုတော့  
ကျုပ်ဖြင့် ပျော်လွန်းလို့ ရွှေမ်းတောင်ထိုးပစ်လိုက်ချင်ပါသေးတယ်။  
အိမ်ရှင်လင်မယားကလည်း သဘောကောင်းတဲ့ လင်မယား  
ဆိုတော့ ကျုပ်ကို ကျောင်းနေခွင့်ပေးထားပါတယ်။

သူတို့ရဲ့သား ‘ဘုန်းထင်လင်း’ လို ကျောင်းအပုံစားကြီးမှာ  
တော့ ဘယ်ဟုတ်ပဲ့မလဲ။

ကျုပ်တို့နေတဲ့ ဝင်ဒါမိယာထဲကနေထွက်ပြီး ကားနစ်မှတ်  
တိုင်လောက် လမ်းလျောက်ရင် ရောက်တဲ့ မူလတာန်းကျောင်းမှာ  
နေရတာ။

ကျုပ်ကျောင်းတက်ခါစတုန်းကတော့ အဖေနဲ့အတူ ကား  
လိုက်စီးရပါသေးတယ်။

ဒါပေမယ့် မယ်မယ်ဘူရားဆိုတဲ့ အိမ်ရှင်အန်တိကြီးရဲ့ အမေ  
ကြီး ရောက်လာပြီးထဲက ကျုပ်ကားမစီးရတော့ပါ။

တစ်နေ့တစ်နေ့ အဲဒီမယ်မယ်ဘူရားက အိမ်ရှင်အန်တိကြီးကို  
နားချလိုက်တာလည်း မျိုးကိုစုံနေတာပါပဲ။

“ဒုံးနေရာရှုး... တော်နေရာတော် ထားရတယ်သမီးရဲ့... မတော်  
သားလေး ‘ဘုန်း’နဲ့ ညီအစ်ကိုလားလို့ မေးရင်... သမီးဘယ်လို့ ဖြေမလဲ...  
ဝတ်ထားတာလည်း ကြည့်ပါဦး”

အဘွားကြီးပြောသလို ကျုပ်ကိုယ်ပေါ်မှာ ဝတ်ထားတာ  
အားလုံးက ‘ဘုန်းထင်လင်း’ ဝတ်ပြီးသား အကျေတွေပါ။

ဒါပေမယ့် သူဇွဲးသားအကျေဆိုတော့ အားလုံးက အကောင်း

**ကြော်စွဲကောင်းကျော်စိုက်**

စားတွေကြီးပါ။ ကျူပ်လွယ်ထားတဲ့ လွယ်အိတ်ဆို အသစ်ကြီးပဲ  
ရှိသေးသည်။

ကျူပ်ကိုင်ရတဲ့ ကွန်ပါဘူးဆိုတာလည်း အကောင်းစားတွေ  
ပါ။ ရွာမှာဆို ဒီလိုကွန်ပါဘူး ကိုင်ရဖို့ဝေးလို့ ကျူပ်ကိုင်ရတဲ့ ခဲတံ  
လေးဆို တို့တို့လေး။

ဖတ်စာအုပ်တွေဆိုတာလည်း ဟိုလူပေး ဒီလူပေးနဲ့ အ  
ဟောင်းပဲကိုင်ရတာ။ ဒီမှာတော့ စာအုပ်တွေကအစ အသစ်ချပ်ချက်  
မို့ အဘွားကြီး ပြောလည်း ပြောစရာပါပဲ။

ဘာပဲဖြစ်ဖြစ် ကျူပ်ကတော့ ပျော်တာပါပဲ။

အဘွားကြီးကို အိမ်ပြန်ရောက်မှ တွေ့ရတာလေ။ အဘွားကြီး  
နဲ့ မတွေ့ရတဲ့အချိန်အားလုံးက ကျူပ်အတွက် ပျော်စရာအချိန်တွေ  
ကြီးပါပဲ။

ဒါတောင် စနေ၊ တန်္တံ့နှဲ ကျောင်းပိတ်ရက်ဆို အဘွားကြီးက  
ကျူပ်ကို လိုမ့်ပိန့်ခိုင်းသေးတာ။ မာလီရှိနေပါရက်နဲ့ ကျူပ်ကို ပန်း  
အိုးချွေးခိုင်းတာတို့ ပန်းပင်ပြောင်းစိုက်ခိုင်းတာတို့ တစ်ခါတေလေ  
‘ဘုန်းထင်လင်း’ ရဲ့ သူငယ်ချင်းတွေ တင်းနစ်လာကစားရင် ကျူပ်  
က ဘောလုံးကောက်ပေးရသေးတာ။

ထားပါ။ ဒီလောက်လုပ်ပေးရတာ ကျူပ်အဖို့ မပြောပလောက်  
ပါဘူး။ တစ်ခါတေလေ ‘ဘုန်းထင်လင်း’ ကစိတ်ကောင်းဝင်ကာ ကျူပ်ကို  
ခေါ်ကားရင် အဘွားကြီးက ဒီလိုပြောသေးသည်။

“မြေးလေး ‘ဘုန်း’ ကလည်းလေ... ဘွားဘွားဘာပြောထား  
သလဲ... မတူတဲ့လူကို သွားပြီး တန်းတူ မလုပ်ရဘူးလေ... နောက်  
မြေးလေးနဲ့ တန်းညိုလာတော့ ဘယ်လိုလုပ်မလဲ”

“ဘာတွေလည်း ဘွား... မြေးနားမလည်ဘူး”

“အေး... အဲဒါတွေကိုနောက်မှ မြေးလေး နားလည်လာလိမ့်မယ်... ‘ရေချမ်း’ မင်းအိမ်ကို မင်းပြန်တော့”

ရှုပ်ယူက်ခတ်နေတဲ့ အဘွားကြီးရဲ့စကားတွေကို ‘ဘုန်းထင်လင်း’ နားမလည်သလို ကျျပ်လည်း နားမလည်တာအမှန်ပါပဲ။ ဒါပေမယ့် အဘွားကြီးရဲ့ အကြည့်တွေ၊ အပြောတွေက ကျျပ်အပေါ်မှာ အထင်သေး ရှုံးချုတဲ့အကြည့်တွေ၊ အပြောတွေမို့ အဘွားကြီးကို မြင်လျင် ကျျပ်ကတော့ ရှုံးရောင်နေလိုက်တာပါပဲ။

ဒီအဖြစ်တွေကို အဖောကလည်း သိပုံရ၍ အဘွားကြီးရှုတဲ့ ကျောင်းပိတ်ရက်တွေဆို ကျျပ်ကို ကားနဲ့ပတ်သက်တာ တစ်ခုမှ မဟုတ်တစ်ခု ခိုင်းထားတတ်တာမို့ ကျျပ်စိတ်ချမ်းသာရပါတယ်။

ဒီလိုနဲ့ ကျျပ် ဆယ့်နှစ်နှစ်ပြည့်ပြီးလို့ ခုနှစ်တန်းရောက်တဲ့ အချိန်မှာ ကျျပ်ဘဝမှာ ထူးခြားပြောင်းလဲမို့ အဖြစ်တစ်ခု စတင်ဖန်တီးလာခဲ့ပါတယ်။

အဲဒါက ထမင်းချက်ကြီး ‘ဒေါ်မှု’ ရဲ့ မြေးမလေး ‘အေးမြှု’ ခြဲတဲ့ ရောက်လာခဲ့တာပါပဲ။ ‘အေးမြှု’ ရဲ့ ဘဝကလည်း ဆိုးသည်။ အဖော်ပြီးတဲ့နောက် အမေက နောက်အိမ်ထောင်ထူးသည်။ အမေယူတဲ့နောက်ယောကျားက အရက်သမား၊ လက်ကြောမတင်းတဲ့သူ။

ဒီတော့ အမေက ဈေးထွက်ရောင်းရသည်။ ‘အေးမြှု’ က ကျောင်းထွက်ကာ အိမ်မှာ ကျွန်းခဲ့တဲ့ ကလေးတွေကို ထိန်းရသည်။

အပျို့သော်ဝင်စ ဝဝကစ်ကာစ် ဖြူဖြူဖွေးဖွေးလေးနဲ့ ရေဆေးငါးလို့ လှပသော ‘အေးမြှု’ ကို မိခင်ဖြစ်သူက စိတ်မချုပ်။ သူ့ယောကျားအရက်သမားက သူမ ဈေးထွက်ရောင်းနေချိန် အိမ်ပြန်

ရောက်လျင် ‘အေးမြ’ ကို အရက်ဝယ်ခိုင်းတတ်သည်။

သမီးပျို့စွဲယ်လေးမို့ မိခင်လုပ်သူက မခိုင်းစေချင်။ ဒီလိုနဲ့  
‘အေးမြ’ တစ်ယောက် ဘွားအောက္းရှိရာ ကျူပ်တို့ခြိုက္းကို ရောက်  
လာခဲ့ရပါတော့သည်။

‘အေးမြ’ ရောက်လာတော့ ကျူပ်အတွက် အဖော်တစ်ယောက်  
တိုးလာတာမို့ ကျူပ်ဖြင့် ဖျော်လိုက်ရတာ။

ညည်ရို့ ကျူပ်တို့အိမ်ရှေ့က ဂွဲပစ်လေးမှာ ထိုင်ပြီး စကား  
တွေပြောကြတာ တစ်ခါတလေ မိုးစတ်စတ်ချုပ်မှ အိပ်ဖြစ်ကြ  
သည်။

အဖော်၊ ‘ဒေါက္းမှု’ က တစ်နေကုန်ပင်ပန်းလာတာကြောင့်  
ခေါင်းချွာနဲ့ အိပ်ပျော်သွားကြပေမယ့် ကျူပ်တို့က ကလေးတွေ  
ဆိုတော့ တော်တော်နဲ့ အိပ်မပျော်ကြဘူးလေ။

ဒီလိုနဲ့ သုံးလေးနှစ်ဆိုတဲ့ အချိန်ဟာ ခဏလေးနဲ့ ကုန်ဆုံး  
သွားခဲ့ပါသည်။

‘ဘုန်းထင်လင်း’ ကျူပ်နဲ့ ‘အေးမြ’ တို့ အရွယ်တွေ အသီးသီး  
ရောက်လာခဲ့ကြပါတယ်။

ကျူပ်တို့ဘဝနဲ့စာရင် ‘ဘုန်းထင်လင်း’ က မင်းသားပါပဲ။  
ငယ်စဉ်တုန်းကတည်း ချောမောသန့်စင်ခဲ့တဲ့သူမို့ ကြီးလာ  
တော့ အသားက ပန်းနဲ့သွေးရောင်၊ အရပ်ကမြင့်မြင့်၊ မျက်ချုံး၊ မျက်  
လုံးလှလှဖြင့် မိန်းကလေးတွေကြားထဲမှာ အတော်လေးကို ရေပန်း  
စားခဲ့လေသည်။

ကျူပ်ကတော့ နိုင်ထဲက မျက်နှာကြာတင်းတင်းနဲ့ ခပ်အေး  
အေး၊ ခပ်ကုပ်ကုပ်နေတတ်ခဲ့သူဆိုတော့ ‘အေးမြ’ ကလွှဲပြီး ဘယ်

မိန်းကလေးနဲ့မှ သူငယ်ချင်း ဖြစ်မလာခဲ့ပါဘူး။

ဒီလိုဖြစ်မလာခဲ့လို့လည်း ကျူပ်နောင်တမရပါ။ ကျူပ်ဘဝမှာ  
‘အေးမြဲ’ ရှိရင် ကျေနှင့်ပြီးသားလေ။

‘အေးမြဲ’ ကလည်း ကျူပ်ရှေ့မှာတင် တသွေးတမ္မားနှင့် ဖံ့  
ဖွံ့ဖြိုးဖြိုးဖြစ်လာတော့ စံပယ်ဖူးလေးကနေ၊ စံပါယ်ပွင့်ကြီးဖြစ်လာ  
သလိုပါပဲ။

ငယ်စဉ်တုန်းက အိမ်ကြီးပေါ်မှာ တောက်တို့မယ်ရ နိုပ်ခိုင်း၊  
နှင့်ခိုင်းတဲ့အဆင့်ကနေ ခုတော့ ဖုန်သုတော်၊ ကြမ်းတို့က်၊ အဝတ်  
လျှော်တဲ့အဆင့်ကို ရာထူးတိုးခဲ့ပါတယ်။

ကျူပ်ကတော့ ကိုးတန်းနှစ်မှာ နှစ်နှစ်ဆက်တို့က်ကျေနေတော့  
ကျောင်းထွက်လိုက်ရပါပြီ။

ဘာဖြစ်လဲ ကျူပ်ကျေနှပ်သည်။ ကျောင်းတက်ရင် စာကျက်  
နေရအုံးမည်။ ခု ကျောင်းမတက်ရတော့ဘူးဆိုတော့ စာမကျက်ရ  
တော့ဘူးပေါ့။ ပြီးတော့ ‘အေးမြဲ’ ကိုလည်း ပိုမြင်ခွင့်ရမည်။  
ကျူပ်ကျေနှပ်သည်လေ။

ခုဆို ကျူပ်က ကားမောင်းသင်နေရပြီဖြစ်သည်။ နောက်ဆို  
အဖော့အစား ကျူပ်ပဲ မောင်းပေးရတော့မှာလေ။ အသက်ကြီးလာပြီ  
ဆိုတော့ အဖော့ကျုန်းမာရေးကလည်း သူမောင်းနေတဲ့ ကားအဟောင်း  
ကြီးလို ချွတ်ခြုံကျချင်လာပါပြီ။

အဲဒီနှစ်က ‘ဘုန်းထင်လင်း’ ဆယ်တန်းအောင်တဲ့နှစ်မို့လို့  
မယ်မယ်ဘူးဆိုတဲ့ အဘွားကြီးက ကားအသစ်လေးတစ်စီး ဝယ်  
ပေးသည်။

ဒီးယက်ကား မီးခိုးရောင်လေးပါပဲ။ ‘ဘုန်းထင်လင်း’ မို့

ကားပေါ်တက်ကာ ကားမောင်းသွားလျှင် ‘အေးမြ’ က ခီးကျူးလို့  
မဆုံးပါ။

“အစ်ကိုလေးက သိပ်ကြည့်ကောင်းတာပဲနော်...”

ဒီအခါ ကျွန်တော့ရင်ထဲ ခံစားရကာ ‘အေးမြ’ ကို စကားမ  
ပြောချင်တော့ပါ။

ကျွန်တော့မှာဖြင့် ‘အေးမြ’ ကို တန်ဖိုးထားလိုက်ရတာ။ မနက  
မနက်ဆုံး ချမ်းချမ်းစီးစီး စံပယ်ပန်းတွေခူးကာ မမလေးပန်ဖို့ သိပေး  
မိသည်။

ဘုရားတင်ရင် ကုသိုလ်ရမယ်ဆိုတာ သိပေမယ့်လည်း  
ကုသိုလ်ထက် ‘အေးမြ’ ဆီက အပြီးလှလှကိုပဲ လိုချင်မိပါသည်။  
ဝိရိယကြီးကာ စောစာစီးစီး စံပယ်ပန်းတွေထဲသိနေတဲ့ ကျွန်တော့  
ကိုကြည့်ကာ အဖောက ပြုးသည်။

အဖေ ဒီလိုပြီးတာမြင်တော့လည်း ကျွန်တော်ရှုက်သည်။  
‘အေးမြ’ အပေါ် ပြောင်းလဲနေတဲ့ ကျွန်တော့ရင်ထဲက ချစ်ခြင်း  
မေတ္တာကို ကျွန်တော်ကလွှဲ၍ ဘယ်သူမှ မသိစေချင်ပါ။

ယုတ္တစ်အဆုံး ‘အေးမြ’ ပင် မသိစေချင်ပါ။

ကျွန်တော် ‘အေးမြ’ ကို ချစ်တာ အပြစ်ဟန်သူမှာ မြှုတစ်မှုနှင့်မှု  
ပင် မတင်သလို ချစ်မိတာပါ။

‘အေးမြ’ ကတော့ ကျွန်တော့အချစ်ကို မသိတာလား။ တန်ဖိုး  
မထားတာလား။ ကျွန်တော်လည်း နားမလည်တော့ပါ။ ကျွန်တော်  
ပန်းပေးလျှင် ပန်သွားလိုက်သည်။

ကျွန်တော်စိတ်ကောက်၍ စကားမပြောလျှင် သူကလည်း  
လာမပြောပါ။ တကယ်ဆို ‘အေးမြ’ ကျွန်တော့ကို အရေးထားလျှင်

**မွန်ခီးမြှေသူ**

\*\*\* \* \* \*

၄၀

လာပြာရမှာပေါ့။

နောက်ဆုံး ‘အေးမြ’နဲ့ စကားမပြာရလျှင် မနေနိုင်တဲ့သူက  
ကျွန်တော်ကိုယ်တိုင်ပဲဆိုတော့ ကျွန်တော်ကပဲ ပြန်စခေါ်ရတာများ  
ပါသည်။

ဒီလိန့်ပဲ ကျွန်တော်တို့ရဲ့ လှပတဲ့ဘဝလေးတွေ တဖြေးဖြေး  
ကုန်ဆုံးခဲ့ရလေသည်။

\*\*\* \* \* \*

**ကြော်စွဲနောက်စာမျက်နှာ**



‘ဘုန်းထင်လင်း’ ဆယ်ရှစ်နှစ်ပြည့်သောနေ့မို့ မနက်ပိုင်း  
ဘုန်းကြီးတစ်ဆယ့်ရှစ်ပါးကို အရှင်ဆွမ်းကပ်ကာ နေ့ခင်းပိုင်းတွင်  
မယ်မယ်ဘုရားမိတ်ဆွေ ရော်ချောင်းဘက်မှ တွင်းရှုံးတွင်းစား  
သူငြေးကြီးများ ဖြစ်ကြသည့် ‘ဦးဘဗုံး’ ‘ဒေဝါခင်ခင်လေး’ တို့၏  
မြို့မလေး မှမဗုံး နှင့် ‘ဘုန်းထင်လင်း’ တို့ စွဲစပ်ကြလေသည်။

‘ဘန်းထင်လင်’ ကော ‘မူမျွှင်’ ပါ စီးပွားရေးတိုက်သို့လည်း  
အတူတူတက်နေကြသူတွေမှို့ ကျောင်းပြီးတာနဲ့ လက်ထပ်ပေးဖို့  
လူကြီးတွေက စီစဉ်ထားကြလေသည်။

ჭູ້ທີ່ມີຄວາມສັບສົນກຳນົດລົງຈະໄດ້ຮັບອະນຸຍາຍດີ

ရပ်ကွက်ကြီးတစ်ခုလုံး ကားတွေပြည့်လျှံ့ရပါသည်။

သဘက်တွင် ‘ဘုန်းထင်လင်း’ နေ့စပ်ပွဲနှင့် အထည်ချုပ်စက် ရုဖွင့်လှစ်ပွဲအတွက် ခြိထဲမှာပင် ပါတီပွဲကျင်းပပြန်သည်။ ဒီလို ကျင်းပဖို့အတွက် ‘ရေချမ်း’ တို့ တစ်ပတ်လုံးလုံး ခြိကြီးကို ပြုပြင် မွမ်းမံခဲ့ကြရပါသည်။

တစ်ခြိုးလုံး မီးလုံးတွေ အလှဆင်ခဲ့ကြရပါသည်။ လူကြီးတွေ က အမိန့်ကြီးပေါ်မှာ ပျော်တပြီးပြီးရှိနေချိန် ‘ဘုန်းထင်လင်း’ အပါ အဝင် လူငယ်အားလုံးက ခြိထဲမှာ ဂိုင်းဖွဲ့ကာ သောင်းကျန်းနေကြ ပါသည်။

အမိရှင်ရဲ့အရေးပါသော စည့်ခံပွဲတွေမို့ ‘အေးမြှု’ ကော ‘ရေချမ်း’ ပါ လုံးဝမအားကြရပါ။ အပေါ်ထပ်နဲ့အောက်ထပ်ကို ခြေတိမျှမတတ် ပြေးတက် ပြေးဆင်းလုပ်နေကြရကာ တစ်ခါ တလေ ‘ဘုန်းထင်လင်း’ က အော်ခေါ်လျှင် ‘ရေချမ်း’ ခြိထဲကို ပြေးဆင်းသွားရတဲ့အခါလည်း ရှိပါသည်။

အနောက်တိုင်းဝတ်စုံ အသားရောင်ဖြင့် ‘ဘုန်းထင်လင်း’ က မွေးနေ့ရှင်အဖြစ် ထွန်းလင်းတောက်ပနေချိန် ‘ရေချမ်း’ အဖို့မှာတော့ ရှုပ်ဖြူအကျိုးလက်ရည်၊ ကချင်လုံချည်အစိမ်းကွက်လေးဖြင့် နှစ်းဖတ် နေရပါသည်။

တကယ်ဆို ဒီနေ့ဟာလည်း ‘ဘုန်းထင်လင်း’ နည်းတူ ‘ရေချမ်း’ ရဲ့ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲလည်း မဟုတ်ပါလား။

ဝမ်းနည်းကြကွဲစွာဖြင့် နောက်ဖေးတွင်လာအထိုင် ‘အေးမြှု’ နောက်ဖေးကို ရောက်လာခဲ့ပါသည်။

“ဟယ် ‘ရေချမ်း’ နင်က ဒီမှာ လာဌြမ့်နေတာကိုး... ငါက

နှင့်ကို လိုက်ရှာနေတာ”

အလျော့နေ့မို့ ‘အေးမြ’ ကလည်း လုပနေပါသည်။

ဖက်ဖူးစိမ်းပေါ် အဖြူစက်လေးများပါသော တရုတ်ပိတ်စ  
ဝမ်းဆက်လေးက ‘အေးမြ’ ရဲ့အသား ဝင်းဝင်းလေးကို ပိုပြီးထင်း  
လင်းစေပါသည်။

ကျောလယ်ခန်းရှိ ဆံပင်နက်နက်လေးကို ကျစ်ဆံမြီးနှစ်ဖက်  
ကျစ်ထားကာ စံပယ်ကုံးလေးကို ခေါင်းပေါ်မှာ ပိုက်ပန်ထားတာ  
ဆိုတော့ အလွန်ကို ချစ်စရာကောင်းနေရပါသည်။

ဒီကြားထဲ အိမ်ရှင်အန်တိကြီးက သဘော၊ မနောကောင်းစွာ  
ဖြင့် ရွှေခွဲကြီးလေးတစ်ကုံး ကြံ့ဆစ်လက်ကောက်လေးတစ်ရုပါ  
ဆင်ထားပေးတာဆိုတော့ ‘အေးမြ’ ပုံစံက တောက်ပဝင့်ကြွားကာ  
ဒီအိမ်ကြီးရဲ့ အခိုင်းအစောပိုစံထက် သူငြွေးသမီးလေးတစ်ယောက်  
နှင့် သဏ္ဌာန်တူနေရပါသည်။

‘ဘုန်းထင်လင်း’ ဆီလာတဲ့ သူငယ်ချင်းတွေကပါ ‘အေးမြ’  
ကို ကွက်ကြည့်ကွက်ကြည့် လုပ်လာတော့ ‘ရေချမ်း’ ရင်ထဲ မခံချင်  
ပါ။

တကယ်ဆို ‘အေးမြ’ ဟာ သူစိုက်ပျိုးထားတဲ့ ပန်းပင်လေး  
တစ်ပင်ပါ။ ဒီပန်းပင်လေးက ပန်းလေးပွင့်လာမှ လူတွေက လိုချင်  
ကြတယ်ဆိုတာ တရားသလား။ ‘ရေချမ်း’ မပေးနိုင်ပါဘူး။ ဒီအ  
တွေးဖြင့် ‘အေးမြ’ ကို အင်း ....

“ ‘ရေချမ်း’ နှင်ဘာဖြစ်နေတာလဲ...”

‘အေးမြ’ က သူကို တအုံတဲ့မေးလာပါသည်။

“ငါက နှင့်ကို ကြားချက်တိုက်မလို့ လာခေါ်တာ”

“ငါမသောက်ချင်ပါဘူးဟာ...”

‘ရေချမ်း’ စိတ်ပါတ်ကျွားဖြေလိုက်မိပါသည်။ တစ်နေ့တည်း  
တစ်ရက်တည်း မွေးသူချင်းအတူတူ ကွားမြားရတဲ့ သူဘဝအတွက်  
သူ စိတ်အားငယ်မိပါသည်။

“ဒါဆို နင်ဘာသောက်မလဲ... အအေးသောက်မလား... ငါ  
သွားယူပေးမယ်လဲ”

“ဟင့်အင်း... ငါစားချင်နေတာ နင်မကျွေးနိုင်ပါဘူး...”

“အမယ်လေး... ‘ရေချမ်း’ ရယ် ဘာလို့မကျွေးနိုင်ရမှာလည်း  
ကိတ်မှန်းလား.... နန္ဒုံးမကင်းလား.... အိမ်ပေါ်မှာ ပေါ်လျှံ့နေတာပဲ  
ဒါနဲ့ ‘အဘတွန်း’ ကပြောတယ်... ဒီနေ့ နင့်မွေးနေ့ဆို... နင်နဲ့  
ကိုလေးနဲ့က အတူတူပဲမွေးတာဆို”

‘ရေချမ်း’ ဒူးကိုပိုက်ကာ ထိုင်နေရင်းမှ ခေါင်းညီမှုလိုက်မိပါ  
သည်။

မွေးကျတာချင်းအတူတူ ကံချင်းကမတူလေတော့ တစ်  
ယောက်က သူငွေးသားအဖြစ် ခြိထဲမှာ မွေးနေ့ပွဲကို စည်ကားစွာ  
ကျင်းပနေနိုင်ပြီး၊ သူကတော့ ခြိနောက်ဖေးမှာ တစ်ယောက်တည်း  
ဝမ်းနည်းကြကွဲနေရပါသည်။

‘အေးမြဲ’ က သူအဖြစ်ကို စာနာစွာင်းကြည့်ရင်း သက်ပြင်း  
ချသည်။

“ကဲပါ ‘ရေချမ်း’ ရယ်... ဘဝဆိုတာ ဒီလိုပဲပေါ့... လူရှင်း တုန်း  
ငါတို့ကြာခံချက် သွားစားကြရအောင်လဲ”

“နင်သွားပါဟာ”

“ငါသွားတော့ နင်က ဘာလုပ်နေမှုလဲ”

“ဒီလိပ်ထိုင်ပြီး တွေးနေချင်လိုပါ”

“ဒါဆို နှင့်အတွက် ငါယူလာပေးမယ်လေ... နှင်စားမလား”

“ငါမဆာဘူး”

‘ရေချမ်း’ ဒီလိပ်ပြောတော့ ‘အေးမြဲ’ က သူ့ဘေးနားဝင်ထိုင်  
ကာ စိတ်မကောင်းသလို ပြောလာပါသည်။

“နှင်ကလည်း ကလေးကျနေတာပဲ... နှင်ဒီလိုလုပ်နေတော့  
‘အာထွန်း’ က စိတ်ချမ်းသာမှာတဲ့လား”

“အေးပါ ငါနားလည်ပါတယ်... ငါ ခဏနေ လိုက်လာခဲ့မှာ  
ပါ”

‘ရေချမ်း’ စကားကြောင့် ‘အေးမြဲ’ က နေရာမှ ထွက်သွားမည်  
ပြေတော့ ‘ရေချမ်း’ လှမ်းခေါ်လိုက်မိပါသည်။

“ အေး... မြဲ ”

“ဟင်”

‘အေးမြဲ’ ရဲ့ မျက်နှာလေးက အရိုးခံလေးမို့ ဖြူစင်ဝင်းပၢ်  
နေပါသည်။

“နှင်ငါ့ကို မွေးနေ့လက်ဆောင် မပေးဘူးလား”

“ပေးမှာပေါ့ ဘာပေးရမှာလဲ ငါလည်းစဉ်းစားနေတာ”

သူများအိမ်မှာ လာလုပ်ရတာဆိုတော့ ‘အေးမြဲ’ အဖို့မှာလည်း  
ငွေ့ပိုငွေ့လျှေး ရှိလှသည်မဟုတ်ပါ။ ဟိုကပေး သည်ကပေးနှင့် ငွေ့  
ငွေ့လျှေးလေးရှိလာၢ် အဝတ်အစားလေး ဝယ်မည်ကြံ့ပြန်တော့ အမေ  
က ရောက်လာခါ လာတောင်းသွားပြန်သဖြင့် သူ့မှာ ပြောင်သလင်း  
ခါနေရသည်ကသာ များပါသည်။

ခုဝတ်ထားတဲ့ အဝတ်သစ်လေးတောင် ဖွားအေက ချုပ်ပေး

**ကြော်မြေကော်စားမြို့၏**

**မွန်ခြားမြော်**

\*\*\* \* \* \*

၄၅

ထား၍ လူရောင် သူရောင်ပြောင်နေရခြင်းပါ။

‘ရေချမ်း’ ကိုတော့ သူ နာရီလေးတစ်လုံး ဝယ်ပေးချင်ပါသည်။ သူဒီခြိုးကို စရောက်ကတည်းက ‘ရေချမ်း’ က သူဘဝရဲအဖော်မွန်ပါ။

ရိုးလည်းရိုး၊ အေးလည်းအေးသူမှို့ ‘အေးမြှု’ ‘ရေချမ်း’ ကို အစ်ကိုရင်းတစ်ယောက်နဲ့ မခြားဘဲ ခင်မင်မိပါသည်။

“ငါနာရီလေး ဝယ်ပေးမယ်လဲ”

“ဈေးကြီးတာတွေ ငါမလိုချင်ပါဘူး ‘အေးမြှု’ ရယ်... ငါလိုချင်တာ နင့်ခေါင်းက ပန်ထားတဲ့ စံပယ်ကုံးလေးပဲ လိုချင်တာပါ”

“ဒါများ ‘ရေချမ်း’ ရယ်... ဒါ နင်သီပေးထားတဲ့ စံပယ်ကုံးလေးပဲလေး... ရွှေ”

‘အေးမြှု’ က ခေါင်းကဖြောက်ပေးမည်အပြု ‘ရေချမ်း’ ခေါင်းခါလိုက်မိသည်။

“ဟင့်အင်း... ငါ အခုမယူသေးပါဘူး... နင်ပန်ထားပါ... မနက်ကျမှု ယူမယ် ဟုတ်ပြီလား”

“အင်း”

‘အေးမြှု’ က ပြီးကာ သူရှေ့မှ ပြီးထွက်သွားပါသည်။

ထိုနေ့က သူနဲ့ ‘အေးမြှု’ ပြန်မဆုံးဖြစ်တော့ပါ။

ခြိုတဲ့မှာခင်းထားသော ခုံတွေသိမ်း၊ မီးလုံးတွေဖြောက်ဖြင့် သူမိုးစပ်စပ်ချုပ်မှ အိပ်ရသလို ‘အေးမြှု’ ကိုယ်တိုင်လည်း အပေါ်ထပ်မှာ ခင်းကျင်းထားသော ခုံတွေသိမ်း၊ ကောဘောတွေလိုပ်၊ ပန်းကန်တွေသိမ်းဖြင့် မိုးချုပ်မှ အိပ်ရပုံပေါ်ပါသည်။

သူမိုးလင်း၍ အိပ်ရာမှ ထတဲ့အချိန်အထိ ‘အေးမြှု’ ကို သူ

**ကြော်မြော်ကျော်မြို့**

ပေါ်မြန်မာ

\*\*\* \* \* \*

၄၈

မတွေ့ရပါ။

ဉာက မိုးချုပ်မှ အိပ်ရ၍ တော်တော်နှင့် မထနိုင်သေးတာဘဲ  
အောက်မေ့ကာ သူအလုပ်ကို ထွက်လာခဲ့လိုက်ပါသည်။

\*\*\* \* \* \*

ကြော်စီးပွားရေးဝန်ကြီး



ခရို ‘ရေချမ်း’ က သူငြေး ‘ဦးထင်ကြီး’ ၏ ဒရိုင်ဘာ  
ဖြစ်နေပါပြီ။ ‘ဘုန်းထင်လင်း’ က သူ့ဖွားအောင်ယော်ပေးထားသော  
ဖီးယက်ကားကို ကိုယ်တိုင်မောင်းကာ အဖေက တစ်အမိမိလုံးသုံးတဲ့  
စတေရှင်ဝက်စွန်ကားအလုံးကို မောင်းရလေသည်။

အိမ်က ကားကို မောင်းရတာဆိုတော့ အဖေသက်သာပါ  
သည်။ အန်တီတစ်ပတ်တစ်ခါမှသာ ဖျေးဝယ်ထွက်တတ်တာဆို  
တော့ အဖွေအလုပ်က သိပ်မရှိလှပပါ။ ဒါကြောင့်လည်း သူငြေးက  
အဖွေကို အိမ်က ကားကိုမောင်းခိုင်းခြင်းဖြစ်ပါသည်။

‘ရေချမ်း’ ကတော့ သူငြေးရဲ့ စက်ရုံရှိရာ သယ်န်းကျွန်းကို  
အမြဲမောင်းရသည်။ ဒီကြားထဲ သူငြေးရဲ့အလုပ်တွေက ၈ မိုင်ဘာက်  
မှာကော့၊ တောင်ဥက္ကလာဘာက်မှာပါ ရှိနေသေးတာကြောင့်  
သယ်န်းကျွန်းနဲ့ တောင်ဥက္ကလာကို ကူးချည်သန်းချည် မောင်းပို့

နေရတတ်ပါသည်။

“ရွှေ... ‘မောင်ရေချမ်း’ အတွက် အနိကယ်ရဲ မွေးနေ့လက်  
ဆောင်”

သူကားပေါ်ကိုအတက် သူငြေးက လုမ်းပေးလိုက်ပါသည်။

“မင်းက သားနဲ့တစ်နေ့တည်း မွေးတာဆိုတော့ အမှတ်တရ<sup>၁</sup>  
လည်းဖြစ်အောင် အနိကယ်က ဆင်တူဝယ်ပေးတာ”

မီးခိုရောင်ဘူးရည်ရည်လေးကို ဖွင့်အကြည့် ခဲသားရောင်  
လှပသော နာရီလေးတစ်လုံးကို ‘ရေချမ်း’ ကြည်နှုန်းစွာ တွေ့လိုက်  
ရပါသည်။

“အလုပ်ကလည်း လုပ်နေပြီဆိုတော့ အချိန်တိကျဖိုလိုတယ်  
လေ... မင်းကြိုက်ရဲ လား”

‘ရေချမ်း’ ကျေနပ်စွာ ခေါင်းကို ညီမှုပြလိုက်ပါသည်။

ဒီအရင်ထဲက ‘ရေချမ်း’ နာရီလိုချင်နေတာ ကြာခဲ့ပါပြီ။  
‘ဘုန်းထင်လင်း’ လက်မှာ နာရီတွေ မျိုးစုံပတ်နေတာတွေရပေမယ့်  
သူဆီကို တစ်လုံးမှ ရောက်မလာခဲ့ပါ။

အဖော်ပေးချင်နေတာကို သိပေမယ့်လည်း ခုနောက်ပိုင်း  
ကျွန်းမာရေးဆိုးဝါးလာတဲ့ အဖွဲ့ရဲ့ ဆေးဖိုးဝါးခတွေကြောင့်  
‘ရေချမ်း’ ဖြေသိပ်ခဲ့ရတာ များပါပြီ။

ခတော့ သူလိုချင်တာကို ရပါပြီ။ ‘အေးမြဲ’ သာသိရင် ဘယ်  
လောက်ဝါးသာရှာမလဲ။ ကြည်နှုန်းစိတ်ဖြင့် မျက်ရည်ဝဲကာ သူငြေး  
ကို ပြောလိုက်မိပါသည်။

“ကျေးဇူးတင်ပါတယ် အနိကယ်”

“မလိုပါဘူးကွာ... ကျေးဇူးဆိုတာ တင်တတ်ဖို့ထက် ဆပ်

ထိနောက ‘ရေချမ်း’ မိုးချုပ်မှ အိမ်ပြန်ရောက်ပါသည်။ သူငွေး  
ရဲ အထည်ချုပ်စက်ရုံအတွက် လိုအပ်သောပိတ်စတွေကို စက်ရုံမှာ  
သွားကြည့်ရသည်။

ပြီးပြန်တော့ ပိတ်စကို စက်ရုံကိုသယ်တာ စောင့်ကြည့်ရ<sup>၁</sup>  
သည်။ ဒီကိစ္စတွေအားလုံးကို ‘ရေချမ်း’ က လိုက်မလုပ်ရသော လည်း  
သူငွေးမပြန်သရွေ့ သူလည်း ပြန်လို့မရပါ။

သူအိမ်ကို ပြန်ရောက်တဲ့အချိန်က ဉာဏ်းနာရီကျော်နေပါ  
ပြီ။ ‘အေးမြဲ’ တို့အခန်းကို ကြည့်လိုက်တော့ မီးကမှာင်နေပါ  
သည်။

“‘အေးမြဲ’ ကော ‘ဒေါ်ကြီးမှု’”

‘ဒေါ်ကြီးမှု’ က ‘ရေချမ်း’ ကို ထမင်းကျွေးရညီးမည့် တာဝန်  
ကြောင့် မအိပ်ရသေးဘဲ စောင့်နေရှာလေသည်။

“အိပ်ပြီး၊ တူတာပါပဲကွယ်... ဒေါ်ကြီးလည်း မအားတော့  
မကြည့်မိပါဘူး”

‘ရေချမ်း’ စိတ်ထဲ တစ်မျိုးဖြစ်သွားရပါသည်။ ခါတိုင်းဆို  
‘ရေချမ်း’ပြန်လာပြီး စကားထွေတာဝကြီးပြောပြီးမှ အိပ်ဖြစ်ကြတာ ပါ။  
‘အေးမြဲ’ ဘာဖြစ်နေတာလဲ။ ပြီးတော့ ဒီနေ့ သူမွေးနေ့လက်  
စောင်ရလာသော နာရီလေးကိုလည်း ‘အေးမြဲ’ ကို ပြချင်သေး  
သည်။ ‘အေးမြဲ’ ဆီက စံပယ်ပန်းကုံးလေးကိုလည်း သူတောင်း  
ထားသေးသည်လေ။

ထမင်းကို အမြန်စားကာ ပန်းကန်အဆေး ထမင်းစားခန်း  
ထောင့်ရှိ အမိုက်ခြင်းထဲတွင် စံပယ်ပန်းကုံးအနွမ်းလေးကို ‘ရေချမ်း’  
အမှတ်မထင် တွေ့လိုက်ရပါသည်။

‘အေးမြ’ ရဲ စံပယ်ပန်းကုံးလေးများလား။ အမှိုက်ခြင်းထဲ  
ရောက်နေတာ ‘အေးမြ’ လွင့်ပစ်ထားတာများလား။ လားပေါင်းများ  
စွာဖြင့် ‘ရေချမ်း’ ငိုင်အသွား ...

“ကလေး ထမင်းစားတာကလည်း မြန်လှချည့်လား... စား  
လို့မကောင်းဘူးလား”

“ကောင်းပါတယ် ‘ဒေါက္ခီးမှု’ ရယ်... ကျွန်တော်ပင်ပန်းလာ  
လို့ပါ”

“အေး... အေး... ဒါဆိုလည်း သွားနားတော့လေ”

အမှိုက်ခြင်းထဲက နှမ်းရိုးနှေသော စံပယ်ပန်းကုံးလေးကို  
ကောက်ယူကာ ‘ရေချမ်း’ အိမ်ဘက်ကို လျောက်လာခဲ့မိပါသည်။  
အတွေးထဲမှာလည်း စံပယ်ပန်းကုံးလေးအကြောင်း တွေးနေမိပါ  
သည်။

ဒီတစ်ခြိုလုံးမှာ စံပယ်ပန်း ပန်တာဆိုလို့ တဗြားသူမရှိနိုင်ပါ။  
အန်တီရှုပေမယ့်လည်း အန်တီက စံပယ်ပန်း ပန်တတ်သူ မဟုတ်ပါ။  
အဖိုးတန် သစ်ခွာတို့၊ သင်တို့ကိုတောင် တစ်ခါတလေမှ ပန်တတ်သူပါ။

မယ်မယ်ဘုရားရှုပေမယ့် အဖွားကြီးက အသက်ခြောက်  
ဆယ်ကျော်မို့ ပန်းဆို ဘုရားပဲထိုးဖို့ ရည်စူးတာပါ။ ‘ဒေါက္ခီးမှု’  
လည်း မပန်တတ်ပါ။

ဒီတစ်ခြိုလုံးမှာ စံပယ်ပန်းကို အများဆုံးပန်တာ ‘အေးမြ’  
တစ်ယောက်တည်းပါ။

သူအားလျှင် သူသီပေးတတ်ကာ၊ သူမအားလျှင်လည်း  
'အေးမြ'က သူ့ဖာသာ သီကုံးပြီး ပန်ဆင်တတ်သူပါ။

**မွန်ချိုးမြှော်**

\*\*\* \* \*\*\* \*

**၅၂**

ခ အမှိုက်ခြင်းထဲကို ဒီ စံပယ်ပန်းလေးက ဘယ်လိုလုပ်ရောက်နေတာလဲ။ ‘အေးမြှု’ ကိုယ်တိုင်ပဲ သူ့ကို မပေးချင်လို့ လွှင့်ပစ်လိုက်တာလေး။ ဒါမှမဟုတ် ခေါင်းပေါ်က ပြေတ်ကျကာ တစ်ယောက်ယောက်ကတွေ့လို့ အမှိုက်ခြင်းထဲကို လွှင့်ပစ်လိုက်တာလား။

အိမ်ရှုံးကို ပြန်ရောက်လာကာ ကွပ်ပစ်မှာ ထိုင်နေမိသော လည်း ‘ရေချမ်း’ အတွေးက မရပ်နိုင်သေးပါ။

သူတောင်းထားတာ သိရက်နဲ့တော့ ‘အေးမြှု’ လွှင့်မပစ်နိုင်ပါ။ ဒါဆို ဒီစံပယ်ပန်းကုံးလေးက အမှိုက်ခြင်းထဲကို ဘယ်လိုလုပ်ရောက်နေရတာလဲ။

“လူလေး... ညှိနက်လှပြီလေ ... ဘာလုပ်နေတာလဲ... အိပ်တော့လေကွယ်”

အဖေက အိပ်ခန်းထဲက လုမ်းအော်ပေမယ့် သူ့ငြင်းလိုက်မိပါ သည်။

“ကျွန်တော် မအိပ်ချင်သေးလို့ပါအဖေ”

သူစိတ်ထဲမှာ ‘အေးမြှု’ ကို တွေ့ချင်နေမိပါသည်။ ပြီးတော့ ဒီ စံပယ်ပန်းကုံးလေးအကြောင်းလည်း မေးချင်နေမိလေသည်။

သူစဉ်းစားနေမိဆဲ ‘ဒေါက္ခိုးမှု’ ပြန်ရောက်လာခဲ့ပါသည်။

“ကလေး မအိပ်သေးဘူးလား”

“ကျွန်တော် ‘အေးမြှု’ နဲ့ စကားနည်းနည်းလောက် ပြောချင်တယ်... ‘ဒေါက္ခိုးမှု’ နှီးပေးပါလား”

ခါတိုင်းလည်း ပြောနေကြမ့် ‘ဒေါက္ခိုးမှု’ က ခေါင်းညီမ့်ကာ သူတို့အခန်းထဲကို ဝင်သွားပါသည်။ ခဏနေတော့ ပြန်ထွက်

**ကြော်မြော်ကျော်မြို့**

လာရင်း ‘ရေချမ်း’ ကို လှမ်းပြောလေသည်။

“ ‘အေးမြဲ’ က ခေါင်းမူးလိုတဲ့ကွယ်... နောက်နေ့မှပဲ တွေ့  
တော့မယ်တဲ့”

သူ စံပယ်ပန်းကုံးလေးကိုကိုင်ကာ ရင်ထဲမှာ ခြက်ကွဲသလို  
ခံစားနေရပါသည်။ ‘အေးမြဲ’ တကယ်ပဲ ခေါင်းမူးနေတာလား။ ဒါမှ  
မဟုတ် သူကို မတွေ့ချင်လို့ ရှောင်နေတာများလား။

ဘာပဲဖြစ်ဖြစ် ‘အေးမြဲ’ သူကို ဘယ်လောက်ရှောင်နိုင်မှာလဲ။

ဒီနေ့မတွေ့ရလျှင် နောက်နေ့ နောက်နေ့တွေ ရှိနေသေးတာ  
ပဲ။ သူ ‘အေးမြဲ’ ကို တွေ့ရအောင် စောင့်ကို စောင့်ပါအံ့ဌံးမည်။

\* \* \* \*



တွေ့ချင်ပါတယ်ဆိုမှ သူအလုပ်တွေက ဆက်တိုက် ကို  
မအားရပါ။

မိုးလင်းတာနဲ့ သူမြေးနှင့်အတူ သယ်န်းကျွန်းစက်ရုံကို သွား  
ရကာ စက်ရုံက တောင်ဥက္ကလာကို ကူးပြန်သည်။ တောင်ဥက္ကလာ  
ပြီးပြန်တော့ မပြီးသေး။ ရှစ်မိုင်ဘက်က ဒန်ဖိုးစက်ရုံကို ပြီးရပြန်သည်။  
တကယ်တော့ ချမ်းသာတယ်ဆိုတာလည်း အလုပ်လုပ်လို့  
မဟုတ်လား။

ဒီ ဒန်ဖိုးစက်ရုံနဲ့ သွပ်ပြားစက်ရုံတွေက အန်တိုးအမေ  
မယ်မယ်ဘူရားပိုင် စက်ရုံတွေဖြစ်ရာ ‘ဘုန်းထင်လင်း’ ဘဲ့ရပြီးတာ  
နဲ့ အပ်ချုပ်ခိုင်းဖို့ စီစဉ်ထားတာဟု သိရပါသည်။

‘ဘုန်းထင်လင်း’ စာရင်းအင်းပညာဖြင့် ဘွဲ့ရဖို့ကလည်း နှစ်နှစ်ပဲ လိုတော့တာဆိုတော့ ‘ဘုန်းထင်လင်း’ အတွက်က ‘နတ် တို့ဖန်၊ ရေကန်အသင့်ကြာအသင့်’ ဆိုတာကို ဘဝက အလိုလိုကို ပြီးပြည့်စုံကာ ပြိုများချမ်းနေရပါလေပြီ။

‘ရေချမ်း’ တို့ဘဝကသာ အဖေက ကားမောင်းတဲ့ ဒရိုင်ဘာ ဖြစ်ကာ ‘ရေချမ်း’ လက်ထက်မှာလည်း ကားပိုင်ရှင်ဖြစ်ဖို့ဝေးလို့ ကားဒရိုင်ဘာပဲ ပြန်ဖြစ်ခဲ့ရပါသည်။

ဒီလိုနှင့် ‘ရေချမ်း’ တစ်ပတ်ခန့် ‘အေးမြဲ’ နဲ့ မတွေ့ဘဲ ဝေးနေ ခဲ့ရပါသည်။

သူပြန်ရောက်တဲ့အချိန်တွေကလည်း မိုးကြီးချုပ်မှုဆိုတော့ ‘အေးမြဲ’ နဲ့ မဆုံးရတော့ပါ။

ဒီနေ့တော့ ‘ရေချမ်း’ အိမ်ကို ရှစ်နာရီလောက် ပြန်ရောက် လာပါသည်။ ဒီအချိန်ဆို ‘အေးမြဲ’ ကို တွေ့နိုင်ကောင်းပါရဲ့။

အိမ်ထဲကိုဝင်ကာ ကားသော့ကိုချိတ်ပြီး နောက်ဖေးဘက် ကို ထွက်အလာ ‘အေးမြဲ’ က ထိုင်နေကြ ကွပ်ပစ်လေးပေါ်တွင် ထိုင်နေရာမှ ‘ရေချမ်း’ ကိုအတွေ့ အိမ်ထဲကိုပြီးဝင်သွားပါသည်။

“ အေး... မြဲ ”

‘ရေချမ်း’ အလောတကြီး အော်ခေါ်ကာ ‘အေးမြဲ’ တို့အိမ်ရှေ ကိုအရောက် ‘အေးမြဲ’ က တံပါးကို ပိတ်ပစ်လိုက်ပါသည်။

“ ‘အေးမြဲ’ ဘာဖြစ်တာလဲ ”

‘ရေချမ်း’ အမောတကောနှင့် မေးပစ်လိုက်မိပါသည်။ သူ့ကို တွေ့မှ ထွက်ပြီးတယ်ဆိုတော့ ‘အေးမြဲ’ သူ့ကို စိတ်ကောက်နေတာ များလား။

**ကြော်မြို့ကော်ကျော်မြို့ကျော်**

**မြန်မားမြှေ့သူ**

\*\*\* \* \* \*

**၅၆**

“ငါ နင့်ကို နေ့တိုင်းတွေဖို့ ကြီးစားပါတယ် ‘အေးမြဲ’ ရယ်...  
လုံးဝကိုမအားလို့ပါ... နင်ဘာဖြစ်နေတာလဲ”  
‘အေးမြဲ’ ဆီက ဘာသံမှုထွက်မလာပါ။  
“ဘာလ ။ နင်ငါ့ကိုမွေးနေ့လက်ဆောင်မပေးနိုင်လို့  
လား...”

စံပယ်ပန်းကုံးလေးမပေးနိုင်တော့၍ ‘အေးမြဲ’ သူ့ကိုရှောင်နေ  
တာများလား။

“နင်မပေးချင်လည်း ငါမယူတော့ပါဘူး ‘အေးမြဲ’ ရာ... နင်  
ငါ့ကို မခေါ်ဘဲနဲ့တော့ မနေလိုက်ပါနဲ့”

စိတ်ဓာတ်ကျစွာပြောပြီး ‘ရေချမ်း’ ကွပ်ပစ်တွင်ဝင်အထိုင်  
‘အေးမြဲ’ တံခါးကိုဖွင့်ကာ ရောက်လာခဲ့ပါသည်။

“ရေးချမ်း”

ခါတိုင်းသနပ်ခါးပါးကွက်ကြားလေးနဲ့ ‘အေးမြဲ’ ပုံစံက ရွင်  
လန်းတက်ကြော ပြီးပျော်နေတတ်သလောက် အခု ‘အေးမြဲ’ ရဲ့  
ပုံစံက နေထိပန်းလို့ နွမ်းနယ်၍နေတာကြောင့်လည်း ...

“နင်ဘာဖြစ်နေတာလည်း ဟင်”

‘ရေချမ်း’ စိုးရိမ်စွာ မေးလိုက်မိပါသည်။

“ဘာမှမဖြစ်ပါဘူးဟာ”

ဖြေတဲ့ပုံကိုက မဖြေချင့်ဖြေချင့်ပုံစံလေးမို့ ...

“နင်တစ်ခုခုဖြစ်နေတာကို ငါသိပါတယ် ‘အေးမြဲ’ ရယ်...နင်  
ဘာဖြစ်နေတာလဲ ... ဘာလ ငါ့ကိုမွေးနေ့လက်ဆောင်မပေးနိုင်  
လို့လား”

ဒီလိုမေးလိုက်ကာမှ ‘အေးမြဲ’ မျက်ဝန်းတဲ့တွင် မျက်ရည်များ  
ပြည့်လျံ၍ တက်လာခဲ့ပါသည်။

**ကြော်မြင်ကော်မြိုက်**

“ငါ ... ငါ... နင့်ကို ... နင်တောင်းထားတဲ့ စံပယ်ပန်းကုံး  
လေးမပေးနိုင်တော့ဘူး ‘ရေချမ်း’ ရယ်”

ပြောရင်း ‘အေးမြဲ’ က ငါချလိုက်တာပြောကြာင့် ‘ရေချမ်း’ ရယ်  
လိုက်မိပါသည်။ နောက် အိမ်ထဲပြေးဝင်လာရင်း သူ့ခေါင်းအုံး  
အောက်မှာ မြတ်နှီးစွာထားထားသော စံပယ်ပန်းကုံးလေးကို  
‘အေးမြဲ’ ရှုတိုးပြလိုက်ရင်း နှင်မြှုံးစွာပြောလိုက်မိပါသည်။

“ဒါ... နင့် စံပယ်ပန်းကုံး လေးမဟုတ်ဘူးလား”

“ဟင် ... ဒီပန်းလေးကို နင်ဘယ်ကရလာတာလဲ”

‘အေးမြဲ’ မေးလိုက်တဲ့ ပုံစံက အလန့်တကြားပုံစံလေးပါ။

“ ‘ဘုန်းထင်လင်း’ မွေးနေ့လုပ်ပြီး နောက်တစ်နေ့ ငါအပြင်  
ကပြန်လာတော့ ထမင်းသွားစားရင်း မီးဖိုတဲ့ ကအမှိုက်ခြင်းထဲက ရ<sup>၁</sup>  
လာခဲ့တာ ... နင်ပြုတဲ့ ကျွန်ုံးတာမဟုတ်ဘူးလား”

“ ပြတ်ကျပြီး ... ကျွန်ုံးရစ်ခဲ့တာဟုတ်လား”

“ အေးလေ ... မဟုတ်ဘူးလား”

‘အေးမြဲ’ ကမဖြေတဲ့ မျက်ရည်ပဲနေပါသည်။ ပြီးတော့မှ ...

“ ဒီစံပယ်ပန်းကိစ္စကို ထားလိုက်ပါတော့ ‘ရေချမ်း’ ရယ်  
... ငါ နင့်မွေးနေ့လက်ဆောင်ပေးမလို့ ... ခဏနော်”

‘အေးမြဲ’ အိမ်ထဲကိုပြေးဝင်သွားပြီး မကြာခင်လက်ထဲတွင်  
ဗူးလေးတစ်ဗူး ပါလာပါသည်။

“ ရွှေ ... ဒါနင့်အတွက် ငါရဲ့လက်ဆောင် ... နင့်ဖွင့်ကြည့်  
လေ”

‘ရေချမ်း’ ‘အေးမြဲ’ ရဲရှေ့မှာပင် ဗူးလေးကိုဖွင့်အကြည့် သူ့  
မျက်လုံးကိုပင်သူ မယုံချင်အောင်ဖြစ်သွားမိပါသည်။

“ နင် ဒါ ... ဒါကို ... ဘယ်ကရလာခဲ့တာလဲ”

‘အေးမြဲ’ သူ့ကိုပေးတဲ့ မွေးနေ့လက်ဆောင်က သူ့လက်မှာ  
ကြော်မြော်စောင်းမိ

ပတ်ထားသော နာရီလေးနဲ့ဆင်တူ နာရီလေးပါ။

“ပြောလေ ‘အေးမြ’ ဒါကို နင်ဘယ်ကရလာတာလဲလို့”

‘အေးမြ’က မဖြေပါ။ သူ့ကိုစိုက်ကြည့်ကာ စကားတိုးတိုး  
ပြောပြီး အိမ်ထဲကို ပြေးဝင်သွားပါတော့သည်။

“ဒါတွေ မေးမနေပါနဲ့တော့ ‘ရေချမ်း’ ရယ်... ဒီနာရီလေးက  
နင့် အတွက် ငါရဲ့မွေးနေ့လက်ဆောင်ပါပဲ”

ဒီနာရီလေးတစ်လုံးနဲ့ စံပယ်ပန်းကုံးလေးတစ်ကုံး ‘အေးမြ’  
လဲလှယ်ခဲ့ရတာ သူမသိဘဲနေမလား။

“‘အေး...မြ’ ရယ်”

သူနာကြည်းစွာ ရေရှာတ်မိတော့ အိမ်ခန်းတွင်းမှ ‘အေးမြ’၊  
ရှိုက်သံသုံးသုံးလေး ထွက်လာခဲ့ပါသည်။

သူမျက်ဝန်းထဲ ‘ဘုန်းထင်လင်း’ ရဲ့ ပုံရိပ်ကို မြင်ယောင်ကာ  
အံကို တင်းတင်းကြိုတ်ထားလိုက်မိပါတော့သည်။

\*\*\* \* \* \*



သည်နှင့် အိမ်မှာ ပြသာနာကြီးကြီးမားမား ဖြစ်သော  
နေ့ပါ။ မိုးလင်းတည်းက သူငွေးရဲ့ကားကို လိုက်မောင်းပို့နေရ<sup>၁</sup>  
တာကြောင့် မိုးချုပ်မှ အမြဲပြန်ရောက်လာပါသည်။

‘ရေချမ်း’ ပြန်ရောက်ရောက်ခြင်း မယ်မယ်ဘူရားနှင့် ဆီး  
တွေ့ရတာ ဖြစ်ပါသည်။

“က... ဒီကိစ္စကို မင်းဘယ်လိုအဖြောင်းမှာလဲ”

မယ်မယ်ဘူရားထိုင်နေသော ဆိုဖာခြေရင်းတွင် ‘အေးမြဲ’ က  
ကြံကြုံလေးထိုင်နေကာ ငါရှုံးကိုနေတာ တွေ့ရပါသည်။

“ဘာကိစ္စကို ကျွန်ုတော်က ရှင်းရမှာလဲ”

‘ရေချမ်း’ နားမလည်သလို ပြန်မေးလိုက်မိပါသည်။ ခုနောက်  
ပိုင်း ‘ရေချမ်း’ က အိမ်မှာအနေနည်းသူမှို့ အိမ်ကကိစ္စတွေက ‘ရေ  
ချမ်း’ နှင့်မဆိုင်ဘူးဟု ထင်ပါသည်။

နှင့်မို့ဆို မယ်မယ်ဘူရားဆိုတဲ့ အဖွားကြီးက ထစ်ကနဲ့ဆို

ရေချမ်း အပေါ်ကိုပဲ အပြစ်တွေ့ပုံချတတ်ပါသည်။

ခုလည်း ဘာပစ္စည်းပျောက်ပြန်ပြီမသိ။ ‘ရေချမ်း’ မယ်မယ် ဘုရားကို မကျေမနပ်လှမ်းအကြည့်...

“သား... ‘ရေချမ်း’ ကောင်းကောင်းပြောလေ”

အဖောက လေသံပျော်ပျော်ဖြင့် ပြောတာကြောင့် ‘ရေချမ်း’ စိတ်ကို လျော့ရင်း အန်တိုကို လှမ်းကြည့်လိုက်မိပါသည်။

အန်တိက ‘ရေချမ်း’ ကို အားနာသလိုကြည့်ရင်း တိုးတိုးပြော ပြပါသည်။

“မနက်က ‘အေးမြဲ’ မူးလဲလိုက္ခယ်”

“ဟုတ်လား... ‘အေးမြဲ’ ဘာဖြစ်သွားလဲ”

‘ရေချမ်း’ ‘အေးမြဲ’ ကိုအကြည့် ဒေါကြီးမှုက ငိုရှိက်ကာ ‘ရေချမ်း’ ကို လှမ်းပြောပါသည်။

“အေးပါ ကလေးရယ်... လူလေးပဲမေးကြည့်ပါအဲး... ‘ဒေါကြီးမှု’ တို့မေးတာတော့ သူကတစ်လုံးမှ မပြောဘူး... ဘူးပဲခံနေ တာပဲလေ”

‘အေးမြဲ’ တို့ထိုင်နေတဲ့ ဆိုဟော နောက်ဖက်နားရှိ ဆိုဟတွင် ‘ဘုန်းထင်လင်း’ က ခပ်တည်တည်ထိုင်နေကာ ‘ဘုန်းထင်လင်း’ ရှေ့မှာတော့ အန်ကယ်က ထိုင်နေပါသည်။

“ခုရှုပ်မှ နောင်ရှင်းတဲ့ တစ်ခါတည်းရှင်းရအောင် မင်းတို့ကို စောင့်နေတာ”

အဖွားကြီးက သူ့သားမက်ကိုပါ လှမ်းပြောတာကြောင့် သူ့ဖွေးက သူ့ယောက္ခမကြီးကို နားမလည်သလို မေးတာကြား လိုက်ရပါသည်။

“မယ်မယ်ပြောတာ ကျွန်ုတ် နားမရှင်းဘူး... ‘အေးမြဲ’ က ဘာဖြစ်နေလို့လဲ”

**ကြောင့်မြင်ကောင်မြိုင်**

၆၀၆၉၁

\*\*\*

၅၁

အန်တိက ထသွားကာ သူငွေးကို တီးတိုးပြောဖြန့်ဖောပါသည်။  
တီးတိုးဆိုသော်လည်း ‘ရေချမ်း’ အတိုင်းသားကြားနေရပါ  
သည်။

“ဆရာဝန်ကပြောတော့ နှစ်လတောင်ကျော်နေပြီတဲ့”  
“ဒုက္ခပါပဲ... အဲဒါ ကိုယ်တို့က ဘယ်လိုလုပ်ရမှာလ”  
“ဘယ်လိုလုပ်ရမှာလဲကဲ့... ဘယ်ပစ္စည်းမဆို သူ့ပိုင်ရင်  
တော့ သူရှိရမှာပေါ့”

အဖွားကြီးက ‘ရေချမ်း’ ကို မျက်စောင်းထိုးကာ ပြောပါသည်။  
“သူတို့ပဲ တစ်ချိန်လုံး လုံးတွေးနေတဲ့ဥစ္စာ”  
“‘အေးမြဲ’ က ဘာပြောလ”  
သူငွေးက ဝင်မေးတာဖြစ်ပါသည်။  
“သူက ဘာမှမပြောလို့ခက်နေတာပါ ကိုကိုရယ်”  
“ဒါဆို ဘယ်လိုလုပ်ကြမလဲ ဟင်”  
“အို... ဘာလုပ်စရာလို့လဲ သူတို့နှစ်ယောက်ပဲ လုံးတွေး  
နေတာ... သူတို့နှစ်ယောက်ကိုပဲ ပေးစားလိုက်ရှုံးပေါ့... ငါတို့နဲ့  
ဘာဆိုင်လို့လဲ”

‘ရေချမ်း’ မယ်မယ်ဘူရားဆိုတဲ့ အဖွားကြီးကို ချုံမှန်းစွာ  
ကြည့်ရင်း ရဲရဲရင့်ရင့် ရင်ဆိုင်ကာ ဖြေရှင်းလိုက်မိပါသည်။

“ဟုတ်တယ်... ကျေပ်နဲ့ ‘အေးမြဲ’ နဲ့ လုံးတွေးဘာမှန်တယ်  
ဒါပေမယ့် ကျေပ် ‘အေးမြဲ’ ကို စောကားဖို့ဝေးလို့ လက်ဖျားလေးနဲ့  
တောင် မထိခဲ့ဘူး...ဘူး”

“ဒါတော့ကွယ်... သူခိုးက ခိုးတယ်လို့ ဘယ်ပြောရဲပါမလ”  
‘ရေချမ်း’ ‘ဘုန်းထင်လင်း’ ကို စိုက်ကြည့်ကာ နာကြည်းစွာ  
အော်ရယ်လိုက်မိပါသည်။

“အဲဒီစကားမှန်တယ်... သူခိုးက ခိုးတယ်လို့ ဘယ်ပြောရဲပါ

ကြော်မြှင့်ကော်မြိုက်

**မြန်မားမြှေ့သူ**

\*\*\* \* \* \*

၅၂

မလဲ... ခိုးစားထားတာကို... ကျေပ်သာ ခိုးစားထားရိုးမှန်ရင် ကျေပ်  
အမှန်အတိုင်းပဲ ဝန်ခံရတယ်... ကျေပ် ‘အေးမြဲ’ ကို လက်ထပ်ရဲ  
တယ်”

“ဗျားဖွား သူ ‘ဘုန်း’ ကို တောင်းပြောနေတာနော်... ‘ဘုန်း’  
က မကြာခင် ‘မူမူ’ နဲ့လက်ထပ်ရတော့မှာ... ‘မူမူ’ တလွှဲအထင်  
မခံနိုင်ဘူး”

‘ဘုန်းထင်လင်း’ ရဲစကားကြောင့် ‘ရေချမ်း’ အော်ရယ်လိုက်မိ  
ပါသည်။

“ဒါဆို ‘အေးမြဲ’ ဆီကို ရောက်နေတဲ့ နာရီက ဘယ်သူရဲ့  
နာရီလဲ... ပြော... ပြောလေ”

‘ရေချမ်း’ ရဲအော်ကြီးဟစ်ကျယ်အသံကြောင့် ‘ဘုန်းထင်လင်း’  
က သူဖွားအောက် အကူအညီတောင်းပါသည်။

“ဗျားဖွား ကြည့်လုပ်ပါအေး... ‘ဘုန်း’ ရှုက်တယ်... ”

‘ဘုန်းထင်လင်း’ က မျက်နှာကို လက်ဝါးနဲ့အပ်ကာ ပြော၍  
အဖွားကြီးက လှည့်အော်ပါသည်။

“ဟုတ်တယ် ‘ရေချမ်း’ မင်းတို့အရှုပ်ထုပ်ကို မင်းတို့နောက်  
ဖေးမှာ သွားရင်းကြ... ငါတို့အိမ်ကြီးပေါ်မှာ ကျက်သရေယ်တဲ့  
တယ်”

အဲဒီအရှုပ်ထပ်က အိမ်ကြီးပေါ်က စတာဟု ‘ရေချမ်း’ ပြန်  
ပြောလိုက်ချင်ပေယ့် ‘ရေချမ်း’ ကို တောင်းပန်သလို ကြည့်နေတဲ့  
အဖော့မျက်ဝန်းရယ်၊ သည်းထန်စွာရှိက်ငိုးနေတဲ့ ‘အေးမြဲ’ ရဲကိုယ်  
လုံးလေးရယ်ကြောင့် ဘာမှမပြောဖြစ်တော့ပဲ နောက်ဖေးကိုသာ  
ခြေလှမ်းကျဲဖြင့် လျှောက်လာခဲ့မိပါသည်။

စိတ်ထဲမှာတော့ ကိုယ့်အဖြစ်ကိုယ်သိပါရက်နဲ့ ဇြမ်ကုပ်နေ  
သော ‘ဘုန်းထင်လင်း’ ကို တစစီဆွဲဆုတ်ကာ လုံးခြေပစ်ချင်နေမိ

**ကြော်မြော်စားမြို့၏**

တကယ်တော့ ‘အေးမြ’ မှာလည်းအပြစ်မရှိရှုပါ။ သူခမျာ  
‘ဘုန်းထင်လင်း’ တို့ရဲ့အရိပ်ကို လာမှိခိုနေရတဲ့ မိန်းကလေးတစ်  
ယောက်ပါ။

‘ဒေါကြီးမှု’ က ‘ရေချမ်း’ နားကိုလာထိုင်ကာ ငိုကြွေး  
နေပါသည်။

“ဒေါကြီးတော့ ဘယ်လိုလုပ်ရမှန်း မသိပါဘူး လူလေးရယ်  
‘အေးမြ’ က မေးတာလည်း တစ်လုံးမှ မပြောဘူး”

ပြောလို့မှ မဖြစ်တာကို ‘အေးမြ’ ဘယ်လိုပြောထွက်ပါမလဲ။

“‘အေးမြ’ သေပါရစေ အဖွေးရယ်”

“ခုမှ သေချင်လိုဖြစ်မလား...ညည်းသေရင် ညည်းတစ်သက်  
မဟုတ်ဘူး... အသက်ကနှစ်သက်အော့... ညည်းဘာလုပ်မလဲ”

ထိုညာက အိမ်ကြီးပေါ်မှာကော့ နောက်ဖေးမှာပါ ညာတာ  
ရည်လျားခဲ့ကြပါသည်။

‘အေးမြ’ တို့ အခန်းဘက်က ‘ဒေါကြီးမှု’ ရဲ့ ဝမ်းပမ်းတန်ည်း  
ငို့ရှိကဲသံက စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းလှသလို ‘အေးမြ’ ရဲ့  
ကြတ်ငြိုင်းသံကလည်း ‘ရေချမ်း’ ရဲ့ နှလုံးသားကို ဓါးတုံးတုံးဖြင့်  
လိုးဖြတ်နေသလို ‘ရေချမ်း’ ခံစားနေရပါသည်။

ခုချိန် ‘ဘုန်းထင်လင်း’ သာ သူအနားရှိလို့ကတော့ သူသတ်  
မိမှာ သေချာပါသည်။

သူဘာလုပ်ရပါမလဲ။

‘ဒေါကြီးမှု’ ကိုလည်း စိတ်ချမ်းသာစေချင်သည်။ သူချစ်သော  
‘အေးမြ’ ကိုလည်း ဒီအရှုပ်ထုပ်ကြီးထဲက ကယ်တင်ချင်သည်။

သူ မနက်အိပ်ရာကထလာတော့ ‘အေးမြ’ နဲ့ ‘ဒေါကြီးမှု’  
ကို အထူပ်ပြင်လျက် တွေ့လိုက်ရသည်။

**မြန်မားန္တိသူ**

\*\*\* \* \* \*

ဘယ်သွားမလို့လည်း ‘အေးမြဲ’ ”

“ငါ အဖွားနဲ့အတူ မော်ဘီကိုပြန်တော့မလို့”

“ငါလည်း လိုက်ခဲ့မယ်”

“ဟင်”

‘အေးမြဲ’ က သူကို မယုံကြည်နိုင်သော မျက်ဝန်းလေးဖြင့်  
ငေးကြည့်နေခဲ့ပါသည်။ နောက် နေရာမှာထိုင်ကာ သည်းထန်စွာ  
ရှိက်ငို၍ နေပါသည်။

“ငါ နင့်ကိုလက်ထပ်ယူပါမယ်”

“စိတ်ကူးမယဉ်ပါနဲ့ ‘ရေချမ်း’ရယ်... ဒါဟာ စိတ်ကူးယဉ်ရ<sup>၁</sup>  
မယ့် ကိစ္စမဟုတ်ပါဘူး... နောင်တစ်နေ့ နင့်ငါကို မုန်းတီးမိလိမ့်  
မယ်”

“ဘယ်တော့မှ ငါ မမှန်းဘူး... ငါနင့်ကို အစတည်းက  
ကြိတ်ချစ်နေခဲ့မိတာ”

“‘ရေချမ်း’ ရယ်”

သူဘက်ကို ပြုအိယိမ်းယိုင်ကျလာသော ‘အေးမြဲ’ ရဲ့ ကိုယ်  
လုံးလေးကို သူ အသာအယာတွေးပွေ့ထားလိုက်မိပါသည်။

မွှင့်ဦးခြေရက်သူက ခြေခဲ့ပေမယ့် ဒီအကြွေပန်းလေးကိုမှ  
မြတ်နိုးတန်ဖိုးထားမိသူက ‘ရေချမ်း’ ရယ်ပါ။

‘အေးမြဲ’ပြသနာ ပြေလည်သွားပြီဆုံးတော့ မယ်မယ်ဘူရား  
ဆိုတဲ့ အဖွားကြီးက ‘အေးမြဲ’ ဆီရောက်လာကာ ငွေတစ်သောင်း  
လာပေးပါသည်။

‘ရေချမ်း’လက်မခံလိုက်ပါ။ သူသွေးမဟုတ်ပေမယ့် ‘အေးမြဲ’  
ရဲ့သွေးကို သူသွေးသားရင်းနဲ့မခြား သူပြုစုစွေးရောက်ပါမည်။

အန်တိကလည်း ‘အေးမြဲ’ ကို သူဆင်ထားသော ရွှေလက်  
ဝတ်လက်စားတွေ လာပြန်ပေးသည်။

**ကြော်မြန်ကော်မြိုင်**

‘အေးမြ’ က လက်မခံ၍ အန်တိကင့်သည်။

“အန်တိ သမီးကို ကိုယ့်သမီးအရင်းလေးလို သဘောထား ပြီး ဆင်ခဲ့တာပါကွယ်... ဒါကိုမှ သမီးလက်မခံရင် အန်တိ စိတ် မကောင်းရှုဘဲ ရှိမှာပါ... သမီးတို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ လည်း အန်တိ တကယ်ကို မသိခဲ့ပါဘူး”

ရိုးသားသော အန်တိပုံစံက တကယ့်ကို စိတ်မကောင်းဖြစ်နေ ပုံမှိ ‘အေးမြ’ အန်တိစကားကို နားထောင်ကာ လက်ဝတ်လက်စား လေးတွေကို ယူလိုက်မိပါသည်။

“ဒါဆိုလည်း သမီးတို့ သယ်နှံးကျွန်းက အထည်ချုပ်စက်ရုံ မှာပဲ ပြောင်းနေကြပါလားကွယ်... အဲဒီမှာလည်း အခန်းတွေရှိတဲ့ ဥစ္စာ”

“နေပါစေ... ‘အေးမြ’ တို့ အဝေးမှာပဲ နေပါရစေတော့”  
ရန်ကုန်မှာနေလျှင် ‘ဘုန်းထင်လင်း’ နဲ့ ပြန်လည်ကာ ပတ်သက်နေရမှာစိုးတာကြောင့် ‘အေးမြ’ မှုံးသိမှာ ပြန်နေချင် သည်။

‘ရေချမ်း’ ကိုယ်တိုင်လည်း ရန်ကုန်မှာ မနေချင်တော့ပါ။  
တကယ်တော့ ရန်ကုန်ဆိုတာ ပွင့်ဦးခြေရာ ဒေသ...”

သူနှစ်လုံးသားမှာ လှေပစ္စာ ဖူးပွင့်နေသော အချစ်ပန်းလေးကို ခြေချရာဒေသ၊ မြေခရာဒေသ...”

ဒီဒေသနဲ့ဝေးရာမှာ နေရလျှင် ‘အေးမြ’ ကော ‘ရေချမ်း’ပါ ဖျော်ကြရမှာ သေချာပါသည်။

ဒါကြောင့် ‘အေးမြ’ နဲ့ရောကာ ‘ရေချမ်း’ ပါ မှုံးသိကို လိုက်လာခဲ့လိုက်ပါသည်။

‘ရေချမ်း’ မရှိတဲ့နောက် အဖောကလည်း သူ့သူ့ယ်ချင်းရှိရာ စာကိုပြန်ပြီး ဘုန်းကြီးဝတ်သွားပါသည်။

**ကြောင့်မြတ်ဆောင်ရီ**

**မြန်မားတွေ့သူ**

\*\*\* \* \* \*

၆၅

အဖေမရှိတဲ့နောက် ‘ရေချမ်း’ တို့လည်း ရန်ကုန်နဲ့ အပြီး  
အပိုင်လိုကို ဝေးကွာခဲ့ကြပါပြီ။

\*\*\* \* \* \*

**ကြော်စွဲကောင်းဆုံးမျိုး**



ရောက်ခါစမှာတော့ 'ရေချမ်း' တိုအတွက် အဆင်မ  
ပြဿံပါ။

'အေးမြဲ' အဖွားရဲသူငယ်ချင်းအိမ်မှာ ကပ်နေကြရတာဖြစ်ပါ  
သည်။ အိမ်က ကျော်းကျော်း၊ မိသားစုက များများမို့ 'အေးမြဲ' ကော  
'ရေချမ်း' ပါ စိတ်မချမ်းမြှုလှပပါ။

'အေးမြဲ' ရဲ အမေရိုရာ လှည်းကူးကို သွားမယ်ကြပြန်တော့  
ပထွေးနှိပ်စက်တာ ခံရပါများသော 'အေးမြဲ' ရဲ အမေခများ ကောင်း  
ကောင်းပင်မမှာရှာပါ။

နောက်ပိုင်း ရန်ကုန်မှပါလာသော ဈေးတွေကို ထုခွဲရောင်းချ  
ကာ 'အေးမြဲ' က မြေကွက်လေးတစ်ကွက်ဝယ်ဖို့ သူ့ကို တိုင်ပင်  
သည်။

ရန်ကုန်အိမ်နဲ့လုံးဝ မပတ်သက်ချင်တာမို့ 'ရေချမ်း' သော

\*\*\*

မြင်းခြားမြို့သွေး မြတ်လိုပို့ကလွှဲ၍ ‘ရေချမ်း’ တို့မှာ အခြားနည်း  
မရှိပါ။

ဒီတော့ ‘အေးမြှု’ ရဲ ရွှေအားလုံးကို ထွဲရောင်းချကာ သူတို့  
မြေကျယ်ကျယ်လေးတစ်ကွက် ဝယ်လိုက်ကြသည်။ ခြိုလည်တွင်  
အမ်လေးတစ်လုံးဆောက်ကာ မြေပို့တွင် သီးနှံတွေ့စိုက်ကြသည်။

အစပထမက ‘ရေချမ်း’ က ကားမောင်းတတ်သူမျို့ ကားဆွဲဖို့  
စဉ်းစားသေးသော်လည်း ‘အေးမြှု’ က သဘောမတူပါ။ သူတို့နဲ့  
အတူ ခြိုစိုက်စေချင်သည်။

‘ရေချမ်း’ ကိုယ်တိုင်ကလည်း အေးအေးဆေးဆေးနေချင်သူ  
မျို့ ‘အေးမြှု’ စကားနားထောင်ကာ ခြိုကိုပဲ ကြိုးစားကာ စိုက်ပျိုးခဲ့ပါ  
သည်။

ခုဆို ဗျား၊ ဖရုံး၊ သခွား၊ သရက်၊ ပိန္တာ၊ သဘေား၊ မာလာကာ  
စသည်ဖြင့် ‘ရေချမ်း’ တို့ရဲ့ ခြိုထဲမှာ သီးနှံတွေ့စုံလင်နေပါပြီ။

သီးနှံတွေ့နဲ့အပြိုင် ‘အေးမြှု’ ရဲကိုယ်ဝန်ကလည်း ရှင့်မာလာ  
ပါပြီ။ ဒါတောင် ‘အေးမြှု’ က ခြိုထဲမှာ အလုပ်လုပ်ကောင်းနေတုန်း  
မျို့ ‘ရေချမ်း’ က တားယူရသည်။။

“နားနားနေနေလည်း နေပါအံ့ဌံး ‘အေးမြှု’ ရဟယ်... မွေးခါနီး  
ဖွားခါနီး ပင်ပမ်းလှပါပြီ... ငါပဲလုပ်ပါမယ်”

“မွေးပြီးဖွားပြီး ‘အေးမြှု’ က အိပ်ရာထဲ နေရာမှာ... ရှင်တစ်  
ယောက်တည်း ပင်ပမ်းနေတာ ‘အေးမြှု’ မကြည့်ရက်ပါဘူး”

သူ ‘အေးမြှု’ ဆီလျှောက်လာကာ ‘အေးမြှု’ နှမူးပေါ်ဝကျနေ  
သော ဆံပင်လေးတွေကို သပ်တင်ပေးလိုက်မိပါသည်။

“ကိုယ်ပင်ပန်းလည်း ကိုယ်ရှာနေတာ တွေားလူအတွက်မှ  
မဟုတ်ဘဲ ‘အေးမြှု’ ရုယ်... ကိုယ့်မိန်းမနဲ့ကိုယ်သားသမီးအတွက်ပဲ”

“‘အေးမြှု’ ‘ကိုရေချမ်း’ ကို ကျေးဇူးတင်ပါတယ်”

ပြောရင်း ‘အေးမြဲ’ မျက်ဝန်းတွင် မျက်ရည်များအပဲ....

“မင့်နဲ့လေ... အမောင်ရင် ကလေးမျက်လုံးပြူးတတ်တယ် တဲ့... တော်ကြာ ကိုယ်တိုကလေးမျက်ပြူးလေး မွေးလာမှ ‘အေးမြဲ’ စိတ်မကောင်းဖြစ်နေပါအုံးမယ်... ဘာပဲဖြစ်ဖြစ် ကိုယ်တို့မွေးလာ မယ့်ကလေးက ချောမှာပါ”

‘ဘုန်းထင်လင်း’ ကလည်း ချောသူမို့ ‘ရေချမ်း’ ကအပြော ‘အေးမြဲ’ က မဲ့ရင်း ...

“‘အေးမြဲ’ ကတော့ မချောစေချင်ပါဘူး... ‘ကိုရေချမ်း’ နဲ့ပဲ တူစေချင်တာ”

ထိနှစ် နွေဦးစပေါက်တွင် သမီးလေးကို ‘အေးမြဲ’ ချောမော စွာ မွေးဖွားခဲ့ပါသည်။

သူအဖေနှင့်တူကာ အသားလေးက ပန်းနှော့ဗျာင်ထန်ပြီး ဆံပင်ညီကောက်လေးနှင့် ချောမောလှပသော သမီးလေးကို ‘အေးမြဲ’ က လုံးဝမချိပါ။

‘ရေချမ်း’ ကသာ ချုစ်စနီးနှင့် ယုယွာ မွေးချီရင်း ...

“‘အေးမြဲ’ ကလည်းကွာ... သမီးလေးနဲ့ ဘာဆိုင်လို့လဲ... သမီးလေးက ကိုယ်တို့နှစ်ယောက်ရဲ့ကံကြောင့် ရလာခဲ့တဲ့ သမီးလေးပါ... ‘အေးမြဲ’ ကိုယ်နဲ့နေရတာ မဖျော်ဘူးလား”

‘အေးမြဲ’ ပြီးကာ ခေါင်းညို့ပါသည်။

“ဖြစ်ပြီးတာတွေ မေ့လိုက်ပါတော့ကွာ... သမီးလေးဟာ ကိုယ်တို့ရဲ့ သမီးလေးပါ... သမီးလေးကို နာမည်ပေးကြရအောင် နော်”

“အောက်သမီးလေးဆိုတော့ ‘စဆောက်’ ပါမှဖြစ်မယ် ‘ကိုရေချမ်း’ ရဲ့”

‘ရေချမ်း’ တို့၏ ခြေရင်းဘက်ခြိမှု ‘ကိုရင်မောင်’ ရောက်လာ

**ကြော်မြေကော်မြို့၏**

‘ကိုရင်မောင်’ အိန္ဒိုးသည် ‘မငွေကျူး’ ကလည်း ‘အေးမြှု’  
လို ကိုယ်ဝန်ဆောင်ထားရသူ တစ်ယောက်ပါ။

‘အေးမြှု’ သူရှေ့မှာတင် မွေးသွား၍ ‘ငွေကျူး’ မှာလည်း  
ရင်ခုန်ကြည်နှုံးပါတီဖြစ်နေရှာသည်။

“‘စဆေးည့်’ ဆိုတော့ ဘာတွေပါလဲ ‘ကိုရင်မောင်’ ရဲ့”  
ဆယ်တန်းအောင်ကာ ရန်ကုန်တွင် ဖောင်သင်တန်းတက်  
ခဲ့ဘူးသော ‘ကိုရင်မောင်’ က ဗဟိုသုတေသနလုပ်လေသည်။

“‘စဆေးည့်’ ဆိုတော့ စိန်း.. စုံ.. စိုး.. စမ်း.. စီ အများကြီး  
ပါပဲ... ခင်ဗျား စဉ်းစားပေါ့”

“ကျွန်ုတ်က ကျွန်ုတ်သမီးလေးကို ကျွန်ုတ်နာမည်  
ကော... ‘အေးမြှု’ ရဲ့နာမည်ပါ ပါစေချင်သေးတာ”

‘ဘုန်းထင်လင်း’ ရဲ့ သူ့အဖေကော၊ သူ့အမေရဲ့နာမည်ပါ  
ထည့်ထားတာကို သတိရကာ အပြော... ‘ကိုရင်မောင်’ ရယ်လေ  
သည်။

“ကျွန်ုတ် မိန်းမလိုပေါ့... သူ့နာမည်ကော ကျွန်ုတ်နာ  
မည်ပါ ပါအောင် မှည့်ရမယ်ဆိုတော့ မိန်းကလေးမွေးရင် ‘မရင်  
ကျူး’ သားလေးမွေးရင် ‘မောင်ငွေမောင်’ လို့ ပေးမလားစဉ်းစား  
ထားတာ... တကယ်တစ်းကျတော့ ဘာလေးမွေးမယ်မှန်း မသိသေး  
ပါဘူး ‘ကိုရေချမ်း’ ရယ်”

“အေးဗျား... ‘မငွေကျူး’ နဲ့ ‘အေးမြှု’ နဲ့ က အတူတူ ကိုယ်ဝန်  
ဆောင်ကြတာ ‘မငွေကျူး’ က ခုထိ မမွေးသေးတော့ ယောကျား  
လေးမွေးမယ်နဲ့တူတယ်... သူ့ပုံစံကြည့်ရတာလည်း ပေါ့ပါးဖြတ်  
လတ်တယ်လေ”

“‘ကိုရေချမ်း’ က ဘယ်ဆိုးလို့လဲ... မိန်းမတစ်ယောက်ရှုံး  
ကြော်မြော်စားမြို့

နဲ့ မိန်းမကျမ်းကြနေလိုက်တာ”

“သိပ်တော့ အထင်ကြီးမနေနဲ့ ‘ကိုရင်မောင်’ ရေ့... ‘အေးမြဲ’ အဖွား ‘ဒေါက္ခိုးမှူး’ ပြောပြလို့ မှတ်ထားရတာ... ကျေပ် သမီးလေး အတွက် နာမည်ကို ကျေပ်စဉ်းစားပြီးပြီ”

“ပြောပါအုံဗျာ”

“‘စမ်းရေအေး’ တဲ့ စမ်းဆိုတာ အေးမြဲကြည်လင်တဲ့သော ရေဆိုတာ အေးမြဲပြီးရွှေလျားစီးဆင်းတဲ့သော... အေးဆိုတာ ကတော့ အေးမြဲပြီးချမ်းတဲ့သောပဲလေး... ဒီတော့ ကျွန်တော်တို့ မိသားစုလေးရဲ့ ရင်ကို အေးမြဲပြီးချမ်းစွာနဲ့ ရွှေလျားစီးဝင်လာ သော သံယောဇ်ကြုးလေးတစ်မျှင်ပေါ့ ‘ကိုရင်မောင်’ ရယ်”

“ဟာဗျာ... ‘ကိုရေချမ်း’ ကို ကျွန်တော်တောင် လက်မြှောက် အရုံးပေးရပါပြီ... ဘာတဲ့ သမီးလေးနာမည်...”

“ စမ်း ... ရေ့... အေး... တဲ့”

\* \* \* \*



“သမီးရေး၊ ‘စမ်းရေအေး’”

အသားက သူ့အဖေ ‘ဘုန်းထင်လင်း’ နဲ့ချတ်စွပ်တူကာ  
ပန်းနှုရောင် သမ်းနေပြီး၊ မျက်ခုံးမဲမဲ၊ မျက်လုံးခဲ့ဖြင့် သမီးက  
လှပ လွန်းနေကာ ‘ရေချမ်း’ ရပ်နဲ့လုံးဝကို မတူလေပါ။  
‘ငွေကျော့’ က တအုံတဗျာကို ရေစွတ်လေသည်။  
“‘ကိုရေချမ်း’ နဲ့တူတာဆိုလို့ ဘယ်နေရာမှာကို မရှိပါဘူး  
တော်”

နေပူကြတဲထဲ သစ်ပင်စိုက်ရသော ‘ရေချမ်း’ အသားက နို့  
ထက်ကို ပိုမဲနေကာ သမီးကို ချီလိုက်တော့ ပိုလိုတောင် နက်မှာင်  
သွားရပါသည်။

‘အေးမြှု’ က မျက်နှာပျက်ပျက်လေးဖြင့် အထေးပြောရှာပါ  
သည်။

“မျက်ခုံး မျက်လုံးလေးတွေက တူပါတယ် အစ်မရယ်”  
“အေး... အဲဒါမှ မတူရင်တော့ ငါတလွှဲတွေးပြီး ပြောရတော့  
မှာပဲ”

‘ငွေကျွေ’ဘာပြောပြော ‘ရေချမ်း’ရင်ထဲမှာတော့ သမီးလေး  
ကို ချိစိတ်က ဘယ်လိုမှ လျော့မသွားခဲ့ပါ။

သမီးလေးမွေးနောက်တစ်လအကြာမှာ ‘ငွေကျွေ’က  
ယောကျားလေးမွေးလေသည်။

မမွေးခင်က ‘ရင်ကျွေ’တို့ ‘ငွေမောင်’တို့စသည်ဖြင့် တွေ့  
ရာနာမည်တွေ စိတ်ကူးယဉ်ထားကြပေမယ့် တကယ်တမ်းမွေးလာ  
တော့ ‘ကိုရင်မောင်’က ကြာသပတေးသား သူ့သားကို ‘ပုည့်’ဟု  
နာမည်ပေးခဲ့ပါသည်။

“အဖေအရမ်းနှစ်သက်တဲ့ ရှေးက စာဆိုတော်ကြီးတွေထဲမှာ  
‘စလော်းပုည့်’ဆိုတာရှိတယ်... ‘စလော်းပုည့်’လို့ မတော်ရင်တောင်  
ငါသားလည်း ထက်ထက်မြက်မြက် သွက်သွက်လက်လက်နဲ့  
မဟုတ်ရင် မခံတဲ့စိတ်ရှိအောင် ‘ပုည့်’လို့ အဖေနာမည်ပေးမယ်”

ပညာတွေးရာခါတ်သတ်ပါလေသလားမသိပါ။ ‘ပုည့်’  
သည် မွေးကတည်းက ဆတ်ဆတ်ထိမခံတာတ်သော ကောင်လေးတစ်  
ယောက် ဖြစ်လာခဲ့ပါသည်။

“ကျောင်းကအကောင်တွေက ပြောလိုက်တယ် အဖေ...  
‘စမ်းရေအေး’ ဟာ ‘ဦးရေချမ်း’ ရဲ့သမီး မဟုတ်ဘူးတဲ့”

“အဲဒီတော့ သားက ဘာပြန်ပြောခဲ့လဲ”

“ဦးကြီးရေချမ်း” သမီးမဟုတ်ရင် မင်းတို့အဖေသမီးမို့လို့  
လားလို့ ပြန်ပြောခဲ့လိုက်တယ်အဖေ...”

အရွယ်လေးရောက်လာလေ ‘စမ်းရေအေး’ ရဲ့အလှက  
တောက်ကြွားကာ ပိုမိုပေါ်လွင်လာလေပါ။

**မြန်မားမြော်**

\*\*\* \* \*

၇၄

အထူးသဖြင့် သူ့အဖေ ‘ဘုန်းထင်လင်း’ လို အသားနဲ့ သူ့  
မျက်ခုံးက ဘယ်လိုမှ ဖျောက်ဖျက်၍ မရအောင်ပါ။

‘အေးမြဲ’ က ‘ရေချမ်း’ ကို အားနာကာ မျက်နှာပျက်နေသ  
လောက် ‘ရေချမ်း’ ကတော့ ‘ဘုန်းထင်လင်း’ နဲ့တူတာကိုပင် ကျေး  
ဇူးတင်နေမိပါသေးသည်။

သူနဲ့သာတူမယ်ဆိုရင် သမီးလေးတော့ပစ်ရပါဖြူ။

ဒီလိုနှင့် ‘ပုည့်’ နဲ့သမီးနဲ့က သူ့ပယ်ချင်းတွေဖြစ်ကာ အတန်း  
တွေတစ်တန်းပြီး တစ်တန်းကြီးလာခဲ့ကြပါသည်။

ကလေးတွေကြီးလာသလို သူတို့တတွေရဲ့ စီးပွားရေးကလည်း  
အတန်အသင့်ပြည့်စုံလာတာကြောင့် ကလေးတွေ ခုနှစ်တန်းဖြေအ  
ပြီးတွင် ရှင်ပြနားသပေးဖို့ တိုင်ပင်မိကြသည်။

‘ကိုရင်မောင်’ တို့မှာလည်း တစ်ဦးတည်းသော သားလေးဖြစ်  
ကာ ‘ရေချမ်း’ တို့မှာကလည်း တစ်ဦးတည်းသော သမီးလေးမှာ  
နှစ်ဦးပေါင်းကာ အလှူကြီးတစ်ခုလုပ်ဖို့ စီစဉ်ကြပါသည်။

‘ပုည့်’ ကို ရှင်ပြုပေးကာ သမီးလေး ‘စမ်းရေအေး’ ကို နားသ  
ပေးမည်။

သမီးလေးနဲ့လိုက်တဲ့ နားခွဲလေးကိုလည်း မှုံးသီးကြီး  
ထဲက ‘ရေချမ်း’ သွားဝယ်လာခဲ့ပြီးပါဖြူ။ ပတ္တမြားရဲရဲ နားခွဲလေး  
ပါ။

တစ်ရွာလုံးဖိတ်ကာ ထမင်းရေချောင်းစီး အလှူမှို့ ‘အေးမြဲ’  
ကိုယ်တိုင် ငပါကြော်သည်။

ကိုယ်ကအလှူရှင်မို့ ကိုယ့်သမီးလေးကိုပဲ ကိုယ်ကရှစ်က်ပါဟု  
‘ဒေါကြီးမှု’ က တားတာကိုပင် ဂရမစိုက်ဘဲ ‘အေးမြဲ’ က အလှူအ  
တွက် စိတ်အားထက်သန်နေပါသည်။

“ကြီးလာရင် ဒီလိုနှစ်ဦးပေါင်းလှူတဲ့ အလှူကို ကျွ်ပို့ စား  
ကြော်မြော်စားကြော်မြော်

‘ပုည’ နဲ့ ‘စမ်းရေအေး’ ကို ရည်စွာကာစကြတော့ ‘ကိုရင်မောင်’ က သဘောကျနေဖါသည်။

“စိတ်ချ... ကျပ်တို့ဘက်က ဖိတ်စာတွေမြဲမှုရှိကြပြီးသားပဲ... သား ‘ပုည’ ဘယ်နှယ့်လဲ... သဘောကျတယ် မဟုတ်လား”

‘ပုည’ က မျက်နှာနှစ်ဖြင့် ရှုက်နေကာ ‘စမ်းရေအေး’ ကြိမ်နေပါသည်။

နောက်တစ်ရက် ရှင်လောင်းလှည့်အပြီးမှာတော့ ‘အေးမြဲ’ ကောက်ကာင်ကာ ဖျားပါတော့သည်။ သမီး ‘စမ်းရေအေး’ ကို နားသပြီး နားကပ်ဝတ်ပေးတဲ့ အချိန်တွင် ‘အေးမြဲ’ သတိမရတော့ပါ။

အရပ်ကူကာ လူဝိုင်းကာနှင့် မော်ဘီဆေးရုံကိုအတင် လမ်းမှာတင် ‘အေးမြဲ’ အသက်ပျောက်ခဲ့ရပါပြီ။

ဒီလို ‘အေးမြဲ’ အသက်ပျောက်မယ်ဆိုတာကိုသာ ကြိုသိခဲ့လျှင် ‘ရေချမ်း’ ‘အေးမြဲ’ ကို ငပိမကြော်နိုင်းခဲ့ပါ။

ခုတော့ မျက်စွဲထဲသဲနဲ့ အပက်ခံရသလို သူချုစ်သော ‘အေးမြဲ’ကို ထာဝရဆုံးရှုံးခဲ့ရပါပြီ။

နားခွဲလေးတခါခါဖြင့် ‘စမ်းရေအေး’ က သူအဖောကို ဖက်တိုင်တော့ ထိနားခွဲကို ‘ရေချမ်း’ မကြည့်ချင်တော့ပါ။

“လာစမ်း... ဒီကို”

နားခွဲကို အတင်းခွဲဖြုတ်ကာ လွင့်ပစ်မိတော့ သမီးလေးက နားကျင်ကျင် အောင်းပါသည်။

“နှင့်ကြောင့် နှင့်ကိုချုစ်လွန်းလို့ နှင့်အမေဒီလိုဖြစ်ရတာ”

ထိနေ့၊ ထိုအချိန်တည်းက သမီးလေးနားမှာ နားကပ်မတွေ့ရတော့တာ သမီးနဲ့ခွဲရတဲ့ အချိန်တိုင်အောင်ပါ။

**မွန်ခိုးမြော်**

\*\*\* \* \*\*\*

၃၅

သူအမေသြီးနောက်ပိုင်း သမီးလေးက ပိုတည်ဖြစ်ကာ  
စာကိုပိုကျက်ပါသည်။

‘ရချမ်း’အဖွဲ့ကလည်း ‘အေးမြှ’ကို သတိရတိုင်း စိုက်ခင်း  
တွေကိုပဲ မဲစိုက်နေမိတာ ‘ရချမ်း’တို့အိမ်လေးက ‘အေးမြှ’ရှိတုန်း  
ကလို စိုပြေသာယာမနေတော့ပါ။

ဒီနောက်ပိုင်း ‘အေးမြှ’ရဲအဖွား ‘ဒေဝါကြီးမှု’ကလည်း ပို၍  
သာ ချို့ခြားလာပါသည်။ မြေးကို သတိရတာကော ယခင်က ပင်  
ပမ်းခဲ့တာတွေပါရောကာ အိပ်ယာထဲလဲပါတော့သည်။

သမီးလေးရှစ်တန်းဖြေြီးနှစ်မှာတော့ ‘ဒေဝါကြီးမှု’ လူလော  
ကထဲက အပြီးအပိုင် ထွက်ခွာသွားပါတော့သည်။

ထိုအချိန်တွေက ‘ရချမ်း’အတွက် အလွန်ကို စိတ်ဆင်းရဲရ<sup>၁</sup>  
သော အချိန်တွေပါ။

ဒါပေမယ့် သမီးလေးမျက်နှာကို မြင်နေရသေးသရွှေ၊ ‘ရေ  
ချမ်း’ အမောပြုရပါသည်။

\*\*\* \* \*\*\*

**ကြော်နောင်စားမိုး**

သမီးလေးကလည်း တစ်နေ့ထက်တစ်နေ့လှကာ တစ်နေ့  
ထက် တစ်နေ့ကို အလိမ္မာတိုးလာသည် မဟုတ်ပါလား။

ကျောင်းသွားခါနီး အချိန်တိုင်း ‘ရေချမ်း’ ရှိရာခြိထဲကို လိုက်  
လာကာ ‘ရေချမ်း’ကို တရာ်တရမှာတတ်သည်။

“အဖေ သမီးထမင်းခုံးပြီးခဲ့ပြီ... အိမ်ပေါ်မှာ နားတော့လေ..  
နေ့နေ့ပြီ”

‘ဒေါကြီးမှု’ မရှိတော့တဲ့နောက်ပိုင်း အိမ်ရဲ့ဝယာဝစ္စမှန်သမျှ  
ကို သမီးလေးကပဲ ခိုင်ခံလုပ်ရတာမှု ‘ရေချမ်း’ မကြည့်ရက်ပါ။ တစ်  
ခါတလေ ‘ပုည့်’ ရဲ့အမေ ‘ငွေကျော့’ က လာကူလုပ်ပေးတတ်ပေ  
မယ့် သမီးလေးက အားနာစွာ ပြန်ငြင်းခဲ့တာက များပါသည်။

“သမီးလုပ်တတ်ပါတယ် ဒေါကြီးရယ်”

“သော်... သမီးလေးလုပ်တတ်တာ ဒေါကြီးသိပါတယ်...  
ဒါပေမယ့် သမီးလေး စာကျက်ပျက်တယ်လေ”

အတန်းထဲမှာလစဉ် ပထမရနေတဲ့ 'စမ်းရေအေး' အမှတ်တွေ  
လျော့နည်းလာတာကို သား 'ပုည့်' က ပြန်ပြောပြခဲ့ပါသည်။

ညဲ... ညဆို ဆေးလိပ်တွေဖိသောက်နေတဲ့ အဖေရဲ့ချောင်း  
ဆိုးသံက 'စမ်းရေအေး' ကို အိပ်လို့မရအောင် ခြောက်လှန်ဖော် သည်။

ဒီလောကမှာ အဖေနဲ့သူနဲ့ နှစ်ယောက်တည်းရှိတော့တာ  
အဖေသာမရှိလျှင် ဘယ်လိုလုပ်ရပါမလဲ။ အတွေးကြောင့် အဖေ  
နှုံးကို သွားသွားစမ်းရတာလည်း အခါခါပါ။

သည်အခါတိုင်း စာကိုပိုကြီးစားကျက်မှတ်ဖြစ်သည်။ သူမ  
သာ ဆရာဝန်ဖြစ်လို့ကတော့ အမောယ်သေရမှာလဲ။

ခဲတော့ ခရီးလမ်းက ကွာဝေးလှတာကြောင့် အမေ မသေ  
သင့်ဘဲ သေရတာ။

အဖေလက်ထက်မှာတော့ အဖော်ကို အမော်လို့ မဖြစ်မခံနိုင်ပါ  
ဘူး။

ပင်ပန်းတဲ့ကြားမှ 'စမ်းရေအေး' စာကို ပိုကျက်ဖြစ်သည်။  
တစ်ခါတလေ အဖေအရက်တွေ မူးရူးလာလျှင် 'စမ်းရေအေး'  
အဖော်ကို သနားမိပါသည်။ တကယ်ဆို အဖေအရက်မသောက်တတ်  
ရှာပါ။ အမော်ကို သတိရှုံးသာ သောက်မိတာဖြစ်နိုင်ပါသည်။

ထိုအခါမျိုးများမှာ 'ပုည့်' ရဲဖစ် 'ဦးရင်မောင်' က 'စမ်းရေ  
အေး' ကို လာနှစ်သိမ့်တတ်ပါသည်။

"သမီးအဖော် စိတ်မဆိုးနဲ့ကွယ်... သူက လူတော်လူ  
ကောင်းတစ်ယောက်ပါ... သူအရက်သောက်တယ်ဆိုတာကလည်း  
'အေးမြဲ' ကို သတိရှုံးနေမှာပါ"

"သမီးသိပါတယ် ဦးလေးရယ်... သမီးလေ အဖော်ကို အရမ်း  
သနားတာပဲ... ဖြစ်နိုင်ရင် အမော်ကို အသက်ပြန်ရှင်စေချင်ပါတယ်"

အဖနဲ့အမေစိက်ခင်းထဲမှာ ကြည်ကြည်နဲ့ပြီးပြီးချင်ရွင်  
ပျော်နေတာခြင်ရလျှင် သူမစိတ်ချမ်းသာရပါသည်။

ခုနောက်ပိုင်း အဖတစ်ယောက်တည်းကို စိုက်ခင်းထဲမှာ  
ငေးငေးငိုင်ငိုင်ခြင်နေရတော့ ‘စမ်းရေအေး’ ဘယ်လိုမှ စိတ်မချမ်း  
သာနိုင်ပါ။

ဒီအကြောင်း ‘ပုည’ ကို ပြောပြတော့ ‘ပုည’ က စသည်။

“အဲဒါဆိုလည်း နှင့်အဖောက်မိန်းမပေးစားလိုက်ပေါ့  
ဒါဆို သူပျော်ရင်ပျော်လာမှာ”

“တကယ်လား ဟင်... အဖေ ပျော်လာမှာလား”

ရွာထဲက ‘အေးမိ’ ဆိုတော့ မိန်းမကြီးက အဖွဲ့ထဲလာကာ  
အဖွဲ့ကို လာကြ၍နေတာ ‘စမ်းရေအေး’ သိသည်။

မိန်းမသေထားပေမယ့် အဖေအသက်က သုံးဆယ်ကျော်  
စလေးဆိုတော့ ‘မအေးမိ’ ကြိုက်ချင်လည်း ကြိုက်နိုင်ပါသည်။

“ငါအဖွဲ့ကို အောင်သွယ်ပေးရင် ကောင်းမလား... ဟင်...  
‘ပုည’”

သူမက အတည်ပြောတော့ ‘ပုည’ တည်းခြင်းမွာ ပြန်ပြော  
လေသည်။

“အဲဒါဆို နင်မိတွေးရမှာပေါ့... မိတွေးနိုင်စက်မှာ နင် မ  
ကြောက်ဘူးလား”

‘ပုည’ သိထားသလောက် မိတွေးဟူသမျှ ဆိုးကြတာကို  
ဖတ်ထားဘူးသည်။

‘စမ်းရေအေး’ လည်း သိပါသည်။ အမေရဲ့အမေရှင်းဆုံးသွား  
ပြီးနောက် ပတွေးကနောက်မိန်းမထပ်ယူကာ အမေရဲ့မောင်လေး  
တွေကိုနိုင်စက်တာ အမေကပြောပြဖူးပါသည်။

ခုတော့လည်း အမေရဲ့မောင်လေးတွေပင် ဘယ်ရောက်ကုန်  
**ကြော်မြော်ကြော်မြို့**

ပြီလည်းမသိတော့ပါ။

ဘာပဲဖြစ်ဖြစ် အဖေစိတ်ချမ်းသာမယ်ဆိုရင်တော့ ‘စမ်းရေအေး’ မိတ္ထုးနှုပ်စက်ခံချင်လည်း ခံရပါစေအတွေးဖြင့် ‘မအေးမိ’ နဲ့အောင်သွယ်လုပ်ခိုင်းတော့ အဖေက ‘စမ်းရေအေး’ ကိုဆူပါသည်။

“သမီးဘာတွေလျောက်လုပ်နေတာလ”

“ အဖေစိတ်ချမ်းသာစေချင်လို့ပါ ”

“ငါသမီးလေးအဖွဲ့နားမှာရှိနေတာ အဖေစိတ်မချမ်းသာဘဲ နေပါမလား ... နောက်အဖေကိုဒါမျိုးတွေနဲ့ အောင်မသွယ်နဲ့ ... အဖွဲ့တစ်သိုက်မှာ ‘အေးမြဲ’ ကလွှဲလို့ ဘယ်မိန်းမမှာအစားထိုးလို့ရ မှာမဟုတ်ဘူး”

ထိုအချိန်ထဲက ‘စမ်းရေအေး’ အဖွဲ့ကိုအောင်သွယ်မလုပ်ရ တော့ပါ။ အဖေကိုယ်တိုင်လည်း ‘စမ်းရေအေး’ စိတ်မည့်ရလေ အောင် အရက်ကိုလုံးဝမသောက်တော့ပါ။

ဒီတော့လည်း ‘စမ်းရေအေး’ ပျော်ရပါသည်။

“ငါယောက်ဗျားယူရင်လည်း ... အဖွဲ့လို့ယောက်ဗျားမျိုးပဲယူ မယ်”

“ ဘာဖြစ်လို့လ ”

“အဖေက အမေ့တစ်ယောက်တည်းကိုပဲ ... ချစ်တတ်လို့”

“ ငါသာဆို မိန်းမတွေအများကြီးယူမှာပဲ ... တစ်ယောက်တည်းနဲ့ဆို ပျင်းစရာကြီး”

“ပျင်းရင်သေလိုက်ပေါ့”

‘စမ်းရေအေး’ ရှုအောင့်အောင့်ပြောကာ ‘ပုည့်’ နားကအထွက်။

“နှင်းကြီးလာရင် ငါကိုယူမှာလား”

‘ပုည့်’ ပြေးလိုက်လာကာ ‘စမ်းရေအေး’ ကို မေးလိုက်တာဖြစ်ပါသည်။

**ကြော်စွဲကော်မူရိုက်**

“ဘယ်သိမှုလဲ ... ခုမှ မကြီးသေးတာ”

‘စမ်းရေအေး’ မျက်နှာနိုင်လေးဖြင့် ဖြေလိုက်မိတာဖြစ်ပါသည်။

“အဖော့အမေကတော့ ငါကြီးလာရင် နင်နဲ့ပေးစားမယ်လို့  
ပြောနေတာပဲ ... ငါက မိန်းမအများကြီးယူမှုဆိုတော့ နင်ဘယ်လို့  
လုပ်မလဲ”

“ငါကလည်း ယောကျားအများကြီးယူလိုက်မှာပေါ့”

‘ပုည’ ခဲ့မျက်နှာက စူးပုပ်လာပါသည်။

“အဲဒီတော့ ... နင်ဘာဖြစ်သွားမလဲ”

“ဘာဖြစ်ဖြစ်ပေါ့ ... နင်တောင်ယူသေးတာ ငါလည်းယူ တော့  
ဘာဖြစ်လဲ”

“မယူရပါဘူး”

‘ပုည’ ကဒေါသဖြင့်အအော် ‘စမ်းရေအေး’ က အော်ရယ်  
သည်။

“နင်ဟာ သိပ်တကိုယ်ကောင်းဆန်တာပဲ... လောက်ကြီးမှာ  
ဖြစ်ချင်တိုင်းဖြစ်လာမယ်လို့များ နင်ထင်နေလား”

“ငါဘဝမှာတော့ ဖြစ်ချင်တိုင်း ဖြစ်နေတာပဲ”

စိုက်ပျိုးရေးတိသနာပါသူမျို့ ‘ပုည’ အပင်တွေ့နိုက်သည်။ စာ  
ဖတ်ဝါသနာပါသူမျို့ ‘ပုည’ ကများတွေ့စ်သည်။ ကျောင်းမှာ သူ  
ကများတွေ နံရုံမှာကပ်ထားသည်။ ဘာလို့ မဖြစ်ရမှားလဲ၊ ဖြစ်အောင်  
လုပ်နိုင်ဖို့ပဲ အရေးကြီးတာ။

“ဘာ့နေ့ နင့်ကို ငါရအောင်ယူအံ့ဌံးမယ်”

‘ပုည’ အပိုင်ပြောတော့ ‘စမ်းရေအေး’ က အော်ရယ်သည်။

“နင့်လို့ မိန်းမအများကြီးယူမယ့်လူကို ငါကယူဖို့ဝေးသေး”

“စောင့်ကြည့်ပေါ့”

“ကြည့်မယ်”

**မွန်ခြားမြေသူ**

\*\*\* \* \*\*\*

၄၂

‘စမ်းရေအေး’ ‘ပုည့်’ကို အောင်ပြောကာ အိမ်ပေါ်ကို ပြေးအ<sup>၁</sup>  
တက် မျက်လုံးလေးတွေ ပြေးကျယ်ကာ စိုင်းစက်သွားခဲ့ရပါသည်။  
အိမ်ပေါ်မှာတော့ ဧည့်သည်တွေပါလား။  
‘စမ်းရေအေး’ တစ်ခါနဲ့မှပင် မမြင်ဘူးခဲ့သော ဧည့်သည်  
တွေပါ။

ထိုဧည့်သည်တွေထဲကမှ ‘စမ်းရေအေး’ နဲ့ချတ်စွပ်လိုတူ  
သော လူကြီးတစ်ယောက် ‘စမ်းရေအေး’ ကို လုမ်းခေါ်လိုက်ပါ  
သည်။

“သမီး... သမီး”

‘စမ်းရေအေး’ အံအားသင့်ကာ ဧည့်ခန်းအလယ်တွင် ထိုင်နေ  
သော အဖွဲ့ကို လုမ်းကြည့်လိုက်မိပါတော့သည်။

\*\*\* \* \*\*\*



အဖွဲ့မျက်နှာက ‘စမ်းရေအေး’ တစ်ခါဘူးမှပင် မမြင်ဘူးလောက်အောင် ခက်ထန်ကာ တင်းမာ၍နေပါသည်။

“ဘူးတို့တွေက ဘယ်ဘူးတွေလည်း အဖေ”

‘စမ်းရေအေး’ အဖွဲ့နားကို တိုးကပ်ကာ အသွား ဧည့်သည် အပ်စုထဲမှ အသက်ခုနှစ်ဆယ်ကျော်ခန်းရှိ ဖြာဖြာဝေ ခန်းခန့်ဖြားဖြား စိန်နားကပ်ကြီးကို ပြုးနေအောင် ပန်ထားသော အဖွဲ့ဗြီး တစ်ယောက်က ‘စမ်းရေအေး’ ကို လုမ်းချေလိုက်ပါသည်။

“ဖွားဖွားကြီးဟာ မြစ်လေးရဲ့ ဖွားဖွားကြီးပါကွယ်... ဟော ဒါ မြေးရဲ့ဖိုးဖိုးနဲ့ ဖွားဖွားလေ... ဒါက မြေးလေးရဲ့ ဖေဖေလေ”

အားလုံးသော ဧည့်သည်တွေက သားသားနားနား ချောချော မွေ့မွေ့တွေချည်းပါ။ ထိုအထဲထဲကမှ ‘စမ်းရေအေး’ နဲ့ ချွတ်စွပ်တူသော လူကြီးက သူ့ကိုယ်သူ မိတ်ဆက်လာပါသည်။

ကြော်နောင်းချောင်းရှိ

**မြန်မားမြှေ့သူ**

\*\*\* \* \* \*

၆၄

ဒယ်ဒီက သမီးလေးရဲ့ ဖောင်အရင်း ‘ဘုန်းထင်လင်း’ ပါ...  
သမီးလေးကို တွေ့ရအောင် ရှန်ကုန်ကနေ လိုက်လာခဲ့ကြတာပါ”  
ဘာတွေလဲ... ‘စမ်းရေအေး’ ဘာတွေကို နားလည်ရမှာလဲ။  
“အဖေ သူတို့ဘာတွေ ပြောနေတာလဲ”  
အဖောကိုမေးတော့ အဖေက အံကိုတင်းတင်းကြံ့တ်ထားပါ  
သည်။ ‘စမ်းရေအေး’ တို့အိမ်မှာ ဧည့်သည်တွေ ရောက်နေမှန်းသိ၍  
အိမ်နီးပါးခြင်းတွေ စပ်စကြတာကြောင့် တစ်ခြိုလုံးကို ပြည့်လျုံနေ  
ပါသည်။

ထိုအထဲထဲမှာ ‘ပုည့်’ တို့ မိသားစုလည်း ပါသည်။ ‘ပုည့်’က  
‘စမ်းရေအေး’ ကို ပြုးနေအောင် ငေးကြည့်နေပါသည်။ ‘စမ်းရေအေး’  
သူတို့ခြုံထဲက လူတွေကို ငေးကြည့်ရင်း အဖောကို မျက်ရည်ပဲစွာ  
မေးလိုက်မိပါသည်။

“ပြောလေ အဖေ... သူတို့ဘာတွေ ပြောနေကြတာလဲ...အဖေ  
က သမီးရဲ့အဖေရင်းမဟုတ်ဘူးလား”

“ဟောဒီက ‘ဘုန်းထင်လင်း’ ကသာ သမီးရဲ့အဖေအရင်းပါ  
သမီးလေးရယ်... ဒါကြောင့် သမီးလေးရပ်နဲ့ ခွဲမရအောင် တူနေခဲ့  
တာပေါ့”

အဖွားကြီးပြောသမျှကို နားထောင်ရင်း ‘စမ်းရေအေး’ ‘ဘုန်း  
ထင်လင်း’ ဆိတဲ့ သူ့အဖေကို ငေးကြည့်နေမိပါသည်။

ဟုတ်ပါရဲ့။ ဂုပ်ကတူလိုက်တာ ချွဲတွဲလိုပါပဲ။ ဒါနဲ့များ  
အဖေက သူ့ကိုဘာလို့ မွေးခဲ့ရတာလဲ။

“မြစ်လေးရဲ့ အဖေနဲ့အမေကို ဖွားဖွားကြီးပဲ အတင်းခွဲခဲ့တာ  
ပါ မြစ်လေးရယ်... ခုဖွားဖွားကြီး နောင်တရလာလို့ မြစ်လေးကို  
လာခေါ်တာပါ”

‘မူမူပွင့်’ နဲ့လက်ထပ်ပြီးပေမယ့် ‘ဘုန်းထင်လင်း’ ရင်သွေးမ

**ကြော်နှုန်းကြော်မိုး**

ရရွှေပါ။ အိမ်ထောင်သက်ကြောလာတာနဲ့အမျှ သားသမီးလိုချင်စိတ်က အရူးအမှုးလိုပါ။ ‘ဘုန်းထင်လင်း’ ထက် ပိုဆိုးတာက ဖွားအောက်မြို့နဲ့ အဖော်... အမေတွေပါ။ သူတို့ရဲ့မျိုးဆက် မကျွန်ရစ်မှာကို အရမ်းကာရော စိုးရိမ်နေကြလေသည်။

သူများကလေးကို မွေးစားရင် ကလေးရတတ်တယ်ဆို၍ ‘မူမူပွင့်’ အစ်မဝမ်းကွဲတစ်ယောက်ရဲ့ သားလေးကို ‘တာရာ’ ဟုအမည်ပေးကာ မွေးစားခဲ့ပေမယ့်လည်း ကလေးက လုံးဝမရရွှေပါ။

သူများကလေးကို မွေးစားပြီး ချစ်နေရတာထက်စာလျှင် ကိုယ်သွေးကိုယ်သားဆို ပိုပြီးချစ်မှာမို့ ‘အေးမြဲ’ ကို သတိရကာ သူတို့ လိုက်ရှာခဲ့ကြပါသည်။

ဒါပေမယ့် သူတို့ဆီက ထွက်သွားပြီးတည်းက ‘ရေချမ်း’ တို့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာဆိုတော့ ဘယ်ကိုလိုက်ရှာရမှန်းမသိပါ။

‘ရေချမ်း’ ရဲ့အဖော် ဦးထွန်းမောင်’ ကလည်း ဘုန်းကြီးဘဝနဲ့ ကွယ်လွန်ခဲ့ပြီ ဆိုတော့ အဆက်အသွယ်ပြတ်ကာ စုံစမ်းရခက်နေခဲ့တစ်လောက ‘ဦးထင်ကြီး’ ရဲ့ အထည်ချုပ်စက်ရုံးမှ အလုပ်သမားတစ်ယောက် က သူမှုမိန်းမရှိရာ မော်ဘီကို ပြန်ရင်း ‘ဘုန်းထင်လင်း’ နဲ့ ချွတ်စွပ်တူသော မိန်းကလေးတစ်ယောက်ကို မော်ဘီမှာ တွေ့ခဲ့ရကြောင်း လာမြာပြေခဲ့လေသည်။

ထိုအချိန်တည်းက ‘ဘုန်းထင်လင်း’ ကော သူတို့လင်မယားပါ မော်ဘီကို သွားကြည့်ချင်စိတ်က ချုပ်ထိန်း၍ မရရွှေပါ။

အဆိုးဆုံးက မယ်မယ်ဘုရားပါ။

“သေချာတယ်... အဲဒါ ငါမြစ်ကလေးပဲ ဖြစ်မှာပဲ”

မော်ဘီကို မသွားခင် ‘ဦးထင်ကြီး’ စုံစမ်းကြည့်လိုက်တော့ ကလေးရဲ့အမေ ‘အေးမြဲ’ က ကွယ်လွန်သွားပြီဖြစ်ကာ သူတို့ရဲ့

တစ်ဦးတည်းသောသွေး မြေးကလေးက မွေးစားအဖေ ‘ရေချမ်း’နဲ့  
အတူတူနေနေကြတာကို သိလိုက်ရပါသည်။

ရင်းနှီးတဲ့ ရှေ့နေတွေနဲ့ တိုင်ပင်တော့ သူတို့ရဲ့မြေးမလေး  
ကို သူတို့အပ်ထိန်းခွင့်ရှိနေပါသည်။

ဒီလိုနှင့် ရပ်ကွက်လူကြီးတွေကို အကြောင်းကြားကာ သူတို့  
မြေးမလေးဆီကို ရောက်အောင်လာခဲ့ရတာ ဖြစ်ပါသည်။

“မြေးလေး”

‘ဦးထင်ကြီး’ ကော ‘ဒေါ်ထိပ်ထားလင်း’ ပါ သူတို့ရဲ့မြေးမ  
လေးအတွက် စိတ်မကောင်းဖြစ်ကာ မျက်ရည်ကျနေသလို  
မယ်မယ်ဘုရားကိုယ်တိုင်လည်း ရပ်လေးက မှုံစင်နေအောင် လှပါ  
လျက် ဆင်းရေနေရရှာသော မြစ်မလေးအတွက် မျက်ရည်မဆည်  
နိုင်အောင် ဝမ်းနည်းနေမိပါသည်။

“ဖွားဖွားကြီးရဲ့အမှားပါကွယ်... အခုင့် မြစ်ကလေးကို ဖွား  
ဖွားကြီးတို့ လာခေါ်ကြတာပါ... ရန်ကုန်မြို့မှာ ဖွားဖွားကြီးတို့ ခြုံ  
တွေကော... တိုက်တွေကော အမှားကြီးပဲ မြေးရဲ့... အဲဒါတွေ  
အားလုံး ငါ့မြေးလေးကိုပဲ ပေးမှာ... ငါ့မြေးလေး ဖွားဖွားကြီးတို့နဲ့  
ရန်ကုန်ကို လိုက်ခဲ့နော်”

‘စမ်းရေအေး’ အဖွဲ့လက်ကိုအကိုင် ဒေါသစိတ်ကြောင့်  
အဖော့ တစ်ကိုယ်လုံး တုန်ရှိနေတာကို သတိထားလိုက်မိပါသည်။

“ခင်ဗျားတို့ သမီးလေးကို ခေါ်သွားလို့ မရဘူး... သမီးလေး  
ဟာ ကျေပ်နဲ့ ‘အေးမြဲ’ တို့ မွေးထားတဲ့ သမီးလေး”

“ဟုတ်သားပဲဗျာ... ခင်ဗျားတို့ အခုမှ ဘယ်ကရောက်လာကြ  
တာလဲ”

‘ပုည့်’၏ ဖခင် ‘ဦးရင်မောင်’ ကလည်း အဖွဲ့ဘက်မှ မခံမ  
ရပ်နိုင်စွာ ဝင်ပြောပါသည်။

**ကြော်မြှောင်းကြော်မြှောင်း**

“‘စမ်းရေအေး’ဟာ ‘ကိုရေချမ်း’နဲ့ ‘မအေးမြဲ’တို့ မွေးထားတဲ့ ကလေးအစစ်အမှန်ပါ”

“ဒါပေမယ့် ‘ရေချမ်း’ ရဲ့ကလေး ဟုတ်မဟုတ် ကလေးရဲ့ ရပ်ရည်ကိုကြည့်တာနဲ့တင် သိနိုင်ပါတယ်ဗျာ... သမီးလေးဟာ ကျွန်တော်နဲ့ ‘အေးမြဲ’ ရခဲ့တဲ့ ကလေးပါ”

‘ဘုန်းထင်လင်း’က လူတကာအလယ်မှာ အပြော ‘ရေချမ်း’ ရဲ့ ဒေါသက ချုပ်တီး၍ မရတော့အောင် အရှိန်ပြင်းစွာ ထိုးထွက် လာပါတော့သည်။

“ဘာကွဲ... အစက မင်းဒီစကားကို ရဲရဲတင်းတင်း ပြောခဲ့ပါ တော့လား... အဲဒါဆို ငါ ‘အေးမြဲ’ ကို လက်ထပ်စရာတောင် မလို ဘူး... မင်းပါးစပ်က လုံးဝထွက်မလာခဲ့လို့ ငါ ‘အေးမြဲ’ ကို လက်ထပ် ခဲ့ရတာ... အခုမှုလာပြီး မင်းအမျိုးလာတော်စရာမလိုပါဘူး... ‘အေးမြဲ’ရှိလည်း မင်းလိုလူကို အိမ်ပေါ်တောင် အတက်ခံမှာ မဟုတ် ဘူး... လာ... သမီး သူတို့နား မသွားနဲ့... သူတို့ဆိုက မကောင်းတဲ့ အကျင့်စရိတ်တွေ ကူးကုန်လိမ့်မယ်”

“မင်းဘယ်လိုပြောလိုက်တာလဲ ‘မောင်ရေချမ်း’... အန်ကယ် တို့က အေးအေးဆေးဆေးပြီးသွားချင်လို့ မင်းနဲ့လာ ညှိနေကြတာ ပါ... တကယ့်တကယ်ဆို ‘အေးမြဲ’ မှ မရှိတော့တဲ့ ဥစ္စာပဲ... မြေးလေးနဲ့ မင်းနဲ့ ဘာဆိုင်တော့လို့လဲ”

“ဦးထင်ကြီး” က ဝင်ပြောတွေ ...

“ဆိုင်တယ်ဗျာ... ဒီသမီးလေးကိုယ်က အရိုးတွေ... အရေတွေ အသားတွေက ကျုပ်ရဲ့မေတ္တာ စေတနာတွေနဲ့ တည်ဆောက်ပြီး ဖြစ်လာခဲ့တာ... ခင်ဗျားတို့ နိဂုံတည်းက မလိုချင်လို့ ‘အေးမြဲ’ ကို ခါ ထုတ်ခဲ့ကြတာ မဟုတ်ဘူးလား”

“အေးလေ... အဲဒီအချိန်က ငါသားက သူများနဲ့စွဲစပ်ထား  
**ကြော်နှင့်ကော်မျာ်**

ပြီးသားဆိုတော့ ဘယ်လက်ခံလို့ဖြစ်မှာလဲ... ငါတို့လက်မခဲ့လို့  
သာ မင်း ‘အေးမြဲ’ ကို ပေါင်းသင်းခဲ့ရတာ မဟုတ်ဘူးလား”

“ရှုပ်ပါတယ်ကွယ်... ငါမြစ်ကလေးကို ပြန်ပေးဖို့ မင်းဘယ်  
လောက်လိုချင်လဲ ပြော”

ပိုက်ဆံအိတ်ဖွင့်နေသော မယ်မယ်ဘုရားဆိုတဲ့ အဖွားကြီးကို  
ချုံမှန်းစွာလှမ်းကြည့်ကာ ‘ရေချမ်း’ နာကြည်းစွာ အော်ရယ်လိုက်မိပါ  
သည်။

ဒီလိုမျက်နှာထားနဲ့ပဲ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ‘ရေချမ်း’ကို  
‘အေးမြဲ’ နဲ့ စွပ်စွဲခဲ့တာ။

ခု... ဒီအဖွားကြီးပဲ လာပြန်ပါပြီ... ‘ရေချမ်း’ နေရာမှထကာ  
အဖွားကြီးကို အော်ထုတ်လိုက်မိပါသည်။

“ခင်ဗျားကြီး မြန်မြန်ပြန်ရင်ကောင်းမယ်... နင့်မို့ဆို ကျေပ်  
လူသတ်မိတော့မယ်”

“ ‘မောင်ရေချမ်း’ သည်းခံပါကွယ်”

ရပ်ကွက်လူကြီးတွေက ‘ရေချမ်း’ ကိုခွဲသလို ‘ကိုရင်မောင်’  
ကလည်း ဝင်ထိန်းပါသည်။

“ကိစ္စတစ်ခုကို ဒေါသနဲ့မဖြေရှင်းနဲ့ ‘ကိုရေချမ်း’ ရယ်...အခု  
ခင်ဗျား ဘာဖြစ်ချင်သလဲ”

“သမီးလေးကို ကျေပ် သူတို့နဲ့ လုံးဝမထည့်နိုင်ဘူး”

“စဉ်းစားပါအုံး ‘မောင်ရေချမ်း’ ရယ်... ကလေးရဲ့ရှေ့ရေးက  
ရှုပါသေးတယ်”

ရပ်ကွက်လူကြီးတွေက ဝင်ပြောသလို ‘ဘုန်းထင်လင်း’ က  
ဝင်ပြောပါသည်။

“ဟုတ်ပါတယ်... သမီးလေးရဲ့ရှေ့ရေးက အရေးကြီးပါတယ်  
‘ရေချမ်း’ ရဲ့အခြေအနေနဲ့ဆို သမီးလေးကို ကျောင်းကောင်းကောင်း  
**ကြောင်းမြှင့်ကောင်းကြောင်းမြှင့်**

ဘယ်လိုမှ ထားနိုင်မှာ မဟုတ်ပါဘူး”

“ဟေ့ကောင်... မင်းပါးစပ်ပိတ်ထားစမ်း... ခုမှ လာပြီး သံ  
ကောင်းဟစ်မနေနဲ့... သမီးလေး ကုံးတန်းရောက်လာတာ ငါထား  
လို့ရောက်လာတာ မင်းလို့သာဆို သမီးလေး လူ့လောကထဲတောင်  
ရောက်လာခဲ့မှာ မဟုတ်ဘူး”

ပြဿနာက ကြီးမားလာပြီးဆိုတော့ ရပ်ဂွက်လူကြီးတွေ  
လည်း ဘယ်လိုမှ မတတ်နိုင်တော့ပါ။ သူတို့ခများ ဖြေရှင်းပေးဖို့ သာ  
တာဝန်ရှိကြသူတွေမျိုး ...

“အေးဗျာ... ကျေပ်တို့လည်း သူတို့က အကူအညီလာတောင်း  
လို့သာ လာခဲ့ရတာပါ... ခင်ဗျားသမီးလေးနဲ့ ခင်ဗျားကို မခွဲဖေ  
ချင်ပါဘူး”

“ဒါဆို ကျွန်တော်တို့ သက်ဆိုင်ရာကပဲ ပြောကြမယ် ဒယ်ဒီ”

‘ဘုန်းထင်လင်း’ က သူ့အဖေကို လျမ်းပြောသလို ‘ဦးထင်  
ကြီး’ ကိုယ်တိုင်လည်း သက်ပြင်းချကာ ခေါင်းသိမ့်လိုက်မိပါသည်။

“အေးလေး၊ အေးအေးဆေးဆေး ဖြစ်ချင်တာမဖြစ်တော့  
အဲဒီလိုပဲ လုပ်ရတော့မှာပေါ့”

အညွှန်သည်တွေအားလုံး ပြန်သွားကြတော့ အညွှန်ခန်းထဲမှာ  
‘ရေချမ်း’ တို့သားအဖရယ်... ‘ပုည်’ တို့ မိသားစရုယ်ပဲ ကျွန်ရစ်ခဲ့  
ပါသည်။

\* \* \* \*



‘ရချမ်း’သမီးလေးကို ဖက်ထားရက်မှ ပါးပေါ် မျက်ရည်များ  
စီးကျေလာခဲ့ပါသည်။

သမီးလေးရဲ့ အဖေအရင်းမဟုတ်တာသိလို့ သမီးအဖွဲ့ကို  
အချစ်ပြုယ်သွားပြီလား....

သမီးလေးကို အဖေချစ်တာ သမီးအဖေအရင်းထက်ကို ပိုပါ  
တယ် သမီးလေးရယ် ...

ဒီအတွေးများပါသော မျက်ဝန်းဖြင့် သမီးလေးကိုအကြည့်  
သမီးကလည်း အဖွဲ့ရဲ့မဲ့ည်းစွဲသော လက်တွေကိုကြည့်က  
အဖွဲ့သာဝကို သနားနေမိပါသည်။

**ကြည့်ပါအုံး** ‘စမ်းရေအေး’ ဟာ သူ့သမီးမဟုတ်မှန်း သိရက်  
နဲ့ အဖေချစ်လိုက်တာ၊ တာဝန်ကြေလိုက်တာ၊ သမီးအဖွဲ့ကို သနား  
လိုက်တာ အဖေရယ်...

**ကြော်စွဲကော်မူရိုက်**

‘ကိုရင်မောင်’ တို့ မိသားစုကတော့ ‘ရေချမ်း’ တို့သားအဖေ  
အဖြစ်ကို ကြည့်ကာ သူတို့ပါ စိတ်မကောင်းဖြစ်နေမိကြပါသည်။

ဒါကြာင့် ‘စမ်းရေအေး’ ကို မွေးကတည်းက ‘ငွေကျော့’  
ပြောခဲ့မိတာ ခုတော့လည်း သူစကားတွေ မှန်ပါရောလား။

“ကျွန်မတို့လည်း စိတ်မကောင်းပါဘူး ‘ကိုရေချမ်း’ ရယ်...  
‘စမ်းရေအေး’ ဟာ ကျွန်မရဲ့ သမီးအရင်းလေးလို ချစ်လာခဲ့တဲ့သူပါ  
အခုမှ ပိုင်ရှင်ပေါ်လျှပြီဆိုတော့ ကျွန်မတို့ ဘယ်လိုခဲ့ရက်နိုင်ပါမ လ”

‘ငွေကျော့’ ငိုတော့ အားလုံးစိတ်မကောင်းစွာ မျက်ရည်ကျ  
နေမိကြပါသည်။

တကယ်ဆို ဒီလိုအဖြစ်တွေက ‘စမ်းရေအေး’ ဘဝမှာ လုံးဝ  
မျှော်လင့်မထားတဲ့ အဖြစ်ဆိုးတွေပါ။

“နင် မသွားပါနဲ့ဟာ”

‘ပုည့်’က ‘စမ်းရေအေး’ နားကို တိုးကာ ပြောသလို့၊ ‘ကိုရင်  
မောင်’ ကလည်း ‘ရေချမ်း’ ကို အားပေးပါသည်။

“ဟုတ်တယ် ‘ကိုရေချမ်း’ ... သမီးလေးကို လုံးဝပြန်ပေးဖို့  
မစဉ်းစားနဲ့... အလကားလူကြီးတွေ ဘူးသီးမှ အရှိုးလာတော်သာ  
လို သူတို့လိုချင်လာကာမှ အမျိုးလာတော်နေတဲ့သူတွေ”

‘ရေချမ်း’ အားလုံးကိုထားခဲ့ကာ ခြိထဲကို ဆင်းလာခဲ့လိုက်  
ပါသည်။

ခုချိန် သူအနားမှာ ‘အေးမြဲ’ သာရှိမယ်ဆို ဘယ်လောက်  
ကောင်းလိုက်လေမလဲ။

‘အေးမြဲ’ ရယ်... မင်းကတော့ ခေါင်းအေးအေးနဲ့ လွတ်ရာ  
ကျွတ်ရာကို ထွက်သွားခဲ့ပြီနော်... ကျွန်ရစ်ခဲ့တဲ့ ငါမှာသာ ဒီအပူ  
တွေကို ဘယ်လိုဖြေရှင်းရပါမလဲ။

မင်းရဲ့သမီးလေးကို ငါဘယ်လို ခွဲနိုင်ပါမလဲ။

မင်းထွက်သွားလို ကွဲအက်ကျေနှစ်ခဲ့တဲ့ ငါအသဲဟာ မင်း  
သမီးလေးပါ ထွက်သွားခဲ့မယ်ဆိုရင် ငါဘယ်လို အားအင်တွေနဲ့  
အသက်ဆက်ရှင်သန်နေရတော့မှာလဲ။

ငါကိုပါ တပါတည်း လာခေါ်သွားပါတော့ ‘အေးမြဲ’ ရယ်...

စိတ်မထိန်းနိုင်သလို ‘ရေချမ်း’ ခေါင်းနဲ့တိုင်နဲ့ အဆောင့်...

“ ‘ကိုရေချမ်း’ ရယ်... စိတ်ကိုထိန်းပါများ... ခင်ဗျားတောင်  
ဒီလောက်ခံစားနေရရင် သမီးလေးရဲ့ရှင်ထဲမှာကော မခံစားရပဲ နေ  
မလား”

“အဖော်”

“သမီး”

သားအဖော်စုံယောက် ရင်နှင့်အောင် ငိုက္ခားမိုက္ခာပါသည်။  
ဖြစ်နိုင်လျှင် ‘ရေချမ်း’ သမီးလေးကိုခေါ်ကာ အဝေးကို ထွက်ပြီး  
ချင်လှပါသည်။

သူထွက်ပြီးသော အေသမှာ သူတို့ကို ခွဲမယ့်သူလည်းမရှိ၊  
သမီးလေးနဲ့ အဖော်နှစ်ယောက်တည်း။

အဖော်ချင်လိုက်တာ သမီးရယ်...

သမီးကိုဖက်ကာ သူကကြေကွဲစွာ ငိုသလို၊ သမီးလေးက  
လည်း သူကိုဖက်ကာ ငိုရှာပါသည်။

“တိတ်ပါ အဖော်ယ်... သမီး အဖော်ပဲ နေမှာပါ”

တကယ့်တကယ် ‘ဘုန်းထင်လင်း’ တို့ နောက်တစ်ခေါက်  
ပြန်ရောက်အလာမှာတော့ ရှေ့နေတွေလည်း ပါသည်။ ‘အေးမြဲ’  
ကိုယ်ဝန်ရှိစဉ်က စမ်းသပ်ပေးသော ဆရာဝန်မကြီးလည်း ပါလာခဲ့  
သည်။

‘ရေချမ်း’ သမီးလေးကို ဘယ်လိုအင်အားတွေဖြင့် ကာကွယ်  
**ကြော်မြော်ကြော်မြော်**

နိုင်တော့မှာလဲ။

အဆိုးဆုံးက ‘ရေချမ်း’ နဲ့ သမီးလေးနဲ့ လုံးဝသွေးသား မတော်စပ်ကြောင်းကို ‘ဘုန်းထင်လင်း’ က သူ့သွေးဖြင့် အခိုင်အမာ သက်သေပြနိုင်ခဲ့ပါသည်။

သည်တော့ ဖောင်အရင်းဖြစ်တဲ့ သူကသာ သမီးလေးကို ပိုင် ဆိုင်သင့်ကြောင်း အကျိုးအကြောင်းခိုင်လုံး တင်ပြနိုင်ခဲ့၍ သမီးလေးကို ‘ရေချမ်း’ လက်လွှတ်ဆုံးရှုံးခဲ့ရပါ၍။

ခဲ့ရခါနီး သမီးလေးက သူကိုမခဲ့နိုင်သလို၊ သူကိုယ်တိုင် လည်း သမီးလေးကို မခဲ့နိုင်ပါ။

ဒါပေမယ့်လည်း သမီးလေးရဲ့ ရှေ့ရေးက ရှိနေသေးတာ ကြောင့် သူ့သမီးလေးကို ရင်နာနာနဲ့ ခဲ့ခွာခဲ့ရပါသည်။

ဒါတောင် ‘ဘုန်းထင်လင်း’ က သူ့ဘက်ကို နည်းနည်းလေး မှ မင့်ညှာခဲ့ပါ။

“မင်းမျက်နှာကို မြင်နေသရွှေ၊ သမီးလေးက မင်းကို သတိရ နေမှာပဲ... ဒီတော့ မင်း သမီးလေးကို တကယ်ချစ်တယ်... သမီး လေးဘဝ တကယ်တိုးတက်စေချင်တယ်ဆိုရင် သမီးလေးကို လုံးဝ လာမတွေ့ပါနဲ့... လုံးဝလည်း လာမပတ်သက်မိပါစေနဲ့... တကယ်တော့ သမီးဟာ ငါရဲ့သမီးအရင်းပါ... မင်းရဲ့သမီးလုံးဝ မဟုတ်ဘူး... သမီးရဲ့ကိုယ်မှာလည်း မင်းသွေးတစ်စက်မှုမပါဘူး”

‘ရေချမ်း’ အံကိုကြိုတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုံးထားလိုက်မိပါသည်။

‘ရေချမ်း’ ရဲ့သွေးပါတယ်လို့ကော ‘ရေချမ်း’ ဘယ်တုန်းက ကြေးကြော်ခဲ့ဘူးလို့လဲ... ‘အေးမြဲ’ ကို သူစော်ကား၍ ရလာတဲ့ ကလေးကို သူတာဝန်မယူခဲ့လို့သာ ‘ရေချမ်း’ က ကြားဝင်ကာတာ ဝန်ယူခဲ့ရတာ မဟုတ်ဘူးလား။

**ကြော်မြေကော်ကျော်မြို့**

“မင်း... မင်း ငါရှုံးက အမြန်ဆုံး သွားရင်ကောင်းမယ်...  
‘ဘုန်းထင်လင်း’”

‘ရေချမ်း’ ဓါးကိုဆွဲကာ ဒေါသတဗြီးပြောတော့ သမီးက  
မျက်ရည်ကျသည်။

“သမီး အဖေနဲ့ မခွဲပါရစေနဲ့”

“ငါ နှင့်အဖေမှ မဟုတ်တာ” ဟု ရင်သီးစွာအောင်တော့ သမီး  
လေးက သူကို အတင်းပြီးဖက်ပါသည်။

“သမီးအဖောကိုချစ်တယ်... သမီးအဖေနဲ့ပဲ နေမယ်”

“ဟာ ဒီကောင်မလေး”

‘ရေချမ်း’ စိတ်မရည်သလို ဓါးနဲ့ရွယ်လိုက်တော့ သမီးလေး  
နေရာမှာ တုန်းကနဲ့ ရပ်သွားရှာသည်။

အဖောက်နှာက ကြောက်စရာကောင်းလိုက်တာ၊ အဖေ  
သမီးကို တကယ်လုပ်ရလို့လား။

“အဖေ သမီးကို မချစ်တော့ဘူးလား”

သမီးက အသံတုန်းတုန်းလေးဖြင့် မေးတော့ ‘ရေချမ်း’ အံ  
ကြိုတ်ကာ ဖြေလိုက်မိပါသည်။

“နှင့်အဖေအရင်း နှင့်ကို ပြန်လက်ခံနေမှပဲ ငါဘာ လက်ခံစ  
ရာလိုတော့လဲ... ငါလည်း ငါဘဝကို အသစ်ပျိုးထောင်ရအုံးမယ်...  
နှင်ရှိနေလို့ ငါ ‘အေးမိ’ နဲ့ လက်မထပ်ရတာ”

“သမီး အဖောကို လက်ထပ်ပါလို့ ပြောခဲ့သားပဲ အဖေရယ်”

“မသိဘူး... ဒါတွေ ဘာမှ မကြားချင်ဘူး... အကောင်းဆုံး  
က နှင့်ငါနားမှာ မနေရင် အကောင်းဆုံးပဲ”

“အဖေရယ်”

‘စမ်းရေအေး’ အဖောက်ကို ပြီးအကိုင် ‘ရေချမ်း’ သူ့လက်  
ကို ရုတ်လိုက်ရင်း ‘စမ်းရေအေး’ ကို ဒေါသတဗြီး အောင်ပစ်လိုက်  
**ကြော်နှုန်းကော်မူရိုက်**

မိပါသည်။

“သွားတော့လို ပြောနေတယ် မဟုတ်လား... ဟိုမှာ နင့်အဖေ  
ကားလမ်းထိပ်မှာ စောင့်နေတယ်”

“သမီး အဖွဲ့ကို မခွဲနိုင်ဘူး”

“နင့် မခွဲနိုင်ပေမယ့် ငါခွဲနိုင်တယ်... နင်ဟာ င့်သမီးမှ  
မဟုတ်ဘဲ... ငါနင့်ကိုချစ်တယ်ဆိုတာကလည်း ဟန်ဆောင်ပြီး  
လိမ်္မာပြောနေခဲ့တာ”

“မယံဘူး... အဖေ သမီးကိုချစ်တာ သမီးသိတယ်... သမီး  
အဖေနဲ့ပဲ နေမယ်”

သမီးက သူ့လက်ကိုခွဲကာ ငိုယ့်အပြော...

သူ သမီးလက်ကို ဆွဲဖြတ်ကာ ဒေါသတကြီးအောင်ထည့်  
လိုက်မိပါသည်။

“ဟာ... နင်ဟာ င့်သာဝမှာ အရမ်းကို ရှုပ်တဲ့ကောင်မလေးပဲ  
နင့်ကြောင့် ငါဘဝနှစ်မျိုးခဲ့ရတယ်... နင့်ကြောင့် င့်သာဝလေးရ  
တယ်... တကယ်ဆို နင်ဟာ နင့်အဖေ ‘ဘုန်းထင်လင်း’ လို ငါဘဝ  
ကို တမင်သက်သက် ဒုက္ခလိုက်ပေးနေတဲ့ ကောင်မလေးပဲ... ဒီ  
တော့ နင်သွားတော့ဟာ... နင်င့်သာဝထဲက အပြီးထွက်သွားပါ  
တော့”

အဖေရဲ့ ရင့်သီးခက်ထန်သော စကားတွေက ‘စမ်းရေအေး’  
ရဲ့ နှုလုံးသား နှုန်ကို နာကျင်စေပါသည်။

သူမ တကယ့်ကို အဖွဲ့ကို ဒုက္ခပေးခဲ့မိပြီလား။ အဖွဲ့သာဝ  
ကို နစ်မွန်းစေခဲ့ပြီလား။

ဒါဆို သူမ လွန်တာပေါ့။ သူမက သူမကြောင့် အဖွဲ့ကို  
စိတ်ချမ်းသာစေချင်တာ။

အဖေသာ စိတ်ချမ်းသာမယ်ဆို သူမဘဝ ဘာနဲ့လဲ လဲရပါ။

**ကြောင့်မြောင်းကောင်းမျိုး**

အခု အဖောဝ နစ်မွန်းနေတယ်ဆိုတော့ သူမ အဖောအနားက ခွာ  
သင့်ပြီထင်သည်။ သည်အတွေးဖြင့် အဖောကို ကန်တော့မိတဲ့အ  
ခိုက် ...

“နင် တကယ်သွားတော့မှာလား”

‘ပုည’က လာနှုတ်ဆက်ပါသည်။

“ငါ့ကြောင့် အဖောဝကို မနစ်မွန်းစေချင်တော့ဘူး... ငါ  
သွားပါတော့မယ်”

“ဒါ နင်အတွက် ငါ့လက်ဆောင်ပါ”

‘ပုည’ စိုက်ထားသော ပန်းခင်းထဲမှ ဆူးပန်းအိုးလေးပါ။

အပင်လေးက ပုပုလေးနဲ့ပေမယ့် ပန်းပွင့်လေးတွေ လှပစွာ  
ပွင့်နေလေသည်။

“ဒီဆူးပန်းအိုးလေးထဲက ပန်းလေးတွေလို နင့်ဘဝလည်း  
ဘယ်လောက်ပဲ ဆူးခင်းလမ်းလို ကြမ်းနေပါစေ လှပစွာ အမြှုပ်  
နှိမ်ပါစေလို့ ငါသူတောင်းပေးလိုက်ပါတယ်”

‘စမ်းရေအေး’ ‘ပုည’ လက်ထဲက ဆူးပန်းအိုးလေးကို ယူကာ  
စွာထိပ်ကို ပြေးလာခဲ့လိုက်ပါသည်။

ရွာထိပ်က မြည့်လမ်းမှာတော့ အဖေအသစ်၍ မာစီဒီးကား  
သစ်ကြီးက ဉာဏ်လျော့စွာရပ်ထားပါသည်။

“ဒီ ပန်အိုးလေး ဘာလုပ်ဖို့လည်း သမီး... ရှိန်ကုန်မှာ ဒီ  
ထက် အဖိုးတန်တဲ့ ပန်းအိုးတွေရှိတဲ့ ဥစ္စာ”

“သမီးသူငယ်ချင်းက ပေးလိုက်တဲ့ ပန်းအိုးလေးမြှုပါ”

“ဒါဆိုလည်း သွားကြမယ်”

အားလုံးက ‘စမ်းရေအေး’ ကို ကားနားအထိ လိုက်ပို့ကြပေ  
မယ့် အဖေကတော့ ကားနားကို ရောက်မလာခဲ့ပါ။

အဖေ ‘စမ်းရေအေး’ ကို နာကြည်းနေပြီလား။

**ကြော်မြော်ကုန်မြို့ကို**

သမီးထွက်လာခဲ့တာ အဖော်အတွက်ပါ။ အဖောရယ်... အဖော  
ဘဝတစ်လျှောက်လုံး သမီးကို ပြုစောင့်ရှောက်ခဲ့ရလို့ အဖောဘဝ  
နစ်မွန်းခဲ့ရတယ်၊ အခုံ အဖောဘဝ လွှတ်လပ်သွားပြီပဲ။

အဖေ စိတ်ချမ်းသာပါတော့ သမီး ကန်တော့ခဲ့ပါတယ်။

“သမီးသွားပြီ အဖေ”

‘စမ်းရေအေး’ တို့ကားလေး ထွက်သွားမှ ‘ရေချမ်း’ အပြေး  
ရောက်လာခဲ့ပါသည်။

“သမီး... အဖေ သမီးကို ချစ်ပါတယ်ကွယ်”

‘ရေချမ်း’ ကုန်းအော်ပေမယ့်လည်း သမီးက ကြားနိုင်မည်မ  
ထင်တော့ပါ။ ‘ရေချမ်း’ နေရာမှာပင် ဒူးထောက်ချကာ အရူးတစ်  
ယောက်လို့ ရှိက်ငိုလိုက်မိပါတော့သည်။

\* \* \* \* \*

“အဖောယ်”

ညိုညာစ်နေသာ အဖွဲ့လက်တွေကို ကိုင်ကာ ‘စမ်းရေအေး’  
ငိုကြွေးလိုက်မိတာဖြစ်ပါသည်။  
နှစ်တွေကြာခဲ့ပေမယ့် ‘စမ်းရေအေး’ စိတ်ထဲမှာ အဖွဲ့ကို  
တစ်နေ့မှ မွေးမရခဲ့ပါ။

အဖေသစ်က ဘဝအသစ်မှာ သူမကို နာမည်အသစ်ပေးခဲ့ပါ  
သည်။

မွေးစားသား ‘တာရာ’နဲ့ လိုက်ဖက်ညီအောင် ‘ကြယ်စင်’တဲ့။  
နာမည်အပြည့်အစုံက ‘ကြယ်စင်လင်းပွင့်’ ။

ကောင်းကင်မှာ ကြယ်စင်လေးတစ်ပွင့်လို ထာဝရတွန်းလင်း  
တောက်ပစေမယ့် သူလေးတဲ့လေ။

သူမကတော့ မွေးကတည်းက နှလုံးသားထဲမှာ စွဲမြှေ့စွာ

**ပေါ်ပေါ်အောင်**

\*\*\* \* \* \*

ထင်ဟပ်နေခဲ့သော ‘စမ်းရေအေး’ ဆိုတဲ့ အမည်လေးကိုပဲ တမ်းတနေမိပါသည်။

၅၅

အဖွဲ့ဆီက ထွက်လာတုန်းက ကိုးတန်းအောင်လာတဲ့ သူမက ဆယ်တန်းကို စတက်ရပါသည်။

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးကျောင်းမှာ အကောင်းဆုံးအနေ အထားနဲ့ နေခဲ့ရပေမယ့် ရွာကိုသတိရစိတ်ဟာ သူမရဲ့ရင်ထဲမှာ ဘယ်တော့မှဖျောက်ဖျောက်ရှုမရလေပါ။

ဒယ်ဒီကသူနဲ့ ချုတ်စွပ်တူသော သမီးလေးမို့ အရမ်းကိုအရေးပေးကာ နေရာတကာပွဲထုတ်ချင်သော်လည်း ဒယ်ဒီခေါ်သွားသော နေရာတွေကို သူမ စိတ်ပျက်မိပါသည်။

ရန်ကုန်ကိုစရောက်လာကတည်းက သူမရဲ့သွားအေတွေ သော ‘မယ်မယ်သူရား’ က စားတာသောက်တာ နေတာထိုင်တာ ပြောတာဆိုတာတွေမှစကာ အစစအရာရာပြပြင်ပေးသော်လည်း သူမအတွက်ကတော့ ရန်ကုန်အိမ်ဆိုတာ နေရာကျဉ်းကြပ်သော အကျဉ်းထောင်ကြီးနဲ့ သဏ္ဌာန်တူလှပါသည်။

စကားပြောတာဆိုတာကအစ အသံကျယ်ကျယ်မထွက်ရပါ။  
မပွင့်တပွင့်နဲ့ဆိုတော့ သူမအတွက်အသားမကျလှပါ။

ဒီတော့ ‘စမ်းရေအေး’ အတွက်အဖော်က ကျောင်းစာအုပ်တွေ ပုံဖြစ်ကာ နိဂုံတည်းကလည်း စာတော်သောသူတစ်ယောက်မျိုး ထိုနှစ်က ဆယ်တန်းစာမေးပွဲကို ငါးဘာသာရှုက်ထူးဖြင့် ထူးချွန် စွာအောင်မြင်ခဲ့ပါသည်။

အောင်စာရင်းထွက်သောနေ့က ‘စမ်းရေအေး’ ပထမဦးဆုံးပြီးပြောချင်သူက အဖွဲ့ကိုပါ။ အဖေသာသိလျှင် ဘယ်လောက်များ ဝမ်းသာရှာလေမလဲ။

ဒယ်ဒီကိုပူဆာတော့ ဒယ်ဒီက လုံးဝခွင့်မပြပါ။ ခုလောက်ဆို

**ကြော်မြော်စားမြို့**

**မွန်ချိုးမြှော်**

\*\*\*

၁၀၀

‘ရေချမ်း’ နောက်အိမ်ထောင်တောင် ပြုပြီးလောက်ရောပါတဲ့။

မဖြစ်နိုင်တာ ။ အဖေ ‘စမ်းရေအေး’ ကိုဘယ်လောက်ချစ်  
တယ်ဆိုတာ ‘စမ်းရေအေး’ သိသည်။

အဖေနောက်အိမ်ထောင်ပြုဖို့ စမ်းရေအေး’ ကိုယ်တိုင်  
တောင်းဆိုခဲ့တာတောင် အဖ ခါးခါးသီးသီးငြင်းခဲ့တာကို ‘စမ်းရေ အေး’  
မှတ်မိန့်ပါသေးသည်။

‘စမ်းရေအေး’ ရန်ကုန်ကိုသွားခါနီး ပြောလိုက်တဲ့စကားတွေ  
ကလည်း ‘စမ်းရေအေး’ အဖေကိုစိတ်မနာနာအောင် ပြောလိုက်တဲ့  
စကားတွေဆိုတာ ‘စမ်းရေအေး’ သိနေမိပါသည်။

အဖေစိတ်ကို ‘စမ်းရေအေး’ နားလည်သလို ‘စမ်းရေအေး’ ရဲ့  
စိတ်ကိုလည်း အဖေနားလည်မည်ထင်ပါသည်။ ‘စမ်းရေအေး’  
ဒယ်ဒ္ဓါကို ပြန်ပြောလိုက်မိပါသည်။

“အဖေ နောက်အိမ်ထောင်ပြုပြီးလည်း ဘာဖြစ်လ ... သူမ  
ကတော့ အဖေကိုချစ်တာပဲ” ဆိုတော့ ဒယ်ဒ္ဓါမျက်နှာကတင်းသွား ကာ  
သူမကို လုမ်းပြောပါသည်။

“သွေးမတော်သားမစပဲ လူတစ်ယောက်ကို နှစ်ပေါင်းများစွာ  
သမီးချစ်ခဲ့ပြီးပြီပဲ ... ကျေနပ်ရောပါ” တဲ့...

“ သမီးရဲ့ကိုယ်ထဲမှာ ‘ရေချမ်း’ ရဲ့သွေး တစ်စက်မှုမပါဘူး”  
တဲ့ ...

ဒယ်ဒ္ဓါပြောပုံက ရက်စက်လိုက်တာ။ သွေးမပါတာနဲ့ဘဲ အဖေ  
ကို သူမ မချစ်ရတော့ဘူးတဲ့လား။ အဖေကရော သူမကိုမတွယ်တာ  
ရတော့ဘူးတဲ့လား။

“ဒယ်ဒ္ဓါက သိပ်တစ်ကိုယ်ကောင်းဆန်တာပဲ”

ဟု သူမ ပြုပြီးငါတော့ ဒယ်ဒ္ဓါကမဲ့ပြီးပြီး နေခဲ့ပါသည်။

တကယ်ဆို ‘ရေချမ်း’ဆိုတာ ခိုင်းထားတဲ့လူတစ်ယောက်ရဲ့  
**ကြော်မြော်စားမြော်**

သားပါ။ ဒါကို သမီးက ဘာလို့ခင်တွယ်နေရမှာလဲ။

ဒယ်ဒီ ဒီအကြောင်းတွေနဲ့ပတ်သက်လို့ ဘာမှမကြားချင်တော့ဘူးဆိုတော့ သူမ ဒယ်ဒီကို ရိုဗြိုးစိတ်နာမိပါသည်။

တကယ်ဆို 'စမ်းရေအေး'ဟာ ဒယ်ဒီမလိုချင်၍ လွင့်ပစ်လိုက်တဲ့ ပန်းလေးတစ်ပွင့်ရဲ့ သမီးပါ။

လွင့်ပစ်ပြီးကတည်းက ဒယ်ဒီမလိုချင်လို့ဆိုတာ အသိသာကြီးပဲ။

ဒီနွမ်းကြနေတဲ့ပန်းလေးကိုမှ အဖေက တယုတယနဲ့မြတ်နိုးစွာ ချစ်ခင်ယူယပြီး ပြုစပိုးထောင်လာခဲ့လို့ 'စမ်းရေအေး' လူဖြစ်လာခဲ့ရတာပါ။

ဒီလိုလူဖြစ်လာကာမှ ဒယ်ဒီကသူ့သွေးသားပါလို့ ဟစ်ကြွေးခဲ့တာ ဒယ်ဒီတရားသလား။

တကယ်ဆို 'စမ်းရေအေး' ဒီလောက်ပညာတွေတတ်လာခဲ့တာလည်း အဖွဲ့ကြောင့်ပါ။ အဖွဲ့ခမျာ နေပွေစပ်ခါးမရှောင် 'စမ်းရေအေး' ကျောင်းနေရဖို့အရေး ပိုက်ဆံကို ကြိုးစားရန်ရှာခဲ့ရ တာကို 'စမ်းရေအေး' မသိဘဲနေမလား။

ရန်ကုန်အိမ်ကိုရောက်ပြီးမကြာခင် မယ်မယ်ဘူရားက 'စမ်းရေအေး' အတွက် စိန်တစ်ဆင်စာ ဆင်ပေးပါသည်။

နားကပ်၊ ဆွဲကြီး၊ လက်စွပ်၊ လက်ကောက်တို့က စိန်သေးသေးလေးတွေဖြင့် လုပောတ်ဆန်စွာပြုလုပ်ထားသော လက်ရာသန့်ပစ္စည်းလေးတွေပါ။

"ငါမြေးလေး မလာခင်တည်းက ... ဖွားဖွားကြီးကမှာထားပေးတာ"

လုပောသအိပ်ခန်းအတွင်းတွင် အဝတ်ဘီဒိုကန္စစ်လုံးရှိပြီး အားလုံးက နောက်ဆုံးပေါ်ဒီဇိုင်းတွေကြီးပါ။

**ကြော်နိုးကြော်မိုး**

“ဝတ်လေ သမီးလေး ... ဘာဖြစ်လို့လဲ ... ဖွားဖွားတို့က ငါမြေးလေးမလာခင်တည်းက အားလုံးလိုလေသေးမရှိအောင် စီစဉ်ပေးထားတာ ... ဘာလဲ ငါမြေးက အရောင်ပါတာကိုမှတ်ချင်တာလား”

“မဟုတ်ပါဘူး ဖွားဖွား”

‘စမ်းရေအေး’ ဆဲကြိုး၊ လက်စွပ်နဲ့ လက်ကောက်ကိုဝတ်ကာ နားဆွဲလေးကိုတော့ ပြန်ပေးလိုက်မိပါသည်။

“ဘာဖြစ်လို့လည်း ... သမီးလေးရဲ့”

ဖွားဖွားက လှမ်းမေးတာဖြစ်ပါသည်။

‘စမ်းရေအေး’ မဝတ်လိုပါ။ သူမ နားသမီး၍ အမေဆုံးသွားခဲ့ရတဲ့အဖြစ်ကို သူမ ဘယ်လိုမှုမှုလို့မရနိုင်သေးပါ။

ဒယ်ဒီမိန်းမ ‘စမ်းရေအေး’ ရဲ့မိတ္ထုး၊ ‘ဒေါ်မူမူပွင့်’ ကဝင်ပြောပါသည်။

“ယောကျားမှာဖိနပ် မိန်းမမှုံးနားကပ်တဲ့ သမီးရဲ့ ... နားကပ်မပါရင် သမီးမလှုဘဲနောမောပါ။”

“ဟုတ်တယ် မြေးလေးရယ် ... မြေးလေးကို ဖွားဖွားတို့က ပိုလှစေချင်လို့ဆင်တာပဲ ... ဝတ်ထားလိုက်ပါလား”

‘စမ်းရေအေး’ ခေါင်းခါကာ လုံးဝကိုမဝတ်၍ အားလုံးကအလျော့ပေးလိုက်ကြပါသည်။

‘စမ်းရေအေး’ ဆယ်တန်းအောင်တဲ့ အထိမ်းအမှတ်အဖြစ် ဒယ်ဒီက ဆန်နိုဂုပ်ဆလွန်းအသစ်ချပ်ဆွဲတားလေးတစ်စီး ဝယ်ပေးပါသည်။

ကားမောင်းလည်း သင်ပေးခဲ့သည်။ နောင် ‘စမ်းရေအေး’ ဆေးကျောင်းတက်တဲ့အခါကျေရင် ကိုယ့်ဖါသာကိုယ်မောင်းသွားဖို့တဲ့။

**ကြော်စွမ်းကျောင်းများ**

၆၀၆၃၁

\*\*\*

၁၀၂

ကားမောင်းသင်ရင်း ‘စမ်းရေအေး’ ‘ပုည့်’ ကိုသတိရမိပါသည်။

သူမနဲ့ ‘ပုည့်’ ကတစ်တန်းတည်းဆိုတော့ ‘ပုည့်’ လည်းအောင်မည်ထင်ပါသည်။ ‘ပုည့်’ ကိုသတိရမိတော့ ‘ပုည့်’ ပေးလိုက်သော ‘ဆူးပန်းအိုး’ လေးကို ရေလောင်းမိသည်။

ခုခွဲ့ပန်းအိုးလေးမှာ ပန်းပွင့်လေးတွေပင် ဖူးပွင့်ကာလျပနေပါဖြို့။ ‘စမ်းရေအေး’ ပင် ‘ပုည့်’ ကိုသတိရနေလျှင် ‘ပုည့်’ ကရောသူမ ကိုသတိမရဘဲနေပါမလား။

သတိရစိတ်ဖြင့် အဖွဲ့ဆီကိုရော ‘ပုည့်’ ဆီကိုပါစာတွေရေးပေမယ့် တစ်ယောက်ဆီကမှ စာပြန်မလာခဲ့ပါ။

စာများမရောက်လို့လား အတွေးဖြင့် ‘စမ်းရေအေး’ စာတွေထပ်ရေးသော်လည်း အဖွဲ့ဆီကရော ‘ပုည့်’ ဆီကပါ ‘စမ်းရေအေး’ ဆီ ဘာအဆက်အသွယ်မှုမလုပ်ခဲ့ကြပါ။

အဖေတို့ ‘စမ်းရေအေး’ ကိုစိတ်နားသွားလို့လား။ ဒါမှမဟုတ်မှုံးဘို့က အပြီးတိုင်ပြောင်းသွားကြလေပြီလား။

‘စမ်းရေအေး’ သတိရရုံကရွဲ၍ ဘာမှမတတ်နိုင်ပါ။

သည်လိုနှင့် နေ့တွေ ရက်တွေကုန်ခုံးကာ ‘စမ်းရေအေး’ ပင် ဆေးတက္ကသိုလ်ကိုတက်ဖို့ တဖြည်းဖြည်းနီးကပ်လာခဲ့ပါချေပြီ။

\*\*\*

ကြော်နီးကော်မူရိုက်

“ သမီး ဒီမှာကြည့်စမ်း .... ဘယ်သူလဲလို့ 。”  
 ထိန့်ကအိမ်ကို တစ်စုံတစ်ယောက်ရောက်လာမည်ဟုတော့  
 ‘စမ်းရေအေး’ သိနေပါသည်။

‘မယ်မယ်ဘူရား’ မှစကာ ဖိုးဖိုးဖွားဖွား ပျော်တပြုးပြုး  
 ဖြစ်နေကြသလို ဒယ်ဒီနဲ့ ‘ဒေါ်မူမူဖွင့်’ ကိုယ်တိုင်လည်း မနက်စော  
 စောစီးစီးတည်းက သူတို့ကားနဲ့ အပြင် ထွက်သွားတာကို  
 ‘စမ်းရေအေး’ မြင်နေရပါသည်။

ကိုယ်နဲ့မဆိုင်တာမို့ ‘စမ်းရေအေး’ မေးလည်းမမေးဖြစ်ပါ။  
 စိတ်ထဲမှာတော့ အဖေဖြစ်ဖြစ် ‘ပုည့်’ ဖြစ်ဖြစ် ရောက်လာလိမ့်  
 မည်ဟုပဲ ထင်နေမိပါသည်။

ဒါပေမယ့် အဖေတို့ ‘ပုည့်’ တို့လာမယ်ဆို ‘မယ်မယ်ဘူရား’  
 ကော ဖိုးဖိုးဖွားဖွားတို့ပါ ဒီလောက်သဲသဲလူပဲမျှ ဖြစ်နေကြလိမ့်

မည်ဟု သူမ မထင်ပါ။

ခုတော့ ‘မယ်မယ်ဘုရား’ ကလုပသားနားသော ပိုးငွေရောင် ခြုံပါ၏ကိုခြုံကာ မီးခိုးနေရာင်ရင်ဖုံးအကြိုး ခဲရင့်ရောင်စေးမယ် လုံချည်ဖြင့် ဓည့်ခန်းရှိသူထိုင်နေကြ ခုံမြင့်ကြီးတွင် ခမ်းနားစွာထိုင်နေသလို ဒယ်ဒီရဲ့မိဘနှစ်ပါးဖြစ်တဲ့ ဖိုးဖိုးဖွားဖွားကလည်း ရွှေအိုရောင်စေးမယ် လုံချည်ဆင်တူ ဝါဖျောဖျောရောင်အကြိုးဆင်တူဖြင့် ဓည့်ခန်းရှိအိုးတွင် ဌြမ်သက်စွာထိုင်နေကြပါသည်။

‘စမ်းရေအေး’ ဝတ်ဖို့အတွက်လည်း ငွေပြာရောင်စာဝတ်ဖုံးနှင့် စိန်နှင့်နိုလာလက်ဝတ်လက်စားများကို လာပို့ပေးကာ ဓည့်ခန်းထဲမှာ လာစောင့်နေပေးဖို့မှာထားတာကြောင့် သူတို့ဖြီးလိမ်းပြင် ဆင်ပေးသမျှကို ဌြမ်ခံပြီး ‘စမ်းရေအေး’ ဓည့်ခန်းထဲလာစောင့်နေရတာဖြစ်ပါသည်။

ဒီအိမ်ကိုရောက်လပြီးကတည်းက သူတို့ထားရာနေ စေရာသွားသာဝမို့ ‘စမ်းရေအေး’ ဘာမှမပြောဖြစ်တော့ပါ။

ဒီတစ်အိမ်လုံးကို အခိုကချုပ်ကိုင်ထားသူက ‘မယ်မယ်ဘုရား’ ဖြစ်ကာ ‘မယ်မယ်ဘုရား’ လက်အောက်တွင် ဖိုးဖိုးဖွားဖွားရှိလေသည်။

ဖိုးဖိုးဖွားဖွားရဲ့လက်အောက်မှာမှ ဒယ်ဒီနဲ့ ‘ဒေါ်မူမူပွင့်’တို့ရှိသည်။

ဒီတော့ ‘စမ်းရေအေး’ အဖို့ ဘာအတွန်းတက်လို့ ရအုံမှာလဲ။

“ လာ ... မြေးလေး ”

သူတို့ဆင်ထားသော စာဝတ်ဖုံးကိုဝတ်ကာ ‘စမ်းရေအေး’

**ကြော်နှင့်ကော်မူရိုက်**

အည့်ခန်းထဲကိုဝင်အလာ ‘မယ်မယ်ဘုရား’ ကလုမ်းခေါ်လိုက်တာ  
ဖြစ်ပါသည်။

အည့်ခန်းကျယ်ကြီးအတွင်း ဘူများထက်ပိုမြင့်သော ‘မယ်  
မယ်ဘုရား’ ၏ကုလားထိုင်က အခန်း၏ထိပ်တည့်တွင်ရှိကာ  
ဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုဟကုလားထိုင်သုံးလုံးစီကို လှပညီညာ  
စွာ ချခင်းထားပါသည်။

တစ်ဖက်တွင် ဖိုးဖိုးနဲ့ဖွားဖွားကထိုင်ကာ ကျွန်တစ်ဖက်တွင်  
ဒယ်ဒီနဲ့ ‘ဒေါ်မူမူပွင့်’ တို့ကထိုင်ကြပါသည်။

ယခု ‘စမ်းရေအေး’ ထိုင်ရတာက ဒယ်ဒီနဲ့ ‘ဒေါ်မူမူပွင့်’ တို့  
ထိုင်ခုံဘက်အခြမ်းမှာပါ။

အားလုံးက ‘စမ်းရေအေး’ ကိုကျေနပ်ပိုတိဖြစ်သလို အပြီး  
မျိုးဖြင့် ကြည့်နှုံးစွာပြီးကြည့်နေကြပါသည်။

“ မြေးလေးကိုခေါ်ရတာ ဒီနေ့ဖွားဖွားကြီးတို့အိမ်မှာ ထူး  
ခြားတဲ့နေ့တစ်နေ့မို့လို့ ... ထူးထူးခြားခြားဖြစ်အောင် ခေါ်လိုက်  
ရတာ ”

“ဟုတ်တယ် ... မြေးလေးကဖိုးဖိုးတို့ရဲ့ သွေးရင်းသားရင်း  
တစ်ဦးတည်းသော မြေးမလေးမို့ ... ဦးဦးဖျားဖျားမိတ်ဆက်ပေး ချင်လို့  
ဖိုးဖိုးတို့ကခေါ်တာ ”

‘စမ်းရေအေး’ ရောက်ပြီးတဲ့နောက်ပိုင်း ဖိုးဖိုးတို့စီးပွားပိုမို  
တိုးတက်လာသလိုပါ။

ဖိုးဖိုးကဘက်တစ်ခုတည်ထောင်ကာ ဒယ်ဒီကနိုင်ငံခြားနဲ့  
ဖက်စပ်ကုမ္ပဏီတစ်ခုတည်ထောင်ရင်း ဟိုနိုင်ငံရဲ့လိုအပ်ချက်ကို ဒီ  
ဖက်မှုပို့ကာ ဒီဘက်နိုင်ငံရဲ့လိုအပ်ချက်ကို ပြန်သွင်းပေးရတဲ့

**ကြော်နှုန်းကြော်စီး**

အိပ်(စ) ဖို့အင်ပို့ကုမ္ပဏီးတည်ထောင်ထားလေသည်။  
 ဘက်ကို ဖိုးဖိုးနဲ့ဖွားဖွားကအပ်ချုပ်ကာ နိုင်ငံခြားနဲ့ဖက်စပ်  
 ကုမ္ပဏီကို ဒယ်ဒီနဲ့ ‘ဒေါ်မူမူပွင့်’ က အပ်ချုပ်လေသည်။  
 ကိုယ်ပိုင်အလုပ်တွေကိုယ်စီနဲ့ဆိုတော့ ဖိုးဖိုးကောဖွားဖွား  
 ပါ မအားကြေသလို ဒယ်ဒီကော ‘ဒေါ်မူမူပွင့်’ ပါ အိမ်မှာအနေနည်း  
 ကြပါသည်။

ဒီနေ့ကတော့ ကိုယ်ပိုင်အလုပ်တွေကို အသီးသီးရပ်နားကာ  
 တစ်စုံတစ်ယောက်အတွက် အချိန်ပေးကာ စောင့်နေရတာဆိုတော့  
 ထိုတစ်စုံတစ်ယောက်သည် နယ်နယ်ရရတဲက မဟုတ်တာကိုတော့  
 ‘စမ်းရေအေး’ လည်း ဂရပြုမိပါသည်။

ဖိုးဖိုးနာရီကိုင့်ကြည့်ပြီး မကြာခင် ဧည့်ခန်းထဲကို စတီးလင်  
 ဗန်းလေးတွေကိုယ်စီကိုင်ကာ အလုပ်သမားနှစ်ယောက်ဝင်လာပြီး  
 ‘စမ်းရေအေး’ တို့ရှေ့ကို လာချေပေးပါသည်။

လင်ဗန်းလေးထဲတွင် ကိုယ့်အသာကိုယ် ဖျော်သောက်ရ<sup>၈</sup>  
 သော နှို့တစ်ခွက်၊ တစ်ခါသုံး သကြားထုပ်လေးတစ်ထုပ်၊ လစ်ပတ်  
 လက်ဘက်ခြားက်ထုပ်လေးနဲ့အတူ လက်ဘက်ရည်ပန်းကန် တစ်စုံပါ  
 ပါလာလေသည်။

‘စမ်းရေအေး’ ဒီအိမ်ကြီးကို ရောက်ကာစကလည်း ဖွားဖွား  
 ကြီးတို့က ဒီလိုပဲတစ်မ်းတနား ကြိုဆိုခဲ့ကြပါသည်။

အခုလာမှာ ဘယ်သူများပါလိမ့်ဟု ‘စမ်းရေအေး’ တွေးနေခဲ့  
 တိုက်ရှေ့မှ ကားတံ့ခါးဖွင့်သံပိတ်သံနဲ့အတူ ဧည့်ခန်းထဲကို ဒယ်ဒီ  
 ဝင်လာတာဖြစ်ပါသည်။

ဒယ်ဒီနဲ့အတူ လူတစ်ယောက်ပါလာခဲ့ပါသည်။

အနောက်တိုင်းဝတ်စုံ ခိုပြာရောင်ကို စတိုင်(လှ)ကျကျဝတ်  
ကာ ပါဝါမျက်မှန်အညိုရောင်နဲ့ သန်းပြန်းသားနားသော ထိုလူရဲ့ပုံ  
စံက ‘ဒေါ်မူမူဗုံ’နဲ့ဘူတာမို့ သူမအငေး ဒယ်ဒီကမိတ်ဆက်ပေးခဲ့  
တာဖြစ်ပါသည်။

“ဒါ ဒယ်ဒီတို့ရဲ့မွေးစားသား ... ‘တာရာ’ တဲ့”

\*\*\*

အသားက အေးသောနိုင်ငံတွေမှာ အနေများသူတွေရဲ့အတိုင်း  
ဖြူနှေကာ အရပ်ကမြိုင်မြိုင်မားမား ကိုယ်ခန္ဓာက ကျစ်ကျစ်လစ်  
လစ်ဖြင့် ‘ကိုတာရာ’ ရဲ့ပုံစံက အတော့်ကိုကြည့်ကောင်းလွန်းသူ  
တစ်ယောက်ပါ။

“သား ‘တာရာ’ ... ဒါ ဒယ်ဒီတို့ရဲ့သမီးလေး ‘ကြယ်စင်’  
လေ ... ‘ကြယ်စင်လင်းပွင့်’ တဲ့”

“ကြယ် ... စင် ဟုတ်လား”

သူ့ပုံစံက မယုံကြည်နိုင်သလို ‘စမ်းရေအေး’ အားရှုံးစိုက်  
ကြည့်နေပြီးမှ တအုံတထဲလို ပြောလာခဲ့ပါသည်။

“မာမိ ‘တာရာ’ ဆီစာရေးလိုက်တုန်းက ဒယ်ဒီနဲ့တူတယ်  
လို့ ရေးလိုက်သားပဲ ... ဒါပေမယ့် ‘တာရာ’ ဒီလောက်တူမယ်လို့。  
မထင် မိဘူး ... ကြည့်ပါအုံး ‘ကြယ်စင်’ က ဒယ်ဒီရဲ့ကိုယ်ပွားလေး  
ပဲ ... Hi nice to meet you ... ကိုကိုက ဒယ်ဒီနဲ့မာမိတို့ရဲ့ မွေး

**ကြော်နှုန်းကြည့်စေမှု**

စားသား ‘တာရာ’ ပါ”

လက်ကိုဆန်းတန်းပေးလာတဲ့ ထိုလူကို လက်ပြန်မကမ်းမိဘဲ ခေါင်းကိုင့်ကာအရပ် ထိုလူက ဟက်ကနဲ့ရယ်လိုက်ရင်း သူမကိုလှမ်းပြောပါသည်။

“ အင်း ကိုကိုကဟိုမှာအနေကြာတော့ အကျင့်ပါလာပြီ ... ထိုင် ... ထိုင် ‘ကြယ်စင်’ လေးထိုင်ပါ ”

‘စမ်းရေအေး’ ရောက်မလာခင် သုံးနှစ်လောက်ကတည်းက ကိုကို ‘တာရာ’ က အင်ဂျင်နီယာပညာဖြင့် အင်လန်တွင် ဘွဲ့လွန်သွားတက်နေသူဖြစ်ကာ ယခုကျောင်းပြီးသွား၍ မြန်မာပြည်ကိုပြန်လာခဲ့ခြင်းဟု ‘စမ်းရေအေး’ သိရပါသည်။

“ ‘ကြယ်စင်’ က ဆေးတဏ္ဍာသို့လဲ တက်ရတော့မယ်ဆို ”

“ ဟုတ်ကဲ့ပါ ... ရှေ့လထဲမှာ စတက်ရတော့မှာပါ ”

“ အတော်ပဲ ... ကိုကိုလည်းပြန်ရောက်လာပြီဆိုတော့ ‘ကြယ်စင်’ သွားချင်တဲ့နေရာ ကိုကိုလိုက်ပို့ပေးလို့ရတာပေါ့ ”

ကိုကို ‘တာရာ’ ရဲစကားအတွက် အားလုံးက ကျေနပ်ပိတ်အပြီးဖြင့် ကြည်နှုန်းစွာ ပြီးနေကြပါသည်။

“ ‘ကြယ်စင်’ ကိုကြီးပဲလည်း ကရစိုက်နေလို့မဖြစ်ဘူးနော်လူလေး ... ဒယ်ဒီတို့အခုအသစ်ဖွင့်မယ့် အထည်ချုပ်စက်ရုံကိုလည်း လူလေးပဲ့ဗီးစီးရမှာ ”

“ ဒါများဒယ်ဒီရယ် ... ‘တာရာ’ တို့မလုပ်ဘူးတာမ မဟုတ်တာ ... ဟိုမှာနေတုန်းသူငယ်ချင်းတစ်ယောက်ရဲ့ 'GARMENT' ကို ဝင်လေ့လာခဲ့သေးတယ်... သူက သိုးမွေးအကျိုးတွေထုတ်တာသားလုပ်ချင်တယ်ဆို သူကလိုအပ်တဲ့စက်တွေ ပို့ပေးမယ်လို့ တောင်ပြောလိုက်သေးတယ်... ဒီမှာက 'Labour Charges' အရမ်းသက်သာတယ်လေ ”

**ကြော်စွဲမြတ်စွာများ**

“Good Ideaပဲ ဒယ်ဒီ ... သဘောကျတယ် ... သားလုပ်ငန်းခဲ့ချင်ရင် လိုင်သာယာစက်မှုများကို ဒယ်ဒီဖြေကွက်တွေအများကြီးဝယ်ထားတယ် ... ကုန်ကြမ်းအတွက်လည်းပုစရာမလိုဘူး ... လိုအပ်တာ ဒီဇိုင်နာပဲ”

“ဟုတ်တယ် ... ‘ကြယ်စင့်’ ကို ဆေးတက္ကသိုလ်မတက်ခိုင်းဘဲ ဒယ်ဒီတို့ ဟိုကိုလွှာတြဲပြီး ဒီဇိုင်နာသင်တန်းတက်ခိုင်းသင့်တာ”

“ဟုတ်တယ်နော် ... ဒယ်ဒီလည်း သမီးကဆေးတက္ကသိုလ်တက်ချင်တယ်ဆိုတာနဲ့ လျောက်ခိုင်းလိုက်မိတာ”

ဒယ်ဒီက ‘စမ်းရေအေး’ ကိုကြည့်ကာ နောင်တရသာလို ပြောနေပါ၍ ‘ဟိုကိုတာရာ’ ကဝင်ပြောပါသည်။

“လျောက်ထားပြီလည်း ဘာဖြစ်လဲ ... ဟိုမှာလည်း သားသူငယ်ချင်းတွေ ရှိနေတဲ့ဥစ္စာပဲ ... ‘ကြယ်စင်’ တက်ချင်ရင်ဖြစ်ပါတယ်”

“ဟင့်အင်း ... မတက်ချင်ပါဘူး”

‘စမ်းရေအေး’ ခါးခါးသီးသီး ပြင်းလိုက်မိတာဖြစ်ပါသည်။

သူမ ဆေးတက္ကသိုလ်တက်ချင်တာ လူ့အသက်ကိုကပ်ချင်လို့တက်ချင်တာ။

အမေသေတံ့ဌာနဆို ဆရာဝန်အနီးအနားမှာမရှိလို့ သေခဲ့ရတာ။ အဖော်ထက်ထက်မှာ အမေလို မဖြစ်စေရပါဘူး။

သည်အသိဖြင့် သူမ ဆေးတက္ကသိုလ်လျောက်ခဲ့တာကို ကိုကို ‘တာရာ’ က ဘာလို့များဖျက်လိုဖျက်ဆီး လာလုပ်နေရတာပါလိမ့်။

‘စမ်းရေအေး’ မျက်နှာလေးမျက်နှာများသို့ ကိုကိုတာရာ’ က ချော့သလို လုမ်းပြောပါသည်။

“ကဲပါ... ‘ကြယ်စင်လေး’ မတက်ချင်ရင်လည်း ကိုကိုအတင်း မတက်ခိုင်းပါဘူး ... ဒါပေမယ့် ‘ကြယ်စင်’ လေးသာ အဲဒီလုပ်ငန်း ကို ကျမ်းကျင်ခဲ့ရင် ဒီမြန်မာပြည်မှာ ကိုကိုတို့ Factory က Top ဖြစ်မှာ ... ကြိုတင်မြင်ယောင်လို့ ကိုကိုကပြောတာပါ”

“ဟုတ်သားပဲ မြေးလေးရယ် ... သမီးကိုက သမီးလေး အတွက်ပြောတာပါ ... နောင်တစ်နေ့၊ ဖွားဖွားကြီးတို့မရှုတော့တဲ့ အခါကျရင် ဒီလုပ်ငန်းတွေအားလုံးကို ငါမြေးလေးတို့ပဲအပ်ချုပ်ရ မှာလေ ငါမြေးလေးမပိုင်ဆိုင်ချင်ဘူးလား”

‘စမ်းရေအေး’ ြမ်းချမ်းအေးမြေသာ ဘဝကိုပဲ ပိုင်ဆိုင်ချင်ပါ သည်။

ချမ်းသာရတဲ့အထဲ သည့်ထက်ပိုချမ်းသာဘို့ ကြိုးစားနေကြတဲ့ ဖို့ဖို့ ဖွားဖွား ဒယ်ဒီနဲ့ ‘ဒေါ်မူမူဗုံး’ တို့ကိုကြည့်ကာ ‘စမ်းရေအေး’ စိတ် မောနေမိပါသည်။

“တကယ်တော့ လူ့လောကထဲနေရင် သူများထက်ကြိုးစား နိုင်မှ နိုးကြားနိုင်မှ တန်ကာကြမှာ သမီးရဲ့ ... လူ့လောကမှာ လူ ဖြစ်လာရတာခြင်းအတူတူ သူလိုက်ယ်လိုဘဝနဲ့ပဲ နိဂုံးချုပ်သွားရ ရင် ဘဝမှာဘယ်နေပျုံတော့မှာလဲ... ‘ရေချမ်း’ ဘဝဆိုရင်ကြည့် စမ်း ... မွေးကတည်းကဆင်းရရတဲ့အထဲ အချိန်တန်လူလားမြောက် လာတော့လည်း စာမတတ်ပေမတတ်ဆိုတော့ သူ့ဘဝက ခြံသမား ယာသမားဘဝနဲ့ ဘယ်လောက်တောင်ဆင်းရဲပ်ပမ်းလိုက်သလဲ.. အဲဒီလို သာမန်ဘဝမျိုးနဲ့ ဒယ်ဒီတို့သမီးကို မထားရက်နိုင်ပါဘူး”

“အဲဒီလိုသာမန်ဘဝလေးကိုပဲ သမီးနေချင်ပါတယ် ဒယ်ဒီရယ် ... လူမချမ်းသာပေမယ့် စိတ်ချမ်းသာရတယ်လဲ”

“အခု ဒယ်ဒီတို့အိမ်မှာ နေရတာကော သမီးက ... စိတ်မ ချမ်းသာလို့လား”

**ကြော်နှင့်ကော်မြိုက်**

အမှန်အတိုင်းပြောရလျှင် အဖေတို့နဲ့နေရသော ဘဝလေးကို  
ပဲ 'စမ်းရေအေး' ပိုပျော်ပါသည်။

ဒယ်ဒီတို့ဆီမှာနေရတာကတော့ ဆီဦးထောပတ်စားကာ  
အစစအရာရာ ပြည့်စုံပေမယ့်လည်း မေတ္တာမဲ့သလိုခံစားနေရလေ  
သည်။

ဖိုးဖိုး ဖွားဖွားအပြင် ဒယ်ဒီကော 'ဒေါ်မူမူပွင့်' ပါ စီးပွားရေး  
ကိစ္စတွေဖြင့် အပြင်ကိုတစ်ခိုန်လုံး ထွက်နေကြတာဆိုတော့ တိုက်  
ကြီးတစ်တိုက်လုံးမှာ 'စမ်းရေအေး' ဘဝက သွေ့ခြာက်လှပါ  
သည်။

'စမ်းရေအေး' နေချင်တာ အရင်တုန်းကလို 'ပုည့်'နဲ့ပျော်ပျော်  
ပါးပါး လျောက်လည်ချင်တာပါ။

မောလာလျှင်အမြဲန်ကာ ထမင်းစားရင်စား မစားရင် အဖေ  
ရှိရာ နိုက်ခင်းထဲကိုလိုက်သွားကာ အဖေနဲ့စကားတွေတဝကြီး  
ပြောလိုက်ရလျှင် 'စမ်းရေအေး' ဘဝလောက်ပျော်စရာကောင်းတာ  
ရှုပါမလား။

ခုတော့ 'စမ်းရေအေး' ဘဝက တစ်ယောက်တည်းရယ်ပါ။  
ခိုင်းထားတဲ့အစေအပါးတွေ တစ်ပုံကြီးရှိသေးသော်လည်း  
သူတို့က 'စမ်းရေအေး' ရဲ့အဖော်မဟုတ်ကြပါ။ သူတို့ဖါသာသူ  
တို့အချင်းချင်းအဖော်ပြုကာ ပျော်နေကြတာဆိုတော့ 'စမ်းရေအေး'  
အတွက် စာအုပ်တွေကိုသာ အဖော်ပြုနေရပါသည်။

ဒယ်ဒီက 'စမ်းရေအေး' ကိုင်းကြည့်ရင်း အပြီးဖြင့်ပြောလာ  
ပါသည်။

" က ... သား 'တာရာ' လည်းပြန်ရောက်လာပြီဆိုတော့  
သမီးအတွက်လည်း အဖော်ရောက်သွားပြီပေါ့ ... စီးပွားရေးလုပ်  
ငန်းကို သမီးစိတ်မဝင်စားပေမယ့် ဒယ်ဒီတို့ကတော့စိတ်ဝင်စား  
**ကြော်မြော်စားမြို့၏**

တယ် ... ဘာဖြစ်လို့လည်းဆိုတော့ ဒယ်ဒီတို့က မွေးကတည်းက ချမ်းချမ်းသာသာနဲ့ မွေးလာခဲ့တာလေ ... ဆင်းရဲခြင်းရဲခါးသီးခြင်း ကို ဒယ်ဒီတို့ မခံစားနိုင်ဘူး ... သမီးဆရာဝန်ဖြစ်ချင်တယ်ဆိုလဲ ဒယ်ဒီ မတားဘူး ... ဒါပေမယ့် သူများထက်ထူးချွန်တဲ့ ဆရာဝန် တော့ ဖြစ်မှဖြစ်မယ်နော်... သာမန်ဆရာဝန်ဆိုရင် သမီး ဒယ်ဒီတို့ စီးပွားရေးလိုင်းဘက်ကို ပြောင်းရလိမ့်မယ် ... ဘယ်နှယ့်လည်း သမီး ဒယ်ဒီကို ကတိပေးနိုင်ပါမလား”

“ သမီး ကြိုးစားပါမယ် ဒယ်ဒီ”

“ အေး ... ဒါမှ ဒယ်ဒီသွေးပါတဲ့ ဒယ်ဒီရဲ့သမီး”

ဒယ်ဒီရဲ့စကားအဆုံး အားလုံးက ကျေနပ်သလို ပြီးကြည့်နေ ကတော့ရပါသည်။

သည်အထဲထဲမှာ ‘ကိုကိုတာရာ’ ရဲ့အပြီးက အရွန်းလက် အတောက်ပဆုံးပါ။

ဒါပေမယ့် ‘စမ်းရောအေး’ ရဲ့မျက်ဝန်းထဲမှာတော့ ‘ပုည့်’ ရဲ့ ရူတည်တည်မျက်နှာကိုပဲ မြင်ယောင်ကာ ‘ပုည့်’ ကိုပဲတမ်းတနေ့မိ ပါသည်။

\*\*\* \* \*\*\*



‘ଦୟ’

ଯିଷାଙ୍କା ଶ୍ରୀତେଜିଲାଭିୟୁଷ ଅତିଅର୍ଥମର୍ମିପି ॥ ‘ଠଣ୍ଡଃରେଆଁ’  
ରୂଗାଃ ଗବର୍ଣ୍ଣିକର୍ତ୍ତାଶିରିତ୍ତ ଶ୍ରୀଦିନ୍ଦନ୍ତାଭିୟୁଷ । ଠଣ୍ଡଃରେଆଁଅର୍ପିତାଃର  
ତାଙ୍ଗ୍ରାହିନ୍ଦି ‘ଗୀଗୀତାର୍ଥ’ କା କୌରାଦିଃଗୀଲାଶ୍ରୀପେଃପିତାନ୍ତି ॥  
ଅପ୍ରକଳ୍ପିତ୍ତାତେତୁନ୍ଦି ଠଣ୍ଡଃରେଆଁଅର୍ପିତାନ୍ତି । ‘ଠଣ୍ଡଃରେଆଁ’ ପି  
ପିଲାଛୁଟାଫ୍ରେଣ୍ଟପିତାନ୍ତି ॥

ଯଦି ‘ଗୀଗୀତାର୍ଥ’ କାଅଧିନ୍ଦନ୍ତଶ୍ରୀଦିନ୍ଦନ୍ତାଭିୟୁଷ ଉଚ୍ଚିତିଃପ୍ରିଃ ଲ୍ଯାନ୍ତି  
ପ୍ରିଫ୍ରେଣ୍ଟକା ତତ୍ତଵଗର୍ତ୍ତମାନନ୍ଦିଃ ଯଦିଃମୁଖଃତତ୍ତଵର୍ତ୍ତନ୍ତିଃ ଶ୍ରୀତାଃକୋ  
ତାଙ୍ଗ୍ରାହିନ୍ଦି ତତ୍ତଵଗର୍ତ୍ତନ୍ଦି ଆଃଲବନ୍ତରବନ୍ତମର୍ମିପି ॥ ବନ୍ତାତଳେକାମ  
ରବନ୍ତମାନ୍ତିଃପ୍ରିଫ୍ରେଣ୍ଟକାଲେଃଗୀଲାଭିୟୁଷ । ‘ଠଣ୍ଡଃରେଆଁ’ ଗୀତି ଲ୍ଯାନ୍ତିଭିଃପେଃରତାଭିୟୁଷ  
‘ଗୀଗୀତାର୍ଥ’ ଗୀତି ଆଃଫାମିପିତାନ୍ତି ॥

ତିତୋତୁଲନ୍ଦନ୍ତିଃ ‘ଗୀଗୀତାର୍ଥ’ ସ୍ଵାଃବନ୍ତମାନ୍ତି ଯୁଗ ପ୍ରଦିଃଶଫ୍ରେଣ୍ଟ  
ମଫ୍ରେଣ୍ଟପି ॥

“ကြယ်စင်လေး” ပျင်းနေပြုလား”

ခဏနေတော့ ‘ကိုကိုတာရာ’ပြန်ရောက်လာပါသည်။ လက်  
ထဲမှာ အလုပ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေလည်းပါလာတာမို့。  
နောက်ခန်းတံခါးကိုပြေးအဖွင့် ...

“ဘိုင်းကျူး”

‘ကိုကိုတာရာ’ကသူ့လက်ကို စနီးတာဝါနဲ့ပွတ်ကာ ကား  
ရှေ့ခန်းကို ဝင်ထိုင်လိုက်ပါသည်။

“ကြယ်စင်လေး” အချိန်ရသေးလား”

“ဘာဖြစ်လို့လည်း ကိုကို”

‘စမ်းရေအေး’ ကိုကိုမျက်နှာကိုလှမ်းအကြည့် ...

“ကိုကို စီးတီးမတ်ကို ဝင်ချင်သေးလို့ပါ ... ဖွားဖွားကြီးအ<sup>၅</sup>  
တွက် ကြက်အူချောင်းဝယ်ရင် ကောင်းမလားလို့”

“သွားလေ ကိုကို”

ခုနောက်ပိုင်း ဖွားဖွားကြီးက အသက်ကြီးလာပြီဆိုတော့ မာ  
သောအစားအသောက်တွေထက် နှီးညံ့ပျော့ပျောင်းသော အစားအ  
စာတွေပဲ ရွှေးစားပါသည်။

ဖွားဖွားကြီးစားတဲ့ ကြက်အူချောင်းက ရိုးရိုးကြက်အူချောင်း  
လို့ အသားကိုကြိုတ်ကာ ဆိတ်အူထဲသွင်းထားသော ဝက်အူချောင်း  
လို့ဟာမျိုးမဟုတ်ပါ။

ကြက်သားအသားကို ကြည်က်အောင်ကြိုတ်ကာ နှီးညံ့နေ<sup>၆</sup>  
အောင်ပေါင်းထားသော ကြက်အူချောင်းတစ်မျိုးပါ။

အပြားအနေနဲ့ကော အချောင်းအနေနဲ့ပါ ထုတ်လုပ်တာမို့  
ထိုကြက်အူချောင်းလိုနဲ့ညံ့သော အစားအစာမျိုးကိုသာ ဖွားဖွားကြီး  
အတွက် လုပ်ပေးရတာတ်ပါသည်။

တစ်ခါတလေ ထမင်းမစားချင်လျှင် ကြက်ဥလေးပေါင်းပေး  
**ကြော်မြန်ကော်မြိုက်**

ရတတ်ပါသည်။ တစ်ခါတရံကျတော့ စင်ကာယူစတိုင်လ် ဒင်း(မ)

ဆန်းလိုဟာမျိုးကို ပေါင်းပေးရတဲ့နေ့တွေလည်း ရှိပါသည်။

ပိုက်ဆံပြည့်စုံချမ်းသာသောအိမ်မို့ ဖွားဖွားကြီးအတွက် သီး  
သန့်ချက်ပေးရတဲ့လူနဲ့ ပြုစုပေးရတဲ့လူနဲ့ သီးသန့်စီရှိကာ ဖိုးဖိုး  
ဖွားဖွားအတွက်ကန္တစ်ဦး၊ ဒယ်ဒါနဲ့ ‘ဒေါ်မူမူပွင့်’ အတွက်ကန္တစ်ဦး  
အားလုံးပေါင်း အိမ်ပေါ်မှာတင် အခိုင်းအစောင် ခြောက်ဦးခုနှစ်ဦး  
ခန့် ပုံမှန်ရှိနေပါသည်။

ဒါတောင် ဒရိုင်ဘာတို့ ခြေထောင့်မာလိုတို့ မပါသေးပါ။ သူ  
တို့ပါပေါင်းလျှင် အလုပ်သမားချည်းပဲ ဆယ်ဦးခန့်ရှိနေပါသည်။

ဒါပေမယ့် ခြေကြီးကော အိမ်ကြီးပါကျယ်လွန်းတာမို့ အလုပ်  
သမားတွေကလည်း သူ့အခန်းသူ အလုပ်လုပ်နေကြတာဆိုတော့  
‘စမ်းရေအေး’ အတွက် အနောင့်အယုက်မဖြစ်ပါ။

“ကြယ်စင်” လည်းလိုက်ခဲ့လေ ... ဝယ်ချင်တာ ဝယ်ရတာ  
ပေါ့”

ကိုကိုက တံခါးစောင့်ဖွင့်ပေးနေတာဆိုတော့ ငြင်းလို့  
မကောင်းတာကြောင့် ‘စမ်းရေအေး’ ကိုကို့နောက်မှလိုက်ကာ ဆိုင်  
ထဲကို ဝင်လာခဲ့လိုက်ပါသည်။

ကိုကိုက ခြင်းတစ်ခြင်းကိုင်ကာ သူဝယ်ချင်တာလျောက်  
ဝယ်နေသလို ‘စမ်းရေအေး’ ကလည်း ခြင်းတစ်ခြင်းကိုင်ရင်း ကိုယ်  
လိုချင်တာ လျောက်ကြည့်နေမိပါသည်။

မဂ္ဂဇိုးတွေစီထားသော နေရာကိုအရောက် နောက်ဆုံးထုတ်  
လိုက်(စံ)စတိုင်(လ်) မဂ္ဂဇိုးကိုအကိုင် အခြားတစ်ယောက်က  
လည်း လှမ်းကိုင်တာနဲ့ ဆုံးနေတာကြောင့် အားနာပါးနာလက်ကို  
ရုတ်ပြီး တစ်ဖက်လူကိုပြီးအပြ ‘စမ်းရေအေး’ နှုတ်က လွှတ်ကနဲ့  
ထွက်သွားခဲ့ရတာဖြစ်ပါသည်။

**ကြောင့်မြောင်းကုန်မြို့**

**မွန်ခြားမြောက်**

\*\*\*

၁၁၄

“‘ပုည’... နင် ‘ပုည’ဟုတ်ပါတယ်နော် ... ငါ ‘စမ်းရေအေး’  
လေ ”

‘ပုည’က ‘စမ်းရေအေး’ မျက်နှာကို နာကြည်းစွာ စိုက်ကြည့်  
ပြီး ကျောခိုင်းထွက်ခွာလာခဲ့လိုက်ပါသည်။  
သိတာပေါ့။ ‘စမ်းရေအေး’ ဆိုတာ ဒီမျက်နှာနဲ့ဒီရပ်ဆိုတာ  
ကို။ သူဘယ်လိုမေ့နိုင်ပါမလဲလေ။

မမေ့နိုင်၍ မေ့နိုင်အောင်စာကိုပဲ အပတ်တကုပဲ ဖို့ကြီးစားခဲ့  
၍ သူ ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့ပါသည်။  
‘စမ်းရေအေး’ လည်း အောင်မြင်မှာပဲဟုထင်၍ သူ ‘စမ်းရေအေး’ ကို  
တွေ့ဖို့ကြီးစားခဲ့မိသေးသည်။ ဒါပေမယ့် ‘စမ်းရေအေး’ တို့အိမ်  
ပြောင်းသွားပြီဟုသာ သူသိခဲ့ရပါသည်။

ထိုအချိန် ကံကောင်းထောက်မစွာ ‘စမ်းရေအေး’ ဆီက စာတွေ  
သူတို့ဆီကို ရောက်လာခဲ့ပါသည်။ ထိုနေ့က ‘စမ်းရေအေး’ ရဲ့  
အောင်မြင်မှုအတွက် ‘ဦးကြီးရေချမ်း’ ခမျာ ထမင်းပင်မစားနိုင်ပါ။  
မျက်ရည်လေးတစမ်းစမ်းဖြင့် အဖွဲ့ကို လာပြောနေရှာသည်။

“ ဒါဆိုသမီးလေးက ဆေးကျောင်းဝင်မှာပေါ့နော် ... ‘ကိုရင်  
မောင်’ ”

“ ဝင်မှာပေါ့ ‘ကိုရေချမ်း’ ရဲ့ ... ခင်ဗျားသမီးလေး ဆရာ  
ဝန်ဖြစ်မှ ခင်ဗျားရဲ့ရောဂါမျိုးစုံကို ကုခိုင်းရမှာ ”

သမီးလေးသွားပြီးနောက်ပိုင်းတည်းက သမီးလေးကိုသတိရ<sup>၅</sup>  
တိုင်း ဆေးလိပ်သောက် အရောက်သောက် မျိုးစုံလုပ်ကာ နေချင်တိုင်း  
နေနေတာဆိုတော့ ‘ရေချမ်း’ အရင်တုန်းကလို မာမာချာချာမဟုတ်  
တော့ပါ။

‘ကိုရင်မောင်’ တားချင်ပေမယ့်လည်း ‘ကိုရေချမ်း’ ရဲ့ရင်ထဲ  
က ခံစားနေရသောဝေဒနာကို သူပါ နားလည်ခံစားပေးမိတာ  
**ကြော်မြော်ကြော်မြို့၏**

ကြောင့် အတင်းအကြပ်ကြီးလည်း မတားရက်ပါ။

သူတို့ပင် ‘စမ်းရေအေး’ လေးကို လွမ်းပြနေမိ၍ နေမထိ  
ထိုင်မသာ ဖြစ်ကျန်ခဲ့ရသူတွေပါ။ သူတို့တွေပင် ဒီလောက်ခံစားရ<sup>၁</sup>  
လျှင် ပလူမွေး ပလူတောင် အရွယ်လေးတည်းက ပိုးမွေးသလိုမွေး  
လာခဲ့ရသာ ‘ကိုရေချမ်း’ ရင်ထဲဆို ပိုဆိုးပေလိမ့်မည်။

ဒါကြောင့် တော်ရုံသင့်ရုံပဲ ပြောမိတာများပါသည်။

“သောက်တာလည်း သောက်ပေါ့ ‘ကိုရေချမ်း’ ရယ်... ဒါပေ  
မယ့် ကိုယ့်ရဲကျန်းမာရေးက ပိုအရေးကြီးတယ် ... ခင်ဗျားကျန်းမာ  
မှ ခင်ဗျားသမီးလေးကို ပြန်တွေ့ရမှာ... ခင်ဗျား မတွေ့ချင်ဘူးလား”

တွေ့ချင်လိုက်တာမှ ‘ရေချမ်း’ ရင်နှစ်ခြမ်း ပြန်းပြန်းကဲ  
အောင်ကို တွေ့ချင်တာပါ။ ဒါပေမယ့် ‘ဘုန်းထင်လင်း’ ကို ဂတိ  
ပေးခဲ့မိ၍ သမီးလေးကို သွားမတွေ့ရတဲ့အဖြစ်ပါ။

ခုဆို သမီးလေးက ဂုဏ်ထူးငါးဘာသာဖြင့် စာမေးပွဲအောင်  
သတ္တုလား။

“သား ‘ပုည့်’ ... လူလေးကိုကော ဘာတွေရေးထားလဲ”

“‘စမ်းရေအေး’ က ကျွန်ုတ်တို့ကို တစ်နေ့မှမမေ့ဘူးတဲ့  
အဘ”

“အဘတို့ကလည်း သမီးလေးကို တစ်နေ့မှမမေ့ဘူးဆို  
တာ စာပြန်ရေးလိုက်ပါ လူလေးရယ် ...”

‘စမ်းရေအေး’ ဆီကစာတွေရသောနေ့မှပင် ‘ပုည့်’ ချက်ချင်း  
စာပြန်လိုက်ပါသည်။

သူဝါသနာပါတဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကိုတက်မယ့်  
အကြောင်းနဲ့ ‘စမ်းရေအေး’ ကိုယ်တိုင်လည်း ကိုယ်ဝါသနာပါ  
သော ဆရာဝန်ဖြစ်အောင် ကြိုးစားဖို့အကြောင်း ‘ပုည့်’ စာပြန်ရေး  
လိုက်ပါသည်။

**ကြောင်းမြင်ကျော်မြိုက်**

မွန်ခြားမြေသူ

\*\*\* \* \* \*

၁၂၀

အဘ ‘ရေချမ်း’ ကလည်း သူ့သမီးဆီစာတစ်စောင်ရေး  
သည်။

အမေကလည်း မတတ်တခေါက်နဲ့ မတော်ရသေးသော သူ့  
ချွေးမလေးဆီကို စာရေးပါသေးသည်။

ထို့ကြော သူတို့သားအမိသားအဖသုံးယောက်လုံးကော  
အဘ ‘ရေချမ်း’ ပါ ပျော်ရွင်ရလွန်း၍ အိပ်လို့ပင်မပျော်နိုင်အောင်  
စကားတွေပြောမိကြပါသည်။

ထိုစကားများအားလုံး၏ အရင်းခံက ‘စမ်းရေအေး’ ပါ။

“ ခုလောက်ဆို ဘယ်လောက်များ ချောနေမလဲ မသိဘူးနော်  
‘ကိုရေချမ်း’ ”

အမေကပြောတော့ အဘ ‘ရေချမ်း’ မျက်နှာက ပီတိပြုးဖြင့်  
စွန်းဆိုတောက်ပနေပါသည်။

‘အေးမြဲ’ ဆီကအလှနဲ့ ဘုန်းထင်လင်း’ ရဲ့အသွေးအမွှေးနဲ့  
ပေါင်းစပ်ထားတဲ့ သမီးလေးရဲ့အလှက ဘာမှ မဝတ်ရမစားရခင်က  
ကို တောက်ပဝင့်ကွွားနေပြီးသားပါ။

ခုလို ဆီဦးထောပတ်စားကာ အဝတ်ကောင်းတွေဝတ်နေရ<sup>၅</sup>  
ပြီဆိုလျှင်တော့ သမီးလေးဘယ်လောက်များ ဖူးညွှတ်နေအောင်  
လှနေရှာမလဲ။

‘ပုညဲ့’ ကတော့ သူ့ညည်အတိုင်း ‘စမ်းရေအေး’ ကို စဖြစ်  
အောင်စလိုက်ပါသေးသည်။

“ နောင်တစ်နေ့၊ ငါကခြုံသမားကြီးဖြစ်လို့ နင်က ဆရာဝန်မ  
ကြီးဖြစ်လာရင်လည်း ... နင်ဟာ ငါရဲ့အချုပ်ဦးဆိုတာ မေ့မထားနဲ့  
အုံး ... ငါ နင့်ကိုပဲယူမှာ ”

ဒီစာပိုဒ်ကိုဖတ်မိလျှင် ‘စမ်းရေအေး’ အောင်ရယ်နေလိမ့်မယ်  
ဟု သူ ထင်မိပါသည်။

ကြော်နှင့်ကော်များ၏

၆၀၀၉၁၂

\*\*\*

၁၃

ဘာပဲပြောပြော 'ပုည' ရဲရင်ထဲမှာ 'စမ်းရေအေး' ဟာထာဝရ<sup>၁၂</sup>  
စီးဆင်းနေသော အချိစ်ရေစီးကြောင်းလေးပါ။

ဒီလိုနှင့် စာတွေရေးပြီး 'စမ်းရေအေး' ဆိုက ပြန်စာကိုသူတို့  
မျှော်လင့်နေကြပါသည်။

တစ်ပတ်လည်းမလာ နှစ်ပတ်လည်းမလာ တစ်လလည်းမ  
လာ နှစ်လလည်းမလာ၍ အဘ 'ရေချမ်း' က 'ပုည' ကိုလာပြောပါ  
သည်။

\*\*\*

ကြော်နီကော်ကဗျာမြိုက်



“သမီးလေးများ အနေကောင်းဖြစ်နေသလား မသိပါဘူး ‘ယဉ်’ ရယ် ... နှင့်မိမိဆို သမီးလေးက အဘတို့ကိုစာမပြန်ဘဲ နေပါမလား”

‘ယဉ်’ ခေါင်းညီမှုလိုက်မပါသည်။ သူတို့စာကိုတွေ့လျင် ‘စမ်းရေအေး’ စာ ပြန်ကိုပြန်မှုပါ။

“မအားများ မအားလုံးလား”

အဖေက တွေးတွေးဆဆ ဝင်ပြောတာဖြစ်ပါသည်။ သူတို့တော့မှာသာ ဆယ်တော်းအောင်ရင် ဘာမှဆက်တက်စရာမရှိပေ မယ့် ဖြူဗျိတာက ဆက်တက်စရာတွေတစ်ပုံတပင်။

တလောက ‘ကိုရင်မောင်’ ရန်ကုန်ရောက်တုန်းက သာကေတရှိ သူ့အစ်မဝမ်းကဲ့၏သမီးလေး စပိကင်ဆိုလား ဆက်တက်နေတယ်ဆိုလား သူသိခဲ့ပါသည်။

**ကြော်စွဲမြတ်စွာမြတ်စွာ**

‘စမ်းရေအေး’ လည်း စပါကင်တက်နေလျှင် ဘယ်လိုလုပ်ဖြီး  
ချက်ချင်း စာပြန်နိုင်ပါမလဲလေ။

“ စောင့်ပါအုံကွာ ”

ဒီလိုနှင့် ‘ပုည့်’ စိုက်ပိုးရေးတဗ္ဗာသို့လ်တက်ဘို့ အချိန်ရောက်  
လို့လာခဲ့ပါသည်။

ပျဉ်းမနားကိုသွားဖို့ ရန်ကုန်ဘူတာကြီးမှာ ရထားလာစီးရ<sup>၅</sup>  
၍ အဖော်အမေပါ ရန်ကုန်ကို လိုက်လာခဲ့ကြလေသည်။

မှုံးဘို့ကစိုက်ခင်းနဲ့အိမ်ကို အဘာ ‘ရေချမ်း’ ကိုအပ်ခဲ့လိုက်  
သည်။

‘ပုည့်’ တို့ရောက်လျှင် ‘စမ်းရေအေး’ ကိုသွားတွေ့မည်ဟု  
ကတိပေးခဲ့တာကြောင့် အဘာ ‘ရေချမ်း’ က ပျော်ရွင်စွာ ကျော်ရစ်ခဲ့ပါ  
သည်။

သူ ချစ်လှစွာသောသမီးလေးကို သူ မတွေ့ရပေမယ့် သူ့လို  
ပင်ချစ်ကြသောသူတွေ သွားတွေ့ခွင့်ရလျှင်ပင် သူ ကျော်ပါပြီ။

သူ သိချင်သမျှကို ‘ကိုရင်မောင်’ တို့လင်မယားလာလျှင် သူ  
ပြန်မေးလိုက်ရပဲမို့ သူ ကျော်ပွား နေရစ်ခဲ့လိုက်မိသည်။

‘ကိုရင်မောင်’ တို့လင်မယားကလည်း သမီးလေးကို သူတို့  
ရဲ့သမီးအရင်းလေးလို ချစ်ကြသူတွေမို့ သမီးလေးတွေ့ရင်လည်း  
ပျော်မှာပါလေ။ သူကတော့ အဝေးကသာ အတွေးဖြင့် ပျော်နေမည်။  
စိတ်ကူးဖြင့်ကျော်ရစ်ခဲ့တဲ့ ‘ရေချမ်း’ ‘ကိုရင်မောင်’ တို့ပြန်လာတော့  
ပိုစိတ်ဆင်းရဲသွားခဲ့ရပါသည်။

သမီးလေးက ‘ကိုရင်မောင်’ တို့လင်မယားကို လုံးဝထွက်မ  
တွေ့ခဲ့ပါတဲ့။

‘ကိုရင်မောင်’ တို့လင်မယားကိုတင်မက သူနဲ့တစ်တန်းထဲ

မွန်ချိုးမြှော်

\*\*\* \* \* \*

၁၂၆

ကျောင်းအတူတက်ခဲ့တဲ့ ‘ပုည’ ကိုပါ မသိဘူးဟုပြောလွတ်လိုက်သတဲ့။

‘ရေချမ်း’ မျက်ဝန်းတွင်မျက်ရည်များ စီးကျလာခဲ့ပါသည်။ သမီးလေးအဖေတို့ကို တကယ်ပဲစိမ်းသွားခဲ့ပြီပေါ့။ ဒါနဲ့များ အဖေတို့ဆီ ဘာကြောင့်စာရေးခဲ့ရတာလဲ။

တစ်ဖက်မှာ ‘ရေချမ်း’ ခံစားနေရန်ချိန် ပျဉ်းမနားရှိရောဆင်းတဲ့သို့လိုကို ရောက်ရောတဲ့ ‘ပုည’ မှာလည်း ‘စမ်းရေအေး’ ကို နာကြည်းမှန်းတီးနေချိန်ပါ။

တကယ်ဆို ‘ပုည’ တို့လာတာကို ‘စမ်းရေအေး’ ထွက်မတွေ့သင့်ဘူးလား။

ခုတော့ ခြိစောင့်ကိုပဲ ပြောခိုင်းလိုက်သည်။ သူ မသိပါဘူးတဲ့။

အဖေတို့အမေတို့ကတော့ ခမ်းနားထည်ဝါလျသော ‘စမ်းရေအေး’ တို့ခြိုကြီးကိုအေးကြည့်ကာ ‘စမ်းရေအေး’ အတွက်ကြည်နှုံးနေကြပေမယ့် ‘ပုည’ ရင်ထဲမှာတော့ ‘စမ်းရေအေး’ အပေါ် အမှန်းမိုးတွေ ရွာသွန်းနေမိပါသည်။

ပြန်ခါနီး ‘ပုည’ က ခြိစောင့်ကြီးကို မှာခဲ့လိုက်ပါသေးသည်။

“ နောက် ... ‘စမ်းရေအေး’ ရဲ့ဘဝမှာ ‘ပုည’ ဆိုတာဘယ်တော့မှမရှိစေရဘူးလို့ ‘စမ်းရေအေး’ ကိုပြောပေးပါ”

ပြောပြီးပြီးချင်း သူ ခြိရျောကလှည့်ထွက်လာခဲ့လိုက်ပါသည်။ ရွာကို ‘စမ်းရေအေး’ ပို့ခဲ့သောစာတွေကိုလည်း တစ်စစ်စုတ်ဖြေပစ်လိုက်မိသည်။

လူကိုပင် မှန်းတီးနာကြည်းမိမှတော့ ဒီစာတွေကိုရော သူဘာလို့ခင်တွယ်နေရအုံးမှာလဲ။

ကြော်နှင့်ကော်မျာ်

အဖောကတော့ စဉ်းစားဉာဏ်ရှိသူပို့ သူ့ကိုဖျောင်းဖျပါသည်။

“ ‘စမ်းရေအေး’ ကို လူလေးကိုယ်တိုင်တွေ့ရတာမှ မဟုတ်တာဘဲ ... တဗြားလူက ကြားဝင်ပြောတာဆိုရင်ကော လူလေးဘယ်လိုလုပ်မလဲ”

ဘယ်လိုပဲဖြစ်ဖြစ် ‘ပုည့်’ ရင်ထဲမှာတော့ ‘စမ်းရေအေး’ ကိုထုတ်ထားခဲ့လိုက်ပါပြီ။

ယခု ရန်ကုန်ကိုရောက်နေတာကလည်း ကျောင်းကဆရာခိုင်းလိုက်၍ စာအုပ်လာယူပေးရတာပါ။ သူ လိုချင်တဲ့ပစ္စည်းလေးတွေလည်း မှာလိုက်တာကြောင့် ‘ပုည့်’ စီးတီးမတ်ထဲကိုဝင်အရှာ ‘စမ်းရေအေး’ တို့စုတွဲဝင်လာတာကို တွေ့လိုက်ရတာဖြစ်ပါသည်။

‘စမ်းရေအေး’ က ‘ပုည့်’ ကိုမမြင်ပါ။ အရင်မြင်မိတဲ့ ‘ပုည့်’ မှာသာ ‘စမ်းရေအေး’ ကိုကျောခိုင်းရင်း စာအုပ်တွေကိုအချေး ‘စမ်းရေအေး’ နဲ့ပက်ပင်းကိုဆုံးကြတာပါ။

“ ‘ပုည့်’ ”

ကျောခိုင်းထွက်ခွာသွားတဲ့ ‘ပုည့်’ နောက်ကိုပြေးလိုက်ရင်း ‘စမ်းရေအေး’ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝါးလာခဲ့ပါသည်။

သူမ မှာတော့ တွေ့တွေ့ချင်း ဝမ်းတွေသာလိုက်ရတာ။ ‘ပုည့်’ ပုံစံကတော့ အေးအေးစက်စက် မာကြောကြောနှင့် ပြီးတော့ ‘စမ်းရေအေး’ ကိုလည်း အဖက်မလုပ်ချင်တဲ့ပုံစံမျိုးနှင့်ပါ။

‘စမ်းရေအေး’ ဘာတွေများ အပြစ်လုပ်ထားမိလို့ပါလဲ။

“ ‘ပုည့်’ ”

‘စမ်းရေအေး’ ငွေရှင်းကောင်တာတွင်ရပ်နေသော ‘ပုည့်’ အား ဆွဲခေါ်လိုက်မိပါသည်။

“ ပြော ... နင်င့်ကို ဘာလို့စကားမပြောတာလဲ... ငါ ပို့  
လိုက်တဲ့စာကောရုလား ... အဖကော နေကောင်းရဲ့လား”

လျော့သားနားလွန်းသော မိန်းကလေးတစ်ယောက်က သာမန်  
ယောက်ဗျားလေးတစ်ယောက်ကို အတင်းဆွဲကာ စကားတွေပြောနေ  
တာကြောင့် လူတွေကလှမ်းကြည့်ကြပါသည်။

‘တာရာ’ ကိုယ်တိုင်လည်း လှမ်းအကြည့် ‘စမ်းရေအေး’ တို့  
အဖြစ်ကို လှမ်းတွေ့လိုက်ရတာကြောင့် ကောင်တာရှိရာဆီ ခပ်  
သွက်သွက် လျောက်လာခဲ့လိုက်ပါသည်။

‘ပုည့်’ က ‘စမ်းရေအေး’ ကိုင်ထားသော သူ့ လက်ကိုဆွဲဖယ်  
ကာ ‘စမ်းရေအေး’ အား ခပ်တည်တည် လှည့်ပြောလိုက်မိပါသည်။

“ ငါ ပြောတာနင်သိချင်ရင် နင်တို့အိမ်က ခြို့စောင့်ကြီးကိုပြန်  
မေးကြည့်လိုက်ပေါ့... ငါ သွားမယ်”

“ မသွားရဘူး ... ငါ သိချင်တာတွေ နင်ဖြော်ပေါ်တော့မှသွား  
ရမယ်”

‘စမ်းရေအေး’ က ‘ပုည့်’ လက်ကိုအတင်းဆွဲကာအပြော ...

“ ‘ကြယ်စင်’ .... ဘာဖြစ်တာလဲ”

‘တာရာ’ ဝင်မေးလိုက်မိတာဖြစ်ပါသည်။

ကိုကို ‘တာရာ’ ကိုမြင်လိုက်ကာမှ ‘စမ်းရေအေး’ မျက်ဝန်းမှ  
မျက်ရည်များ စီးကျေလာခဲ့ကာ ‘ပုည့်’ လက်ကိုကိုင်ထားတာလဲ  
ဖြတ်ပစ်လိုက်မိပါသည်။

“ ဒါ မော်ဘိတုံးက ‘ကြယ်စင်’ ရဲ့သူငယ်ချင်း ‘ပုည့်’ တဲ့  
ကိုကို ... ‘ကြယ်စင်’ တို့နဲ့ခြို့ချင်းကပ်ရက်နေလာခဲ့တာ ... အခု  
သူက ‘ကြယ်စင်’ ကိုစကားမပြောဘူး ... ‘ကြယ်စင်’ ကဘာဖြစ်နေ  
လို့လဲ”

‘တာရာ’ ‘ပုည’ ကိုလှမ်းအကြည့် ‘စမ်းရေအေး’ ရဲ့လက်မှ  
လွတ်သွားတဲ့ ‘ပုည’ က ကောင်တာတွင် ငွေရှင်းကာ ‘စမ်းရေအေး’  
ကို တစ်ချက်လေးမှပင်လှည့်မကြည့်ဘဲ ထွက်ခွာသွားပါတော့  
သည်။

“ ‘ပုည’ ... နှင်းသာဖြစ်နေတာလဲ”

‘စမ်းရေအေး’ လိုက်ကာခေါ်ပေမယ့် ‘ပုည’ ရဲ့အသဲကမာ  
ကျောလွန်းလှပါသည်။

‘ပုည’ ဒီလိုဖြစ်သွားအောင် သူမ ဘာအမှားတွေများ လုပ်ခဲ့  
လို့လဲ။

လူတွေကြည့်နေပါလားဆိုတဲ့ အသိကိုပင် မေ့လေ့သွား  
လောက်အောင် ‘စမ်းရေအေး’ မျက်လုံးမှ မျက်ရည်တွေစီးကျလာ  
တာကြောင့် ...

“လာ ကြယ်စင်” ... ကားပေါ်မှာ သွားထိုင်နေနော်”

‘တာရာ’ ကောင်တာတွင် ဝယ်လာတဲ့ပစ္စည်းများနှင့် သူ့  
ခရက်တစ်ကိုတင်ကာ ‘ကြယ်စင်’ ကို ကားရှိရာ အရင်ခေါ်လာ  
ခဲ့လိုက်ပါသည်။

‘ကြယ်စင်’ ပုံစံက ဝမ်းနည်းမှုပြုပျောက်ပုံ မပေါ်သေးပါ။  
တသိမ့်သိမ့်သာ နှိုက်ငိုနေသေးတာကြောင့် ‘တာရာ’ နှစ်သိမ့်လိုက်  
မိပါသည်။

“တိတ်ပါ ညီမလေးရယ် ... သူ ညီမလေးကိုအထင်လွှဲနေ  
လို့ ဖြစ်မှာပါ”

အထင်လွှဲရအောင် ‘စမ်းရေအေး’ ဘာလုပ်ခဲ့လို့လဲ။ စာလည်း  
ရေးခဲ့တာပဲမဟုတ်လား။ အဲဒီရေးခဲ့တဲ့စာတွေကိုရော သူတို့  
ပြန်ခဲ့လို့လား။

**မွန်ခြားမြော်**

\*\*\* \* \* \*

၁၂၈

နောက်ထပ်လည်း ‘စမ်းရေအေး’ ဘက်က စာတွေထပ်ရေးခဲ့  
တာပါပဲ။

ပြန်စာတွေ တစ်စောင်မှုမရတဲ့အပြင် တွေ့ရတဲ့အခိုက်ကလေး  
ကို ဝမ်းသာကြည်နဲ့ ပြီးဖျော်ရမလားအောက်မေ့ပါတယ် ‘ပုည့်’ ချိုး  
သွားတဲ့အချိုးက ‘စမ်းရေအေး’ ကို ပါးချွေသွားတာထက်ပင် ခံစားရ  
ခက်လှတာမို့ ‘စမ်းရေအေး’ ခြိုးပွဲချွေသာ ငိုပစ်လိုက်မိပါတော့သည်။

\*\*\* \* \* \*

**ကြော်နှင့်ကော်မြိုက်**



ତାଗାଯିତେବୁ କିଆପ୍ରତିଅବାଃଲ୍ୟଃକୀ ଶ୍ରୀଃକିଂଦିନିବା ତିଥିନ୍ଦ୍ରାତ୍ମାଙ୍କ  
‘ବ୍ୟାନ୍ଧିଃତନ୍ଦିଲନ୍ଦିଃ’ କିମ୍ବାତ୍ମିନ୍ଦିନିପି॥

ଯତ୍ତିଃଲେଃପତମନ୍ତ୍ରିଃଶ୍ଵରଃ ଶତନ୍ତ୍ରାଲ୍ୟିକରିତାକୀ ତୁ ମହିଲ୍ୟିକ  
ପେମନ୍ତ ମେହିତିକରାତ୍ରେଆବାଃଲ୍ୟଃ ‘ବ୍ୟାନ୍ଧିଃତନ୍ଦିଲନ୍ଦିଃ’ ଲକ୍ଷଣକୀ  
ରୋକରିଲାଏୟିପିତନ୍ତ୍ରି॥

ତାଗାଯିଶ୍ଵର ଯତ୍ତିଃଲେଃହାଂକୀ ‘ଶ୍ରୀଯିତନ୍ଦି’ ଭୁ ଫାମନ୍ତିପ୍ରାଣଃ  
ଲ୍ୟିକରିପ୍ରିଃକରନ୍ତିଃକ ଶ୍ରୀଯିତନ୍ଦି ରୁହାଂକୀ ତୁତ୍ତିଃମିତାଃଦ୍ୟାତ୍ମିନ୍ଦି  
ତନ୍ତ୍ରି॥

ତାତ୍ରାଃଲ୍ୟମଧ୍ୟିନ୍ଦିଲାଲ୍ୟି ଶ୍ଵରିନ୍ଦିଲନ୍ତ୍ରିଃମଧ୍ୟିନ୍ଦିଭୁ ତୁ ଶଂତିଃମିତନ୍ତ୍ରି॥  
ତୁ ଶଂତିଃମିତିତ୍ରାତିତ୍ରିନ୍ଦିଲନ୍ତ୍ରିଃ ଯତ୍ତିଃଲେଃନ୍ତିଅରିନ୍ଦିନାଲ୍ୟାତ୍ରେରୁ  
ଅଶକ୍ତିଅତ୍ୟାଯିମୁନ୍ଦିନ୍ଦିଲାଲ୍ୟି ତୁ ଘୋରିଅକରିପଞ୍ଚିକରିଲାଲ୍ୟିନ୍ଦିଲନ୍ତ୍ରି॥

အိမ်ကိုလိုက်လာတော့လည်း လုံးဝပေးမတွေ့ဘဲ သမီးလေး  
က လုံးဝမတွေ့ချင်တဲ့ပုံစံ ပြောခိုင်းလိုက်မိသည်။

တကယ်ဆို ‘ရေချမ်း’ ဆိုတာ သူတို့ရဲ့အလုပ်သမားရဲ့သား  
ပါ။ သမီးလေးနဲ့ ဘာပတ်သက်စရာလိုတော့လို့လဲ။ ‘ရေချမ်း’ နဲ့  
တောင် ပတ်သက်ဖို့မလိုတော့ဘူးဆိုလျှင် တဗြားလူတွေဆို ပိုမြီး  
တော့တောင် ဝေလာဝေးပေါ့။

‘စမ်းရေအေး’ အိမ်ကိုပြန်ရောက်လာတော့ ဒယ်ဒ္ဓိကိုညှိုံးခန်း  
တွင်းမှာ အဆင့်သင့်တွေ့လိုက်ရပါသည်။

‘စမ်းရေအေး’ ဒယ်ဒ္ဓိကို ဘာမှုမပြောဘဲ ခြိထဲဆင်းကာ ခြုံ စောင့်  
‘ဦးမှုတူး’ ကို အော်ခေါ်လိုက်မိပါသည်။

“ ဦးမှုတူး .... ကော ”

‘ဦးမှုတူး’ က ဘာတွေဖြစ်လာမှန်းမသိ၍ ‘စမ်းရေအေး’ ဆီ  
ကို အူယားဖားယား ပြေးလာရှာပါသည်။

“ ပြောပါ မမလေး ... ကျွန်တော်ဘာလုပ်ပေးရမလဲ ”

‘ဘာရာ’ ကတော့ ဘာမှုမပြောဘဲ ‘ကြယ်စင်’ ကိုသာ ငါး  
ကြည့်နေမိပါသည်။

‘ကြယ်စင်’ ဒေါသဖြစ်လောက်အောင်လည်း တစ်ဖက်ကခါး  
ခါးသီးသီး အမူအယာဖြင့် ထွက်ခွာသွားသော ကောင်လေးကိုသာ  
ဖြင်ယောင်နေမိပါသည်။

ဘာတဲ့။ ‘ကြယ်စင်လေး’ ခေါ်လိုက်တာ ‘ပုည့်’ ဆိုလား ဘာ  
လား ညာလား။

ရုပ်အကျိုအကွက်လက်တို့၊ ဆိပ်ခွန်ပုဆိုး ညိုညိုလေးဖြင့်  
ကောင်လေးပုံစံက ဂျစ်ကန်ကန်မာကြောကြောပုံစံလေးပါ။ ဒီကောင်  
လေးကို ‘ကြယ်စင်’ က အတော်လေးပင် ခင်မင်တွယ်တာပုံရပါ

သည်။

စီးတီးမတ်မှ အိမ်ကိုပြန်လာရာလမ်းတလျောက်လုံး ဝမ်းနည်းကြော်ကွဲဖွားနေပုံက အတော်ကြီးကို စိတ်ထိခိုက် ခံစားလာရတဲ့ပုံပါ။

‘တာရာ’ ‘ကြယ်စင်လေး’ ကို နှစ်သိမ့်ချင်ပေမယ့် ဒီပြဿနာတွေရဲ့အရင်းအမြစ်ကို သူ မသိပါ။

စိတ်ရှုပ်ရှုပ်ဖြင့် အိမ်ကိုမောင်းအလာ အိမ်ထဲရောက်ကာမှ ‘ကြယ်စင်လေး’ ရဲ့ ဒေါသတွေပေါက်ကွဲ ထွက်လာခဲ့တာဖြစ်ပါသည်။

“ တလောက ကျွန်ုမဆီကို ... ဘယ်သူလာသေးသလဲ ”

‘ဦးမှတူး’ က တော်တော်နဲ့မဖြေလေပါ။ နီးရာဓားကိုကြောက်နေရပုံနှင့် ခေါင်းင့်နေတာကြောင့် ...

“ ပြောလေ ... ကျွန်ုမဆီကို စွာကာဘယ်သူတွေလာသေးလဲ ”

“ လင်မယားနှစ်ယောက်ရပ် ... ကောင်လေးတစ်ယောက်ရယ် လာပါတယ် ”

“ အဲဒုတိန်းက ကျွန်ုမက... ဘယ်သွားနေလို့လဲ ”

ထိုအချိန်တိုးက ‘ကြယ်စင်’ အခန်းထဲမှာ စာဖတ်နေတာမို့ မသိလိုက်ပါ။

“ မမလေး အခန်းထဲမှာပဲရှိပါတယ် ... ဒါပေမယ့် သူငွေးက ပေးမတွေရဘူးဆိုတာနဲ့ ကျွန်ုတော်က ပြန်လွှတ်လိုက်ရပါတယ် ”

‘စမ်းရေအေး’ ပါးပေါ် မျက်ရည်များ စီးကျေလာခဲ့ပါသည်။

ကြည့်ပါဦး။ သူမကို တွေ့ချင်လွန်း၍ အဝေးကတမင်လာရ ရှာတဲ့ ‘ပုညာ’ တို့ကို ဒယ်ဒီမို့လုပ်ရက်လိုက်လေခြင်း။ တကယ်ဆို ‘စမ်းရေအေး’ အသက်ရှင်လာခဲ့ရတဲ့ ဘဝတလျောက်လုံး ‘ပုညာ’ တို့

မွန်ချိုးမြှော်

\*\*\* \* \* \*

၁၂၂

မိသားစုရဲ့ မေတ္တာတွေနဲ့ပါ လူဖြစ်လာခဲ့ရတယ်ဆိုတာ ဒယ်ဒီ မသိ  
လေရှေ့သလား။

“ ‘ပုည’ က... ဘာပြောသွားလဲ”

“ ကောင်လေးနော် ... သူ့ဘဝမှာ ကောင်မလေးဘယ်တော့  
မှ မရှိဖော်ဘူးလို့ မှာသွားခဲ့တယ်”  
ဒါကြောင့် ‘စမ်းရေအေး’ ကိုအတွေ့ ‘ပုည’ ခါးခါးသီးသီး  
ဖြစ်သွားခဲ့ရတာပဲနေမှာ။

တွေးလေ တွေးလေ ‘စမ်းရေအေး’ ဒေါသဖြစ်ရလေမို့ ဒယ်ဒီ  
ကို ရင်ဆိုင်ကာ မျက်နှာချင်းဆိုင် ဖြဖြတ်းလိုက်မိပါသည်။

“ ဒယ်ဒီ ... သိပ် တရားလွန်တာပဲ”

‘ဦးဘုန်းထင်လင်း’က အဖြစ်မှန်တွေအကုန်လုံးကို ကြားပြီး  
ပြီးမို့ သမီးဖြစ်သူကို တည်ြင်မေးချမ်းစွာ ရင်ဆိုင်လိုက်မိပါသည်။

“ ဒယ်ဒီ ... ဘာ တရားလွန်လို့လဲ... ဒယ်ဒီ လုပ်တာ ဘာ  
မှားနေလို့လဲ”

“ တကယ်ဆို ‘ပုည’ တို့မိသားစုဟာ သမီးကိုတွေ့ချင်လွန်း  
လို့ အဝေးကြီးကနေ တကူးတက လာကြရရှာတာပါ ဒယ်ဒီ... ဘာ  
လို့ သမီးနဲ့ပေးမတွေ့ခဲ့ရတာလဲ”

“ ဒယ်ဒီ ဘာလို့ပေးမတွေ့ရာ့လဲဆိုရင် ... သူတို့နဲ့  
သမီးနဲ့က ဘာပတ်သက်စရာလိုသေးလို့လဲ ... သူတို့ဟာသမီးရဲ့  
ဘဝဟောင်းမှာ ကျွန်ုရစ်ခဲ့တဲ့သူတွေပဲ”

‘စမ်းရေအေး’ လျှောင်ပြီးပြီးကာ ဒယ်ဒီကိုပြန်ပြောလိုက်မိပါ  
သည်။

“ ဒယ်ဒီက ကျွန်ုရစ်ခဲ့တယ်လို့ ယူဆပေမယ့် သမီးရဲ့ရင်ထဲ  
မှာတော့ သူတို့မိသားစုကော အဖေကောက ဘယ်တော့မှာကျွန်ုရစ်

ကြောင်းမြင်ကော်မျာ်

ခဲ့မယ့် သူတွေမဟုတ်ဘူး ... သမီးရှိနေသရွှေ သူတို့ရှိနေကြမှာပဲ”

“ ဒယ်ဒီအဖို့မှာတော့ ... သမီးရှိနေတာဟာ ဒယ်ဒီတို့မိသား စုအတွက်ပဲ ... အခု ဒယ်ဒီရှာနေသမျှဟာလည်း နောင်တစ်နေ့၊ ဒယ်ဒီတို့မရှိတော့ရင် သမီးတို့အတွက်ပဲ ... အဲဒီတော့ ဒယ်ဒီ သမီးကိုပဲ သိတယ်... သမီးရဲ့ဘဝဟောင်းကလူတွေကို သိလည်း မသိချင်ဘူး ... သိလည်းမသိဘူး”

‘စမ်းရေအေး’ ဒယ်ဒီကိုကြည့်ကာ စက်ဆပ်စုံရှာသွားမိပါ သည်။ ဒီလိုလူမျိုးက ‘စမ်းရေအေး’ ရဲ့ အဖေအရင်းတဲ့လား။။

ရုပ်ကသာ ‘စမ်းရေအေး’ နဲ့ ခွဲမရအောင်တူနေပေမယ့် ဒယ်ဒီ ရဲ့စိတ်ပါတ်ကတော့ ‘စမ်းရေအေး’ နဲ့ ဆန့်ကျင့်စွာ မာကြာ ပြတ် သား ရက်စက်လွန်းလှပါသည်။

တကယ်ဆို ‘စမ်းရေအေး’ လူဖြစ်လာတဲ့ ဆယ့်လေးနှစ်လုံး လုံးက အဖေနဲ့အမေရဲ့ရင်ခွင်ထဲမှာသာ ကြီးပြင်းလာခဲ့ရတာပါ။ အမေဆုံးပါးသွားပြီးနောက်ပိုင်းကျ ပြန်တော့လည်း ‘ပုည့်’ ရဲ့မိဘ တွေက သူတို့ရဲ့သမီးအရင်းလေးလို့ အရိပ်တကြည့်ကြည့်ဖြင့် ပြ စုစောင့်ရှောက်လာခဲ့ကြတာပါ။

တကယ်ဆို ဒီလိုလူတွေကို ‘စမ်းရေအေး’ မတွေ့သင့်ဘူး လား။ နည်းနည်းလေးတောင် စကားမပြောသင့်ဘူးလား။။

“ ဒယ်ဒီ ... သိပ်လွန်တယ်”

ဒါကြာင့်သာပဲ ‘ပုည့်’သူ့ကို ရက်ရက်စက်စက်ထားခဲ့ကာ ကျောခိုင်းထွက်ခွာသွားခဲ့တာ ဖြစ်ရပါမည်။

‘စမ်းရေအေး’ မျက်နှာကိုလက်ဝါးနှင့်အပ်ကာ ရှိက်ကာ ရှိက် ကာ ထိုကြွေးလိုက်မိပါသည်။

ဇည့်ခန်းတွင်းက ‘စမ်းရေအေး’ တို့ရဲ့အဖြစ်ကြောင့် ‘မယ်

မွန်ခြားမြေသူ

\*\*\*

၁၃၄

မယ်ဘုရား' ကော ဖိုးဖိုး ဖွားဖွားပါ အညွှန်းထဲကို ရောက်လာခဲ့  
ကြပါသည်။

“ဘယ်လို ...ဖြစ်လာခဲ့ကြတာလဲကွယ်”

‘မယ်မယ်ဘုရား’ က ရင်ဘတ်ကိုဖိုကာမေးသလို ဖိုးဖိုး  
ဖွားဖွားကလည်း မေးလာတာကြောင့် ‘တာရာ’ သူ သိသမျှကို ပြန်  
ပြောပြန်မိပါသည်။

ဒီကောင်လေးက ‘ကြယ်စင်’ ရဲ သူငယ်ချင်းတဲ့လား။ သူ  
ငယ်ချင်းလို့သာဆိုနေပေမယ့် ‘ကြယ်စင်’ မျက်ဝန်းမှ သံယောဇ်  
က သူငယ်ချင်းအဆင့်ထက် ပိုနေတာကို ‘တာရာ’ အကဲခတ်မိပါ  
သည်။

‘ကြယ်စင်’ ဘက်ကပိုနေသလို ကောင်လေးဘက်ကကော  
မပိုနိုင်ဘူးလား။

အခြေအနေတွေ အဆင့်အတန်းတွေ ကွာခြားလွန်းတာမို့  
ကျောစိုင်းသွားတဲ့ သဘောများလား။

‘တာရာ’ အမြင်မှာတော့ ‘ကြယ်စင်’ နဲ့စကားပြောဖို့ တန်  
ပင်မတန်။

အခု ‘တာရာ’ ရှေ့မှာထိုင်နေတဲ့ ‘ကြယ်စင်’ ဆိုတာက ဟိုး  
မိုးကောင်းကင်အမြင့်မှာ လုပစ္စာတည်ရှိနေတဲ့ ငွေကြယ်စင်လေး  
တစ်ပွင့်လို လုပသားနားတောက်ပလွန်း သူလေးတစ်ယောက်ပါ။

ဒါကိုများ ‘ကြယ်စင်’ က ဝမ်းပမ်းတနည်း ငိုနေတယ်ဆို  
တော့ ‘တာရာ’ ပဲ ‘ကြယ်စင်’ ကို ဖျောင်းဖျုလိုက်မိပါသည်။

“တိတ်ပါ ‘ကြယ်စင်လေး’ ရယ်... ဒယ်ဒီက သူတို့နဲ့ပေး  
မတွေ့တာကလည်း ‘ကြယ်စင်လေး’ ကို စိတ်အနောက်အယုက်  
ဖြစ်မှာစိုးလို့ပဲ နေမှာပါ... ဟုတ်တယ် မဟုတ်လား ဒယ်ဒီ”

ကြော်စွဲကော်စွဲမြို့

၆၀၆၉၁

\*\*\*

၁၃၅

‘ဦးဘုန်းထင်လင်း’ ရောယောင်ကာ ခေါင်းညိုမ့်လိုက်မိပါ  
သည်။

တကယ်ဆို လုံးဝကိုမပတ်သက်စေချင်တော့တာပါ။ ‘ပုည့်’  
ဆိုတဲ့ ကောင်လေးရေးလိုက်တဲ့ စာထဲမှာ သမီးကိုသူတစ်နေ့ရဲ့  
အောင် ယူမယ်ဆိုတာပါလိုက်သေးသည်။

‘ဦးဘုန်းထင်လင်း’ မဲ့မဲ့ကြီးပြီးလိုက်မိပါသည်။ အမဲရိုးနှယ်  
ဟင်းအိုးမှအေးမနော...

သူ့လို သူငြွေးကြီးတစ်ယောက်ရဲ့ သမီးကို ဒင်းလိုဘာမ  
ဟုတ်တဲ့ တောကကောင်က ရအောင်ယူလို့ရမတဲ့လား။

ယူဖို့မပြောနဲ့ ခြိတဲတောင် သူ အဝင်မခံခဲ့တာ ဘယ်နှယ့်  
ရှိစား။

အခု သမီးသူကို စိတ်ဆိုးလည်း ခဏပေါ့။

အချိန်တွေကြာလာလျှင် သမီး ဒီ ‘ပုည့်’ ဆိုတဲ့ ကောင်လေးကို  
မေ့သွားမှာ သေချာပါသည်။

‘ဘုန်းထင်လင်း’ ဧည့်ခန်းထဲက ထွက်ခွာသွားချိန် ‘စမ်းရောအေး’ သူ့အခန်းထဲကို ပြေးဝင်လာကာ ခုတင်ပေါ် ဝမ်းလျားထိုး  
မောက်အိပ်ရင်း ကိုယ့်ဘဝကိုယ် ကြကွဲစွာ ရှိကိုင့်လိုက်မိပါသည်။

ခုဆို အဖေတစ်ယောက် ‘စမ်းရောအေး’ ကို ဘယ်လောက်များ  
နာကြည်းနေရှာမလဲ။

“သမီးကို ခွင့်လွှတ်ပါ အဖေရယ်... သမီး တစ်နေ့ အဖွဲ့ဆီ  
ကို ပြန်ဖြစ်အောင် ပြန်လာခဲ့မှာပါ”

သည်အတွေးကို တွေးမိတဲ့နောက် ‘စမ်းရောအေး’ စိတ်တွေ  
ပြန်လည်ကာ ကြည်လင်လန်းဆန်းလာခဲ့ပါသည်။

ယခုအချိန်က မိဘလက်အောက်မှာ ပညာသင်နေတံ့ဆိုတော့

ကြော်မြေကော်ကျော်မြို့၍

**မွန်ခိုးမြော်**      \*\*\* \* \* \*      ၁၂၅  
 သူတို့ချပ်ခြယ်တာကို ‘စမ်းရေအေး’ လိုက်နာရမှာ သေချာသည်။  
 ‘စမ်းရေအေး’ ပညာပြည့်စုံသွားပြီဆိုလျင်တော့ ဒယ်ဒီတို့  
 ‘စမ်းရေအေး’ ကို ဘယ်လိုတားမလဲ။  
 ဒယ်ဒီတို့တားလည်း ‘စမ်းရေအေး’ အဖွဲ့ဆီကို မရောက်  
 ရောက်အောင် ပြန်သွားမည်။  
 ‘ပုည့်’နဲ့ မဖြစ်ဖြစ်အောင် ပြန်တွေ့မည်။ ဒယ်ဒီတို့ ဘာလုပ်  
 အံ့ဌံးမလဲ။  
 ‘စမ်းရေအေး’ အချိန်တွေကို အမြန်ဆုံးကုန်ဆုံးစေချင်ပါပြီ။

\*\*\* \* \* \*



“‘ကြယ်စင်’ ညီမလေး မနက်စာ စားရအောင်”  
 မနက်ဖက် ‘ကိုကိုတာရာ’ လာနှီးသည့်အချိန် ‘ကြယ်စင်’ အ<sup>၁</sup>  
 ဆင်သင့် ဖီးလိမ်းပြင်ဆင်ပြီးနေပါပြီ။

အားလုံးက မန္တော်က အရှိန်ဖြင့် ‘ကြယ်စင်’ စိတ်ကောက်ကာ  
 မနက်စာ လာမစားဘဲ နေမည်ဟု ထင်နေကြပေမယ့် ‘ကြယ်စင်’  
 လှလှပပလေး ဝတ်စားကာ ထွက်လာတော့ အံ့သုနေမိကြပါသည်။  
 ‘စမ်းရေအေး’ စိတ်ထဲမှာတော့ ကိုယ့်အကြံနှင့်ကိုယ် ကြပြီး  
 သားပါ။

သူမလည်း ကားမောင်းတတ်နေပြီပဲ။ ရန်ကုန်နှင့်မှော်ဘီ  
 ဘယ်လောက် ဝေးတာလိုက်လို့ သူမအဖွဲ့ဆီကို လိုက်သွားလိုက်  
 မည်။

သည်အကြံထွေနှင့် လှလှပပပြင်လာတဲ့ ‘စမ်းရေအေး’ ကို  
 ဒယ်ခိုက လှမ်းပြောလိုက်ပါသည်။

“သမီးကို ဒယ်ဒီပြာစရာရှိတယ်... မနေ့ထဲက ပြာမလိုဟာ  
ပြသာနာဖြစ်သွားလို မပြာလိုက်ရဘူး”

‘စမ်းရေအေး’ ဘာမှ မပြာဘဲ ကာဖို့သာ င့်သောက်နေ  
လိုက်ပါသည်။

“သမီးရဲ့ ဆန်နိုပါဆလွန်းလေးက ကရိုကချောနဲ့မို့ ရောင်း  
လိုက်တော့မယ်... သမီးအတွက် ဒယ်ဒီ မာစီဒီးကားအသစ်တစ်စီး  
မှာထားတာ ခုရောက်လာပြီ... ဒရိုင်ဘာလ အသင့်ပဲ”

“သမီးအသာလည်း မောင်းတတ်နေတာပဲ”

‘စမ်းရေအေး’ အထွန်းတက်မိတော့ ...

“သမီးရဲ့ ကျောင်းစာတွေက ပိုအရေးကြီးလာပြီလေ ဒါ  
ကြောင့်ပါ”

အမှန်မှာ ‘စမ်းရေအေး’ ကို တစ်ယောက်တည်း လွတ်ရမှာ  
စိတ်မချု၍ ဒယ်ဒီ အကွက်ဆင်လိုက်တယ်ဆိုတာ ‘စမ်းရေအေး’  
မသိဘဲ နေပါမလား။

အေးလေ... ဒယ်ဒီလက်အောက်မှာ နေတုန်းတော့ ဒယ်ဒီ  
ချယ်လှယ်ကြီးကိုင်သမျှကို ‘စမ်းရေအေး’ ခံနေရအုံမှာပါပဲ။

နောင်တစ်နေ့ ဒယ်ဒီလက်အောက်က လွတ်တော့မှာ ‘စမ်း  
ရေအေး’ သဘောပျော်။

နောင်တစ်နေ့ သူမရဲ့ဆုံးဖြတ်ချက်ကို အကောင်အထည်  
ဖော်နိုင်ဘူး သူမကြိုးစားရမည်။

‘စမ်းရေအေး’ ဒယ်ဒီကို ဘာမှ ပြန်မပြာဘဲ စာအုပ်တွေပိုက်  
ကာ တိုက်ရှေ့ကို ထွက်အလာ လှပခမ်းနားသော နက်ပြာရောင်  
မာစီဒီးကားအသစ်စက်စက်ကြီးတစ်စီး သူမရပ်နေရာရှေ့ကို ညက်  
ညာစွာ ရှေ့ဗာနဲ့ ထိုးဆိုက်လာပါသည်။

ကားမောင်းလာတဲ့ ဒရိုင်ဘာက သူ့ကားတံခါးကို ဖွင့်ကာ  
**ကြော်မြေကော်စားရှိ**

ကပ္ပါကယာ ဆင်းလာရင်း ‘စမ်းရေအေး’ ထိုင်မဲ့ နောက်ဖက်က  
ကားတံခါးကို ရှိကျိုးစွာ ဖွင့်ပေးပါသည်။

အများအမြင်မှာ ‘စမ်းရေအေး’ ရဲ့ဘဝက အထင်ကြီးစရာ၊  
လေးစားစရာ၊ အားကျော်ယူကျော်နှစ်သာက်ဖွယ် ဖြစ်နေမှာ သေ  
ချာနေပေမယ့် ‘စမ်းရေအေး’ အတွက်ကတော့ နည်းနည်းလေးမှုကို  
မကြည့်နဲ့၊ မသာယာမိပါ။

ဒီလို အဆောင်အယောင်တွေ ဒီလိုအခမ်းအနားတွေက ‘စမ်း  
ရေအေး’ ရဲ့ နိဂုံမှုလစိတ်ကို ပြောင်းလဲလာအောင် စွမ်းဆောင်နိုင်သည်မှ  
မဟုတ်ချေဘဲ။

‘စမ်းရေအေး’ စိတ်ထဲမှာ ငယ်စဉ်က လွတ်လပ်စွာ ကျောင်း  
သွားခဲ့ရတဲ့ဘဝကိုသာ ပြန်လည်ကာ လွမ်းမောနေမိပါသည်။

ခုခံ့ ဒရိုင်ဘာက ‘စမ်းရေအေး’ ကို ကျောင်းကိုပို့ရုံတင်  
မဟုတ်ပါ။ ကျောင်းမှာပါ တစ်နေကုန် ထိုင်စောင့်နေတဲ့ အလုပ်ကို  
ပါ လုပ်နေရပါသည်။

တစ်ခါတစ်လေ ‘စမ်းရေအေး’ ဘဝကို ဒီလောက်တောင် ချုပ်  
ခြယ်လွန်းတဲ့ ဒယ့်ဒီကို ထားခဲ့ကာ အဖွေဆီကို ထွက်ပြီးချင်စိတ်  
ပေါက်မိပေးမယ့် ဒီလိုထွက်ပြီးလည်း ခဏဲ့ လွတ်မှာကို ‘စမ်းရေ  
အေး’ သိပါသည်။

သူမလွတ်မြောက်ချင်တာ တစ်ဘဝလုံးအတွက် လွတ်မြောက်  
ချင်တာပါ။ ဒီတော့ အောင့်အီးကာ သူမစာကို ပိုကြီးစားဖြစ်သည်။

ဒီလိုအခန်းတွင်းက မထွက်ဘဲ ကြီးစားပြန်တော့လည်း နား  
နှို့လာပို့သလို၊ မုန့်လာပို့သလိုနှင့် ခိုင်းတဲ့ကောင်မလေးတွေကို  
ဒယ်ဒီက ‘စမ်းရေအေး’ အား အကဲခတ်ခိုင်းတတ်ပါသည်။

ယူတွေအဆုံး သူငယ်ချင်းနဲ့ ဖုန်းပြောတာကအစ ဒယ်ဒီ  
လိုက်လံစစ်ဆေးနေလေတော့ ‘စမ်းရေအေး’ နေရတာ မလွတ်လပ်  
**ကြော်မြော်စားမို့**

မြန်မားမြှေ့သူ

\*\*\* \* \* \*

၁၄၀

တော့ပါ။ ဒီလိုမလွတ်လပ်လေ ‘စမ်းရေအေး’ ဒယ်ဒီကို ပိုမုန်းတီးမိ  
လေပါ။

အဖေဆိုတာ သားသမီးကို ငွေကြေးပြည့်စုံအောင် ထားပေး  
ရုံလေးနဲ့ တာဝန်ကျေပြီလို့ ယူဆလို့ရစတမ်းလား။  
သားသမီးကို စိတ်ချမ်းသာအောင် ထားပေးဖို့ကော မလိုအပ်  
ဘူးလား။

ဒယ်ဒီနဲ့ယုဉ်လေ အဖေ့ရဲ့ အကြောင်နာ၊ အယုယတွေကို ‘စမ်း  
ရေအေး’ ပိုမိုကာ အောက်မေ့သတိရတမ်းတမိလေပါ။

‘စမ်းရေအေး’ က အဖေ့လက်ထဲမှာနေလျှင် ဆင်းရဲပင်ပန်းမှာ  
စိုး၍ သူခံစားနေရတာတွေကို ကြိုတ်မိတ်ဖြေသိပ်ကာ မြို့ကို ထည့်  
လိုက်တာကလည်း အဖေ့ရဲ့ ကြိုးမားလှသော မေတ္တာတွေပါ။

သွေးမတော်၊ သားမစပ်သော်လည်း တကယ့်မိဘအရင်းအ  
ချာလို ‘စမ်းရေအေး’ ကို ချစ်နိုင်လွန်းသော အဖေ့ရဲ့မေတ္တာကို သတိ  
ရလေ၊ ‘စမ်းရေအေး’ ဖလင်အရင်းကို မုန်းတီးမိလေပါ။

ဒယ်ဒီကို မုန်းတီး၍လည်း ‘စမ်းရေအေး’ အိမ်ပြန်ရောက်လျှင်  
အခန်းအောင်းကာ စာကျက်နေဖြစ်တာပဲ များသည်။

တစ်ခါတလေ အပြောင်းအလွှာအဖြစ် စာဖတ်သည်။  
‘မြေကမ္မာ’ ဆိုသော စာရေးဆရာရဲ့ စာပေတွေကို ‘စမ်းရေ  
အေး’ နှစ်သက်သည်။

လုံးချင်းဝါးမထွက်သေးဘဲ ဝါးတို့လေးတွေသာ အရေး  
များပေမယ့် သူ့ဝါးတို့လေးတွေက ‘စမ်းရေအေး’ ရဲ့စိတ်ကို လှပ်  
ရှားနှုံးသုံးစေသည်။

ပြီးတော့ သူရေးတဲ့ ဝါးတို့လေးတွေက ‘စမ်းရေအေး’ ရဲ့  
ဘဝနဲ့ခပ်ဆင်ဆင်တူလေသည်။ အထူးသဖြင့် ‘မြေကမ္မာ’ ရေးသော  
ဝါးတို့ တစ်ပုဒ်တွင် ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးခွဲခါနီး  
**ကြော်မြေကော်မြေ**

၆၀၆၃၁

\*\*\*

၁၄၁

ဇာတ်လိုက်မင်းသားက မင်းသမီးကို ဆူးပန်းအိုးလေး ပေးလိုက်  
တာကအစ တူလေသည်။

‘မြေကမ္ဘာ’သည် ‘ပုည့်’များလား၊ ‘စမ်းရေအေး’နှင့် မခွဲခင်  
ထဲက ‘ပုည့်’စာတို့ပေစလေးတွေ ရေးနေတာ ‘စမ်းရေအေး’သိထား  
သည်။

သည်အတွေးဝင်ရောက်လာထဲက ‘စမ်းရေအေး’ ‘ပုည့်’ကို  
တွေ့ချင်စိတ်က ချုပ်ထိန်း၍ မရလေပါ။

‘မြေကမ္ဘာ’ ဝို့ပါရာ မဂ္ဂဇင်းတိုက်ကို သွားစုံစမ်းကြည့်  
တော့ စာရေးဆရာက နယ်မှုလာကာ စာများပေးတာတဲ့။

စာရေးဆရာလာလျှင် မဂ္ဂဇင်းတိုက်လိပ်စာနဲ့ ရေးပို့က  
စာရေးဆရာလာလျှင် ပေးပေးပါမည်တဲ့။

ဘာပဲဖြစ်ဖြစ် ‘စမ်းရေအေး’ မဂ္ဂဇင်းတိုက်လိပ်စာနဲ့လည်း  
စာတွေရေးဖြစ်သည်။

‘ပုည့်’ဟုတ်လား မဟုတ်လားလည်း မသိတာပြောနဲ့ ဘူမ  
နာမည် ‘စမ်းရေအေး’ ဆိုတာကိုလည်း မရေးဖြစ်ပါ။

‘ဆရာမြေ’နဲ့ ‘ရေ’ဟုသာ နာမ်စားသုံးကာ သူငယ်ချင်းတစ်  
ယောက်လိပ်စာနှင့် စာအဆက်အသွယ် လုပ်ခဲ့မိပါသည်။

ခုဆို ‘မြေ’ ဆီက ပြန်စာနှစ်စောင်တိတိပင် လက်ခံရရှိခဲ့ပြီး  
ပါ၌။

အမိပြန်ရောက်တာနှင့် ‘စမ်းရေအေး’ စာကျက်လျှင်ကျက်  
မကျက်လျှင် ‘မြေကမ္ဘာ’ ဆီက စာလေးတွေ ဖတ်ရတာ စိတ်ချမ်း  
သာသည်။

သည်လို စိတ်ချမ်းသာစရာ ဘဝကိုသာ မရရှိလျှင် ဒယ်ဖို့ရဲ့  
ချုပ်ခြေယ်မှုအောက်မှာ ‘စမ်းရေအေး’ ၏ ဘဝက သေဖို့သာ ရှိပါ  
တော့သည်။

ကြော်နိုင်းကျော်မို့

**မွန်ခြားမြော်**

\*\*\* \* \*\*\*

**၁၄၂**

‘ကိုကိုတာရာ’က ‘စမ်းရေအေး’ကို ဖျောင်းဖျကာ ဘယ်လိုပဲ  
အလိုလိုက် အကြိုက်ဆောင်ပါစေ ‘ကိုကိုတာရာ’ သည် ဒယ်ဒီ  
ပုံသွင်းထားသော ပန်းပုရပ်လေးတစ်ရပ်မွှုသာပါ။

ဒီ ပုန်းပုရပ်လေးဆီက ဘယ်လောက်ပဲ အကြုံနာတွေလာ  
လာ၊ ထိုအကြုံနာအားလုံးက ဒယ်ဒီတို့ အလိုကျ ပုံသွင်းထားတဲ့  
အကြုံနာတွေသာမို့ ‘စမ်းရေအေး’ မလိုလားပါ။

‘စမ်းရေအေး’ လိုချင်တာ ငယ်စဉ်တုံးကလို လွှတ်လပ်ပျော်  
ချင်ရတဲ့ ဘဝမျိုးကိုပါ။

ဒီဘဝမျိုးကို ပြန်လည်ရရှိဖို့က ဒယ်ဒီတို့လက်အောက်က  
လွှတ်မှုကိုဖြစ်မှာမို့ ‘စမ်းရေအေး’ စာကိုသာ ပိုကြုးစားဖြစ်ပါသည်။

ဆရာဝန်ဘွဲ့မြန်မြန်ရလျှင် ဒယ်ဒီလက်အောက်ကလွှတ်ကာ  
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မည်။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လျှင် မော်ဘီက  
အဖေတို့ဆီကို သွားလို့ရမည်။

သည်အတွေးများဖြင့် ‘စမ်းရေအေး’ ဒယ်ဒီကို ရှောင်ကာ  
ဒယ်ဒီက အဖွဲ့ကို ပိုမုန်းတိုးလေပါ။

\*\*\* \* \*\*\*

**မြော်မြော်မြော်မြော်မြော်**



တကယ်ဆို သမီးလေး 'ကြယ်စင်' က သူ့သွေးသား  
စစ်စစ်ပါ။

သူ့သွေးစစ်စစ်မို့သာ သူရှုပ်နှင့်ခဲ့မရအောင် ချုတ်စွပ်တူနေပါ  
လျှက် ဘာမဟုတ်တဲ့ အဖေအတ္ထ 'ရေချမ်း' လိုကောင်ကို တမ်းတ  
လွမ်းပြနေတာကလည်း 'ဘုန်းထင်လင်း' ရဲနှစ်လုံးသားကို ဓါးတုံး  
တုံးနှင့် လိုးဖြတ်နေသလို ခံစားရခက်လှပါသည်။

အမှန်စင်စစ်ဆိုလျှင် သမီးနဲ့ 'ရေချမ်း' က ဘာဆိုင်လို့လဲ  
'အေးမြဲ' ကိုယ်ဝန် နှစ်လကျော်လို့ သုံးလကြာမှာ လက်ထပ်ခဲ့တာ  
ဆိုတော့ သမီးတစ်ကိုယ်လုံးရှိ လည်ပတ်နေတဲ့ သွေးအားလုံးက ရေ  
မရောတဲ့ သူ့သွေးစစ်စစ်တွေချည်းပါ။

ဒါကြာင့်မို့ ရှပ်ပဲ ကြည့်မလား၊ ဉာဏ်ပညာခြင်းပဲ ယုံ့မ  
လား။

ဘယ်လိုပဲယုံ့ယုံ့ 'ဘုန်းထင်လင်း' ရဲ့ သွေးပါလို့သာ ရပ်

မှာကောာ ဉာဏ်ပညာမှာပါ ‘ရေချမ်း’ ဘယ်လို ယုဉ်မရအောင် နောက်  
ကောက်ကျ ကျွန်းနေရစ်ခဲ့တာပေါ့။

‘ရေချမ်း’ ရဲသွေးသာဆို သမီးပုံစံက ဒီလိုကြော်လေးလို  
လုပနေမှာလား၊ မဲမဲည့်ည့် ထူထူအအနဲ့ ဆိုးလိုက်မဲ့ရပ်၊ တုံး လိုက်မဲ့  
ဉာဏ်ပညာ။

ခုခို မယ်မယ်ဘုရားတင်မက ဒယ်ဒီတို့ မမမိတို့ကပါ သူ  
တို့ရဲ့ အမွှအားလုံးကို ဆက်ခံမည့် သမီးလေးအဖြစ် အသိအမှတ်  
ပြုထားကြသည်။ အရေးထားဆက်ဆံခဲ့ကြသည်။

သမီးလေး ကျောင်းပြီးလျှင်ပင် သား ‘တာရာ’ နဲ့ လက်ဆက်  
ပေးကာ သူတို့လူကြီးအားလုံး စီးပွားရေးလုပ်ငန်းခွင့် အသီးသီးမှ  
အနားယူတို့ ဆုံးဖြတ်ခဲ့ပြီး ကြပါပြီ။

အခြေလောက်အောင် သမီးလေးအပေါ် သူတို့အရေးထား  
ထားပါလျှက် သမီးလေးက သူတို့ရဲ့ အချုပ်တွေအားလုံးကို ဥပက္ကာ  
ပြုကာ ဖင်အရင်းမဟုတ်တဲ့ ‘ရေချမ်း’ လိုအကောင်ကို လွမ်းပြနေ  
တာကလည်း ‘ဘုန်းထင်လင်း’ ကို စောကားနေတာနဲ့ တူမနေဘူး  
လား။

ဒီလိုဖြစ်လာအောင်လို့လဲ ‘ရေချမ်း’ က တမင်အကွက်ဆင်  
ကာ ‘ပုညာ’ တို့ သားအဖကို ရန်ကုန်ကို လွတ်လိုက်တာ မဖြစ်နိုင်  
ဘူးလား။

ဒီသားအဖတွေလာတဲ့ကိုစွာနဲ့ ပတ်သက်ကာ သမီးက သူကို  
မဆော်မပြောဘဲ နေလာတာ တစ်နှစ်ကျော်ခန့်ပင် ကြေမြင့်ခဲ့ပါပြီ။

ပထမ သမီးစိတ်ပြောသွားလောက်လျှင် ‘ဘုန်းထင်လင်း’ ကို  
ပုံမှန်အတိုင်း ပြန်ဆော်ကာ ယခင်ကလို နွေးနွေးတွေးတွေး ပြန်ဆက်  
ဆံလာလိမ့်မည်ဟု ‘ဘုန်းထင်လင်း’ မျှော်လင့်မိပေမယ့် သမီးနဲ့  
ဆက်ဆံတဲ့အခါတိုင်း သမီးရဲ့ အေးစက်စက်နဲ့ မထုတ်တေား  
**ကြော်မြှောင်းကော်မြို့**

အမှုအယာတွေက ‘ဘုန်းထင်လင်း’ ရဲ အသကို အပ်နဲ့ဆွဲလို နာ  
ကျင့္းစံစားရခက်ဖော်သည်။

ဒီလိုခံစားရခက်တိုင်း ‘ဘုန်းထင်လင်း’ ‘ရေချမ်း’ ကိုပဲ အမှုနဲ့  
အဖြစ် ခြေပစ်လိုက်ချင့်မိပါသည်။

တကယ်ဆို သမီးကို ရွာက အြိုးအပိုင်ခေါ်လာြိုးထဲက  
နောက်ထပ်လုံးဝ မပတ်သက် မဆက်ဆံဘို့ မှာထားခဲ့ပြီးသားပါ။

ဒါကို ဒီကောင် လူလည်ကျကာ ‘ပုည်’ တို့ မိသားစုကို စေ  
လွတ်ပြီး သတိရအောင် အကြံအဖန် လာလုပ်ခိုင်းခဲ့လေသည်။

ခုတော့ဖြင့် ဒီကောင်ကြောင့် သမီးလေးနဲ့ ‘ဘုန်းထင်လင်း’  
တို့ စိတ်ဝမ်းကွဲခဲ့ကြရပါသည်။

နောက်နောင် ဒီကောင် သမီးလေးနဲ့ လုံးဝ လာမပတ်သက်  
ရလေအောင် သူ မှုံးဘို့ကို လိုက်သွားကာ အပြတ်ပြောမှ ဖြစ်  
တော့မှာမို့ မနက်ဖြန်ပဲ လိုက်သွားဖို့ ဆုံးဖြတ်လိုက်မိပါသည်။

သူမသွားလျှင် သူအလစ်မှာ သမီးလေး မှုံးဘို့ကို ထွက်ချင်  
ထွက်သွားနိုင်သည်။

‘ရေချမ်း’နဲ့ သားအဖချင်း ပြန်တွေ့လိုကတော့ သူသမီးလေး  
သူတို့ဆီကို ပြန်လာချင်မှာ လာတော့မှာ သေချာသည်။

သူ သမီးလေးကို မဆုံးရှုံးပါရစေနဲ့။ ‘ကြပ်စင်’ ဟာ သူ  
ဘဝရဲ တစ်ဦးတည်းသော မျိုးဆက်လေးဖြစ်၍ သူအတွက် အရေး  
ပါသလို သူတို့မိသားစုကြီး တစ်ခုလုံးရဲ့ တစ်ဦးတည်းသော အမွှ  
ဆက်ခံပိုင်ခွင့်ရှိသူပါ။

သည် အခြေအနေကို ရောက်မှ သူ သမီးလေးကို လုံးဝ  
အဆုံးရှုံး မခံနိုင်တော့ပါ။

ဖြစ်နိုင်လျှင် မိသားစုအားလုံး နိုင်ငံခြားကို ပြောင်းနေလျှင်  
နေမည်။ သမီးလေးကိုတော့ ‘ရေချမ်း’ နှင့် လုံးဝ မပတ်သက်စေ  
**ကြောင့်နိုင်ကော်မူရှိ**

မွန်ခြားမြော်

\*\*\* \* \* \*

၁၄၅

ချင်တာမို့ ‘ဘုန်းထင်လင်း’ ဘူးဆုံးဖြတ်ချက်အတိုင်း မနက်စောစော  
ထကာ မှုပ်ဘီကို ထွက်လာခဲ့လိုက်ပါသည်။

\*\*\* \* \* \*

ကြော်နောင်စာမျက်နှာ



သေသေချာချာတွက်**ကြည့်** လျင် သည် နေ့က  
 ‘စမ်းရေးအေး’ ဆိုတဲ့ သူရဲ့သမီးလေး သူဘဝထဲက လုံးဝထွက်ခွာသွားခဲ့  
 တာ သုံးနှစ်ကျော်လို့ လေးနှစ်ထဲကို ချည်းနင်းဝင်ရောက်လာခဲ့  
 သောနေ့ပါ။

စထွက်သွားတည်းက သမီးလေး သူကိုသတိရတယ် မရဘူး  
 ဆိုတာကို မသိပေမယ့် သူမှာတော့ ကျွန်ုရစ်ခဲ့ရသူပါပါ စားလည်း  
 သည်စိတ်၊ သွားလည်း သည်စိတ်ဖြင့် လူက ပိန်ခံးလာခဲ့တာ  
**ကြာခဲ့ပါ၌။**

အိမနီးခြင်းဖြစ်တဲ့ ‘ကိုရင်မောင်’ က သူကို အမြဲလို့ သတိ  
 ပေးပါသည်။

“သမီးလေး ‘စမ်းရေးအေး’ ရန်ကုန်ကို လိုက်သွားတာ ခင်ဗျား  
 ကို ခွဲသွားချင်လို့မှ မဟုတ်ဘဲ ‘ကိုရောမဲး’ ရယ်... သူဘဝရှေ့ရေး

က ရှိသေးတယ် မဟုတ်လား... ခင်ဗျားတို့ ကျူပ်တို့ဘဝက ဘယ်  
လောက်ပဲ ကြီးစား ကြီးစား ဘယ်လောက်ထူးလာမှာမို့လို့လဲ...  
ဟိုမှာဆိုရင် ခင်ဗျားသမီးက အစားကောင်း အသောက်ကောင်းတွေ  
စားပြီး ဒီမှာနေတာထက်ကို အရမ်းကို သားနားနေမှာပါ...  
ကျောင်းဆိုလည်း အကောင်းဆုံးကျောင်းကို အကောင်းဆုံးကားနဲ့  
ထားပေးထားမှာ”

“ဟုတ်မှာပါ... ဒီမှာသာနေရင် ကျောင်းရောက်ဖို့ သမီးလေး  
လိုင်းကားတိုးတွေ့စီးရအုံမှာ”

သူမျက်စိရှေ့မှာပင် ‘ပုည’ ကျောင်းကို ဘယ်လိုသွားရ<sup>၁</sup>  
တယ်ဆိုတာ ‘ရေချမ်း’ တွေ့နေရတာပဲလေ။

“သမီးလေး ခုလိုပါသွားတာပါပဲ ကောင်းပါတယ်... ‘ကိုရင်<sup>၂</sup>  
မောင်’ ရယ်... တကယ်လို့ သမီးလေးဆယ်တစ်ဦးအောင်ခဲ့ရင်  
တောင် ကျူပ် အခြေအနေနဲ့ ကျောင်းထားဖို့တောင် လွယ်မှာမဟုတ်  
ဘူး”

“အဲဒါပြောတာပေါ့ ‘ကိုရေချမ်း’ ရဲ့... နဂိုတဲ့က ‘စမ်းရေအေး’<sup>၃</sup>  
ကစာတော်ပြီးသား... ဆေးကျောင်းဝင်တယ်ဆို... ခင်ဗျား ဘယ်  
နှယ့်လုပ်မလဲ”

“ဟုတ်ပါတယ်... ကျွန်တော် နားလည်ပါတယ်... ဒါပေမယ့်  
သတိရတာကတော့ ဘယ်လိုလုပ်ရမလဲ”

သတိရတိုင်း အရက်ကိုအဖော်ပြု၍ ‘ရေချမ်း’ ရပ်က အသက်  
ငယ်ငယ်ဖြင့် အိုးအောင်လေပြီ။

“သောက်တာလ သောက်ပေါ့ ‘ကိုရေချမ်း’ ရယ်... ဒါပေ  
မယ့် ခင်ဗျားဒီလိုဖြစ်နေတယ်ကြားရင် သမီးလေးကော စိတ်ချမ်း  
သာနိုင်ပါမလား... စာကို ဖြောင့်ဖြောင့်သင်နိုင်ပါမလား”

“ဟုတ်တယ်နော်... သမီးက ကျွန်တော်အရက်သောက်မှာ  
**ကြော်မြော်ကော်မြို့**

၆၀၆၃၁

\*\*\*

၁၄၉

သိပ်စိုးရိမ်တာ... ကျွန်တော် မသောက်တော့ပါဘူး ‘ကိုရင်မောင်’ ရယ်”

အရက်ကိုနေ့စဉ် သောက်နေရာမှ ရှတ်တရက်ဖြတ်လိုက် တော့ လူကယူပစ်လိုက်သလို ပိန်ချုံးကျသွားခဲ့ပါသည်။

‘ပုည’ က သူ့ခြီးကြီး ‘ရေချမ်း’ ကိုကြည့်ကာ ဂရဏာဒေါ သောဖြင့် ဓမ္မာရှာပါသည်။

“ ဦးကြီးကသာ ‘စမ်းရေအေး’ အတွက် ခံစားဖြစ်နေရတာ... သူကတော့ သတိတောင်ရမယ်မထင်ပါဘူး... သူ သတိရရင် စာရေး မှာပေါ့”

“ လူလေးရယ်... ရန်ကုန်ဆိုတာ အဖေတို့တော့နဲ့တူတာမှ မဟုတ်တာ ... အဖေတို့တော့မှာ လည်းစရာပတ်စရာဘာရှိလို့လဲ... ရန်ကုန်မှာဆိုတာ ရပ်ရှင်ရုံတို့... ဟန်းခြံတို့ ကစားကွင်းတို့ဆိုတာ စုံမှစုံ... အဲဒုံးတွေကိုမသွားဘဲ စာကျက်မယ်ဆိုရင်တောင် နံမည်ကြီး ကျူးရှင်တွေ ဆိုတာ ပုံလို့... ‘စမ်းရေအေး’ ဟာ စာကြိုးစားတဲ့ ကလေးမလေးပါ သားရယ်”

အဖွဲ့ရဲ့စကားကြောင့် ‘ပုည’ ဌ်မ်နေလိုက်မိပါသည်။

‘စမ်းရေအေး’ ဆရာဝန်ဖြစ်ချင်တာ ‘ပုည’ သိထားပါသည်။ ‘ပုည’ ကလည်း စိုက်ပိုးရေးတဗ္ဗာသို့လဲ တက်ချင်သူမှို့ စာကိုအသေ အလဲ ကြိုးစားနေရပါသည်။

“ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ စာကြိုးစားနေရလို့စာမရေးဖြစ်ပေ မယ့် အောင်စာရင်းတွေထွက်ချိန်မှာတော့ သမီးလေးဆီးက စာရောက် လာမှာပါ ‘ကိုရင်မောင်’ ရယ်နော်”

“ရောက်လာမှာပါ ‘ကိုရေချမ်း’ ရယ်... ကျူပ်မှန်းရင် လွှဲခဲပါ တယ်”

‘ရေချမ်း’ ထင်တဲ့အတိုင်း အောင်စာရင်းတွေထွက်ချိန်တွင်  
**ကြော်မြေကော်မြို့**

**ပုဂ္ဂနိုင်မြို့သူ**

\*\*\*

၁၅၀

သမီးလေးဆီက ဂုဏ်ထူးငါးဘာသာဖြင့် အောင်မြင်တဲ့အကြောင်း  
စာရောက်လာခဲ့ပါသည်။

ထိုနေ့က ‘ရေချမ်း’ လောက်ပျော်တဲ့သူ ဒီကမ္မာမှာပင် ရှိနိုင်ပါ  
မလား။

သမီးလေးဟမ်းပွဲအောင်တဲ့ အထိမ်းအမှတ်အဖြစ် ကြောင်နှစ်  
ကောင်ကို ဘူးသီးနှံရောကာ ကာလသားဟင်းချက်ပြီး အိမ်နီးနား  
ချင်းအားလုံးကို ကျွေးလိုက်သည်။

သမီးလေးနဲ့အတူ ဂုဏ်ထူးသုံးဘာသာပါသော သားအ  
တွက်လည်း ‘ကိုရင်မောင်’ က သရက်ချဉ်သုပ်ငါးသလောက်  
ပေါင်းတို့ဖြင့်ရုလိက်တော့ သူတို့ပတ်ဝန်းကျင်အားလုံး ပိုက်ကား  
သွားခဲ့ရပါတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ် အရှုံးမဟုတ်တောင် ကိုယ့်အလူလေး  
နဲ့ကိုယ် ကြည်နှုန်းချမ်းမြေးရပါသည်။

သမီးဆီကိုလည်း စာပြန်ရေးကာ ‘ပုည’ ပျဉ်းမနားကိုအသွား  
ဝင်သွားဖို့ပါစီစဉ်ကြပါသည်။

‘ရေချမ်း’ အဖို့ကတော့ ‘ကိုရင်မောင်’ တို့ပြန်အလာကို ကြိုး  
စောင့်နေရသူပါ။ ‘ဘုန်းထင်လင်း’ ကိုလည်း သမီးလေးနဲ့နောက်  
ထပ် မပတ်သက်ဖို့ ဂတိပေးထားပြီးပြီဆိုတော့ သူအဖို့က မေတ္တာ  
ထားရုံနဲ့မေတ္တာကို ပြန်မျှော်လင့်ရုံကလွှဲလို့ ဘာကိုမှုစွမ်းဆောင်  
ခွင့်မရှိလေပါ။

ဒီတော့ ‘ကိုရင်မောင်’ တို့ အဆင်ပြုလာပါစစ္ဟုသာ ရင်မှာ  
ကြံတ်ကာ ဆုတောင်းနေရပါသည်။

ထိုနေ့ညက မိုးကြီးချင်မှ ‘ကိုရင်မောင်’ တို့ လင်မယား ပြန်  
ရောက်လာကြပါသည်။

လင်မယားနှစ်ယောက်လုံးမျက်နှာက မကောင်းပေမယ့်  
**ကြော်မြင်ကော်မြို့**

၆၀၆၀၃၁၂

\*\*\* \* \* \*

၁၅၁

‘ပုည’ ကို ခဲ့ခွာခဲ့ရတာကြောင့်ဟုသာတွေးမိကာ သမီးလေးကြောင့်  
ဟုတော့ ‘ရေချမ်း’ မထင်မိရှာပါ။

\*\*\* \* \* \*

ကြောင့်နောင်စာ့၏၏



“ သမီးလေးနဲ့တွေ့ခဲ့လား ‘ကိုရင်မောင်’ ”

“ တွေ့ခဲ့တယ် ‘ကိုရေချမ်း’... ဒါ ‘ကိုရေချမ်း’ အတွက်  
ဆိုပြီး သမီးလေးကဝယ်ထည့်ပေးလိုက်တာ ”

‘ကိုရင်မောင်’ သူဝယ်လာသော ပုဆိုးတစ်ထည့်နှင့် လက်  
ဘက်တစ်ဘူးကို ‘ကိုရေချမ်း’ အားလုမ်းပေးလိုက်မိပါသည်။

တလက်စထ နှိုးသည်ကိုလည်း ခေါင်းရမ်းပြလိုက်မိပါ  
သည်။ အမျှော်လင့်ကြီး မျှော်လင့်နေသူကို စိတ်မဆင်းရဲစေချင်တာ  
‘ကိုရင်မောင်’ တို့ရဲ့ စေတနာအမှန်ပါ။

“ သမီးပုံစံက ဘယ်လိုလဲဟင်... ‘ကိုရင်မောင်’ ”

“ ဟာ... ခင်ဗျားသမီးက အရင်တည်းကလှတာမဟုတ်လား  
အခါ အစားကောင်းအသောက်ကောင်းတွေစားရတော့ နှဖတ်ဖွင့်  
ထွားပြီး နှင့်ဆီပန်းလှလှလေးတစ်ပွင့်လိုကို အရမ်းလှနေတာ ”

“ သမီးရယ် ”

‘ရချမ်း’သမီးပေးလိုက်တဲ့ ပုဆိုးလေးကို ရင်မှာဖွဲ့ကာထားရင်း မျက်ရည်များ လဲတက် လာခဲ့မိပါသည်။

သမီးကို အဖေကိုယ်တိုင် လိုက်တွေ့ချင်တာပါ သမီးရယ်။ ဒါပေမယ့် အဖေ ‘ဘုန်းထင်လင်း’ ကို ကတိပေးထားခဲ့မိလို့ မတွေ့ရတာပါ။

“ ကျွန်တော့ကိုကော ဘာပြောသေးလဲဟင် ‘ကိုရင်မောင်’ ”

“ ခင်ဗျား နေကောင်းအောင်နေပါ... အရက်တွေလည်း မ သောက်ပါနဲ့တဲ့... သူ ဆရာဝန်မကြီးဖြစ်လာတဲ့အခါ ခင်ဗျားအနားကို သူပြန်လာခဲ့မှာပါတဲ့ ”

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ‘ကိုရချမ်း’ စိတ်ချမ်းသာလျှင် ပြီးရောသောမျိုးဖြင့် ‘ကိုရင်မောင်’ လျှောက်ပြောနေမိတာ ဖြစ်ပါသည်။

အနီးသည် ‘ငွေကျော့’ ကတော့ ‘ကိုရချမ်း’ အဖြစ်ကိုကြည့်ကာ အိမ်ခန်းတွင်းမှာ ကြိတ်ကာ မျက်ရည်ကျနေလေသည်။

“ စိတ်ချပါ သမီးရယ်... သမီးကိုချစ်လွန်းလို့ အဖေ အရက်ဖြတ်ပစ်လိုက်ပါပြီ... သမီး ဆရာဝန်မကြီးဖြစ်လာတဲ့အထိ အဖေ သမီးကို မျှော်နေပါမယ် ”

‘ကိုရင်မောင်’ ‘ကိုရချမ်း’ ကို မကြည့်ရက်တော့သလို တစ်ဖက်ကိုလည့်ကာ အံကိုကြိတ်ထားလိုက်မိပါသည်။

“ သမီးနေတဲ့နေရာကကော ဘယ်လိုမျိုးလဲ ‘ကိုရင်မောင်’ ”

“ ဉာဏာင်ကြားဆိုတာ ကျိုကျိုတက်ချမ်းသာတဲ့ သူငွေးတွေ နေတဲ့နေရာမျိုးပေါ့ ‘ကိုရချမ်း’ ရယ်... အဲဒုံးအထဲထဲကမှ ခင်ဗျားသမီးနေတဲ့တိုက်က ဟိုးအထဲထဲမှာဖြစ်တဲ့အပြင် ခြိုကြီးကော တိုက် ကြီးပါ သိပ်ခမ်းနားတယ်... ကျူပ်တို့တောင် ကားခကို အတော်ပေး

**ကြော်နှင့်ကော်မျိုး**

ခဲ့ရတာကလား”

သူ နေတုန်းက ‘ဘုန်းထင်လင်း’ တို့ ဒီလောက်လည်း မချမ်း  
သာသေးပါ။ အေးလေ၊ သမီးလေးရဲ့ ကံပဲပေါ့။

“သားလေး ‘ပုည့်’ နဲ့ကော... စကားတွေ ပြောဖြစ်ကြသေး  
လား”

“ပြောပါ... ‘ပုည့်’ ကတောင် သူ ရေးထားတဲ့ကဗျာလေးတွေ  
‘စမ်းရေအေး’ ကို လက်ဆောင်ပေးခဲ့သေးတယ်”

‘ရေချမ်း’ ရင်ထဲ ကြည်နှုံးချမ်းမြေ့ရပါသည်။  
တကယ့် တကယ် အဖြစ်အပျက်မှာတော့ ‘စမ်းရေအေး’ ကို  
မတွေ့ခဲ့ရ၍ ‘ပုည့်’ သူ့ကဗျာတွေ၊ သူ့စာတွေကို ခြိရေ့မှာတင်  
ဆုတ်ဖြပစ်လိုက်တာ ‘ကိုရင်မောင်’ စိတ်မချမ်းမြေ့စွာ မြင်တွေ့ခဲ့ရ  
သည်ပဲ။

သား မကျေမချမ်းနှင့် ဒေါသဖြစ်နေသလို သူ့ရင်ထဲမှာ  
လည်း သားနဲ့ထပ်တဲ့ ကြွေကဲ့ထိခိုက်ခံစားနေမိတာပါ။

သားက လူေယ်ဆိုတော့ ပို့ပြီးပေါက်ကဲ့ပေမပေါ့။  
ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်တွေအားလုံးကို ‘ကိုရေ  
ချမ်း’ မသိအောင် သူတို့လင်မယားနှစ်ယောက်လုံး ဖုံးဖိုကာထား  
ဘို့ တိုင်ပင်ပြီးသားပါ။

“အင်း... သူတို့လူေယ်ချင်းလည်း အခင်မင်မပျက်ဘူးဆို  
တော့ ‘မငွေကျွော့’ လည်း ဝမ်းသာရှာမှာပေါ့”

လက်တွေ့မှာတော့ ‘ငွေကျွော့’ ငိုနေမိတဲ့အဖြစ်ကို ‘ကိုရေ  
ချမ်း’ ရိုပ်မိမှာစိုး၍ ‘ကိုရင်မောင်’ အထေးကာ ပြောလိုက်မိပါသည်။

“‘ငွေကျွော့’ ကတော့ဗျာ... မခွဲစဖူး သူ့သားနဲ့ခဲ့ရတာဆို  
တော့ လွမ်းလို့မဆုံးနိုင်တော့ဘူးလေ”

“အင်းပေါ့လေ... ကျွန်ုတ်တော် ကိုယ်ချင်းစာပါတယ်... သမီး  
ကြောင်းမြင်ကြောင်းမြို့

နဲ့ခွဲစကတောင် ကျွန်တော်ကဒီလိုပဲ ခံစားဘူးသေးတာပဲ... ဒီလိုပေါ့  
‘မငွေကျူ့’ရယ်... သားတွေ သမီးတွေ တိုးတက်ဘူ့အရေးအတွက်  
ပဲ... သူတို့ဒီမှာနေလဲ ကျူပ်တို့လို ခြိသမား ယာသမားဘဝက  
တက်ကြမှာမှ မဟုတ်တာ”

“အဲဒါကိုပဲ ကျွန်တော် နားလည်အောင်ပြောပြနေရတာပေါ့  
‘ကိုရေချမ်း’ရယ်... တစ်နေ့ ‘ပုည’ ပြန်မလာမှာမှ မဟုတ်တာဘဲ”

သားဖြစ်သူ ‘ပုည’ပြန်လာမှာ သေချာပေမယ့် ‘စမ်းရေအေး’  
ပြန်လာ မလာကိုတော့ ‘ကိုရင်မောင်’ လည်း သေချာမသိပါ။ ဒါပေ  
မယ့် ‘ကိုရေချမ်း’ ကို စိတ်ချမ်းသာစေချင်၍ စွတ်ပြောနေမိတာဖြစ်  
ပါသည်။

“အေးဗျာ... သမီးလေးကိုသွားတွေ့ပေးတဲ့ ခင်ဗျားတို့ကို  
ကျွန်တော် ကျေးဇူးတင်ပါတယ်... သမီးလေးဝယ်ပေးလိုက်တဲ့ ဒီ  
လက်ဘက်ထုပ်လေးကိုလည်း ကျွန်တော် မစားရက်ပါဘူး... ဒီ စွာ  
ဦးကျောင်းက ဘုန်းတော်ကြီးကိုပဲ သွားကပ်လိုက်ပဲ့မယ်... ‘မငွေ  
ကျူ့’ ကိုလည်းပြောပါ... တကယ်ချစ်တဲ့မိဘဆိုတာ သားသမီးအ  
တွက် အနစ်နာခံရစွဲပါလို့... ဒီအတွက်လဲ တစ်နေ့အကျိုးပြန်ခံ  
စားရမှာပါလို့... သွားပြီနော် ‘ကိုရင်မောင်’”

‘ကိုရေချမ်း’ အိမ်ရှေ့က ကွယ်ပျောက်သွားသည်နှင့် ‘ငွေ  
ကျူ့’ အိမ်ရှေ့ခန်းကိုထွက်လာကာ အားရစွာဟန်အော် ငါ့ကြွေး  
လိုက်မိပါသည်။

“ရှင်ကသာ တကယ်ချစ်နေ့... ရှင်သမီးက ကျူပ်တို့ကိုအ<sup>့</sup>  
ဖက်လုပ်ပြီးတောင် ထွက်တွေ့ခဲ့တာမဟုတ်ဘူး ‘ကိုရေချမ်း’ ရဲ့”

“‘ငွေကျူ့’ကလည်းကွာ... ‘ကိုရေချမ်း’ကြားသွားပဲ့မယ်  
သူ့ခများ စိတ်ချမ်းသာနေတာ”

“ကြား၊ ကြားတော်... ကျူပ်က သူ့ဘက်ကမခံချင်လို့ပါ”

ကြော်နိုင်ကော်မြိုက်

“မခံချင်လို့လည်း ဘာဖြစ်လာမှာလဲ... သူတစ်ပါးကို စိတ်ချမ်းသာအောင်ထားရင် ကိုယ်လည်းစိတ်ချမ်းသာရတတ်ပါတယ် မိန်းမရယ်... စိတ်ကိုလျော့လိုက်ပါကွာ”

‘ကိုရင်မောင်’က ပညာရှိသူပါဝီ သူရင်ထဲကသောကကို ‘ကိုရေချမ်း’ မဖြင့်ရအောင် ဖုံးဖိနိုင်ခဲ့ပေမယ့် နဂိုတည်းက ရှင်းရှင်းဘွင်းဘွင်းသမား ‘ငွေကျော့’ ကြောင့် တစ်စွာလုံး တစ်ယောက်စကား တစ်ယောက်ပါးကာ ‘ရေချမ်း’ ဆိုကိုပါ သမီးရဲ့သတင်းက ရောက်ရှိလာခဲ့ပါလေပြီ။

ကားစက ‘ရေချမ်း’ သူ့နားကိုပင် သူ မယုံချင်ပါ။ သမီးက ‘ပုည့်’ တို့သားအဖတ်တွေကို ထွက်မတွေ့ဘဲ ပြန်လွှတ်လိုက်တယ် ဆိုတာ ဟုတ်နိုင်ပါမလား။

သမီးနဲ့ ‘ပုည့်’က လူယယ်ချင်းဒီလောက် ခင်မင်ကြတာကို။ ‘ရေချမ်း’ ‘ကိုရင်မောင်’ ကိုချက်ခြင်း သွားမေးချင်ပေမယ့် ‘ကိုရင်မောင်’ က သူ စိတ်ဆင်းရဲမှာစိုး၍ အမှန်အတိုင်း ဖြေမယ်မထင်။ ‘ကိုရင်မောင်’ မရှိချိန် ‘ငွေကျော့’ ကိုသွားမေးလျှင် အမှန်အတိုင်း ဖြေနိုင်တာကြောင့် ‘ကိုရင်မောင်’ ဖြေားကိုထွက်အသွား ‘ရေချမ်း’ ‘ငွေကျော့’ တို့ခြုံကို ကူးလာခဲ့မိပါသည်။

\* \* \* \*



ଯଦିଆପିନ୍ଦିକାଲିଯାମୁବୁ ‘ଢୁଣ୍ଣୁ’ ତାଳିଯୋଗିନ୍ତି ର୍ଯୁବଣାବୀଶିଃଟେଙ୍ଗ  
ରୁହଣେବିନ୍ଦିପି॥ ‘କିମ୍ବରେଖିତିଃ’ କିମ୍ବାଟେଙ୍ଗ ‘ଢୁଣ୍ଣୁ’ ମୁକ୍ତିଫୁଲ ବୁର୍କିଜୁନ୍ଦିଲ୍ଲି  
ପୁର୍ବିବ୍ରାହିତିପିତର୍ଯ୍ୟନ୍ତି॥

ଯୁ ଲ୍ୟାରୁଲ୍ୟମିଶ୍ଵ ଠଣ୍ଡରେଣୋଃ’ ରୁହିତାନ୍ଦିଃକି ‘କିମ୍ବରେଖିତିଃ’  
କ୍ରାଃପ୍ରିଃପ୍ରିତାନ୍ଦିରୁ॥

“ ହି ... ‘କିମ୍ବର୍ଣ୍ଣମାନ’ ମୁକ୍ତିବ୍ରାହିତିଃ”

“ ଗୁର୍ବିତାନ୍ଦିପିତର୍ଯ୍ୟନ୍ତି... ତିରିକ୍ରାନ୍ତ ଗୁର୍ବିତାନ୍ଦି ତିରିକ୍ରିକି  
କ୍ରାଃଲାହୁତା”

‘ଢୁଣ୍ଣୁ’ ରାଜ୍ୟକାଳିତାପିତିଃ॥ ‘କିମ୍ବରେଖିତିଃ’ ଫର୍କଗ ମୋର୍ଦିନ୍ଦି  
ଶ୍ରୀରାହିତିପିତର୍ଯ୍ୟନ୍ତିରୁହିତିଃ ତାଳିଯୀତିଃ ‘କିମ୍ବରେଖିତିଃ’ ତିରିତାନ୍ଦିଃ  
ରୁହିତିଃ ‘ଢୁଣ୍ଣୁ’ ଲନ୍ତିଃ ମଧୁତାଃପି॥ ମୁକ୍ତିଫୁଲମୂର୍ତ୍ତିଃ ରୋଦିଃଆଦିଃ..

“ ଗୁର୍ବିତାନ୍ଦି ଶ୍ରାତିକ୍ରାଃଲାହୁତା ରାଜ୍ୟକାଳିତାପିତର୍ଯ୍ୟନ୍ତି... ତିରିକ୍ରାନ୍ତ ଗୁର୍ବିତାନ୍ଦି  
ଲାଃ ‘ମଢୁଣ୍ଣୁ’ ରାଜ୍ୟକାଳିତାପିତର୍ଯ୍ୟନ୍ତି... ତିରିକ୍ରାନ୍ତ ଗୁର୍ବିତାନ୍ଦି ତାଳିଯୀତିଃ”

ထွက်မတွေ့ခဲ့တာလား”

‘ငွေကျွော့’မပြောချင်သော်လည်း ဖုံးကွယ်နေ၍လည်း ဘာမှ  
အကျိုးထူးမလာနိုင်တာကြောင့် ကြိုတွေ့လာခဲ့သမျှကို အမှန်အ  
တိုင်း ဖွင့်ပြောလိုက်မိပါသည်။

‘ငွေကျွော့’စကားအဆုံး ‘ရေချမ်း’ ခေါင်းငိုက်စိုက်ကျော့ခဲ့  
လေသည်။ အတွေးထဲမှာလည်း သမီးရဲ့ ဖြူစ်ရိုးသားတဲ့ ပုံရှိပ် လေးကို  
ပြန်မြင်ယောင်လာခဲ့မိပါသည်။ သမီးက ဒီလောက်တောင် ဖိုက်ရိုင်း  
ပါမလား။

‘ပုည’ တို့ ‘ကိုရင်မောင်’ တို့ဆိုတာ သူ့အဖော် ‘ရေချမ်း’ လို့  
ခင်တွယ်နေရတဲ့သူတွော့။

ခေါင်းငိုက်စိုက်ချကာ အိမ်ဘက်ကို ကူးအလာ...

“ဟေ့ကောင် ‘ရေချမ်း’”

ဒေါသတကြီး အော်ဟစ်လိုက်သံကြောင့် လှည့်အကြည့်  
မမျှော်လင့်ဘဲ ‘ဘုန်းထင်လင်း’ ကို တွေ့လိုက်ရပါသည်။

သမီးလေးများ ဘာဖြစ်လို့လဲ အတွေးဖြင့် ‘ဘုန်းထင်လင်း’  
အနားကို လျောက်အလာ ...

“မင်း ဘယ်လိုလုပ်လိုက်တာလဲ”

‘ဘုန်းထင်လင်း’၏ အသံက ဒေါသကို မချုပ်တည်းထားနိုင်  
သလိုပါ။

“ငါ ဘာလုပ်လို့လဲ”

“ငါ သမီးကို ရန်ကုန်ကို ခေါ်သွားကတည်းက မင်းသမီးနဲ့  
လုံးဝအဆက်အဆ မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့တာ မင်းမေ့  
သွားပြီလား”

‘ရေချမ်း’ ‘ဘုန်းထင်လင်း’ မျက်နှာကို ငေးကြည့်ကာ  
ခေါင်းကိုငြိမ်ပြလိုက်မိပါသည်။

**ကြော်မြော်ကော်မြို့**

“အေးလေ... ငါ သမီးကို လာတွေ့လို့လား”

“မင်းလာမတွေ့ပေမယ့် မင်းသူငယ်ချင်းမိသားစုကို လာတွေ့  
ခိုင်းတာကော ဘာတူးလို့လဲ”

“ဒါကတော့ဘာ... ‘ပုည့်’ နဲ့ သမီးလေးက ငယ်သူငယ်ချင်း  
တွေဆိုတော့ တွေ့ချင်ရှာတာပဲ”

“အရင်တုံးက သူငယ်ချင်းက အရင်တုံးကဘဝမှာ အဆုံး  
သတ်သွားခဲ့ပြီ ‘ရေချမ်း’ ... အခါ ကြယ်စင်လင်းပွင့်’ ဖြစ်သွားတဲ့  
ငါရဲ့သမီးဘဝမှာ ‘ပုည့်’ လည်းမရှိဘူး... ‘သုည့်’ လည်း မရှိဘူး...  
နောက် ငါတို့နဲ့ လာပတ်သက်ဘို့လည်း လုံးဝ စိတ်မကူးပါနဲ့...  
အဲဒီနေ့ကလည်း သမီးအိမ်ထဲမှာ ရှိတယ်... ငါ တမင်ကို ပေးမတွေ့  
ခဲ့တာ”

“မင်း အတော်ယုတ်မာပါလား ‘ဘုန်းထင်လင်း’ ... သမီးလေး  
သာ မင်းရဲ့ယုတ်မှုမှုကိုသိရင် မင်းကို ဘယ်လောက်ရွှေ့ရှာလိုက်မ  
လဲ”

“ဒါတွေ ဘာတွေ ငါမသိဘူး ‘ရေချမ်း’ ... ခုချိန်မှာ သမီးဟာ  
ငါရဲ့သမီးပဲ... ဒီတော့ မင်းဒီက ပြောင်းသွားပေးပါ... မင်းငွေ  
ဘယ်လောက်လိုချင်သလဲ”

“မင်း... မင်း”

‘ရေချမ်း’ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ‘ဘုန်း  
ထင်လင်း’ အနားကို တိုးလာခဲ့လိုက်ပါသည်။

“မင်းဟာ အင်မတန်ရက်စက် ယုတ်မာတဲ့ ကောင်ပဲ”

“မင်း ပြောချင်တာပြော ငါသမီးလေး မင်းတို့နဲ့ မပတ်သက်  
ဖို့ပဲ ငါလိုလားတယ်... ငါ ဒီလောက်တားနေတဲ့ ကြားကမှ မင်းတို့  
ဒီထက် ရှေ့တိုးလာဦးမယ်ဆိုရင် ငါက သမီးလေးကို ဒီကခေါ်  
သွားပြီး နိုင်ငံခြားမှာ သွားနေဖို့ ငါဆုံးဖြတ်ပြီးသွားပြီ”

**ကြော်မြော်စားမြို့**

**မွန်ချိုးမြှေ့သူ**

\*\*\* \* \* \*

၁၆၀

ဒါဆို သမီးလေးနဲ့ ‘ရေချမ်း’ တစ်သက်တာ ဝေးကြရတော့  
မှာလား။

မဝေးပါရစေနဲ့ သမီးရယ်... အဖော်သောင် သမီးမျက်နှာ  
လေးကို တဝက္ခိုးကြည့်သွားချင်ပါသေးတယ်။

ကြော်စွဲစွဲနည်းစိတ်ဖြင့် ‘ရေချမ်း’ ပါးပြင်ပေါ် မျက်ရည်အ  
ကျုံး။

“ဘယ်လိုလဲ မင်းဒီက ပြောင်းမလား... ငါတို့ ပြောင်းသွား  
ရမလား”

“ငါပဲ ဒီမှော်ဘီက ပြောင်းပေးပါမယ် သူငယ်ချင်းရယ် ...  
သမီးလေးကိုတော့ ငါရင်စွင်က ဒီထက်ဝေးတဲ့ နေရာကို ထပ်မပိုပါ  
နဲ့တော့”

‘ဘုန်းထင်လင်း’ ကျေနပ်စွာ ရယ်မောလိုက်မိပါသည်။ ဒီလို  
ပဲ ဖြစ်ရမှာပေါ့။ ‘ဘုန်းထင်လင်း’ ဆိုတဲ့ သူ့ရဲ့ဘဝမှာ မဖြစ်နိုင်ဘူး  
ဆိုတာ ဘယ်တံ့က ရှိခဲ့ဘူးလို့လဲ...

ဒီလို ရှိခဲ့ဘူးလျှင်လည်း သူ ပွဲ့စွဲ့ခြော့ပြီးမှ ‘အေးမြဲ’ကို ‘ရေချမ်း’  
ကို စွန်းကြော့တာပဲ ကြည့်ပါတော့လား။

‘ရေချမ်း’ ရယ်... ဘဝခြင်းမတူတာကို မင်းက လိုက်ယူဉ်ချင်  
ရတယ်လို့ ...

မှတ်ထား ‘ဘုန်းထင်လင်း’ ဆိုတဲ့ကောင်က မရချင်ရင်နေ၊  
ရချင်ရင် အကုန်ယူမှာ သမီးကို ရရံတင်မကဘူး သမီးရဲ့မေတ္တာကို  
ပါ ငါကအရယူချင်တာ...

အိုကွာ... မင်းလိုကောင်ကို သမီးကမှန်းပြီး ငါကိုပဲ ချစ်လာ  
စေချင်တာ...

ဒါ ငါရဲ့ဆန္ဒအစစ်အမှန်ပဲ...

“ရော့... ဒီမှာ မင်းပြောင်းရွှေ့စရိတ်”

**ကြော်စွဲစွဲနည်းစိတ်ဖြင့်**

ငါးသောင်းတန် ငွေတစ်အုပ်ကို လှမ်းအပေး ‘ရေချမ်း’ ခေါင်း  
ကို ခါရမ်းလိုက်မိပါသည်။

ငွေဆိုတာ သူ့အတွက် မလိုအပ်သော အရာပါ။ သူလိုချင်တာ  
သူ့သမီးလေးရဲ့အချုပ် ...

“မင်း ငါကို တစ်ခုလောက် ကူညီပါ ‘ဘုန်းထင်လင်း’ ...  
ငါဒီကအပြီး ထွက်မသွားခင် သမီးလေးကို ခဏလောက် တွေ့ပါရ  
စေလား”

“ဘယ်ဖြစ်မှာလဲ”

‘ဘုန်းထင်လင်း’ ခေါင်းကို ပြတ်သားစွာ ခါရမ်းလိုက်မိပါ  
သည်။ ခုတောင် သမီးလေးက သူကို စကားမပြောချင်တာ ‘ရေချမ်း’  
ကို တွေ့လိုက်လိုကတော့ အမြဲအနေအားလုံး ပိုဆိုးသွားနိုင်တာမို့  
ခေါင်းအခါ...

“လုပ်ပါ ‘ဘုန်းထင်လင်း’ ရယ်... တကယ်တော့ ‘စမ်းရေအေး’  
ဟာ ငါလက်ထဲမှာ ဆယ့်လေးနှစ်တိတိ ကြီးသွားခဲ့တဲ့ ငါသမီးလေး  
ပါ”

‘ဘုန်းထင်လင်း’ ခါးထောက်ကာ ရယ်မောလိုက်မိပါသည်။  
ဆယ်လေးနှစ်မကလို့ နှစ်ဆယ့်လေးနှစ်ကြီးလည်း သမီးရဲ့ ကိုယ်  
ထဲမှာ ‘ရေချမ်း’ ရဲ့ သွေးတစက်ပါလို့လား...”

“ရူးမနေစမ်းပါနဲ့ ‘ရေချမ်း’ ရယ်... သမီးကဖြင့် မင်းကိုမဲ့  
လို့ သူ့ဘဝသစ်မှာတောင် ပျော်နေပါ၍”

“သမီးသာ တကယ်ပျော်ရှုးမှန်ရင် မင်းငါခါးကိုလာပြီး ဘာလို့  
ဒီကနေ ပြောင်းခိုင်းနေရတာလဲ”

“ဟုတ်သားပဲ... ‘ကိုရေချမ်း’ ပြောတာ မှန်တယ်... ‘စမ်းရေ  
အေး’ တကယ်ပျော်နေရင် ခင်ဗျား ဒီစကားဘာလို့ လာပြောရတာ  
လဲ”

**ကြော်မြော်စားမြို့**

မွန်ခြားမြေသူ

\*\*\*

၁၅၂

မြှုတဲက ပြန်လာသော ‘ကိုရင်ဇော်’ ပါ ဝင်လာပြောတော့  
‘ဘုန်းထင်လင်း’ အက်တွေ့သွားရပါသည်။

ဒါပေမယ့် ဟန်မပျက် ပြီးရင်း ဆက်ပြောလိုက်မိပါသေး  
သည်။

“ကျေပ်က ပြတ်လက်စန့်ပြတ်သွားစေချင်လိုပါ... ခင်ဗျား  
တို့မယုံရင် သမီးကို ကျေပ်ခေါ်လာပေးရမလား”

“နေပါစေတော့ကွာ... သမီးပျော်တယ်ဆိုရင်လည်း ကျေပ်  
ဘာမှ မပြောလိုတော့ပါဘူး... ကျေပ်ကန့်ပဲ ပြောင်းပေးပါတော့  
မယ်”

“မဟုတ်တာ ‘ကိုရေချမ်း’ ကလဲ... ခင်ဗျားဒီမှာ နေလာတာပဲ  
အနှစ်နှစ်ဆယ် ပြည့်တော့မယ်”

အချစ်ခုံး ‘အေးမြဲ’ လည်းမရှိ၊ သမီးလေးလည်း မရှိတော့  
သော သူ့ဘဝမှာ ပျော်စရာဆိုတာ ဗလာနှစ္စိပါ။

“ဒါဆို ကျေပ် သမီးကို ဘာပြောလိုက်ရမလဲ”

“သမီးလေးကို အမြဲသတိရနေပါတယ်လိုပဲ ပြောပေးပါကွာ”  
ဒီလိုနှင့် ‘ဘုန်းထင်လင်း’ တစ်ပြားမှ မကုန်လိုက်ရပဲ သမီးလေး  
ရဲ့ ဘဝတဲက ‘ရေချမ်း’ ကို ပထုတ်လိုက်မိပါသည်။

သမီးလေးကိုတော့ ‘ရေချမ်း’ နောက်အိမ်ထောင်ပြုကာ ရွာမှ  
ထွက်သွားပြီဟု ညာပြောလိုက်မိပါသည်။

သမီးလေးက လုံးဝမယုံပါ။ အဖေဟာ ဒီလိုလုပ်မဲ့ လူစားတဲ့  
လား။ သူမက အတင်းအောင်သွယ်လုပ်ကာ ပေးစားခဲ့တာတောင်  
အဖေမယူခဲ့တာ ခုမှ ယူမယ်ဆိုတာ ဖြစ်နိုင်ပါမလား။

“သမီး မယုံရင် သွားကြည့်ပေါ့... ‘ရေချမ်း’ ရွာမှာ မရှိတော့  
တာ အသေအချာပဲ”

ထိုနှစ် စာမေးပွဲဖော်အပြီးတွင် ‘စမ်းရေအေး’ ရွာကို ရောက်လာ  
**ကြော်မြော်စားမြို့**

၆၀၆၃၁

\*\*\*

၁၅၂

တော့ အဖော်မှာ တကယ်မရှိတော့ပါ။ အဖေတင်မက ‘ပုည’ တို့  
မိသားစုပါ ပြောင်းသွားကြပြီတဲ့။

ဘယ်ကို ပြောင်းသွားကြတာလဲ စုစုများတော့လည်း ဘယ်သူ  
မှ အတိအကျ မပြောနိုင်ကြပါ။

အတိအကျ ပြောနိုင်တာဆိုလို့ ‘မအေးမ’ နဲ့ တွေ့ကာ ‘စမ်း  
ရေအေး’ ထွက်သွားပြီးတည်းက အဖေနောက်အမိမေထောင် လုံးဝပြု  
မသွားတဲ့အကြောင်းအရာပါ။

ဒါကို ဒယီ ဘာလိုများ လိမ်္မာပြောခဲ့ရတာပါလဲ။ ဘာလဲ  
‘စမ်းရေအေး’ အဖော်ကို မှန်းသွား နာကြည်းစေချင်လို့လား။

‘စမ်းရေအေး’ ဘဝမှာ မလုပ်နိုင်ဆုံးအရာက အဖော်ကို မှန်းတီး  
ဖို့အလုပ်ပါ။ ဒါပေမယ့် ‘စမ်းရေအေး’ ပိုမှန်းတီးသွားရတာကတော့  
တကိုယ်ကောင်းဆန်လွန်းလှသော ဒယီကိုပါ။

‘စမ်းရေအေး’ ကို ပိုင်ဆိုင်ခွင့်ရနေပါလျက် ဆုံးရှုံးလက်  
လွတ်ထားရတဲ့ အဖော်ကို သွားပြီး အနိုင်ကျင့်တာကလည်း ‘စမ်းရေ  
အေး’ ရဲ့ နှလုံးသားကို ဆုပ်ခြေခံလိုက်ရသလိုမို့ စွာက ပြန်လာ  
တည်းက ‘စမ်းရေအေး’ ဒယီကို စကားမပြောဖြစ်တော့ပါ။

သည်ကြားထဲ ‘ကိုကိုတာရာ’ နဲ့ ‘စမ်းရေအေး’ ကို စွဲစပ်ပေး  
ဖို့ ဒယီက စီစဉ်ပြန်သည်။

‘စမ်းရေအေး’ ရဲဘဝမှာ ‘ပုည’ ရှိသည်။ ‘ပုည’ က ‘စမ်းရေ  
အေး’ ကို စိတ်နာ၍ မတွေ့ချင်တော့ဘူးသိလျှင်တောင် ‘ကိုကို  
တာရာ’ ကို ‘စမ်းရေအေး’ စိတ်မဝင်စားပါ။

‘မြေကမ္မာ’ ဆိုတဲ့အမည်နဲ့ စာတွေရေးနေတဲ့ ‘မြေ’ ရှိပါသေး  
သည်။

‘မြေ’ ကတော့ ‘ရေ’ ဟု သူမကိုယ်သူမ ပေးထားသော ‘စမ်း  
ရေအေး’ ရဲဘဝကို နားလည်သည်။

ကြော်နိုင်ကော်မြိုက်

ခုဆို 'မြေ' နဲ့ 'ရေ' တို့ စာတွေအပြန်အလှန် ဆက်သွယ် နောက်တာ နှစ်နှစ်ခန့်ပင် ကြာမြင့်ခဲ့ပါပြီ။

'ကိုကိုတာရာ' ကတော့ ဒယ်ဒ္ဓါလို အတင်းအကျပ်မဟုတ်ပါ။

'စမ်းရေအေး' ရဲ့ သဘောအတိုင်းပဲ ဖြစ်စေချင်ပါသည်။

"ဘာလိုလဲဆိုတော့ ကိုကို 'ကြယ်စင်' စိတ်ချမ်းသာတာကိုပဲ မြင်ချင်တယ်"

'ကိုကိုတာရာ' ၏ နားလည်ပေးမှုကြာ့နှင့်လည်း 'စမ်းရေအေး' နောက်ဆုံးနှစ်ဖြေပြီးချိန်အထိ စိတ်ချမ်းသာစွာ စာကိုသာ ကြိုးစားခွင့်ရရှိခဲ့ပါသည်။

နောက်ဆုံးနှစ် ဖြေပြီးချိန် ဟောက်(စံ)ဆာဂျင်အဖြစ် တာဝန် ကျေနေချိန်တွင် မယ်မယ်ဘူး၊ အသည်းအသန်ဖြစ်ကာ သူမဆုံးခင် 'ကိုကိုတာရာ' နဲ့ 'စမ်းရေအေး' တို့ကို သူပိုင်ဆိုင်သော ပစ္စည်းအား လုံး ထွေးအပ်ပေးရင်း လက်ထပ်ပေးခဲ့ပါသည်။

'စမ်းရေအေး' လုံးဝသဘောမတူသော်လည်း 'ကိုကိုတာရာ' က လူကြီးတွေ စိတ်ချမ်းသာအောင် လက်ခံလိုက်ပါ။ နောက်တော့ ကိုကို စီစဉ်ပေးပါမည်ဟု ကတိပေးတာကြာ့နှင့် 'စမ်းရေအေး' ခေါင်းညိမ့်လိုက်ရပါသည်။

တကယ်တော့ 'ကိုကိုတာရာ' ကို အစ်ကိုရင်း တစ်ယောက်လို ပဲ 'စမ်းရေအေး' ချစ်နိုင်ပါသည်။

'စမ်းရေအေး' ရဲ့သဘောထားကို သိနေသော 'ကိုကိုတာရာ' ကလည်း မယ်မယ်ဘူးဆုံးပြီး တစ်လခန့်အကြာတွင် သူမှာ ချစ်သူရှိနေတဲ့အကြောင်း ဒယ်ဒ္ဓါလိုက် ဖွင့်ပြောကာ နိုင်ငံခြားသို့ ထွက်ခွာသွားပါသည်။

'ကိုကိုတာရာ' မရှိတော့တဲ့နောက် 'စမ်းရေအေး' ရဲ့ လက်ထပ်ပွဲကလည်း အလိုလို ပျက်သွားကာ 'စမ်းရေအေး' ကိုယ်တိုင် ကြော်နော်ကြော်မြို့၍

၆၀၆၃၁

\*\*\*

၁၅၅

လည်း ရှမ်းပြည်ဖက်ကမြို့နယ်လေးတစ်နယ်ကို ဆရာဝန်အဖြစ်  
ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။

ဖိုးဖိုး၊ ဖွားဖွားနှင့် ဒယ်ဒီတို့က ‘စမ်းရေအေး’ ကို လုံးဝ မ  
သွားစေချင်ပေမယ့် ‘စမ်းရေအေး’ ဒီဆရာဝန် ပညာကို စသင်ကတည်း  
က မရှိစာင်းခဲ့သားတွေ ကုသာချင်သော စေတနာ သက်သက်နှင့် ဒယ်ဒီတို့  
တားနေတဲ့ကြားက ရှမ်းပြည်တွင် သုံးနှစ်တိတိ တာဝန် ထမ်းဆောင်ပြီး  
ကျိုက်ထိကို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါသည်။

ဒီကျိုက်ထိ ဆိုတာက အဖွဲ့မွေးရပ်ဒေသဟုသာ ဖိုးဖိုး  
ဖွားဖွား ဆီက ကြားခဲ့ရတာဖြစ်ပါသည်။

ဒီလို ကြားခဲ့ရကတည်းက ‘စမ်းရေအေး’ သွားချင်နေခဲ့တာ  
ခုတော့ ‘စမ်းရေအေး’ ရဲ့ ဆန္ဒ ပြည့်ဝခဲ့ပါပြီ။

\*\*\*

ကြော်နိုင်ကုန်မြိုက်

“အဖော်ယု... ကံကောင်းလို့ တွေ့ကြရတာပါလား”  
 ဒီကျိုက်ထိကို စရောက်ကတည်းက ‘စမ်းရေအေး’ အဖွဲ့  
 ဘတိကို စုံစမ်းနေခဲ့တာကြာခဲ့ပါဖြူ။  
 ရမယ့်ရတော့ အဖော့ လိပ်စာမဟုတ်ပါ။ ‘မြေကြွာ’နာမည်  
 နဲ့ စာရေးသော ‘မြေ’ ရဲ့လိပ်စာကိုပဲ ရရှိခဲ့တာပါ။  
 ‘မြေ’က ‘ရွှေမြေ’ ဟူသော ကျွဲကော်ပိုင်ရှင်ဖြစ်ကာ ‘ရေ’  
 ဆိုသော ‘စမ်းရေအေး’ နဲ့ တစ်ခါကူးမျှ မဆုံးဆည်းဖြစ်ကြသေးပါ။  
 ‘မြေ’ကတော့ ‘ရေ’ နဲ့ တွေ့ကြရအောင်ဟု မကြာခဏ စာ  
 ရေးပေမယ့် ‘စမ်းရေအေး’ ‘ပုည်’ ကိုပဲ သတိရနေသေးတာကြောင့်  
 လည်း မတွေ့ဖြစ်သေးတာ ဖြစ်ပါသည်။  
 မတော် ‘မြေ’ ဟာ ‘စမ်းရေအေး’ ထင်ထားသလို ‘ပုည်’  
 ဟုတ်မနေလျှင် ‘စမ်းရေအေး’ လက်ခံနိုင်ပါ မလား။ အတွေးက  
 လည်း ‘စမ်းရေအေး’ ကို အစဉ်အမြဲ ခြောက်လှန်းနေတာလည်း

၆၀၆၃၁၂

\*\*\*

၁၆၇

ပါပါသည်။

‘ပုည’ဟုတ်မဟုတ် သေချာအောင် ကိုယ့်ဖာသာပဲ ကိုယ်  
စုစုစုးမည်အကြံဖြင့် ‘ရွှေမြေ’ကို အလာ ‘ပုည’နှင့် တန်းတိုးခဲ့ရ<sup>၁</sup>  
တာဖြစ်ပါသည်။

“ဘယ်လိုလဲ ဆရာဝန်မကြီး၊ ဒေါက်တာကြယ်စင်လင်းပွဲ”  
ရဲ့ အညာင်းပြေ အညာပြေ ကျွန်တော်မျိုးတို့ရဲ့ ခြိုာက်ကို လာ  
ရောက်လည်ပတ်ပါသလား... ဘဝမူတာတ်သူကို ကျွန်တော်တို့ခြုံ  
က လက်မခံတတ်ပါဘူး”

“‘ပုည’‘ပုည’ရယ်... နင်တကယ်ပဲ ‘ပုည’အစ်ပါနော်”

“ဘာဖြစ်လိုလဲ... ငါကိုယ်က မြေသင်းနဲ့ရနေလို့လား...  
ငါကဒီမြေပေါ်မှာပဲမွေးပြီး ဒီမြေပေါ်မှာပဲ ကြံးပြင်းလာခဲ့တဲ့ သူဆိုတော့  
‘မြေ’နဲ့ရတာဘာဆန်းသလဲ”

“ပြောပါ ‘ပုည’ရယ်... ငါနင်တို့ကို ဘယ်လောက်လွမ်းလို့  
ဘယ်လောက် စာတွေရေးခဲ့တယ်ဆိုတာ ငါအသိဆုံးပါ”

“စာ... ဟုတ်လား... ဘာလဲ ပုံတဲ့စာလား... ငါဘဝမှာ နှင့်  
ဆီက စာတစ်စောင်ပဲ ရခဲ့ဘူးတယ်... အဲဒီစာလေးအားကိုးနဲ့ ငါ  
နှင့်ဆီကိုလာခဲ့မိတယ်... ရက်စက်လိုက်တာ... ငါမျက်နှာကိုမ  
ထောက်ရင်တောင် နှင့်ကို သမီးအရှင်းလေးလို့ ချစ်ခဲ့ဘူးတဲ့ ငါ  
အဖော်အမေရဲ့မျက်နှာကိုတော့ နင်ထောက်သင့်ပါတယ်”

ဒေါသတွေကြံးချင်တိုင်း ကြံးနေသော ‘ပုည’ကို ‘စမ်းရေအေး’  
ဘယ်လို့ ဖြေရှင်းရပါမလဲ။

‘ပုည’ရဲ့မိခင် ‘ဒေါသတွေကြံး’ကတော့ ပြေရာပြေခြောင်း  
ပြောရှာပါသည်။

“သားရယ်... အိမ်ပေါ်မှာပဲ အေးအေးဆေးဆေး ပြောလည်း  
ရသားနဲ့ကွယ်... လာ... သမီး ‘စမ်းရေးအေး’ လာ”

**ကြော်မြော်ကြော်မြိုင်**

‘ပုည’တို့အိမ်လေးက ကျွဲကောပင်များခြုံရံနေသော ခြိကြီး၏  
အလယ်တွင်ရှိသော အိမ်မဲ့မဲ့လေးတစ်လုံးသာပါ။

အပြင်မှုကြည့်လျှင် ရေနံအဝသုတ်ထားသော အိမ်မဲ့မဲ့လေး  
ပေမယ့် အတွင်းမှာ နောက်ဆုံးပေါ် ပစ္စည်းပစ္စယတွန့် ဖုန်လင်၍နေ  
ပါသည်။

သစ်သားကုလားထိုင်တစ်လုံးပေါ် ‘စမ်းရေအေး’ ဝင်အထိုင်

“ဘယ်လိုလဲ ဆိုဖာမဟုတ်လို့ မထိုင်နိုင်ဘူးလား”

‘ပုည’ရဲ့ ထော်လုံး ငော်လုံးတွေက ဘယ်တော့များမှ ပြီးဆုံး  
တော့မှာလဲ။

ဒါတွေဟာ ဒယ်ဒီကြောင့်ဆိုတာ ‘စမ်းရေအေး’ သိပြီးသားမို့  
‘ပုည’ ပြောသမျှ နားထောင်နေလိုက်ဖို့သာ စိတ်ကူးနှင့်ဌိမ်နေ  
လိုက်မိပါသည်။

‘ဒေါ်ငွေကျွဲ’ ကတော့ ‘စမ်းရေအေး’ ရဲ့လက်ကလေးကို  
ကိုင်ကာ ကြော်စွာ ပြောနေရာသည်။

“သမီးနဲ့ ဝေးခဲ့ကြတာ ဆယ့်ငါးနှစ်ကြီးများတောင် ကြာခဲ့  
ပြီနော်... ဒီကြားထဲ အဒေါ်တို့လည်း ‘ကိုရင်မောင်’ ရဲ့ ဘတိဖြစ်  
တောင်ငူကို ပြောင်းနေခဲ့ကြသေးတယ်”

“ဟုတ်လား.... သမီး စာမေးပွဲဖြေပြီးတော့ မှော်ဘီမှာ လာရာ  
ပါသေးတယ်... အဖကော... ဒေါ်ကြီးတို့ပါ ရွာကပြောင်းသွားခဲ့  
ကြပြီဆိုလို့ ဘယ်လိုက်ရာရမှန်း မသိတော့တာ”

“တောင်ငူက ‘ကိုရင်မောင်’ ရဲ့ မိဘများ ပဲလျှော်ဖို့မှာ ဝိုင်းကူ  
နေရတဲ့ရှိသေးတယ်... သား ‘ပုည’ ရဲ့ဆရာက သူဒီကျွဲကောခြုံ  
လေးကို ရောင်းမယ်ဆိုတာနဲ့ အဒေါ်တို့ ဝယ်လိုက်ကြတာ... ခဆို  
ရင်ပဲ ဆယ့်နှစ်ဝန်းကျင် ရှိသွားခဲ့ပြီ”

စိုက်ပျိုးရေးဘွဲ့ရပြီးတည်းက ‘ပုည’ သူ့ဘဝတစ်ခုလုံးကို  
**ကြောင့်မြို့ကောင်းများများ**

၆၀၆၃၁

\*\*\*

၁၄၉

မြှုပ်နှံကာ ဒီကွဲကောပင်တွေကြားထဲ ရှင်သန်လာခဲ့တာ ဆယ်နှစ်  
နီးပါးတိုင်ခဲ့ပါပြီ။

အားလျှင် သူဝါသနာပါရာ စာလေးတွေရေးသည်။  
ခုစိ ‘မြေကဗ္ဗာ’ အမည်ဖြင့် လုံးချင်းဝါးပင် ငါးအုပ်ခန့်  
ထွက်ခဲ့ပြီးပါပြီ။

‘ရေ’ ဆိုသော မိန်းကလေး တစ်ယောက်နဲ့လည်း မိတ်ဆွေ  
ဖြစ်ခဲ့ပြီးပါပြီ။

ဒါပေမယ့် သူ့ဘဝမှာ ‘စမ်းရေအေး’ ဆိုသော မိန်းမတစ်  
ယောက်က ခုချိန်ထိအောင် သူနှုန်လုံးသားကို စိုးမိုးအနိုင်ယူထားခဲ့  
ပါ။

လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ ‘စမ်းရေအေး’ လက်ထပ်ပြီး  
စီးခြင်း သတင်းပါတဲ့ သတင်းစာလေးတစ်စောင်ကို ‘ပုည့်’ ဖတ်  
လိုက်ရပါသည်။

ထိုအချိန်တည်းက ‘စမ်းရေအေး’ ကို သူ့ဘဝထဲက ဖယ်ထဲတ်  
ပို့ကြေးစားခဲ့ပေမယ့် ‘စမ်းရေအေး’ က မဖယ်ဘဲ အဖေကသာ သူတို့  
ဘဝထဲက ရှုတ်တရှုက နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပါသည်။

ဒီတုံးက ‘စမ်းရေအေး’ ကိုလည်း စိတ်နာသည်။ သူ့အတိ  
ရပ်ခွာကို ပြန်မည်ဟုသာပြောကာ ဘယ်ခွာမှန်း ပြောမသွားတဲ့  
အဘာ ‘ရေချမ်း’ ကိုလည်း စိတ်နာမိသည်။

တကယ်တော့ ဒီလူတွေက သူတို့နဲ့ နှစ်ပေါင်းများစွာ  
တရင်းတနီး နေလာခဲ့တဲ့သူတွေ မဟုတ်ပါလား။

ခုမှ မြင်ရသော ‘ပုည့်’ စိတ်နာကာ နံရံကိုလက်သီးနှံအထိုး  
“နံရံကိုထိုးရင် နှင့်လက်တွေပဲ နာမှာပေါ့ ‘ပုည့်’ ရယ်...  
နင် ထိုးချင်ရင် ငါ့မျက်နှာကိုပဲ လာထိုးလိုက်ပါ... တကယ်တော့ ငါဟာ  
နင်ထင်သလို ဘဝမေ့နေတဲ့ ‘ကြယ်စင်လင်းပွင့်’ မဟုတ်ပါဘူး...”

**ကြော်မြော်ကျော်မြို့**

**မွန်ချိုးမြှော်**

\*\*\* \* \*\*\*

၁၃၂

ဒီနေ့ထက်ထိ ငါဟာ ‘စမ်းရေအေး’ ပါပဲ... ဒါကြောင့်မို့လို့လဲ ‘ရေ’ ဆိုပြီး နှင့်ဆိုကို မိတ်ဆက်စာတွေ ရေးခဲ့တာ ငါပါ”

“နင်... ဟူတ်လား”

‘ပုည’ အံ့သြေပါသည်။ ‘ရေ’ ရဲစာတဲ့မှာ အသက်သေဆုံး တော့မယ့် ဖွားအောကြီးရဲ ဆန္ဒကို အလိုလိုက်ကာ သူအဖော့ မွေးစားသားနဲ့ ဟန်ဆောင်လက်ထပ်ခဲ့ရတာကို ရေးသားထားပါသည်။

ပြီးတော့ ဖွားအောကြီးဆုံးပြီးပြီးချင်း သူအစ်ကို မွေးစားသား နိုင်ငံခြားကို ထွက်သွားတာလည်း ပါသေးသည်။

“ဒါဆို နင်...နင်က ခုချိန်ထိ”

“ခုချိန်ထိ ငါဟာ ဒီလိုပါပဲ ‘ပုည’ ရယ်... ဒယ်ဒီကိုယ်တိုင် လည်း ငါသူကို မှန်းတီးချုံရာနေမှန်းသိလို့ ငါလုပ်သမျှ ဘာမှ မတားမြစ်တော့ပါဘူး...ရှေ့အပတ်ဆုံး ဒယ်ဒီတို့အားလုံး ကနေဒါကို သွားကြတော့မှာပါ”

“နင်ကော်”

‘ပုည’ စိုးရိမ်တကြီး မေးလိုက်မိတာဖြစ်ပါသည်။

တကယ်တော့ ‘ပုည’ ရင်ထဲမှာ အချို့သစ်ပင်လေးက မညိုးနှစ်းသေးပဲ ရှင်သန်နှီးကြားနေခဲ့ပါ။

ဒါကို အချို့သစ်ပင်လေး သေချင်ဟန်ဆောင်ပြီး ဟန်လုပ်နေရတာလည်း ‘ပုည’ အတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလိုပါ။

“ငါ အဖွေကို မတွေ့ရသရွှေ့ ဒီနေရာက ဘယ်တော့မှ စွာမှာ မဟုတ်ဘူး”

“အဖေရယ်”

ခါတော့ ‘စမ်းရေအေး’ အဖွေကို တွေ့ခဲ့ရပါပြီ။



အဖွဲ့ရဲ့ရောဂါက သွေးတိုးမြင့်လွန်း၍ လေဖြတ်ချင်  
နေတဲ့ ရောဂါပါ။

အဖေသာ သတိပြန်မလည်လာတော့ဘူးဆိုလျှင် ‘စမ်းရော  
အေး’ အဖွဲ့ကို လုံးဝ လက်လွတ်ဆုံးရှုံးရတော့မယ့် အခြေအနေပါ။

ခုလို အဖေ သတိပြန်လည်လာတယ်ဆိုတော့ ‘စမ်းရောအေး’  
အတွက် မျှော်လင်ချက်တွေ ရှိနေသေးသည်။

အဖွဲ့ကို ရန်ကုန်ခေါ်သွားကာ အထူးကုသမားတော်ကြီး  
တွေဖြင့် ပြေးမည်။ ဤေးနှောက်တွင်းမှာ သွေးခဲမခ CT-  
Scan ဖြင့် ရှိက်ပေးမည်။

အဖ ဘာမှ ပူစရာမလိုတော့ပါ။ အဖွဲ့နားမှာ ‘စမ်းရောအေး’  
ရှိနေပြီပဲ။

‘စမ်းရောအေး’ အဖွဲ့လက်တွင် ချိုတ်ထားသော ဒရ်(ပိ)  
ပုလင်းအခြေအနေကိုအကြည့် အခန်းထဲကို လူတစ်ယောက်ဝင်လာ

မွန်ခြားမြေသူ  
ပါသည်။

\*\*\*

၁၄၂

“‘ပုည’”

‘ပုည’ ရဲနောက်မှာ ‘ပုည’ အမေ ‘ဒေါ်ငွေကျေ’ လည်း ဖိုး  
ရိမ်တကြီးဟန်ဖြင့် ပါလာခဲ့ပါသည်။

“အမယ်လေး... မသေလို တွေ့ရတာ ‘ကိုရေချမ်း’ ရယ်...  
ဝမ်းသာလိုက်ရတာရင်”

‘စမ်းရေအေး’ နဲ့တွေ့ပြီးတည်းက ‘ပုည’ နည်းမျိုးစုံဖြင့်  
‘ဘဘရေချမ်း’ ကို လိုက်ရှာနေတာ ကြာပါပြီ။

တစ်လောက သူမိတ်ဆွေတစ်ယောက်က ‘ကော့ထင်း’ ရွာ  
မှာ ‘ရေချမ်း’ ဆိုသော အရဂ်သမားကြီးတစ်ယောက်ရှိကြောင်း  
ပြောပြခဲ့ပါသည်။

အဘ ‘ရေချမ်း’ ကလွှဲလို ဘယ်သူဖြစ်နိုင်မှာလဲ။ သူချက် ချင်း  
လိုက်သွားကာ ‘အဘရေချမ်း’ ကို သွားရှာပေမယ့် သူတူ ‘သံချောင်း’  
နဲ့ သိမ်ဇေပ်ကို ပါသွားတယ်ဆိုတာကြောင့် ပြန်လာခဲ့ ရပါသည်။

ထိုသတ်းကို ‘စမ်းရေအေး’ အား သွားပြောပြချင်ပေမယ့်  
သူ ‘စမ်းရေအေး’ ကို မတွေ့ရဲပါ။

သူထင်ထားတာထက်ပင် ‘စမ်းရေအေး’ က ဖြူစင်နေသည်  
မဟုတ်ပါလား။

“အမေ ဦးကြီးကို မြှောစ်ပြုတ်လေး တိုက်ရင်ကောင်းမလား”

“အေး... ပေး... ပေး... အမေတိုက်ပေးမယ်”

အမေ ‘ဦးကြီးရေချမ်း’ ကို မြှောစ်ပြုတ်တိုက်နေချိန် ‘ပုည’  
‘စမ်းရေအေး’ နားကို တိုးသွားလိုက်မိပါသည်။

“နှင့်ကို ငါစကားနည်းနည်းလောက် ပြောချင်တယ်... အပြင်  
ကို လိုက်ခဲ့ပေးပါလား”

ကြော်စီကော်စားမြို့

‘စမ်းရေအေး’ အဖွဲ့ကို လှမ်းအကြည့် အဖေက ပြီးကာ ခေါင်းညိုမ့်ပြပါသည်။

“အဖေ နေကောင်းပါတယ် သမီးရယ်... လိုက်သွားလိုက်ပါ”

‘စမ်းရေအေး’ ခေါင်းင့်ကာ ‘ပုည်’ နောက်မှ လိုက်လာခဲ့ လိုက်ပါသည်။

အသက်အချေထဲ ‘ပုည်’ သည် ငယ်စဉ်အခါကထက် ပိုမို တည်ကြည်ကာ ခန့်ညားချောမှာလာတာကလွှဲလျှင် ဂျစ်တစ်တစ်ဟန်က မပျောက်ချင်သေးပါ။

ဒီလိုလူကို သူမရဲ့နှစ်လုံးသားကလည်း ဘာလို့များ စွဲလမ်းနေမိတာပါလိမ့်။

ဇကန္တ ‘ပုည်’ သည် ရပ်ရှင်ထဲက ဒရက်ကူလာတစ်ယောက်လို သူမရဲ့နှစ်လုံးသားကို ငယ်ငယ်လေးတည်းက ဖမ်းစားညို့ငင်နိုင်ခဲ့လို့ပဲ ဖြစ်ရပါမည်။

‘ပုည်’ ကိုယ်တိုင်လည်း ‘စမ်းရေအေး’ ကို ခေါ်ထုတ်လာလို သာ ခေါ်ထုတ်လာမိသည်။ ဘာပြောရမှန်း မသိပါ။

တကယ်တော့ ‘ပုည်’ ရဲ့ နှစ်လုံးသားကို ငယ်ငယ်လေးတည်းက စိုးမိုးအနိုင်ယူကာ ပြုစားခဲ့သူက ‘စမ်းရေအေး’ ဆိုတဲ့ သူနောက်က ‘ကဝေမ’ ပါ။

ဒီ ‘ကဝေမ’ ကြောင့် သူဘဝာယ်လောက် ပင်ပမ်းဆင်းခဲ့ရလဲ။

မမေ့နိုင်တာကို မမေ့နိုင်အောင် ကြိုးစားရတာ ပင်ပမ်းခြင်းတစ်မျိုးမျိုး ‘ပုည်’ နောက်ဖက်ကို လှည့်ကြည့်ကာ မေးလိုက်မိပါသည်။

“အချိန်ရမလား”

“ဘာဖြစ်လို့လဲ”

‘စမ်းရေအေး’က မျက်လုံးလေးဝင့်ကာ နားမလည်သလို ၁၁။  
ကြည့်နေမိပါသည်။

**ကြောင့်မီးကောင်းမီး**

**မွန်ခြားမြော်**

\*\*\*

၁၇၄

နိုစိမ်းရောင်ပါတိတ်ဝမ်းဆက်လေးဖြင့် လှချင်တိုင်းလှနေ  
သော ဒီမိန်းမကို စိတ်ရှိလက်ရှိသာ နမ်းလိုက်ရလျှင် ကြွများကျ  
သွားလေမလား။

ဒီမိန်းမရဲ့ပုံစံက အရမ်းကို နှန်ယ်လွန်းသည်။ အရမ်းကို  
လုပ်လွန်းသည်။

စိတ်လွှတ်ကိုယ်လွှတ်စိုက်ကြည်ပြီးမှ တည်၌မွော မေးလိုက်  
မိပါသည်။

“ဆယ့်ငါးမိန့်စံလောက်ပါ”

“ရပါတယ်”

သူပစ်ကပ်ကားရှိရာကို ဦးတည်လိုက်တော့ သူမကလည်း  
ဘုမသိ ဘမသိ ပုံစံလေးဖြင့် လိုက်ပါလာခဲ့ပါသည်။

‘ပုည’ ‘စမ်းရေအေး’ တက်မယ့်ဘက်အခြမ်းတံ့ခါးကို ဖွင့်ပေး  
ပြီး ပြန်ပိတ်ပေးကာ သူ့ဘက်ကတက်ပြီး ကားကိုမောင်းထွက်  
လာခဲ့လိုက်ပါသည်။

ဒီအချိန်အထိ ‘စမ်းရေအေး’ ပုံစံက အေးအေးအေးအေးပါ။

ဆိုင်တစ်ဆိုင်ဆိုင်သွားကာ စကားပြောမည်အထင်ဖြင့် ပါ  
လာခဲ့ပါသည်။

‘ပုည’ ကားရပ်သွားတော့ ‘စမ်းရေအေး’ က လှမ်းကြည့်ပါ  
သည်။

“ခက္ကလောက် ဆင်းပါလား”

“ဘာလုပ်ဖို့လဲ”

“မကြာပါဘူး... ခက္ကလေးပါ”

‘ပုည’ နောက်က ‘စမ်းရေအေး’ လိုက်လာခဲ့ပါသည်။ အခန်း  
တစ်ခန်းတွင်းအရောက် ...

“ဟာ... စလေ ‘ဦးပုည’ ပါလား... မလာစဘူး အလာထူးလို့  
**ကြော်မြော်ကြော်မြို့**

ကဲ...ဆို ဘယ်ကူညီရမတန်း”

တရားသူကြီးက သူ့သူငယ်ချင်းရဲ့အစ်ကိုပါ။

“ကျွန်တော်တို့ လက်ထပ်ချင်လို့”

“ဟင်”

ကျောချမှ ဓါးပြမှန်းသိသလို၊ ခမှ ‘စမ်းရေအေး’ ရိုပ်မိသွားရပါတော့သည်။

ငြင်းမည်လို့အကြံ ‘ပုည့်’ လက်တစ်ဖက်က သူမရဲ့လက်ကို လျင်မြန်စွာ ဆွဲထားပြီးပါပြီ။

ပြီးတော့ သူမနားကို ကပ်ကာ တီးတိုးစကားဆိုသည်။

“နှင့်ကို ရေးပေးလိုက်တဲ့ စာကို နှင့်မဖတ်ရဘူး မဟုတ်လား အဲဒုံးစာတဲ့မှာ နောက်တစ်နှစ် ငါက ခြိသမားကြီးဖြစ်လို့ နှင့်က ဆရာဝန်မကြီးဖြစ်လာရင်လည်း နှင့်ဟာ ငါရဲ့အချစ်ညီးမှု့ ငါ နှင့်ကို ပဲ ရအောင်ယူမယ်လို့ ရေးပေးလိုက်တာ”

“ဟာ... ‘ပုည့်’ ကလည်း ဘာတွေလျောက်ပြောနေမှန်း မသိဘူး”

“ငါပြောတာ မဟုတ်လို့လား... အခု ငါက ခြိသမားကြီးလေ နှင့်က ဆရာဝန်မကြီး... ဘာလဲ နှင့်က ငါကို လက်မထပ်ချင်လို့ လား...”

‘စမ်းရေအေး’ စိတ်ညစ်နေတဲ့ကြားမှ ‘ပုည့်’ ကြားအောင် တီးတိုးပြောလိုက်မိပါသည်။

“အခု အဖောက ဆေးရုံပေါ်မှာ ရှိနေသေးတဲ့ဥစ္စာ”

“ဟုတ်တယ်လေ... အဲဒါဘာဖြစ်လဲ... လက်ထပ်လို့ မရဘူးလား”

“အဖောနောင်းမှ အေးအေးဆေးဆေး လက်ထပ်လည်း ရတဲ့ဥစ္စာကို”

**ကြော်မြော်စားမြို့**

“စောင့်ခဲ့ရတာ ဆယ့်ငါးနှစ်ကြီးများတောင် ရှိပြီ...”

“နှင့်ကို ဘယ်သူစောင့်ခိုင်းလိုလဲ”

“ဟောခို နှလုံးသားက သူအချစ်ဦးကလွှဲရင် ဘယ်သူကိုမှ  
လက်မခံနိုင်ပါဘူးတဲ့... အခုအချစ်ဦးကို ပြန်တွေ့ရတော့ မြန်မြန်  
ယူ... မြန်မြန်ယူတဲ့...”

“သွား... သူသိပ်ပြောတတ်တာပဲ”

လူတွေအများကြီး ကြည့်နေပါလားဟူသာ အသိဖြင့် ‘ပုည’  
ကိုအထူ ‘ပုည’ က သူမရဲ့လက်လေးနှစ်ဖက်ကို ဆပ်ကိုင်လိုက်  
သည့်အခါမှာတော့ ‘စမ်းရေအေး’ နှလုံးသားတွေ ‘ပုည’ ကို မညာ  
ချင်တော့ပါ။

‘ပုည’သူငယ်ချင်းရဲ သူငယ်ချင်း အသိသက်သေနှစ်ဦးဖြင့်  
လက်မှတ်ထိုးပြီး ကားပေါ်အတက် ‘ပုည’ ‘စမ်းရေအေး’ နားတိုး  
ကာ တိုးတိုးလေး စလိုက်မိပါသည်။

“ကောင်မလေးတစ်ပေါက် သူများခေါ်တိုင်းလိုက်မိတာ  
ခုတော့ အပျို့က အအိုဖြစ်သွားပြီ”

“‘ပုည’ နော်... နင်ပ ငါ့ကို အနိုင်ကျင့်ခေါ်သွားပြီး”

“ငြင်းပါလား... ကျွန်ုမ ရှုင့်ကို မချစ်ပါဘူး... လက်မှတ်  
မထိုးပါဘူးလို့... ဘာဖြစ်လို့ ထိုးသေးလဲ”

“ဒါဆို ငါ ဒီလက်ထပ်စာချုပ်တွေကို ဆွဲဖြေပစ်လိုက်ရမလား”

“နှင့်သဘောလေး...”

‘ပုည’ဒီလိုပြောတော့လည်း ‘စမ်းရေအေး’ ဆွဲမဖြေပစ်ရက်ပါ။

တကယ်တော့ ‘ပုည’ ဆိုတာ ‘စမ်းရေအေး’ ရဲ အချစ်ဦးပဲ  
မဟုတ်ပါလား။

‘ပုည’ကို မျက်စောင်းအထိုး ‘ပုည’ ရဲ့လက်က ‘စမ်းရေအေး’  
ရဲ ပုခုံးပေါ် ခပ်တင်းတင်းရောက်လာကာ ‘စမ်းရေအေး’ ကြားသာ  
**ကြော်မြန်ကော်ကုန်မြို့ကို**

ရုံ ဖြောလိုက်မိပါသည်။

“ကိုယ့်ကို နောက်ထပ် ပစ်ပြီးမသွားပါနဲ့တော့ ‘စမ်းရေအေး’ ရယ်”

“‘ရေ’ ဆိုတာ ‘မြေ’ မှာပဲ ရှင်သန်တာပါ ‘ပုည’ ရယ်...  
ကောင်းကင်မှာ ရှင်သန်တယ်ဆိုရင်လည်း ခဏတာအတွက်ပဲ ဖြစ်မှာပါ... ‘စမ်းရေအေး’ ဆိုတဲ့ ငါဘဝ စဖြစ်လာကတည်းက ‘မြေကမ္မာ’ မှာပဲ ရှင်သန်ဖို့ ငါစဉ်းစားထားပြီးသားပါ”

နှစ်ဦးသားလက်တဲ့ကာ အဖော်အခန်းအတွင်းကို အရောက်အဖောက ‘စမ်းရေအေး’ ကို စာလေးတစ်စောင် လှမ်းပေးပါသည်။

“သမီးရဲ့ အဖေ ‘ဘုန်းထင်လင်း’ ပေးသွားတာ”

‘စမ်းရေအေး’ စာလေးကို လျှင်မြန်စွာ ဖွင့်ဖတ်လိုက်မိပါသည်။

\* \* \* \*



သမီး

ဒယ်ဒီ နှုတ်ဆက်ခဲ့ပါတယ်၊

သမီးမနေလိုတဲ့ ကောင်းကင်ပေါ်က ကြယ်စင်ဘဝနဲ့ ဒယ်ဒီ

သမီးကို မထားရက်တော့ပါဘူး၊

သမီးဖျော်တဲ့ မြေပြင်ပေါ်က ရေစင်ဘဝနဲ့ပဲ သမီးနေရစ်ခဲ့ပါ၊

သမီးပိုင်ဆိုင်သမျှအားလုံး ဒယ်ဒီရဲ့ရှူ့နေကြီးကသမီးကို

လာပေးသွားမှာပါ၊

ဒယ်ဒီနားလည်ပါပြီ၊ မေတ္တာဆိုတာ လုယူလို့ မရနိုင်တဲ့  
အရာပါ၊ သမီးကို တရားဝင်ပိုင်ဆိုင်ခွင့်ရရင် သမီးရဲ့မေတ္တာကိုပါ  
ရလာလိမ့်မယ်လို့ ဒယ်ဒီမျော်လင့်ခဲ့ပေမယ့် ခုတော့ ဒယ်ဒီရလိုက်  
တာက သမီးရဲ့အမှန်းပါပဲ၊

ဒယ်ဒီ ‘ရေချမ်း’ကို အချို့ပေးလိုက်ပါပြီ။

ကြော်စောင်းစားမိုင်

ဝေမျှဒေသ

\*\*\* \* \* \*

၁၇၉

သမီးချစ်တဲ့အဖော့၊ သမီးအေးအေးချမ်းချမ်း နေရာစုံပါ  
တော့နော်...

တစ်ချိန်က သမီးရဲ့ဒယ်ဒီ  
ဘုန်းထင်လင်း

မြင်ပန်းချမ်းမြှုပါစေ

ဆင်ပက်ကြေးစားနှုံးယဉ်

ဝေမျှဒေသ

ဗြိုင်နှင့်ကျော်မြိုက်

ପୁଣ୍ଡିଳକ୍ଷେତ୍ର  
COCOZONE

